



လွမ်း
တန္ထားလိပ်စာရုံး

အပိုင်း(၁)

ပေါ်ခဲ့သည်နှင့်အမျှ ပုရစ်ဖူးတို့ သစ်ဦးလေသော ဆောင်းကူးနေစ တပေါင်းလခါ ।ဟောင်းနှမ်းအိုမင်းခြင်းနှင့် ပျို့မျှစ်နလွင်မှတို့ ယူလ်ပြန္တြိုင် ।ဆန့်ကျင်ဘက်သဘောတို့ တိုက်ခိုင်စုညီလေသော မိန် ဤရာသီအပိုင်းဝယ် ရေယဉ်စိုင်းသော စစ်ကိုင်း ဌာနီ ပေါ်သောကမ်းဦးဆီ၌ ဖြစ်ခဲ့လေသည်။ ရှည်လျားသော ဘဝရှုန်းကန်ပွဲကို ရပ်စဲနေနားလျက် အငြိမ်းစားတို့ တရားရှာရာ ဤမြို့သာယာ၏ စိမ့်မြိုင်ပမာ သစ်ကြီးဦးပင်များ ဝေဆာအုပ်မိုးသည်။ တာရိုးကြီးလမ်းတစ်လျှောက်မှ ယောက်ဗျားပျို့တစ်ယောက်နှင့် မိန်းမပျို့တစ်ဦးတို့ လူချင်းမပူးမကွာ လျှောက်လာနေကြသည်။

ယောက်ကျားပျို့မှာ သန်မာထွားကျိုင်းသမျှ တည်ကြည်ခံညားသော ရုပ်ရည်ရှိသည်။ သေးသေးသွယ်သွယ်နှင့် မိန်းမပျို့၏ မျက်နှာလေးမှာမူ ဖြူစွင် နှန်ယ်သမျှ ဤလောက၏ ရှုပ်ထွေးသော အရေးအရာ အဖြာဖြာကို ပမာပြုရကောင်းမှုန်း မသိသေးဟန် ပေါ်နေသည်။

ယောက်ကျားပျို့သည် လမ်းလျှောက်ရင်း ခေါင်းငံလျက် အတွေးနက်လာဟန်ရှိသည်။ မိန်းမပျို့မှာကား ပတ်ဝန်းကျင်ကို ငွေးမောကြည်ရင်း ဘာကိုမှ အဓိကထား စဉ်းစားလာပုံမရ ကမ်းနားလမ်းမကြီးအတိုင်း ကွဲလျှောက်လာမိကြမှ မိန်းမပျို့က စတင်စကားဆိုသည်။

“ဇြမ်လူချည်လား ဆရာကြီး ဘာတွေအတွေးလွန်လာတာလ”

ယောက်ကျားပျို့က မိန်းမပျို့အား တစ်ချက်လွည်းကြည်းသည်။

ထို့နောက် မြစ်ကမ်းဘက်သို့ငွေးရင်း သက်ပြင်း မသိမသာရှိက်လျက် ခုပ်ညည်းညည်း စကားပြန်သည်။

“အတွေးလွန်လာတာ မဟုတ်ပါဘူးလယ်လယ်ရယ်၊ ကိုယ်မြို့ကိုယ်ရွာ ကိုယ်မြို့ချစ်သူနဲ့ ခွဲခွာပြီး သွားရတော့မယ် ဆိုတော့၊ မောင့်ရင်ထဲမှာ ဟာနေတယ်။ ယောက်ကျားတန်မဲ့ အားလဲငယ်နေသလိုပဲ”

မိန်းမပျို့၏ ကြည်လင်သော မျက်နှာလေးမှာ တစ်ချက်ညိုသွားသည်။ သို့ရာတွင် ချက်ချင်းပြန်ချင်ပြလျက် ချစ်သူကို အားပေးစကား ပြော၏။

“ဒါတော့ မောင်ရယ် ကျောင်းသားဘဝကလဲ ဒီလိုပဲ ခွဲခွာသွားကြရတာပဲ မဟုတ်လား...။ တစ်နေ့ပြန်ဆုံးကြရရင် ပြီးတာပဲ ညွှာ”

တ္ထားသိန်းနှင့်

“ဒါပေမယ့် ကျောင်းသားဘဝတုန်းက နှစ်ကုန်ကျောင်းပိတ်ရင် အိမ်ပြန်ရရင် လယ်လယ်နဲ့ တွေ့ရမယ် । အားလုံးဟာ နေဝါဒတော်ကိုလို တိတိကျကျ မှန်မှန်ကန်ကန်ပဲ । အခါက တံပါးခွင့်ဝင်ရမယ် ၏ နားလို ကိုယ့်ဘဝကိုယ် အနီး မရတော့ဘူး । ဘယ်အချိန်မှာ ဘယ်သွားပြီး ဘာ့တော့များမှ ဒီပြန်ရောက်ပါမလဲ မသိဘူး”

လယ်လယ်ဆိုသော မိန်းမပျိုက ခေါင်းလေးင့်သွားပြီး ခံပေးလေး မေးသည်။

“မောင့်အလုပ်က သေချာပြီလား”

“ပညာတတ်တွေ အလုပ်လက်မဲ့ ဘဝမှာ ဟိုလျောက်ဒီလျောက် ပေါ့ကွယ် ... တစ်ခုခုတော့ သေချာပါလိမ့်မယ် ။ မတတ်သာရင် ရထားတဲ့ ဘီအယ်(လ်)ဘူးအားကိုပြီး ရှုနေလုပ်စားချင် စားရမယ် ...”

ယောက်ကျားပျိုက ခေတ္တာကားရပ်ပြီး မိမိဘာသာမိမိ သဘောကျဟန် မှတ်ချက်ချု၍ ရယ်မောသည်။

“ဦးနေစိုး । ဘီအော် ဘီအယ်(လ်) । အလုပ်လက်မဲ့ ဝတ်လုံတော်ရ ဟား..ဟား ...”

ဤအကြိမ် စကားမပြောဘဲ ငိုင်နေသူမှာ လယ်လယ်ဖြစ်သည်။ နေစိုးက “ဟော...လယ်လယ်၌မြတ်သွားပြီး ဘာတွေ အတွေးလွန်သွားပြန်ပြီလ” ဟု ရယ်သွေးသွေး မေးလိုက်မှ လယ်လယ်မှာ ဆွေးဆွေးမြောဖြော ပြီးရင်း လေးလေးဆို၏။

“ဟုတ်တယ်နော် ...မောင်တို့လယ်လယ်တို့ ငယ်ငယ်ကတည်းက ဒီမြို့မှာနေ ဒီရေသောက်ပြီး । ဒီမြော အတူကြီးခဲ့ကြတာ ဘဝခရီးဆိုတာကို ဘယ်တုန်းကမှ ဝေးဝေးလဲလဲ မျှော်ဆန်းပြီး မကြည့်ခဲ့ကြဘူး။ အချိန်တန်ကျတော့ ခွဲခွာခြင်းဆိုတာကလဲ ဆိုက်ရောက် လာရသေးတယ်”

နေစိုးက အံအားသင့်ဟန်နှင့် လယ်လယ်ကို လှည့်ကြည့်သည်။

“ဘာကြည့်တာလဲ မောင်ရ”

“အော် ...အင်း ... ဟင်း ... ဟင်း ... မောင်က လယ်လယ့်ကို အံသွားလို့ပါ။ လယ်က ဒီလိုလေးလေးနှင်းနက် စကားတွေလည်း ပြောတတ်သားပဲကိုး”

လယ်လယ်က၌နေရာမှ ခစ်ခနဲ့ ရယ်လိုက်သည်။ ထိုပနောက် နေစိုးမည်သို့မျှ မမျှော်လင့်သောစကားကိုဆိုသည်။

“အဲတာ လယ်လယ့်စကားမဟုတ်ဘူး । ဝတ္ထာတစ်ပုဒ်ထဲက အလွတ်ကျက်ထားတာ । အခုသီဆိုင်လာလို့ သုံးကြည့်တာ”

နေစိုး၏ ပါးစပ်မှာ ဟသွားကာ ရယ်ရမလို ငိုရမလို ဖြစ်သွားပြီးနောက် “ဟာ...လယ်ကလဲလုပ်ပြီ” ဟုသာဆိုနိုင်သည်။

ထိုအချိန်တွင် ချစ်သူနှစ်ခိုးမှာ...စစ်ကိုင်းအရေးပိုင် အိမ်ရှေ့သို့ ရောက်နေကြပြီ ဖြစ်သည်။ လယ်လယ်က မြစ်ကမ်းဘေးရှိ မယ်ယောပင်ကြီး တစ်ပင်ကို ညွှန်ပြရင်းဆိုသည်။

“ဟော...မောင် ရောက်ပြီ၊ မောင်တို့လယ်လယ်တို့ ငယ်ငယ်က ဆော့ခဲ့ကြတဲ့ မယ်ယောပင်ကြီးဆို ရောက်ပြီ । လာ...အဲဒီအောက် သွားကြရအောင်”

ချစ်သူနှစ်ဦးသည် တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီးလိုက်ပြီး ကလေးငယ်များပမာ တစ်ဦးလက်တစ်ဦးဆွဲလျက် ကမ်းပါးအောက် မယ်ယောပင်ကြီးရှိရာ ပြေးဆင်းလာခဲ့ကြသည်။

နှစ်ဦးသား ဟိုဟိုသည်သည် ဝေးမျှော်ကြည့်နေရာမှ လယ်လယ်က ကြီးကြီးကျယ်ကျယ် မှတ်ချက်ချုပြန်၏။

“ဇရာဝတီမြစ်ကြီးကလဲ စီးပြီးအောက်တာပဲ । ဒီမယ်ယောပင်ကြီးကလဲ ဒီအတိုင်းပဲ । လယ်လယ်တို့ မောင်တို့ ဘဝတွေသာ ပြောင်းလဲခဲ့ကြတာ”

“အဲဒီစကားကကော့...ဘယ်ဝတ္ထာကလဲ လယ်လယ်”

လယ်လယ်က နေစိုးအား မျက်စောင်းထိုးလိုက်သည်။ “ဒီက...ဒီတစ်ခါ အကောင်းပြောနေတာကို၊ ဟင်း ...”

“အော်...အော်..မသိလို့ပါ လယ်ရယ် ဟုတ်တယ် । ဒီမယ်ယောပင်ကြီးသာ စကားပြောတတ်ရင် ပြောင်းလဲခဲ့ကြတဲ့ လယ်နဲ့ မောင်တို့ အကြောင်းတွေကို လျောက်အတင်းပြောမှာပဲ”

“အို...ဘာတွေ အတင်းပြောစရာရှိလို့လဲ ...”

“ငယ်ငယ်တုန်းက ဒီမယ်ယောပင်ကြီးအောက်မှာ လယ့်ဆိုက မှန်တွေ သကြားလုံးတွေကို မောင်ကညာညာပြီး ယူစားတယ် । လူပျိုး အပျိုး ဖြစ်လာတော့လဲ ဒီမယ်ယောပင်ကြီးအောက်မှာပဲ လယ့်ကိုမောင်က ညာပြီး မွေးမွေးပေးတယ်...”

လယ်လယ်၏ မျက်နှာကလေးမြှု ရှုက်သွေးဖြန်းသွားရင်း အသံ မာမာနှင့်。 “မောင် နော် ... ဘာတွေလျောက်ပြောနေတာလဲ” ဟု ဟန်းတား၏။

နေစိုး၏ မျက်နှာမှာ ပြန်လည်တည်းဖြစ်သွားလျက် ခံပေးလေး ညည်းသည်။

“အခုတော့ ဒီမယ်ယောပင်ကြီးအောက်မှာပဲ ခွဲခွာကြရမလား မသိဘူး”

ဤစကားကို လယ်လယ်သည် မြစ်ပြင်ကို ဝေးကြည့်ရင်း နားထောင်နေသည်။ မြစ်ပြင်၌ ကွန်ပစ်နေသော တင်းလေ့ကို မြင်နေရ၏။

တဇ္ဇာနိလ် ဘုန်းနှင့်

“မောင်နဲ့ လယ်ကခွဲရမှာကို ကြိုတင်ပုပန်နေရုံ ရှိသေးတယ် ဟိုခမျာတွေ ကြည့်စမ်း...”

“ဘယ်သူတွေလဲ လယ်”

“ငါးလေးတွေပေါ့”

“သော် ဒုက္ခပါပဲ । အဟုတ်မှတ်လို့ နားထောင်နေတာ”

“အဟုတ်ပြောနေတာ၊ ငါးလေးတွေ သနားပါတယ်၊ တံငါးလက်ထဲမှာ ဘာလဲ । ဟိုပါဋ္ဌာ ပိုယေဟို-ဘာဖြစ်တယ် ဆိုလဲ । ချစ်သူခြင်းကဲ့ပြီး ဘယ်လောက် အသည်းနာစရာ ကောင်းလိမ့်မလဲ၊ ဒါထက်မောင်...ငါးမှာအသည်းရှိသလား”

ဤအကြိမ်တွင် နေစိုးသည် မည်သိမျှ ပြန်မဖြေတော့ । တစ်စုံတစ်ခုကို ရှာနေဟန် ဟိုစမ်းဒီစမ်း ပြနေပြီးနောက် အကျိုအတွင်းမှ စီးကရက်ဘားကို ထုတ်ယူသည်။

“သော်...လယ် । မောင့်ကို မီးမည်းပေးတော့ဘူးလား”

“မီးခြစ်ကော့”

“ဘောင်းဘီအိတ်ထဲမှာ”

လယ်လယ်သည် လက်ဝဲဘက်အိတ် နှိုက်ကြည့်သည်။ “ရှိလဲမရှိဘူး၊ နော်း ဘာလေးပါလိမ့်”

ဘောင်းဘီအိတ်တွင်းမှ ထုတ်လိုက်သော လယ်လယ်၏ လက်တွင်း၌ ရွှေလက်စွပ်ကလေးတစ်ကွင်း ပါလာသည်။

“အို...လက်စွပ်ကလေး လှလိုက်တာ”

နေစိုးက လက်စွပ်ကလေးကိုယူ၍ လယ်လယ်၏ ဘယ်ဘက်လက်သူ့ကြွယ်၌ စွင်ပေးသည်။

“အို...ဒါ လယ်ဖို့”

“ဟုတ်တယ် လယ် । လယ်ဖြုန်းခနဲ့ ဝမ်းသာအောင် မောင်တိတ်တိတ်ကလေး လုပ်ထားတာ । ပြီးတော့...”

“ပြီးတော့...ဘာဖြစ်လဲ”

“ပြီးတော့လယ်...မောင်နဲ့ ရန်ကုန်ကို တစ်ခါတည်း လိုက်ခဲ့ပါလား”

“အို”

“မအိုပါနဲ့ လယ်ရယ်...မောင့်မှာ အလုပ်မရှိသေးပေမယ့် လင်ကိုယ်မယားစားရုံလောက်တော့မောင့်မှာ စုပြီးသား ငွေလေးတွေရှိတယ်”

“အဲတာပြောတာမဟုတ်ဘူး । အမ်မကြီးဖြစ်တဲ့ မမလွမ်းတောင် အိုးအိမ်မထူးသေးပဲ လယ်ကအရင် လင်သား ယူရမယ်ဆိုတော့”

“ဟာ မမလွမ်းအိမ်ထောင်ကျတဲ့အထိ စောင့်နေရင် မောင်နဲ့လယ် ဒီတစ်သက်ရကြတော့မှာ မဟုတ်ဘူး”

“အို...မောင်ကလဲ မျှေးမဆျွတ်”

“ဟုတ်တယ် မမလွမ်းဒီတစ်သက် လင်ရုပါတော့မလားမသိဘူး । ရရင်လဲ သူယောက်ကျားဟာ အင်မတန်ကံကောင်းတဲ့လူ ဖြစ်ချင်လဲဖြစ်မယ် । ဒါမှမဟုတ် အင်မတန် ကံဆိုးတဲ့လူ ဖြစ်ချင်လဲ ဖြစ်မယ်”

“ဘာဖြစ်လို့လဲ...”

“မမလွမ်းက ချစ်စရာရှိလဲ သိပ်ချစ်တတ်တယ် । မုန်းစရာရှိလဲ သိပ်မုန်းတတ်တယ် । အင်မတန်ကြင်နာတတ်သလို အင်မတန်လဲ မာနကြီးတယ် မိန်းမဆိုတာ နားလည်ဖို့ ခက်တဲ့ သတ္တဝါ တစ်မျိုးပဲ । အဲဒီမိန်းမတွေထဲမှာ မောင့်မရှိုးက နားလည်ဖို့ အခက်ဆုံးပဲ”

“ဟွန်း...သူတော်တော် အသားယူတယ်နော်”

နေစိုးက ရယ်မောလိုက်ပြီး ဆက်တိုက်မေးသည်။

“ကဲပါလေး...မောင်ပြောတာဘယ့်နှယ့်လဲ”

“မစောလွန်းဘူးလား မောင်ရယ်”

“အော်...လယ်ကလဲ ချစ်လို့ယူကြတာ စောတယ်လို့ ဘယ်တော့မှ မရှိဘူး । နောက်ကျတာပဲ ရှိတယ်”
လယ်လယ်က ခေါင်းလေးခါသည်။

“ခက်တယ် မောင်ရာ...ဖေဖော့ နှလုံးရောဂါကလဲ ရှိသေးတယ် । ဟိုဂျပန်ကောင်တွေဖမ်းထားပြီး ကတည်းက ရခဲ့တဲ့ရောဂါ အည်းနည်းလေးမှ အတိမ်းခဲား မဟုတ်ဘူး”

နေစိုးမှာ ငိုင်ကျသွားသည်။ လယ်လယ်ကသာ ဆက်ပြောနေသည်။

တရာ့သိလ် ဘန်းနိုင်

“မေမေရှိကတည်းက ဥမက္ခာသိုက်မက္ခာ နေလာကြတာ၊ ဖေဖေက သံယောဇ်သိပ်ကြီးတာ၊ လယ်လယ်တို့ကို မပြောနဲ့ တူဖြစ်တဲ့ မောင်လေးကိုတောင် ဘယ်လောက်ချစ်လဲ၊ ဒီတော့ ဗြို့စားကြီးမောင့်နောက် လယ်လယ်လိုက်လာရင် ဖေဖေ စိတ်ထိခိုက်သွားလိမ့်မယ်”

လယ်လယ်က လူကြီးဆန်ဆန်ပြောလာပြန်ရာ နေစိုးမှာ ကလေးဆိုးကြီးကဲ့သို့ ဖြစ်နေပြန်၏။

“အဲတာဆို မောင်တိုး ဘယ်တော့မှ လက်ထပ်နိုင်ကြမှာလဲ”

“အချိန်ဆိုတာရှိတယ်မောင် । အချိန်ဆိုတာ တိုင်ပင်ဖို့ အကောင်းဆုံးသော ပညာရှိတွေးတဲ့ လယ်လယ်ဝဏ္ဏ တစ်ပုဒ်ထဲမှာ ဖတ်ဖူးတယ်။”

နေ့စိတ် လယ်လယ်အား မေ့ကြည့်နေမိပြန်သည်။ လယ်လယ်က အတည်ပေါက်ဆိုနေသဖြင့် နေ့းအတွက် ရယ်ရခက် ငိုရခက် ဖြစ်နေ၏။

“အဲဒီတော့...တစ်နှောတော့ လက်ထပ်ကြရမှာပါ။ မောင်ရယ်၊ ခုတလောဖွေဖွေရောဂါကလည်း ဖောက်နေလိုပါ၊ ဖွေဖွေရောဂါ သက်သာလာရင်ပဲ ဖြစ်ဖြစ်၊ မောင်အလုပ်အကိုင်အတည်တကျဖြစ်လို့ ဖေဖေရော၊ လယ်လယ်ရော၊ မမရော၊ မောင်လေးရောလိုက်နေနိုင်ကြရင် ဖြစ်ဖြစ် အားလုံးအဆင်ပြသွားမှာပါ။ စိတ်ချပါ မောင်ရယ်၊ လယ်တို့မှာ မောင့်ကိုပဲ အားကိုးစရာ ရှိပါတယ်”

လယ်လယ်၏ နောက်ဆုံးစကားကြောင့် နေစိုး၏ရင်မှာ ဆိုနှင့်သွားသည်။ ငယ်ချယ်သူလေးဖြစ်လျက်နှင့် စိတ်အလိုမလိုက်ပဲ ဘဝန်သိတတ်သူလေးကြောင့် မိမိကိုယ်ကို ပြန်ရှုက်သွားမိသည်။ ထိပ်ကြောင့် အတန်ကြာင့်နေမိပြီးမှ လယ်လယ်၏ လက်ကလေးကို ဆုတ်ညွစ်လိုက်ပြီး စိတ်ဆုံးဖြတ်ဟန်ဖြင့် ပင့်သက် ရှိုက်လိုက်၏။

“శొర్సిః లయి | మోం ఫల్స్: ఫల్స్: తాటీ గ్రీ యి గొండి: ఖం వ్యాః తయ్ | లయి లయి ప్రొతాముఫ్ తయ్ | మోం ట్రెట్ మత్తిగీ ట్యుఫ్: తోపివ్వాః | లయి ప్రొవాయి లి ఆః లిః | శిశిఫ్ఫిం తి. వాం రొగీ అంది మోం క్రిః రిః మయ్”

နေစိုးက ခဲ့လားတည်ကြည့်စွာ ပြု၍၍ ချစ်သူကို စိုက်ကြည့်သည်။ လယ်လယ်ကလည်း တောက်ပစ္စာပြု၍လျက်ပြန်ကြည့်၏။

ထိစဉ် မလုမ်းမကမ်း ကမ်းနဖူးထိပ်မှ ရှစ်ကားတစ်စီး မောင်းဆင်းလာသည်ကို တွေ့ကြရ၏။

“ଲା...ମୋର ପକ୍ଷିଗ୍ରହଣେବୁ । ତୀରୁ ଲୁଟେଲାଫେରି । ମିଃତୋ ଫେରେଗନ୍ତି ଲାଯ ଶେଃତୀର୍ଣ୍ଣରତ୍ନଃମଯ”

လယ်လယ်နှင့် နေစီးသည် ဉာဏ်မပျက်နှင့် ဖြတ်ကျော်သွားသော ဂျစ်ကားကို မကြည့်ပဲ ကမ်းထက်လမ်းဆီပြန်တက်သွားကြသည်။ သို့ရာတွင် ကားမောင်းလာသော လူရှယ်ကမဲ သူတို့နှစ်ဦးအား ကောင်းစွာမြင်လိုက်ရသည်။

ထိလျချယ်မှာ ကျယ်ဝန်းသောရင်ခွင့်၊ ပေါ်လွင်ထင်ရှားသော မျက်လုံး၊ မျက်ခုံး၊ နာတံနှင့်၊ ချောမောမွန်ရည်သမျှ ခံညားတည်ကြည်သော သွင်ပြင်လက္ခဏာ ရှိ၏။ ကားပေါ်၌ လူချယ်အပြင် အသားလတ်လတ်နှင့် အခြားမိတ်ဆွေတစ်ဦးပါလာသေးသည်။

လူချွယ်က ကားကိုစက်သတ်လိုက်၍ စတိယာရင်ကို မလွှေတ်သေးဘဲ လယ်လယ်နှင့် နေစိုးတို့အား မျက်စိတစ်ခုး လုမ်းကြည့်လိုက်ပါး၊ မှတ်ချက်ချလိုက်သည်။

“အော်...အခါန်တွေ ဘယ်လိုပြောင်းပေမယ့ နှင့်(လု)မစ်ကြီးလို ဇရာဝတီမစ်ကြီးကတော် စီးမြစ်းလျက်ပဲ”

ကုသည်ကို ဘာဆိုလိုသည် သဘောမပေါက်သည်။ ဘေးမှမိတ်ဆွေက မေးသည်။

“အလို...ကိုမင်းသို့။ ဘာတော်များ အဘို့မှန်ဆန်ဆုံး သည်းနေတာလဲ...”

ကိုမင်းသိပ္ပါယ်သူ လျရှယ်က လယ်လယ်တိစဲ့တဲ့ဆီမှ မျက်လုံးကို မရောသေးပဲ တစ်လုံးခါင်းပြန်ဖော်၏။

“မရာဝတီမြစ်ကြီးရယ်၊ ဧည့်ကမ်းပိုးရယ်၊ ဧည့်ကမ်းပိုးက ချစ်သူမောင်နှံရယ်၊ ဒီဇာတ်လမ်းကတော်ဘယ်တော်မ ဆုံးမာမဟတ်ဘူး”

အဖော်ဖစ်သမိတ်ဆောက သီးခေါင်းတညိတ်ဆိတ် လပ်လိုက်ပါး

“မှန် ပါလေရဲ့ဗျာ၊ အော်ကမ်းဦးရယ်၊ ကမ်းနှုံးက ကြည်နားကြတဲ့ ချစ်သူမောင်နဲ့ရယ်၊ ဒီဇာတ်လမ်းကတော့ သံသာလေကမ်းတိုင် မဆုံးနိုင်ခိုက်ပါဆို၊ ဒါပေမယ့် ခင်ဗျားကတော့ စစ်ကိုင်းတောင်ရှိုးက ဓကစာသုံးတဲ့ ဘုန်းမိမိလို နှစ်းဖို့ဖို့တစ်ယောက်တည်း၊ မှန်းသလိုရောင်ရဲနေ့ရတဲ့ အတွဲမဲ့တဲ့ ဘက်ပဲ့ဘဝပဲ ရှိပါသေးကလား” ဟုနောကပ်၍ အပ်လိုက်သည်။

“နေစမ်းပါဉ္စီး ကိုဖော်မောင်၊ ခင်ဗျားကကော ဝတ်ကြောင်ကြောင်ဖို့သူတော်ဘဝက ဘယ်ကံမယ မှ ဘွှဲ့ရမှာမို့လဲ” သူငယ်ချင်းနှစ်ဦးသည် အားပါးတရ ရယ်မောလိုက်ကြ၍ ရေစပ်သောင်ယံ့၌ ဆင်းလိုက်ကြသည်။

တဇ္ဇာနိုင် ဘုန်းရိုင်

စောမောင်က ရေစပ်၌ နေရာခင်းကျင်းပြင်ဆင်နေဆဲ ကိုမင်းညီးဆိုသူက သာယာသော ရူ။မျှော်ခင်းကို လှည့်လည်းမောကြည့်ရင်း မိမိကိုယ်မိမိပြောသကဲ့သို့ လည်း၏။

“ရေယဉ်ပတ်ဝိုင်း...စစ်ကိုင်း...ဌာနီ”

သူမျက်နှာမျှရာ လက်ယာဘက်မြစ်ပြင်၌ သဲသောင်တို့ ပေါ်ထွန်းစပြုနေ၏။ မြောက်ဘက် လက်ဝဆီ၌မူနိုင်သော်လည်း၊ မောက်ဘက် လက်ဝဆီ၌မူနိုင်သည်။

စောမောင်ကလည်း ဤမြစ်၌ စကားမပြန်ခိုက် သူကသာ ဆက်ပြောနေသည်။

“ကိုစောမောင်၊ ကျွန်တော် ဒီပြန်မရောက်တာ စုစုပေါင်း ဆယ့်နှစ်နှစ်ရှိသွားပြီ”

“ခင်ဗျားအမေရိကားမှာ ဘယ်လောက်ကြာခဲ့လဲ”

“ငါးနှစ်ကျော်ကျော်ပါ”

“ခင်ဗျားနဲ့ ကျွန်တော်တို့ ဆယ်တန်းအောင်ပြီးစကာတည်းက ကဲ့သွားကြတော်နေ၏”

ကိုမင်းညီး ပြန်၍ နှုတ်နှင့်ပမဖြေ၊ ခေါင်းညီးတို့ရင်း တစ်ဖက်ကမ်း အင်းဝဆီမှ မြှုပြာပြာဆိုင်းသော တော့တန်းများကိုသာ လေးကြည့်နေ၏။ ထို့နောက် တစ်လုံးချင်းစကားပြန်ပြောသည်။

“နယူးယောက်မှာတုန်းက နေ့ဆုံးရင် ကျွန်တော်တို့ ရေသွားကူးရတဲ့ ကော်နိုင်လင်ဘီ(ချု) (corney island beach) ဆိုတဲ့ ပင်လယ်ဆိပ်ကမ်းရှိတယ်၊ ကမ္မာကျော်ပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော်တို့ မြန်မာပြည်က မောင်းမကန်တို့ ပေလီတို့မပြောနဲ့၊ စစ်ကိုင်းကမ်းရိပ်ကိုတောင် မဖို့ဘူး၊ တော့တောင်ရေမြေ၊ မြစ်ကမ်း သောင်ခြေနဲ့၊ သဘာဝအနေကျကျ လှတဲ့နေရာမှာ ကျွန်တော်တို့ မြန်မာပြည်ဟာ စံနှမူနာရှားလှတယ်”

စောမောင်သည် စီးကရက်တစ်လိပ်ကို မီးညီးဖွံ့ဖြိုးစီးလို့လည်၍ “ခင်ဗျားက ဆရာဝန်ကြီးတစ်ဦး လုပ်နေပြီး အတော်တော့ ကဗျာဆန်တဲ့လူပဲ” ဟု ဝေဖန်သည်။

ဆရာဝန်ကြီးဟဲ စောမောင် ဝသေသနပြုသော ဒေါက်တာမင်းညီးသည် ခပ်မိုင်းမိုင်း ပြီးလိုက်၏။

“ဒါတော့ ကျွန်တော်ဟာ ဘယ်လိုအကြောင်းကြောင်းကြောင်း ဆရာဝန်ဖြစ်လာရတယ်ဆိုတာကို ခင်ဗျားလဲ သိသားပဲလေ၊ ကျွန်တော့ပင်ကိုယ် ဝါသနာက ကဗျာစာပေနဲ့ ဂိုတေမဟုတ်လား”

ထိုအခါကျေမှ စောမောင်ကလည်း အသိအမှတ်ပြုဟန် ခေါင်းတဆတ်ဆတ် ညီးတို့သည်။

“အေးဗျာ...ခင်းဗျားကတော့ အဲ့လောက်တဲ့ လူပဲ၊ ကိုယ့်အမေမျက်လုံးကွယ်ပြီး ဘဝဆုံးခဲ့တာကို အကြောင်းပြုပြီး မျက်စိကုသရေးဘက်မှာ ပါရရှုမြောက်တဲ့ ဆရာဝန်ကြီး တစ်ဦးဖြစ်လာအောင် ကြိုးစားခဲ့တဲ့ ဗြိုအတွက်တော့ ချိုးမွမ်းပါပေတယ်ဗျာ”

“ဒါပေမယ့်...ကျွန်တော့ အမေကိုတော့ ကျွန်တော် မကုန်င်ရဘူး...”

“ကြိုးတိုင်းလမြတ်စဲ့ လူဘဝဆိုတာကတော့ ဒီလိုပဲပေါ့ဗျာ၊ ဒါပေမယ့် အခုဆို ခင်ဗျားလူသတ္တဝါများကို ကယ်မကူညီနိုင်တယ်၊ ငွေကြေးဆိုလဲ လက်ဖျားသီးနေမှာပဲ စောနာအကျိုးပေးအတိုင်း စိတ်ချမ်းသာရတာပဲ မဟုတ်လား”

ဤတွင် ဒေါက်တာမင်းညီးကြ မိုင်းပျော်ပြီးလျက် ပြန်သည်။

“မထင်ပါနဲ့ ကိုစောမောင်ရယ်”

“ဗျာ...ဘယ်လို မထင်ရမှာလဲ”

“ကျွန်တော်တို့ ဆရာဝန်ဆိုတာအသက်နဲ့ အသက်ပမာ တန်ဖိုးထားကြတဲ့ သဘောတွေကို နေ့စဉ်ကိုင်တွယ် အလုပ်လုပ်နေရတဲ့ လူတွေပါ၊ လုပ်ငန်းတိုင်းမှာက အောင်မြင်မှနဲ့ ဆုံးရှုံးမှုဆိုတာ ရှိရစမြဲပဲ၊ ခက်တာက ကျွန်တော်တို့ ဆရာဝန်တွေရဲ့ အသက်နဲ့ချိန်စက်ပြီး၊ တိုင်းတာယူကြရတယ်”

ဒေါက်တာမင်းညီးသည် လေးနက်သောအတွေးကို ဖော်ရန်စကားရှာသကဲ့သို့ စေတွေ စဉ်းစားရင်း ဤမြစ်သွား၏။ ထို့နောက်မှ သူ့ထုံးစံအတိုင်း တစ်လုံးချင်း ဖြည့်းလေးစွာ ဆို၏။

“အောင်မြင်ရင်...အသက် အဆုံးရှုံးရင်...အသက်၊ သို့မဟုတ် အသက်ပမာ တန်ဖိုးထားရှာတွေ အောင်မြင်တဲ့အခါ ဆရာဝန်တွေဟာ ကျေးဇူးတင်ခံချင်မှ ခံရပေါမယ့် ဆုံးရှုံးလာရင်တော့ သူ့တစ်ပါး မခံစားရတဲ့အထင်လွှဲမှ၊ စွပ်စွဲမှ၊ မုန်းတီးမှတွေကို ခံရတော်တယ်။ တစ်ခါတစ်ရဲ့ စောနာဟာ ကောင်းပေလျက်နဲ့၊ စောနာကတစ်ခြား ဖြစ်ပွားလာတာက တစ်ကဲ့တဲ့ အဲဒီအချိန်မျိုးမှာ သိပ်စိတ်ဆင်းရဲ့ရဲ့ရောက်တဲ့ ဒါကြောင်းမြှို့လဲ ဆရာဝန်တွေဟာ လူနာအပေါ်မှာ အနောဒီသာ မေတ္တာကလွှဲပြီး ပုဂ္ဂလီက သံယောစဉ် မရှိအောင် ကရုဏာရှိသွား တရားနဲ့ယှဉ်တဲ့ ဥပော်ဘာလ ရှိနိုင်အောင် ဆေးပညာဆိုင်ရာ စိတ္တဖောက ဆုံးမထားတာပဲ”

“အဒီစိတ်မျိုး မထားနိုင်ရင်ကော့”

တဇ္ဇာနိုင် ဘုန်းနိုင်

“အဲဒီစိတ်မျိုးမထားနိုင်ရင် အဲဒီဆရာဝန်ဟာ ကမ္မာမှာ ကံအဆိုးဆုံး လူတစ်ယောက် ဖြစ်တတ်တယ်”

စောမောင်က မျက်မောင်ကြွတ်လျက် သူ့အားမော့ကြည့်သည်။ သူကမူ စကားကိုဖြတ်လိုက်ဟန် နေရာမှလည်း ရွှေလျား၍ ဂျာစားဆီသို့ ထွက်ခဲ့၏။

“လာဗျို...ကိုစောမောင်၊ အစားအသောက်တွေနဲ့ ဘီယာပုလင်းတွေ ချကြမယ်၊ ပြီးတော့ ရေကူးကြရအောင်”

နော်နှင့်ခွဲ့ချုံ လယ်လယ်အိမ်ပြန်ရောက်ချိန်တွင် ညာနေလေးနာရီခွဲ့ပေပြီ။ လယ်လယ်၏ ဖခင် ဦးဘိုးရှင်မှာ အိမ်ဦးခန်း၌ ပက်လက်ကုလားထိုင်ပေါ်ထိုင်ရင်း တရားစာဖတ်နေသည်။

လယ်လယ်က ဖခင်ကိုနှစ်ဆက်၍ အဝတ်အစား ကယားကသီလဲပြီး ဆေးဖျော်သည်။ ဆေးဖျော်နေစဉ် စိတ်တွင်း၌ မကောင်းလည်း ဖြစ်မိ၏။ မိမိဖခင်မှာ ရောက်နေသာလျှင် သားသမီးများနှင့် စကားပြောတတ်နေတတ်သည်။ စာဖတ်နေခြင်းကို ရောက်မချိဟု လယ်လယ်သိပြီး ဖြစ်၏။

လယ်လယ်က ဖခင်ကို ဆေးတိုင်နေစဉ် အိမ်ရှေ့မှ ခြေသံကြားရသည်။ မောင်ဖြစ်သူ ကိုလေးသည် မှန်တေတေနှင့် တက်လာ၏။ သူသည် အစ်မင်ယ်နှင့် ဦးလေးဖြစ်သူအား စောင်းလှည့်ကြည့်ရုံး နှုတ်မဆက်ပဲ ထမင်းစားခန်းစီ တန်းဝင်မည်ပြင်၏။

“ဟောကောင်...ကိုလေး”

ကိုလေးမှာ ခြေလှမ်းတဲ့ သွားပြီး ခေါ်သူဦးလေးအား လှည့်ကြည့်၏။

“မင်း...ဒါ..ဘယ်ကကိုးကျင်းကိုးချောင်း လျှောက်ပြန်လာတာလဲ”

“ဘယ်ကမှ မဟုတ်ပါဘူး၊ ကျွန်ုံးတော် ထမင်းစားမလို့ဗျာ”

“ခုချိန်မှ ထမင်းစားမယ်၊ နော်း၊ မင်းဒီနှစ် စာမေးပွဲ အောင်ဦးမှာလား”

“ဒါတော့...ကျွန်ုံးတော် ဘယ်အတပ်ပြောနိုင်မလဲ”

“ဘာကွဲ...ပြောနိုင်ရတယ်၊ ကြိုးစားတဲ့ လူဆို ပြောနိုင်ရတယ်”

လယ်လယ်မှာ မျက်စီသူငယ်နှင့် ဖခင်နှင့် မောင်ကို ကြည့်သည်။

ဦးဘိုးရှင်မှာ ရောက်ထလျှင် စိတ်တိုတတ်၍ ကိုကိုလေးမှာ စိတ်တိုတတ်သူကို ပို၍ ဒေါသကြီးအောင်လုပ်နိုင်သူ လူငယ်တစ်ဦးဖြစ်၏။

“မင်းငါ့ဆီလာစမ်း...ပြောစရာရှိတယ်”

“ပြီးတော့မှပြောဗျာ၊ ကျွန်ုံးတော်ထမင်းဆာလှပြီ”

“မင်း..သိပ်ခေါင်းမာနေပါလား”

“ဦးလေးကလဲ ကျွန်ုံးတော့ကို အမြေရန်ရှာနေတာကိုး”

“ဘာကွဲ...မင်းကို ငါကရန်ရှာနေတယ်၊ ဟုတ်တယ်ကွာ၊ သိပ်ဟုတ်”

တူဝါးမှာ ရှေ့ဆက်မည်မျှထိ ဖြစ်ကြေးမည်မသိ၊ ထမင်းစားခန်းဝမှ အစ်မကြီးဖြစ်သူ လွမ်းပေါ်လာ၍ တော်တော့သည်။

လွမ်းမှာ လွှာပသော မိန်းမလျို့တိုင်း၌ ရှိခဲသည့် ခံညားတည်ဖြစ်မှ ရှိ၏။ ပြတ်သားကြည့်လင်သော မျက်နှာမှာ အေးချမ်းဖြူစောင်သမျှ လေးနှက်သော ကူးကြေးနှင့် ပြည့်နေ၏။

ကိုကိုလေးသည် သူ့အမေ၏မျက်လုံး ဥပုံးဥပုံကြိုးများကို တစ်ချက်ကြည့်ပြီး ဘာမျှဆက်မပြောတော့ဘဲ ထမင်းစားခန်းတွင်းသို့ ဝင်ခဲ့ရာ လွမ်းသည်အနောက်နားမှ ကပ်လိုက်ပါလာ၏။ အပြင်ဘက်တွင်မူ ဦးဘိုးရှင်သည် ရော်မာန်မဲ့လျက် ရှိကျွန်ုံးရှုံးသည်။

စားပွဲပေါ်၍ အုပ်ဆိုင်းထားသော ထမင်းဟင်းလက်ဆေးရေးလုံး အဆင်သင့်တွေ့သဖြင့်၊ ကိုကိုလေးသည် မှန်တေတေနှင့်ပင် ဝင်စား၏။

“ဘာကြောင်း၊ ဖေဖေနဲ့ ဖက်ပြီင်ပြီး ငြင်းနေရတာလဲ ..မောင်လေးရယ်”

လွမ်းက နှားညံ့စွာ အပြစ်တင်သည်။

“ကျွန်ုံးတော် ငြင်းနေရတာ ဦးလေးကောင်းကျိုးအတွက်ပါ”

“ဘယ်လိုကွဲ...”

ကိုကိုလေးက ပလုပ်ပလောင်းဖြစ်နေသော ထမင်းကို ကင်ပွန်းချက်ဟင်းချိနှင့်၊ မျှော့ချုလိုက်ပြီး သူ့အယူအဆကို ရှင်းပြသည်။

တ္ထာသိုလ် ဘုန်းနှင့်

“ဦးလေးတို့လို ရောဂါသည်တွေဟာ ရောဂါသည်ဆိုတဲ့ အခွင့်အရေးကို အလွှာသုံးစားလုပ်ပြီး လူတကာအပေါ် မတရားစီးပါးချင်ကြတယ်။ တစ်ဆိတ်ရှိ စိတ်ဆိုပြမယ်၊ အမောဆိုပြမယ်၊ ညည်းပြမယ်၊ ကျွန်ုတော်တော့ ဒါတွေကို အလိုမလိုက်ချင်ဘူး”

တည်ကြည်သော လွမ်း၏ မျက်နှာ၌ ပြုးရိုပ်ထင်လာသည်။ လွမ်းက သူ့မောင်၏ ကြီးကျယ်ပုံကို ရယ်ချင်နေသည်။ သူပြောသည်မှာလည်း မှန်သင့်သမျှ မှန်၏ဟု လွမ်းထင်သည်။

“သွော်...မောင်လေးရယ်၊ ဒါကြာင်မို့ ဝေဒနာရှင်တွေနဲ့ ပတ်သက်လာရင် သည်းညည်းခံခြင်းဆိုတဲ့ စကားကို အထူးပြုသုံး ကြတာမဟုတ်လား”

“အဲဒီသည်းညည်းခံခြင်းဟာ သူတို့ကို အလိုလိုက်ပြီး ဖျက်စီးနေရာကျတယ်၊ တော်တော်ကြာမှုလရောဂါ ပျောက်တာတောင် တစ်ဖက်သားအပေါ် တင်စီးချင်တဲ့ ရောဂါက ကျွန်ုနော်းမယ်”

ကိုကိုလေးက သူ့အဘိဓမ္မာကို ရှင်းပြနေခိုက် အပြင်ခန်းမြှုံးလည်း ဦးဘိုးရှင်မှာ ဒေါကန်ကောင်းဆဲဖြစ်သည်။

ထိုအခိုက် အိမ်ရှုမှ လူခေါ်သံနှင့်အတူ လယ်လယ်ထွက်သွားသံကို လွမ်းတို့ကြား ဂုဏ်သွေးမှု ပင် လယ်လယ်၏ အသံနှင့် ဓမ္မဖွေ့အတွက် သံကြီးစာမ်း ဟုပြောသံကြားရ၏။

လွမ်းနှင့်ကိုကိုလေးတို့စကားဖြတ်၍ နားစွင့်ထောင်သည်။

ထိုခဏနေစဉ်တွင်ပင် တုန်ယင်ချောက်ချားသော ဦးဘိုးရှင်၏ အသံကြီးပေါ်လာ၏။

“သမီး...သမီး..လွမ်း၊ ဟိုကောင်းပေါ်လာ၏”

လွမ်းနှင့်ကိုကိုလေးတို့သည် အခန်းတွင်းမှ အပြေးကလေးထွက်လိုက်ကြ၏။ သူတို့မြင်ရသည်မှာ ဦးဘိုးရှင်သည် ဘယ်လက်နှင့် ရေဖန်ခွက်ကို ကိုင်လျက် ညာလက်ဖြင့် သံကြီးစာကိုကိုင်ရင်း ကိုကိုလေးရှုရာသို့ လက်ညီးညွှန်၍ ရပ်နေ၏။ မျက်စီတစ်မိုတ် အတွင်းမှာပင် ဦးဘိုးရှင်၏လက်မှ ဖန်ခွက်သည် ကြမ်းပြင်ပေါ်သို့၊ လွတ်ကျသွား၍ ခန္ဓာကိုယ်ကြီးမှာလည်း အရပ်ကြီးပြတ် ပုံလဲကျသွား၏။

ကမ်းနားရေဆိပ်၌လည်း စောမောင်၏ လက်တွင်းမှ ဘီယာဖန်ခွက်သည် မေ့ပြင်သို့ လွတ်ကျကွဲသွားသည်။

ဖြစ်ပျက်သမျှအားလုံးမှာ မြန်ဆန်လွန်းလှ၏။

ရေတစ်ချို့ကျူးပြီး၍ အေးအေးလူလူ အမောပြု ဘီယာစုပ်နေစဉ်သော စောမောင်သည် မလွမ်းမကမ်း၌ လူငယ်တစ်ဦး ရေနှစ်သည်ကို မြင်ရသည်။ မရေးမနောင်းပင် သစ်ဖောင်တစ်ခုအစွန်း၌ နားနေသော ဒေါက်တာမင်းညီးသည် ဘေးလူများ အော်ဟစ်နောက် ရေနှစ်နောက်သူရှိရာသို့ ခုန်ချုံးခတ်သွားသည်ကိုလည်းမြင်ရသည်။ ခဏတွင်းပင် ရေလယ်၌ လုံးထွေး၍ မြုပ်ချည်ပေါ်ချည်ဖြစ်နေသော နှစ်ဦးသားကို တွေ့ရ၏။

ကြက်သေယသေနေရာမှ စောမောင်သည် ဖောင်ဆီသို့ ပြေးတက်ခဲ့သည်။

ထိုစဉ် မြုပ်နေသူနှစ်ဦး ပြန်ပေါ်လာကာ ဒေါက်တာမင်းညီး၏ လက်သီးတစ်ဖက်သည် ရေနှစ်သူ လူငယ်၏ မေးဆီကျရောက်သွားသည်ကို မြင်ရ၏။

လူငယ်ြုပ်သွားခိုက် ဒေါက်တာမင်းညီးသည် ငင်း၏ ခန္ဓာကိုယ်အား ရေစီးကိုဆန်လျက် ခက်ခဲစွာနှင့် ဖောင်ဆီသို့ တွန်းပိုသည်။ ကံအားလျှော်စွာ စောမောင်က လွမ်းဆွဲလိုက်ရာ လူငယ်၏ လက်တစ်ဖက်ကို မိသည်။ ခဏ၌ပင် ဘေးကလူများ အကူအညီနှင့် လူငယ်သည် ဖောင်ပေါ်သို့ရောက်လာ၏။ သို့ရာတွင် ဒေါက်တာမင်းညီးမှာ ပြန်ပေါ်မလာတော့။

စောမောင်မှာ မျက်လုံးပြုးသွား၏။ ဖောင်နှင့်ဝေးရာ ရေစီးအောက်၌ ဒေါက်တာမင်းညီးသည် တစ်ချို့ပြန်ပေါ်လာ၌ြီး မြုပ်သွားပြန်၏။

“ဆယ်တဲ့လူနှစ်နေပြီ...ဆယ်တဲ့လူနှစ်နေပြီ”

အော်သံနှင့်အတူ သန်မာထွားကျိုင်းသော ဖောင်သမားနှစ်ယောက်သည် ရေထဲသို့ ကူးခတ်သွားသဖြင့် စောမောင်ပါသူတို့နောက်သို့ ခိုင်ထိုးလိုက်သွားမိသည်။

ဒေါက်တာမင်းညီးမှာ ပြန်ပေါ်မလာသေး။

သုံးဦးသားသည် ရေပြင်၌ ဟို ဟိုသည်သည်ကြည်ြုပ်၍ ရေပြုသန်ဟန်ပေါ်သော ဖောင်သမားနှစ်ဦးသည် ရေအောက်သို့ လျှိုးသွားကြပြုန်သည်။ စောမောင်ကမူ ဘာလုပ်ရမှန်းမသိ။ ရေပြင်၌ ကိုယ်ဖော့ရှင်းသာ ပြုးတူးပျောတာဖြစ်နေ၏။

တဇ္ဇာနိုင် ဘုန်းနိုင်

ရောင်ပံသွားသူနှစ်ဦးမရေးမနောင်းပြန်ပေါ်လာကြ၏။ တစ်ဦးက စတွေပြီ...တွေပြီ..ဒီနားမှာစဟုအောကာသူအဖော်နှင့်အတူ ပြန်ပံသွားကြသည်။ စောမောင်မှာ သူတို့ပံသွားရာဆီ ကူးခတ်လာခဲ့သည်။

မကြာမှုမှာပင် ရေပလုံထွေ့ ဖောင်သမားနှစ်ဦးပေါ်လာသည်။ သူတို့လက်တွင်းဪမှ သတိမေ့နေဟန်တူသည်။ ဒေါက်တာမင်းညီအား ပါလာ၏။

သုံးဦးသားသည် မေ့မြောနေသော ဒေါက်တာမင်းညီအား ကမ်းစပ်သို့တဲ့ကူးလာကြသည်။

ဖောင်သမားတစ်ဦးသည် ဒေါက်တာအား ကျောထက်စောက်ထိုးဆွဲ၍ ကမ်းစပ်၍ ဒေါက်တုံးခေါက်ပြန် ပြေးသည်။

မောင်းမင်းကြီးသားတို့၏ ကျေးဇူးကြောင့် ဒေါက်တာမှာ ရေများအန်ချေသည်။ သတိမူ လည်းမလာသေး။

“ကားပေါ်တင်လိုက်ကြပါဗျာ၊ ဆေးရုံမြှုမြန်မြန်ပို့ရအောင်”

“အို့...ဘယ်ဖြစ်မလဲ လမ်းတင်အသက်ထွက်သွားမှာပေါ့”

ဤအသုံးမှာ နောက်မှာပေါ်လာခြင်းဖြစ်ရာ စောမောင်လှည်းကြည်လိုက်သောအခါ စောစောကရောစ်သော လူငယ်ဖြစ်သည်။ ငင်းမှာ ကောင်းစွာသတိရနေဟန်တူသည်။

“ဘာပြုလို့ လမ်းတင်အသက်ထွက်ရမှာလဲ”

လူငယ်က စောမောင်ကို ဘာမျှမဖြေပဲ သွာက်လက်ဖျတ်လတ်စွာနှင့် ပြုစရာရှိသည်ကိုပြုသည်။ သူက ရေအန်ရပ်ပြီးဖြစ်သော ဒေါက်တာမင်းညီအား ပက်လက်ချေစေ၍ လက်နှစ်ဖက်ကို ဆန့်ဆွဲကာ ခေါင်းထက်မှကျော်ချုပ်ချေသည်။ မယချည်ပြု၏။ အတန်လုပ်မိသော လူနာမှာအသက်စရှုဟန် ရင်ဘတ်၌ လှပ်ရှားမှ ပေါ်လာ၏။

“ခင်ဗျား ..First Aid (ရှုံးဦးသူနာပြု) တတ်သလား”

စောမောင်ကမေးသဖြင့်လူငယ်က...

“ကျွန်ုင်တော် ဆေးရုံကြီးက အလုပ်သမားတစ်ဦးပါ” ..ဟုဖြောသည်။

လူငယ်သည်သတိလစ်ဆုံးဖြစ်သော ဒေါက်တာမင်းညီ၏ ကိုယ်မှရေဝါးကို စင်အောင် သုတ်ပစ်သည်။ နောက် စောမောင်၏ အကုအညီနှင့် ကားပေါ်မှ သွေ့ခြောက်သော အဝေတ်တို့ကိုယူ၍ လဲလှယ်ပေးသည်။ လူနာကို မျက်နှာသုတ်ပဝါကြီး တစ်ထည်နှင့်လည်းခြေပေးလိုက်သေး၏။

“ကဲ..ကားပေါ်ကိုတင်ပြီး ဆေးရုံကြီးမောင်းကြရအောင်”

ဤအကြိမ်တွင် အမေးအမြန်းမထူးတော့ပဲ စောမောင်သည် လူငယ်အမိန့်ပေးသည်အတိုင်း လိုက်နာ၏။

ထိုအချိန်ခန့်တွင်ပင် စစ်ကိုင်းပြည့်သူ့ဆေးရုံကြီးရှေ့တွင် မြင်းလှည်းတစ်စီး ဆိုက်၏။ ကိုကိုလေး၊ လွမ်းနှင့် လယ်လယ်တို့သည် ဦးသို့ရှင်အား မနိုင်မနှင့်နှင့် မြင်းလှည်းပေါ်မှ ချကြရာ သဘောကောင်း၍ တာဝန်သိတတ်ဟန်တူသူ ဆေးရုံ အမှုထမ်းတစ်ဦးကလည်း ကူညီချေပေးသည်။

လွမ်းက စားပွဲရှိ တာဝန်ကျု သုနာပြု ဆရာမလေးထံချည်းကပ်သွား၏။

“ဆရာမ ကျွန်ုင်မဖော် နှလုံးရောဂါနဲ့ သတိလစ်သွားလို့ပါ၊ ဒေါက်တာကောဟင်”

“နှလုံးရောဂါ၊ အို့...ဖြစ်ရလေရှင်၊ ခက်တာက ဒီနေ့တန်းနှေ့နှေ့လှုပ်ပေါ်မှ ဖြစ်ပြန်၊ ဉာဏ်ပိုင်းလဲဆိုတော့ ဒေါက်တာတစ်ယောက်တည်းပဲ ရှိတယ်။ လူနာတွေ လိုက်စစ်နေတယ်၊ နေ့နေ ကျွန်ုင်မကိုယ်တိုင် လိုက်ခြေပေးမယ်”

ပြောပြောဆိုဆို ဆရာမလေးသည် ဆေးရုံတစ်ဖက်သို့ သွာက်လွက်စွာ ထွက်ခွာသွား၏။

ထိုအခိုက်တွင်ပင် စောမောင်တို့ကျွန်ုင်ကားသည်လည်း ဆေးရုံရှေ့၌ ဆိုက်လာ၏။ မျက်နှာသုတ်ပဝါကြီးနှင့် ခြိုထားသော လူနာကို စောမောင်ကလူငယ်ခေါင်းဆောင်၍ ကားပေါ်မှ ချလာသည်။

“ဟေးမြှုသိန်း၊ ဘာဖြစ်လို့လဲ”

“ရေနှစ်လို့ပျော် ဒေါက်တာကော်ဟော...အတော်ပဲ ဟိုမှာ လာလာ ယူခဲ့ကြ...”

သူသည် ပြောပြောဆိုဆိုနှင့် ရှေ့မှပြေးသဖြင့် စောမောင်တို့ကလည်း လူနာကိုပွဲ၍ နောက်မှလိုက်ကြသည်။

ဆရာမလေးထွက်သွားရာဖက်မဟုတ်ပဲ၊ အခြားတစ်ဖက်မှ ဆရာဝန်သည်ပေါ်လာ၏။

မြသိန်းက ဒေါက်တာဆီကပ်လျပ် “ဆရာအင်မာဂျင်စီကော်(စ) အရေးတကြီးလူနာ၊ ရေနှစ်လို့” ဟု အစီရင်ခံသည်။

“ဟေးဟုတ်လား၊ အခန်းထဲသွင်းလိုက်ကွား၊ အောက်စီဂျင်ပေးဖို့လဲပြင်၊ မြန်မြန်”

အရေးတကြီးလူနာကို ပြုရမြဲ ဝတ္ထာရားအတိုင်း ဆရာဝန်သည် အလွယ်ဆုံးနှင့် အနီးဆုံး ခွဲစိတ်ခန်းတွင်းသို့ သွင်းစေကာ အမြန်ဆုံး ကုသရန်ပြင်သည်။

ဤသည်ကို လွမ်းသည်အံ့အားသင့်လုံးလှုပ်ကြသည်။ လယ်လယ်ကမူ အရှေးမလောသဖွယ် သတိလစ်နေသူ ဖင်အား တတွက်တွက် “ဖေဖေ..ဖေဖေ” ..ဟုခေါ်နေ၏။ ကိုကိုလေးမှာမူ အကြိုတ်လျက် မျက်ရည်ကျနေ၏။

တဇ္ဇာနိုင် ဘုန်းနှင့်

လွမ်းသည် လူပ်ရှားလာကာ ဟိုဟိုသည်သည် မျောက်ကြည့်သည်။ စောစောက ထွက်သွာရာဘက်မှ ဆရာမလေးသည် သွက်သွက်ပြန်လာနေ၏။ လွမ်းက ဆရာမဆီ လျောက်သွားသည်။

“ဆရာမ ဒေါက်တာရောက်နေပြီ၊ ဟိုအခန်းထဲမှာ ကျွန်းမတို့နောက်မှ ရောက်တဲ့လူနာတစ်ယောက်ကို အရင်ကုနေပြီ”

“အို..ဟုတ်လား၊ မသိလို့ဖြစ်ပါလိမ့်မယ်၊ ကျွန်းမ သွားပြောပေးပါမယ်”

ဆရာမလေးသည် စောစောက အခန်းဆီသို့ထွက်ခွာသွား၏။ လွမ်းက ဖင်လူနာဆီ ပြန်ကပ်လာသည်။ လူနာမှာ ခဲယဉ်းပင်ပန်းစွားဖြင့် အသက်ရှူးနေ၏။ လွမ်းသည် ဆရာမလေးဝင်သွားသည် အခန်းဆီသို့ မျှော်လင့်တကြီးနှင့် မျှော်ကြည့်၏။ တစ်မီးနှစ်..နှစ်မီးနှစ်..၊ သုံးမီးနှစ်တို့မှာ နာရီအမျှော်ကြာသည်ဟု လွမ်းကထင်နေသည်။

လွမ်းရင်မောနေချိန်ဝယ် ဆရာဝန်နှင့်ဆရာမလေးတို့ ထွက်လာကြသည်။

သွက်သွက်လျောက်ခဲ့သော ဆရာဝန်သည် လူနာအနီးရောက်သော် လူနာ၏မျက်နှာကို တစ်ချက်စိုက်ကြည့်လိုက်ပြီး မျက်မောင်ကြုတ်သွားသည်။ ဒေါက်တာသည် ခူးထောက်ထိုင်ချလိုက်၍ နားကြပ်ဖြင့် လူနာအားစမ်းကြည့်သည်။

အတန်ကြာ၍ ပြန်ထလိုက်သော ဆရာဝန်၏ ဟန်မှာ လေးကန်နေ၍ မျက်နှာမျှော်လည်း စိတ်မကောင်းခြင်းကြီးစွာဖြစ်ဟတန်ကို ပြနေ၏။

“ဘယ်လိုနေလဲဆရာ...” ဟုလွမ်းက မေးသည်။

ဒေါက်တာက ခေါင်းခါယမ်း၏။ ထို့နောက်...လေးပင်စွာဆိုသည်။

“ဝမ်းနည်းပါတယ်...မင်းတို့ဖေဖေမှာ အသက်မရှိတော့ဘူး”

လွမ်းကိုယ်တိုင်မှာ ကြားရသောစကားကြောင်း အသက်ရှူးရပ်သွားသည်။ စကားမဆိုမိုးဆရာဝန်ကိုသာ ကြောင်ကြည့်နေမိသည်။

ဒေါက်တာမှာ စိတ်မကောင်းသို့သော် မည်သို့မျှ မတတ်နိုင်၊ တစ်ဖက်တွင်မူ အသက်ကယ်ရှုံးမည်။ လူနာတစ်ဦးရှုံးနေပါသေး၏။

ဒေါက်တာသည် အခန်းဆီပြန်လှည်း လျောက်သွားသည်။

“အမလေး..ဖေဖေရဲ့” ဟု ပေါက်ကွဲဟစ်ငို့နေသော လယ်လယ်၏ အသံလေးပေါ်လာ၍ ကိုကိုလေးကမူ အရှုံးပမာဆေးရုံးရှုံးကြုံးပြင်ကို လက်သီးနှင့်ထဲနေ၏။

ဤမြင်ကွင်းကို အကြိုတ်ရင်းကြည့်နေစဉ် လွမ်းမျက်လုံးများမှ မျက်ရည်ပေါက်ကြီးများ ကျဆင်းနေ၏။ အသံကမူ မထွက်။

ထိုသို့ဖြစ်ခဲ့သမျှ ခပ်လွမ်းလွမ်းမှ စောမောင်ကမြင်သည်။ မသိကျွမ်းသော်လည်း တစ်မြို့တဲ့ နေသူချင်းဖြစ်၍ တစ်ဦးကိုတစ်ဦး မြင်ဖူးကြသည်။

လွမ်းသည် နှုတ်ခိုးကိုကိုက်လျက် ခါးကိုထောက်ကာ ဆရာမလေးကိုရင်ဆိုင်လိုက်၏။

“သိပ်ကောင်းတာပဲ ဆရာမရယ်၊ သိပ်ကောင်းကြတာပဲ၊ ကျွန်းမတို့အချိန်မှု အရင်ဦးအောင် ရောက်လာလျက်နဲ့ ကျွန်းမတို့ဖေဖေ မသေသာပဲပဲ သေရတယ်”

“အို..ဒီလိုမပြောနဲ့လေ၊ ဆရာမတို့လဲ အတတ်နိုင်ဆုံး ကူညီတာပဲ မဟုတ်လား”

“မှန်ပါတယ်၊ ဆရာမတို့ကို ကျွန်းမကျေးဇူးတတ်ပါတယ်၊ ဆေးရုံးကလူတွေအားလုံးဟာ တာဝန်ကျေပါတယ်၊ ကျွန်းမကျေတာက ဟိုလူတွေပါ”

ဤအချိန်တွင် စောမောင်က လွမ်း၏အနီးသို့ ကပ်မိပြီ ဖြစ်သည်။

“လူနာချင်း ကိုယ်ချင်းမစာပဲ စည်းမရှိ ကမ်းမရှိ အခွင့်အရေးကို မတရားယူသွားတဲ့လူတွေ”

လွမ်းသည် အခန်းဆီသို့ ဒေါမာန်ပါပါ လွမ်းကြည့်သည်။

“ချမ်းသာကြပါစေ၊ မောင်မင်းကြီးသားတွေ ကျွန်းမအဖေသေသလို မသေကြပါစေနဲ့”

စောမောင်မှာ မနေသာတော့။ လွမ်းထံကပ်ကာ “ဒီမှာခင်ဗျာ...ကျွန်းတော်ဟာ လူနာရှင်ပါပဲ။ နည်းနည်းလောက်ရှင်းပြပါရစေ”

လွမ်းသည် ကျားမလေးဟန် စောမောင်ကိုရင်ဆိုင်လိုက်၏။

“မလိုပါဘူး၊ ရှင် ရှင်းပြလို့လဲ ကျွန်းမအဖေ ပြန်မရှင်လာတော့ပါဘူး”

“မဟုတ်ပါဘူးဗျားဗျာ၊ ဖြစ်တာကဒီလိုပါ”

“ရှင် ကျွန်းမကို စကားမပြောပါနဲ့တော့၊ ကျေးဇူးပြပြီး ဖယ်ပေးစမ်းပါ”

စောမောင်မှာ ခေါင်းခါရင်း နောက်ဆုတ်ပေးလိုက်ရသည်။ လွမ်းက ဆရာမကို မေးသည်။

တဇ္ဇာနိုင် ဘုန်းနှင့်

“ကျွန်ုင်မတို့ လူနာစာရင်းမှာ လက်မခံရသေးပါဘူး၊ ယူချင်ယူသွားနိုင်ပါတယ်”

လွမ်းသည် မောင်နှင့်ညီမကို မျက်ရည်ကြားမှ ပြီး၍ အားပေးပြီး ဖင်း၏အလောင်းကို မြင်းလှည်းပေါ်တင်သည်။ မနေ့နှင့်သော စောမောင်က ဂိုင်းကူ မပေး၏။ ဤအကြိမ်တွင်မူ လွမ်းသည် စကားမပြောတော့ပေ။ စောမောင်၏ လက်ကို မိမိ၏ လက်ကလေးများနှင့် ရှိက်ပုတ်ဖြတ်ပစ်လိုက်သည်။

စောမောင်မှာ ခေါင်ယမ်းရင်း ထွက်သွားသော မြင်းလှည်းကို ၃၇၁ကြည့်ကျွန်ုင်ရစ်သည်။

မေ့မြှေနေခဲ့သော ဒေါက်တာမင်းညီမှာ ည(၇) နာရီထိုးပြီးမှ သတိကောင်းစွာရရဲ့သည်။ သတိရရဲ့သော်လည်း အားနည်းနေ၍ ရင်မှာကျပ်ကာ အသက်ရှုရှုရက်နေသေးသည်။

သတိရပြီး မကြာမီပင် တာဝန်ကျဆရာဝန်နှင့် စောမောင်တို့က ပေါ်လာကြသည်။

“ဆရာကြီး ကောင်းကောင်းသတိရပြီးနော်”

ဆရာဝန်တစ်ဦးက မိမိအားဆရာကြီးဟု ဂုဏ်ပြုခေါ်နေသည်ကိုထောက်၍ စောမောင်ကြောင့် မိမိအား မည်သူမည်၏ ဖြစ်သည်ဟု ဆိုင်ရာတို့ သိကုန်ကြပြီဖြစ်ကြော်း ဒေါက်တာမင်းညီ့ ရှိပိမိသည်။

“ကောင်းကောင်း သတိရပါပြီ ဒေါက်တာ...ကျွန်ုင်တော် ကျေးဇူးတင်ပါတယ်”

ဒေါက်တာမင်းညီမှာ ဆက်၍ စကားမပြောနိုင်၊ ချောင်းတွေတ်ဟွှာတ် ဆိုးလာသည်။

“ဆရာကြီး အဆုတ်အအေးမိသွားတယ်၊ နှစ်ဦးနှီးယားမပြစ်အောင် ကျွန်ုင်တော်ကြိုတင်ပြီး ဆေးတော့ထိုးထားပါတယ်။ မိမိအက်စ်(ခရိုင်ဆရာဝန်ကြီး)တောင် စောစောက လာကြည့်သွားသေးတယ်”

ဒေါက်တာမင်းညီက ဝေဒနာကြားမှ ကြိုးစားပြီးသည်။

“ကျွန်ုင်တော့ကြောင့် အားလုံးခုကွဲများကုန်ကြပြီ ထင်ပါတယ်ဗျာ၊ ကျေးဇူးလဲသိပ်တင်ပါတယ်၊ အော်...ဒါထက် ကိုစောမောင်..ကျွန်ုင်တော်ဆယ်ခဲ့တဲ့ ရေနစ်တဲ့သူကော..”

“သူကတော့ ဘာမှ မဖြစ်ပါဘူး၊ ကိုမင်းညီ့၊ ခင်ဗျားကို ဆေးရုံတောင် လိုက်ပို့လိုက်သေးတယ်၊ ဒါပေမယ့်....”

စောမောင်စကားကို ရပ်ပြစ်လိုက်၏။ ဒေါက်တာမင်းညီက နားမလည်ဟန် မျက်မှားက်ကြုံတ် အဖြေတောင်းသကဲ့သို့ လွမ်းကြည့်သဖြင့် ဆရာဝန်လေးက ဝင်ရှင်းပြသည်။

“ဒီလိုပါဆရာကြီး..၊ ဆရာကြီးအရင်ကပ်ပြီး အရေးပေါ်လူနာတစ်ယောက် ရောက်လာတယ်။ ကျွန်ုင်တော်လဲမသိဘူး၊ ဆရာကြီးကိုမြင်တော့ ဆရာကြီးမှန်းလဲ မသိပါဘူး၊ ဝတ္ထားအရာ၊ အရေးပေါ်လူနာဆိုရင် သိမြင်ရင်သိမြင်ချင်း အမြန်ဆုံး ပြုစုရတာပဲ မဟုတ်လား။ တစ်ဦးကို အဲဒီလူနာရောက်နေမှန်း သိသိချင်း ကျွန်ုင်တော်ပြေးသွားတော့ အသက်ကုန်နေပြီ”

ဒေါက်တာမင်းညီမှာ စိတ်ထိခိုက်သွားသည်။

“အို..ကျွုတ်ကျွုတ် ဖြစ်ရလေ့ဗျာ၊ ကျွန်ုင်တော်တို့ ဆရာဝန်တွေအတွက်တော့ မသိနားမလည်တဲ့ လူနာရှင်တွေရဲ့ အထင်လွှဲရမှာ မဆန်းတော့ပါဘူး၊ စောနာသာလျှင် ကံလို့ပဲ မှတ်ရတော့မှာပဲ”

ဤအချက်၌ စောမောင်က ဝင်ရောက်ရှင်းပြသည်။

“ဆေးရုံကြီးကို တော့ သူတို့အထင် မလွှဲကြပါဘူး၊ ဒါပေမယ့် လွမ်းကတော့ ခင်ဗျားကို ကောင်းကောင်း မေတ္တာပို့သွားလေရဲ့ဗျာ ကိုမင်းညီ့”

“ဗျာ..လွမ်း...ဟုတ်လား”

“ဟုတ်တယ် လွမ်းတဲ့၊ သေသွားတဲ့ အဘိုးကြီးရဲ့ သမီးအကြိုးလေ”

“ခင်ဗျား သူတို့ကိုသိသလား ကိုစောမောင်”

“အား..သိတယ်တော့မဟုတ်ဘူး၊ မသိဘူးလဲ မဟုတ်ဘူး...”

စောမောင်၏ စကားကြောင့် ရယ်ကြသည်။

“ဒီလိုပါလေ့၊ တစ်ဦးကို နေနေကြတော့ လူချင်းမခင်ပေမယ့် တစ်ယောက် အကြောင်း တစ်ယောက် သိတော့တာပေါ့၊ အဘိုးကြိုးကဗျာဆိုးပါ့ပင်စင်စား ဗျာနှစ်ဦးပါးပါးထဲကပဲ၊ အဖေကြိုးသာအားကိုးနေကြရတော့ ခုခုများမှာ တော်ကြိုးပြီး ညောင်ပင်ကြိုးလဲသလိုပေါ့”

ဒေါက်တာမင်းညီက ခေါင်းကိုခါယမ်းသည်။

“ဒါဟက ကျွန်တော်ဘယ်သူဆိုတာ သိကုန်ကြပြီလား”

ဤနေရာတွင် ဆရာဝန်လေးက ဝင်ရှင်းပြသည်။

“ကျွန်တော်နဲ့ စီအက်စ်လောက်ပဲ သိပါသေးတယ်ဆရာကြီး ဟောဒီကိုစောမောင်က လျှို့ဝှက်ခိုင်းထားလို့”

“ဟုတ်တယ် ကိုမင်းညီ၍ ကျော်မကောင်း ကြားမကောင်း သတင်းစာတွေထ ပါမှာနီးလို့၊ ပြီးတော့ ခင်ဗျားတို့ ဆရာဝန်တွေကတော့ မှန်ရင်ပြီးရောဆို ဂရုမစိုက်ပေမယ့် (public opinion) အများထင်ကြေးက ရှိသေးတယ်မို့လား၊ တော်တော်ကြာ ဆရာဝန်ချင်းမို့ ပင်းတယ် ဘာတယ် စွပ်စွဲလာရင် စောနာဟာ ဝေဒနာဖြစ်လာဦးမယ်”

ဒေါက်တာမင်းညီ၍ ဒေါင်းညီတ်သည်။

“မှန်တယ် ကိုစောမောင် ခင်ဗျားအမျှော်အမြင် ကြီးပါပေတယ်၊ ဒါဖြင့် ကျွန်တော့နာမည် ဘယ်လိုပေးထားလဲ”

“ညာတာလဲမဟုတ်ဘူးလေ၊ တစ်ဝက်အမှန်ပေါ့၊ ခင်ဗျားငယ်နာမည်လေ၊ မောင်မောင်လွင်လို့”

ဆရာဝန်နှစ်ဦးမှာ ရယ်မိကြပြန်သည်။

“ဒီလိုဖြင့်ရင် ကိုစောမောင် ခင်ဗျား...အဲဒီ လွမ်းတို့ဆီ သွားတောင်းပန်ပေးပါလား၊ အကျိုးအကြောင်း ရှင်းပြပေးဖို့လေ၊ မောင်မောင်လွင် ကိုယ်စားပေါ့”

“ဟာ...ညနေကတည်းက ကြီးစားကြည့်ပြီးပြီ၊ ခါးခါးသီးသီးပဲဗျားဒီတစ်ခါသွားရင် ပါးရှိက်လွတ်လိမ့်မယ် ထင်တယ်”

“ရှိက်ခါမှရှိက်ပေါ့ဗျာ၊ အရှိက်ခံရတာများတော့ ခင်ဗျား ဟိုက်စကူးတုန်းကတည်းက ရှိုးနေပြီမဟုတ်လားဟား..ဟား..အဟွှော..အဟွှောတ် အဟွှောတ်...၊ ကျွန်တော်ကနောက်တာပါ၊ ထပ်ရှင်းကြည့်ပါဦး”

“ကျောင်းတုန်းက အရှိက်ခံရတာက ကိုယ့်ဘာသာကိုယ် စာလိုက်ပေးလို့ ခံရတာ၊ အခုဟာက ခင်ဗျားအတွက်၊ ခင်ဗျားနဲ့ ဘယ်လိုမဲ မကျွမ်းသေးတဲ့ မရွှေ့လွမ်းကတီးရင် ကျျှပ်ကြားထဲက ခံရမှာ၊ ထားပါတော့လေ ကျွန်တော်ကြီးစားကြည့်ပါမယ်”

ဒေါက်တာမင်းညီက ချောင်းတဟွှောတ်ဟွှောတ်ဆိုးရင်း ရယ်မောသည်။

“အဲတာကြောင်း သူငယ်ချင်းကို အားကိုးတာ၊ သြော်...ဒါဟက ဒေါက်တာ၊ ကျွန်တော်ဆေးရုံကြီးမှာနေရင် လူသိရှင်ကြားဖြစ်ကုန်မယ်၊ မနက်ဖြန်ကစ်ပြီး လူမသိ သူမသိ အကုသခံစရာ နေရာမရှိဘူးလား”

ဆရာဝန်လေးက ဓာတ္တစ်ဦးစားသည်။

“ဒီလိုလုပ်လေ၊ ကျွန်တော့အိမ်လိုက်နေပါလား၊ ကျွန်တော်က တစ်ကိုယ်ရေ့ တစ်ကာယပဲ၊ လွတ်လပ် ဆိုပိုင်းမိပါတယ်”

“ဒီအကြံ သိပ်ကောင်းတယ်၊ ကဲ...ဂွဲဒိနိုက်ဒေါက်တာ၊ ကျွန်တော်နားချင်တယ်၊ သြော်..ဒါဟက ဒေါက်တာ့နာမည်”

“ကျွန်တော့နာမည် ဒေါက်တာစိန်ဝင်း၊ ဂွဲဒိနိုက်ဆရာကြီး”

“ဂွဲဒိနိုက်ဒေါက်တာ စိန်ဝင်း၊ ကဲ ကိုစောမောင်...မနက်ဖြန် လွမ်းတို့အိမ် သွားလိုက်ပါဦး”

“အံမယ်၊ ဒီနာမည်ကို သိပ်ခံတွင်း တွေ့နေတယ်ဟုတ်လား၊ ကောင်းပါ့ဗျာ..ကောင်းပါ့၊ မမြင်ခင်လွမ်းနေတဲ့ မမလွမ်းဆီ ကျွန်တော် တန်းတန်းမတ်မတ် သွားဖြစ်အောင် သွားပါမယ် စိတ်ချု၊ ဂွဲဒိနိုက်”

“ဂွဲတိနိုက်”

(၂)

အထက်ပါအတိုင်း ဖြစ်ပျက်ခဲ့ပြီးနောက် ဆယ်ရက်ခန့်ကြာခဲ့သည်။

လွမ်းသည် ထမင်းစားခန်းစားပွဲ၏တိုင်ရင်း ဦးဘုံးရှင်မဆုံးမှုကလေးတွင် ရောက်ရှိခဲ့သော သံကြိုးစာရွက်ကို ကိုင်လျက်ရှိနိုင်နေသည်။ ဤသံကြိုးစာနှင့် မိမိ၏ ဖောင်မှာ မည်သို့သက်ရှိနိုင်လေသနည်း။ သံကြိုးစာရွက်ပေါ်မှု လွမ်းအနေနှင့် မည်သို့မျှ အမိန့်ပါယ် မဖော်နိုင်သော အကွာရာသုံးလုံးသာပါသည်။

“အ-ပ-က”

လက်မှတ်နေရာ၌ ‘လူ’ ဟူ၍တစ်လုံးတည်းသာပါ၍ မော်လမြိုင်မြို့မှ ရိုက်လိုက်ခြင်းဖြစ်သည်။ လွမ်းသိသမျှ မော်လမြိုင်ဘက်ဆို၍ ဆွဲပျိုးမိတ်သံကိုဟူ၍ တစ်ဦးမျှမရှိ၊ ပဟောနှင့်ဆန်သော ဤသံကြိုးစာနှင့် ရိုးသား၏မည်သို့မျှ လျှို့ဝှက်မှုမရှိသည်။ မိမိဖောင်၏ သာမန်အလိုင်းစားဘဝကို လွမ်းအနေနှင့် ဆက်စပ်ကြည့်၍ မရ။

လွမ်းသည် သက်ပြင်းရှိကြလျက် တိတ်တိတ်ကျိုတ် ငါကြွေးခဲ့ရသည်။ မိမိ၏ အရိပ်အခြေကိုသာ ကြည့်နေကြရှာသည်။ အားငယ်သူ မောင်နှင့် ညီမရှေ့တွင် လွမ်းမငိုဝံး။

အပြင်ဘက်ခန်းမှ ယောက်ကျားသံ ဉာဏ်နှင့် တစ်ချို့တစ်ချို့တွင် ကျိုတ်၍ ခစ်ခနဲရယ်လိုက်သည်။ မိန်းမသံလေးကို ကြားနေရသည်။ နေစိုးနှင့် လယ်လယ်တို့တည်း။

မထူးတော့ဖြို့ဖြစ်၍ သူတို့မောင်နဲ့ကို လွမ်းသည်လွတ်လပ်စွာ နေခွင့်ပေးထားသည်။ နေစိုးမှာလည်း တစ်စိမ်းတရုံမဟုတ်။ ငယ်စဉ်ကတည်းက မောင်ဖားပမာ အတူကြီးလာသူ့ဖြစ်သည်။ ဤကလေးနှစ်ယောက်၏ အိမ်ထောင်ပြရေးကို မိမိဖောင်မသေမှု ကတည်းကသဘောတူပြီးဖြစ်သည်။

နေစိုးခများအနေနှင့်လည်း သိတတ်ပေသည်။ အသုဘကိစ္စမှစ၍ ဖြစ်ပေါ်လာသမျှ ပြသနာတို့ကို သူသာလျှင် ဝင်ကူညီဖြေရှင်းမပေးလျှင် လွမ်းအနေနှင့် မည်မှု ဒုက္ခတွေ့ရှိခဲ့မည် မသိ။ ကူညီဖြေရှင်းသည်ဆိုရှုံး ငွေရေးကြေးရေးပါပါသည်။ သူကိုယ်၌ကား မိဘမဲ့တစ်ကောင်ကြက်ဖြစ်သော နေစိုးသည်မိမိတို့ မိဘမဲ့တစ်သို့ကိုအတွက် သူမျှော်မှန်းထားသည်ထက်စော၍ တာဝန်ယူနေရပြီ့ဖြစ်ကြောင်း လွမ်းသည် ကောင်းကောင်းသဘောပေါ်ခဲ့သည်။

သို့ကြောင်းလည်း ချစ်သူနှစ်ဦးကို လွတ်လပ်စွာ နေစေသည်။ တစ်နည်းအားဖြင့်ဆိုလျှင်လည်း စိတ်မချမ်း မြေဖွယ်သော ဤအိမ်ဂေဟာဝယ် သူတို့နှစ်ဦး၏ မေတ္တာပန်းသည်သာ ကြည့်နှုံးဖွယ် ဉာဏ်လန်းနှင့်လည်းလေသည်။ တစ်ခိုင်ပန်းနှယ် ပမာပေတည်း။

တ္ထာနသိုလ် ဘုန်းနိုင်

လွမ်း ငိုင်နေခိုက် ကိုကိုလေးသည် ဝင်လာ၏။ ထာဝစဉ် မဆုင်ပျသော ဤလူငယ်မှာ ယခုမှ ပို့စွဲမြေးနေသည်။

လွမ်းက မျက်ရည်များကို လျှင်မြန်စွာသုတေသနပစ်၍ သူ့နံဘေးတွင် ဤမြေးသက်စွာတိုင်လာသော မောင်ငယ်အား ကြိုးစားပြီးလျက် ကြည့်သည်။

“မမလွမ်းကို ကျွန်ုတ်တော်တစ်ခုပြောမလို့”

“ပြောလေ မောင်လေး...ဘာလဲ”

“ကျွန်ုတ်ဒီမှာ မနေတော့ဘူး”

“ဘာပြောတယ်”

“ကျွန်ုတ် ရွာကအမေတို့ဆီဖြစ်ဖြစ် ပြန်နော်းမယ်”

ရင်ဝယ်ဆိုနင့်သွားဟန်နှင့် သူကမျက်ရည်ပဲလျက် အစ်မကို လွမ်းကြည့်သည်။

“မမလွမ်းတို့ကို ကျွန်ုတ်ပစ်မသွားချင်ပါဘူး၊ ဒါပေမယ့် ကျွန်ုတ်ဒီအိမ်မှာ မနေထိုက်တော့ဘူးဦးလေးကို ကျွန်ုတ်သတ်ခဲ့တာပဲ”

“မင်းဘာတွေလျောက်ပြောနေတာလ ကိုကိုလေး..”

“ကျွန်ုတ်အမျန်ကို ဝန်ခံတာပဲ၊ ကျွန်ုတ်ကြောင့် ဦးလေးဒေါသထွက် စိတ်လှပ်ရှားပြီး သေခဲ့ရတာ”

“ဒါတွေမေ့လိုက်ပါကွယ်၊ ပြီးတော့...ဖေဖေသေရတာဟာ ဟောဒီသံ ကြိုးစာနဲ့ ပတ်သက်နေတယ်။ မမလွမ်းထင်တယ်”

“အလကားသံကြိုးစာပါ မမလွမ်းရာ၊ ဘယ်ကာလသားတွေနောက်ပို့လိုက်လဲမှ မသိဘဲ၊ ဦးလေး သတိမလစ်ခင် ပြောသွားတဲ့ စကားမှတ်မိလား”

“ဘာလဲ”

“ကျွန်ုတ်ဘုံးကို လက်ညိုးထိုးပြီးတော့ ဟိုကောင်..ဟိုကောင် ဆိုတာလေ၊ ကျွန်ုတ်မျက်စိတ်မှာ အမြှုမြင်နေတယ်၊ နားထဲမှာ ကြားယောင်နေတယ်”

“ဘာဆိုင်လို့လ မောင်လေးရယ်၊ သတိလစ်ခါနီးမို့ ကယောင်ကတမ်း ဖြစ်နေတာကိုး”

“ဘာပဲဖြစ်ဖြစ်လေ...ကျွန်ုတ်ဘုံးတိတော့ စွဲနေတယ်၊ ဦးလေဆုံးရတာဟာ ကျွန်ုတ် တရားခံပဲ”

“မရှိတဲ့ အပြစ်ကို ဘာလို့ရှာကြုံယူချင်ရသလ ကိုကိုလေး၊ တကယ်ဆိုတော့ တရားခံဟာ မင်းမဟုတ်ဘူး”

လွမ်း၏ မျက်လုံးအိမ်မှ မျက်ရည်များနှင့်အတူ ဒေါသရှိပျော်များ လွမ်းလာသည်။

“တို့ ဆေးရုံကို အချိန်မို့ ရောက်သားပဲ၊ ဟိုသတ္တိတွေ့ပါတွေသာ ဝင်မနောင့်ရင် ဖေဖေဘယ်နည်းနဲ့မှ မသေနိုင်ဘူး”

လွမ်း၏ အသံမှာ ဝမ်းနည်းမှာ၊ မခံချင်မှုတို့ဖြင့် တုန်ယင်နေ၏။

“သူတို့ အပြစ်ကလဲ အပြစ်ပေါ်လေ၊ ဒါပေမယ့်...ဒီခုကွာကွင်းဆက်ကို လိုက်ကြည့်ရင် အစက ကျွန်ုတ်ပေါ်ပဲ၊ ဒီတော့ဒီမှာနေရတာ ကျွန်ုတ်လိပ်ပြုမသန့်ဘူး၊ မမလွမ်းတို့က ဘယ်လောက်ခွင့်လွှတ် ခွင့်လွှတ် ကျွန်ုတ်စိတ်မချမ်းသာဘူး၊ ကျွန်ုတ်ဘုံးကိုသားသွားခွင့်ပြုပါရယ်”

“မင်းဘယ်ကိုသွားမလဲ”

“ရွာကိုခဏာပြန်မယ်၊ ပြီးတော့ ကျွန်ုတ်မြေပေါ်မှာ ကျွန်ုတ်ရပ်တည်နိုင်အောင်တစ်ခုခု ကြိုးစားကြည့်မယ်၊ ကျွန်ုတ်ဒီမှာနေလိုက စားမယ့်ပါးစပ်ပေါက် တစ်ပေါက်သာတိုးနေမယ်၊ မမလွမ်းတို့ အခြားနေလိုက ကျွန်ုတ်သံသားပဲပေါ်ပဲ”

ဤတစ်ကြိမ်တွင်မူ လွမ်းသည်စကားမပြော။ စီးကျေလာသော မျက်ရည်များကိုလည်း မသုတေသန။

“အစ်ကိုနေစိုး အလုပ်ရလို့ မမလယ်နဲ့ လက်ထပ်ပြီးရင် မမလွမ်းတို့ကိုယောက်ကိုတော့ သူတို့ကျေးမွှေးထားနိုင်မှာပဲ၊ ကျွန်ုတ်လဲ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ရင် မမလွမ်းတို့ဆီပြန်လာပြီး ကျေးဇူးဆပ်ပါမယ်”

လွမ်း မျက်ရည်လည်းနှင့် ခေါင်းခါသည်။

“လယ်လယ်နဲ့ မောင်နေစိုးကို အမြှုနံးလက်ထပ်ပြီး ရန်ကုန်ကိုလွှတ်လိုက်ဖို့ မမလွမ်းအားလုံးစီစဉ်ပြီးပြီ၊ မမလွမ်းတော့ လိုက်မနေပါဘူးသင့်လဲ မသင့်တော့ဘူးကဲလေ..မင်းလဲစိတ်ချမ်းသာမယ်ထင်ရင် သွားပေတော့၊ မမလွမ်းခွင့်လွှတ်ပါတယ်”

“မမလွမ်းက ဘယ်သူနဲ့ နေရစ်မလဲ”

“နေရစ်ခဲ့လို့ အိမ်စရိတ်ကို မမလွမ်းမတတ်နိုင်ဘူးအိမ်နဲ့ ခြိုကိုထဲခွဲပြီး မဟာဂ္ဂာရုချောင်က ဆရာလေးတို့နဲ့ သွားနေမယ်စိတ်ကူးတယ်”

လွမ်းသည် မထိန်းချုပ်နိုင်ဘဲ ပေါက်ကွဲကာ ငါချင်လာသဖြင့်ကိုကိုလေးကို ထားခဲ့ကာ အပ်ခန်းတဲ့သို့ ပြေးဝင်မြေသည်။

တဇ္ဇာနိုင် ဘုန်းနိုင်

ညနေစောင်း၍ ကိုကိုလေးသည် အစ်မများကို ကန်တော့လျက် မုချာကားကြံ့နှင့် ရွာပြန်သည်။

လွမ်းသည် အိမ်ပေါက်ဝမှ မောင်ဖြစ်သူအား မျက်စီတစ်ဆုံး ငေးမျှုပ်ကြည့်ကျွန်ရစ်သည်။ အနားမှ နေ့နှင့်လယ်လယ်တို့က ဘာမျှမပြောနိုင်ကြ။

လွမ်း ဤသို့စီတ်ထိခိုက်နေချိန်မှာ စောမောင်ကပေါ်လာပြန်သည်။

လွမ်း၏ ဝမ်းနည်းမှုအရှိန်တို့သည် တစ်မှုဟုတ်ချင်း ဒေါသအဖြစ် ပြောင်းလဲကုန်၏။

“ရှင်...လာပြန်ပြီလား”

လွမ်းက စောမောင်ကို အိမ်ပေါ်သို့ အတက်မခံပေ။

“ဟိုနေ့က သွေးပူနေတုန်းမို့ ကျွန်တော် ရှင်းမပြနိုင်ဘူး...၊ အခုတစ်ခါ ကာယကံရှင် ကျွန်တော့မိတ်ဆွေက အတန်တန်လွှတ်လို့ ကျွန်တော်ပြန်လာတာပါ..”

“ရှင်ပြန်လာတို့ ဘာမှမလိုဘူး...၊ ရှင်တို့နဲ့ကကျွန်မ ဆက်ခံစရာလဲ လာမှာအကြောင်းမရှိဘူး...”

“လွမ်းတို့အနေနဲ့က ပြောနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က တောင်းပန်ဖို့ ဝတ္ထရားရှိတယ်”

“တောင်းပန်မနေနဲ့၊ တောင်းပန်လဲအပိုပဲ၊ ရှင်တို့ကို ကျွန်မတစ်သက်ခွင့်မလွှတ်ဘူး၊ ရှင်းပြီလား၊ ကဲ..ပြန်ကြပေတော့”

စောမောင်ပါးစပ်ကြီးပြသွားသည်၊ စကားကုန်အောင် လွမ်းကပိတ်ပြောလိုက်သဖြင့် ဘာဆက်ဆိုရမှန်း မသိ။ နောက်မှ ရှင်သွေးဖျုန်းသော မျက်နှာနှင့်သူ့အား အားနာဟန်ကြည့်နေကြသည်။ လယ်လယ်နှင့် နေ့ဗို့အား နှုတ်ဆက်လျက် ပြန်ပြီသည်။

လွမ်းအိမ်ပေါ်တက်သွားသောအခါ နေ့ဗို့သည် ငယ်ကြောက်ဖြစ်သည် မရှိုးလောင်းအား နောက်မှခေါင်းခါကြည့်ရင်း လယ့်လယ့်ကို ညည်းသယောင်ပြောသည်။

“မမဂ္ဂမ်းနဲ့ ဒီလူတွေနဲ့ တွေ့မှတွေ့တတ်တယ်၊ ရှုံးဘာတွေလျောက်ဖြစ်ဦးမလဲ မသိဘူး...”

နေ့ဗို့ညည်းသော ဒီလူတွေအနက်မှ တစ်ယောက်ဖြစ်သူ ဒေါက်တာမင်းညီးသည် ဒေါက်တာစိန်ဝင်း၏ အိမ်ရှုံးခန်းမှာ သတင်းစာဖတ်ရင်း စောမောင်အား စောင့်မျှုပ်နေသည်။

ရေနစ်စဉ် အအေးမိသော ဒဏ်ရာကြောင့် နှမိုးနီးယား ဝင်ခဲ့သေးသည်။ ဒေါက်တာစိန်ဝင်းကြိုတင်၍ ဆေးထိုးပေးထားသောကြောင့် အကြီးအကျယ်မခံရသော်လည်း ခုနစ်ရက်ကျော် အိပ်ရာထဲ လဲနေခဲ့ရ၏။ သက်သာသည်မှာ သုံးရက်ကျော်လင့်ကစား ချောင်းဆိုးသည်မှာ ကောင်းကောင်းမရပ်သေး။

စောမောင်အရင် ဒေါက်တာစိန်ဝင်းက တင်းနစ်ရှိက်ရာမှ ပြန်လာသည်။

“ဘယ့်နှုယ်လဲ ဆရာကြီး၊ နေသာတယ်နော်...”

“ချောင်းဆိုးတာလောက်ပဲ ကျွန်ပါတော့တယ် ဒေါက်တာ၊ ဧည့်...ကျွန်တော်မနက်ဖြန် မန္တာလေးသွားမယ်၊ သန်ဘက်ခါ ရန်ကုန်ပြန်မယ်”

“နလန်ကောင်းကောင်းထူးအောင် ဒီမှာပဲ ဆက်နားပါ့ဗိုးလား ဆရာကြီး”

“ကိစ္စမရှိပါဘူးဗျာ...”

“ကျွန်တော့ ခွင့်ရက်လဲ စောနေပြီ၊ ပြီးတော့ ရန်ကုန်မှာက အရေးကြီးတဲ့ လူနာတွေ ရှိသောတယ်...”

ထိုစဉ် စောမောင်ပြန်လာသည်။

“ဘယ့်နှုယ်လဲ ကိုစောမောင်...”

“ဘယ့်နှုယ်မှ မလူဘူး၊ ကျွန်တော်သာ လဲခဲ့တာ...”

“ဘာတွေပြောတာလဲဗျာ...”

“ဦးဘူးရှင်သမီးအကြီး..မာနကြီး စိတ်ထက်တယ်လို့ အရင်ကြားဖူးရုံးကြားဖူးတာ၊ ခုမှု...”

“ခင်ဗျားကို ဘာပြောလွှတ်လိုက်ပြန်ပြီလဲ”

“တောင်းပန်မနေနဲ့တဲ့၊ တောင်းပန်လဲအပိုပဲတဲ့...၊ ရှင်တို့ကို ကျွန်မတစ်သက်ခွင့်မလွှတ်ဘူးတဲ့...၊ ရှင်းပြီလား၊ မေတ္တာတွေ..၊ မေတ္တာတွေ..”

ဒေါက်တာမင်းညီးက စိတ်မကောင်းဟန် ခေါင်းယမ်းနေဆဲ စောမောင်က ဆက်ပြော၏။

“တက်ထဲဗျာ..၊ အိမ်ပေါ်အတက်မခံဘူး...၊ စောမောင်နဲ့နေဆဲ မပြောခဲ့ရဘူး...”

“သူ့ချုံ လောလောလတ်လတ် စိတ်မချမ်းမသာ ဖြစ်နေတုန်းမို့နဲ့ တူပါတယ် ကိုစောမောင်”

“အင်း..အင်း ခင်ဗျားက ဒီကနေထိုင်ခွင့်လွှတ်နေ၊ ဟိုကပြောလိုက်ပြီလေ၊ ခင်ဗျားကို တစ်သက်ခွင့်မလွှတ်ဘူးတဲ့”

တဇ္ဇာနိုင် ဘုန်းနှင့်

“ကျွန်တော့ကို ခွင့်မလွှတ်နိုင်တာလို့ မဆိုနိုင်သေးပါဘူးထင်တယ်၊ ကျွန်တော်လ သူ့မမြင်ဘူးသေး၊ ပြီးတော့ ဘယ်သူဘယ်ဝါဆိုတာလ မသိသေး၊ မဟုတ်ဘူးလားဒေါက်တာ”

ဒေါက်တာမင်းညီက ဒေါက်တာစိန်ဝင်းအား လုမ်း၍ ရယ်မောရင်း ပြော၏။ စောမောင်ကသာ မကျေနပ်ဟန် ဆက်လေရှည်သည်။

“အေးပါဗျာ၊ မြင်တော့ သိတော့မှသာ ခွင့်လွှတ်ပါစေလို့ ဆူတောင်းပါတယ်၊ ခွင့်မလွှတ်ရင်တော့ ခင်ဗျားအင်မတန် ကံဆိုးတဲ့လူပဲ...”

“ခင်ဗျာ...ဘာကြောင့်..”

“ယောက်ကျားရယ်လို့ ဖြစ်လာရင် မိန်းမတစ်ယောက်က မချုပ်ရင်တောင် အင်မတန်ကံဆိုးတာပဲ၊ ခွင့်မလွှတ်နိုင်အောင် မူန်းတယ်ဆိုရင်တော့ လူဖြစ်ကျိုးကို ရှုံးတာပဲ၊ အထူးသဖြင့် လွမ်းလို့ ချောတဲ့မိန်းကလေးတစ်ဦးက မူန်းတဲ့ဘဝမှာ ခင်ဗျားရေနစ်ရာက ပြန်မပေါ်လာရင်မှ ကောင်းဦးမယ်”

“တယ်စာတဲ့ ဆိုပါလားဤဪ။”

ဒေါက်တာနှစ်ဦးမှာ ပွဲကျေရယ်မောမိကြသည်။ ဒေါက်တာမင်းညီက အရယ်ရပ်သော် ဝမ်းနည်းဟန်နှင့်ဆိုသည်။

“ဒီအတိုင်းဆိုရင်တော့ ကိုစောမောင် ကျွန်တော်ဟာ အင်မတန်ကံဆိုးနေပြီ၊ လွမ်းခွင့်လွှတ်တဲ့အထိ ကျွန်တော်မချော့နိုင်ဘူး...ဘာပြုလို့လဆိုတော့ နက်ဖြန် ကျွန်တော်ပြန်တောပမှာမို့...”

စောမောင်က ခေါင်းတည်းတည်းတည်း ကောင်းပါရဲ့၊ ကောင်းပါရဲ့၊ ဒီဇာတ်လမ်း မြန်မြန်သိမ်းတောင်းတောင်းပါတယ်ခဲ့ဟု မှတ်ချက်ချသည်။

“မသိမ်းချင်သေးလ ခင်ဗျားပဲ ဆက်ချော့နေရစ်လေ”

စောမောင်က မျက်နှာကို ရှုံးမဲ့လျက်... “ဒိုးဆလဲ၊ တင်းဆလဲ ဆရာရေး၊ ဒီဝိုင်းဒီကပဲ ကျွတ်ပရစေ” ဟုဆိုသဖြင့် ဒေါက်တာမင်းညီမှာ ရယ်မောမိသည်။

ရယ်မိသော်လည်း သူ့ထိတ်တွင်း၌ မကောင်းလှုံး

စင်စစ် မိမိ၌ အပြစ်ရှိသည်ကို သိသည်၊ သို့သော် ဒေါက်တာ၏ နူးညံသောစိတ်၌ မိခို့ရာဖခင်ဆုံးရှာရသည်။ နွမ်းပါးသည်ဆိုသော မိန်းမသားခများမှားကို ရှင်ထဲမနာ ဂရုဏာပွားမိသည်။ စောမောင်ပြောသည်။ ချောမောသည်ဆိုသော မိန်းမပျို့၏ လွမ်းဆိုသည်။ အမည်ကပင် ဘာကြောင့်မသိ သူ့ရင်ကို လိုင်းဖြဖြ ထစေသည်။

နောက်တစ်နာရီနက်တွင် ဒေါက်တာမင်းညီနှင့် စောမောင်တို့သည် ဆေးရုံကြီးသို့သွား၍ ငွေတစ်ထောင် လူ၂၃ဦးခဲ့သည်။ ဆရာဝန်ကြီးက ပြုးနေခိုက် ဒေါက်တာမင်းညီက အလူ၍ရှင်နာမည်ကို ဦးမောင်မောင်လွင်ဟုသာ ရေးပေးခဲ့သည်။

စောမောင်နှင့် ဒေါက်တာမင်းညီသည် ဒေါက်တာစိန်ဝင်းတို့အား နှုတ်ဆက်ခဲ့ပြီး မြို့တွင်းပြန်၍ မော်တော်ကား ဓာတ်ဆီဖြည့်သည်။ ဓာတ်ဆီဖြည့်အပြီး စီးကရက်ဝယ်ရန် ဈေးအနီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရွှေ့ကားကိုခေတ္တရပ်၏။ ထိုအနိုက်တွင်ပင် စောမောင်က ဒေါက်တာမင်းညီ၏ လက်မောင်းကို လျှပ်၍ အလန်းတကြားဆိုသည်။

“ဟိုမှာ..ဟိုမှာ”

“ဘာလဲဗျာ..အလန်းတကြား”

“လွမ်းလေ...ခင်ဗျား လွမ်း”

ဒေါက်တာ၏ ရင်မှာ ခုန်သွားသည်။

လမ်းတစ်ဖက် မျက်နှာချင်းဆိုင်ရှု့ ကုန်ခံ ဆိုင်ရွှေ့၌ လွမ်းကိုမြင်ရသည်။ မြင်ရပြန်တော့လည်း စောမောင်ချီးမွမ်းခဲ့သည်မှာ မလွန်ဟု ဒေါက်တာနားလည်းမှုသည်။ ရေညီရောင် ထသီ၊ အစိမ်းရင့် အကျိုးအဖြူး လက်စကန်း လွမ်းမှာအထူးမပြုပြင်ထားသော်လည်း တောင့်တင်းဆိုပြီ ကိုယ်ဟန်နေနှင့် ဗျူးနှေးပြည့်ပြည့် ကျက်သရေရှိလှသည်။ ဘေးတိုက်ဖြစ်နေသဖြင့် နက်မောင်သာ တစ်ပတ်လျှော့ဆုံး ပေါ်ထင်းသောနာတံ့နှင့် ဖြားဝိုင်းကြည်လင်းသော မျက်နှာ တစ်ခြမ်းကိုသာ လုမ်းမြင်ရ၏။ ဈေးခြင်းမပေါ်၍ ဈေးဝယ်လာဟန်တော့ မတူ။ ကြည့်နေဆဲတွင် လွမ်းသည် အဖျော်ရည်ပုလင်းများ ရောင်းသောဆိုင်တစ်ခုအတွင်းသို့ ဝင်သွား၏။

ြိမ်နေရာမှ ဒေါက်တာမင်းညီသည် လုပ်ရှုံးလာ၏။ သူ့သည် အီတ်တွင်းမှ ချက်စာအုပ်ကိုထုတ်ကာ ငွေနှစ်ထောင်ရေး၊ လက်မှတ်ထိုးပြီး စောမောင်ကိုပေးသည်။

“ဘာလုပ်ရမှာလ”

“လွမ်းကို တောင်းပန်ပြီးတော့ ပေးပေးပါ”

တဇ္ဇာနိုင် ဘုန်းနိုင်

“မဖြစ်နိုင်ဘူးထင်တယ်ဗျာ”

“နောက်ဆုံးအဖြစ်နဲ့သာ ကြိုးစားကြည့်စမ်းပါ ကိုစောမောင်”

“ငွေပေးတာဟာ သူ့ကို စောကားရာ မရောက်ဘူးလား”

“ကျွန်ုတ်တော် စောနာနဲ့ ပေးတာပဲဗျာ၊ ြီးတော့ မယူရင်လဲ သူ့စိတ်ဝါတ်ကို ကျွန်ုတ်တော် စမ်းသပ်သိရှိရတာပေါ့”

“သူ့စိတ်ကို ခင်ဗျားက ဘာလို့သိချင်ရတာလဲ”

“သူ့စိတ်ကို ကျွန်ုတ်တော်သိဖို့ အထူးလိုပြီ ထင်တယ်”

“ခင်ဗျာ..”

“ြီးတော့...သူ့စိတ်ကိုသိရရင် ကျွန်ုတ်ဒီနေ့ စစ်ကိုင်းကမပြန်တော့ဘူး”

ဤအကြိုးများ စောမောင်နှုတ်မှ မည်သည်။ အာမေးနှင့် ပေါ်မလာတော့၊ ပါးစပ်အဟောင်းသားနှင့် ဒေါက်တာမင်းညီးအား ခေတ္တိက်ကြည့်နေသည်။ နောက်...ဘာမျှမပြောတော့ဘဲ ချက်လက်မှတ်ကိုယူ၍ ထွက်သွားသည်။

ဒေါက်တာမင်းညီးက လက်ဖက်ရည်ဆိုင်တွင်းဝင်ြီး စီးကရာက်သံးဝယ်၍ ဖောက်ကာသောက်ရင်း စောင့်နေသည်။ မကြာမှု မျက်စိမျက်နှာပျက်၍ စောမောင်သုတေသနတွင်းပြန်ရောက်လာ၏။ ဒေါက်တာက အသာပြီးမိသည်။ သူခန့်မှန်းသည် အတိုင်းပါတကား။

စောမောင်လက်တွင်းမှ ချက်လက်မှတ်မှာ ထက်ပိုင်းစုတ်ပြတ်နေ၏။ ဘာမျှမေးရှိမလိုတော့။

ဒေါက်တာက လက်ဖက်ရည်ဆိုင်သို့ လွမ်းကြည့်သည်။ အဖျော်ရည်တစ်ပုံလင်းပိုက်ထွက်လာသော လွမ်းနှင့် မျက်နှာချင်းဆိုင်မြို့ကြုံ၏။ လွမ်းသည် စောမောင်နှင့် ယူဉ်ရပ်နေသော ဒေါက်တာမင်းညီးကြိုးကောင်းကောင်းသတိပြုမိသွားသည်။ လွမ်းကမျက်နှာလွှာကာ သွက်သွက်ထွက်သွားရာ၊ ဒေါက်တာမင်းညီးသည် ခြေလွမ်းကျဲြီးများနှင့် ဆိုင်တွင်းမှ ထွက်လိုက်သွား၏။ မလွမ်းမကမ်းသို့ ရောက်နေသော လွမ်းမှာ တစ်ချက်ပြန်အကြည့်၌ လိုက်လာသော ဒေါက်တာမင်းညီးအား တွေ့သဖြင့် ခြေလွမ်းကို ပိုမိုမြန်စေကာ လမ်းကိုကန့်လျှို့ပြတ်ကျော်ကူးလိုက်၏။

ထိုအခိုက်တွင် အခြေအနေမှာ ရှုပ်ထွေးသွား၏။ လူသည်ချိန်လမ်းလေးခွဲဆုံးသော နေရာဖြစ်သွား၍ အနောက်ဘက်မှ ရုတ်တရက် ကွောဝင်လာသော မြင်းလွှားနှင့် တိုက်မိမလိုဖြစ်ြီး လန်း၍ရောင်လိုက်သောလွမ်းမှာ တောင်ဘက်မှ အရှိန်ပြင်းပြင်းမောင်းလာသော ပေါ်ရောင်မန်း ခရီးသည်တင်ကားနှင့် ပွတ်တိုက်မိကာ ပတ်ချာလည်လျက် လမ်းတေား သစ်သားစုတ်တိုင် ကြီးတစ်ခုပေါ်သို့ မျက်နှာဖြင့် တည့်တည့်မောက်ကျဲ့သွားသည်။

ကားဘရိတ်အပ်သံး၊ လူတို့ထိတ်လန့်အော်ဟစ်သံးများကြားမှ ဒေါက်တာမင်းညီးသည် လွမ်းလဲကျသွားရာဆီပြီးရောက်လာသည်။

မျက်နှာ၌ သွေးတို့လွမ်းလျက် လွမ်းမှာမှ သတိမေ့မြောနေပြီးတကား။

ဒေါက်တာစိန်ဝင်းနှင့် ဒေါက်တာမင်းညီးမှာ ပြန်လည် တွေ့ကြရပေပြီး ဤအကြိုးများ ရရန်စုံစမ်းဆောင်ရွက်ခဲ့သွား၏။

“ဘယ်နှုယ်နေလဲ ဒေါက်တာ”

“ကိုယ်မှာတော့....ပွန်းတာပဲ့တာလောက်ပဲ့၊ နဖူးမှာတော့ဆောင့်မိတဲ့ ဒေါက်တာမင်းညီးသံး သိပ်ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး”

“သတိတော့ ရပါပြီနော်”

“သတိတော့ ရပါပြီ၊ စောစောကတော့ အိပ်ပျော်နေတယ်၊ လာလေဆရာကြီး”

ဒေါက်တာစိန်ဝင်းက အလိုက်သိစွာ ခေါ်သဖြင့် ဆရာဝန်ကြီး ဖြစ်သော်လည်း ဆေးရုံစည်းကမ်းကို ရှိသော် ဟန်ဆောင်နေရသူ ဒေါက်တာမင်းညီးမှာ ဝင်းသာအားရလိုက်ခဲ့သည်။

ထိုအချိန်၌ ဆရာမလေးတစ်ဦးက လွမ်းကိုထူးသွား၍ ထိုင်ပေးနေကြသည်။ အနီးရောက်လာသော ဒေါက်တာမင်းညီးသည် ဒေါက်တာစိန်ဝင်းပြောခဲ့သည်အတိုင်း လွမ်း၏ မျက်နှာ၌ ဘာမျှဒဏ်ရာကြီးကြီး မမြင်ရ၊ အရော်ပြီးစုတ်၍ သွေးစွေးနှုံးနှုံးနှင့် နဖူးရောင်နေသည်ကိုသာ တွေ့ရ၏။

သို့သော်...

လွမ်း၏ ပွင့်နေသော မျက်လုံးများက မျက်တောင်မခတ် ကြောင့်နေသည်။ လွမ်း၏ လက်ကလေးများက တုန်ယင်စွာ စမ်းသပ်၍ ဆရာမ၏ ပုံးများကို ကိုင်းသည်။

ဒေါက်တာမင်းညီးမှာ ရင်မှာ နှလုံးအခုန် ရပ်သွားသည်ထင်၏။ လူနာမှာလည်း ကော်ကိုရှုပ်ပမာ ြိမ်ကျသွားသည်။ ထိုစဉ် လွမ်း၏ အသံလေးကို ကြားရ၏။

တဇ္ဇန်နဝါရီ ဘုန်းနိုင်

“ကျွန်ုင်မဟယ်ကိုရောက်နေတာလဲဟင်”

“ဆေးရုံကြီးမှာလေ၊ ဘာမှအားမင်ယူနဲ့၊ ဆရာမစကားပြောနေတယ်”

“ဆရာမ အနားမှာ တြေားသယ်သူရှိလဲဟင်၊ လွမ်းဘာမှ မမြင်ရဘူး၊ အို...လွမ်းမျက်လုံးတွေ ဘာဖြစ်သွားပြီလ”

အဆိုးဆုံးမှာ မျှော်လင့်ထားသည်ထက် ပိုလွန်ခဲ့လေပြီတကား။

“ဒါက်တာမင်းညီသည် ဒေါက်တာစိန်ဝင်းကို ပခုံးမှုဆွဲကာ လူရှင်းရာ တစ်နေရာသို့ ဆွဲခေါ်ခဲ့သည်”

“မမျှော်လင့်တာတွေတော့ လျှောက်ဖြစ်ကုန်ပြီ ဒေါက်တာ”

“ခင်ဗျာ..”

“လွမ်းမျက်လုံး ကွယ်သွားပြီ”

“ဗျာ”

“လွမ်းမျက်လုံးကွယ်သွားပြီ”

“သေချာလား ဆရာ”

“ကျွန်ုင်တော်ဟာ မျက်လုံးရောဂါသည်တွေနဲ့ ထာဝစဉ် ဆက်ဆံနေရသူပါ၊ သေချာပါတယ်၊ ခင်ဗျားဝတ္ထရား အတိုင်းစမ်းသပ်စစ်ဆေးချင်လဲ စစ်ဆေးဦးပေါ့”

“ဝတ္ထရားအတိုင်းတော့ စမ်းသပ်ပါမယ်၊ ဒါပေမယ့် ဆရာကြီးရဲ့ စကားကို ကျွန်ုင်တော်ယုံပါတယ်၊ ဘယ်လို့ဖြစ်သွားရတယ်၊ ဝတ္ထရားအတိုင်းရတာလ Redinal Detachment လား”

“ဟုတ်တယ်၊ ဆောင့်မိတဲ့အဟုန်ကြောင်း၊ မျက်လုံးသူငယ်အတွင်းမှာ ချွတ်ယွင်းသွာတာပဲ ဖြစ်ရမယ်”

“ဒီအတိုင်းဆုံး ဒီမှာ ကျွန်ုင်တော်တို့ မကုန်င်ဘူး၊ ဘယ့်နှုန်းလုပ်ကြမလဲ”

“ဘာလုပ်ရမလဲဆုံးတော့ ခရိုင်ဆရာဝန်ကြီးရယ်၊ သက်ဆိုင်ရာ ရဲဖက်ရယ်၊ လူနာရှင်တွေရယ်၊ အတာတွေနဲ့ တိုင်ပင်ပြီးမှ ကျွန်ုင်တော်ပြောနိုင်မယ်...ဒါပေမယ့် အခုံဆရာ့အကူးအညီတစ်ခု လူနာရဲ့အကျိုးအတွက် ကျွန်ုင်တော်တောင်းခံလိုတယ်....”

“ဆုံးပါ ဆရာကြီး”

“ဘာပဲဖြစ်ဖြစ် တစ်နေ့မှာဒီလူနာကို ကျွန်ုင်တော်ပဲ ကုရမှာပါပဲ၊ ဒါပေမယ့် အခုံကျွန်ုင်တော်ဟာ ဒေါက်တာမင်းညီဆုံးတာ လူနာမသိစေချင်ဘူး”

“ဘာဖြစ်လို့လဲ ဆရာကြီး”

“လူနာမှာ Trauma ဝင်ချင်ဝင်နေလိမ့်မယ်”

ဆရာဝန်လေးက ဓာတ္တတွေ့၍ ဤမြတ်စဉ်းစားသည်။

“ကောင်းပါပြီ ဆရာကြီး၊ ကျွန်ုင်တော်သဘောပေါက်ပြီ...”

“ကောင်းပြီ၊ ကျွန်ုင်တော်လူနာကို စကားပြောချင်တယ်၊ ကျွန်ုင်တော့နာမည် မောင်မောင်လွင်နော် ဒေါက်တာ”

သူတို့နှစ်ဦးသည် လွမ်း၏ ခုံတင်ဘေးသို့၊ ပြန်လျှောက်သွားကြသည်၊ လွမ်းသည် ဆရာမလေးရင်ခွင့်၌ မျက်နှာအပ်ကာတရှုံ့ရှုံ့၍ ငါနေသည်။

ဒေါက်တာစိန်ဝင်းက “လွမ်း..ဒေါက်တာစကားပြောနေတယ်၊ လွမ်းကိုဆေးရုံလိုက်ပို့ပေးတဲ့ ဦးမောင်မောင်လွင်က စကားပြောမလိုတဲ့” ဟုဆို၏။

လွမ်းသည် ရုတ်တရက် မာန်ပါပါနှင့် လှည့်ကြည့်သည်။

“ဒေါက်တာ၊ ဒီလူကို ကျွန်ုင်မစကားမပြောချင်ဘူး”

ဒေါက်တာမင်းညီသည် ရှုံးသို့တို့၍ အေးချမ်းစွာ တောင်းပန်သည်။

“လွမ်းရယ်... နောက်မှ လွမ်းပေးချင်တဲ့ အပြစ်ကိုပေးပါ၊ ကျွန်ုင်တော်လက်ခံပါမယ်၊ ဒါပေမယ့် အခုံကျွန်ုင်ရှင်းပြုပါရစေ”

“ရှင်ဘာမှ...ကျွန်ုင်မကို ရှင်းပြောနေနဲ့”

“လွမ်းနားမထောင်ချင်ပေမယ်၊ ကျွန်ုင်တော်ကတော့ ပြောရလိမ့်မယ်၊ လွမ်းဘာမှ အားမင်ယ်ပါနဲ့၊ လွမ်းမျက်လုံး ပြန်မြင်တဲ့အထိ ကျွန်ုင်တော်တာဝန်ယူ ကူညီပြီး ကုသပေးပါမယ်”

လွမ်း၏အသံသည် ရှိုက်ဖို့ပေါက်ကဲ့မျှနှင့် ရောယူက်ပေါ်လာသည်။

တဇ္ဇာသိုလ် ဘုန်းနှင့်

“တော်ပါတော့ ကျေးဇူးရှင်ကြီးရယ်၊ ရှင်ပေါ်လာကတဲ့က ကျွန်မတို့မှာ ပြုလ်ဆီးအမျိုးမျိုးဝင်တာပဲ၊ ရှင်ကူညီချင်ရင် ကျွန်မအိမ်သားတွေကိုသာ သွားခေါ်ပေးပါ၊ ပြီးတော့...ရှင်ပြန်မလာပါနဲ့တော့၊ ရှင့်အသံလည်း မကြားပါရစေနဲ့တော့၊ ဒေါက်တာ ဒီလူထွက်သွားစမ်းပါစေ၊ လွမ်းကိုသနားရင် ဒီလူကို မြန်ပြန်ထွက်သွားစမ်းပါစေ”

လွမ်းသည် ခေါင်းအုံးပေါ်၌ မျက်နှာအပ်ကာ ငါကြွေးသည်။ ဒေါက်တာမင်းးညီးက ဒေါက်တာစိန်ဝင်းအား စောင်းအမိပို့ယ် ပါပါကြည်သည်၊ ဒေါက်တာစိန်ဝင်းက နားလည်ဟန်ခေါင်းညီးတို့သည်။

ဒေါက်တာမင်းညီးသည် လွမ်းကို တစ်ချက်လှည်ကြည်၍ လေးပင်စွာ ထွက်ခွာလာခဲ့၏။

လွမ်းတို့အိမ်ကိုမှ စောမောင်အား လိုက်ပြခိုင်းရသည်။ မျက်နှာပူသည်ဟု စောမောင်က အိမ်ပေါ်သို့ တက်မလိုက်။ ဒေါက်တာမင်းညီးသည် အိမ်ခန်းဝါး ရပ်လိုက်၏။

“သွေ့...လယ်လယ်ရယ်၊ ဝမ်းသာတယ်တော့ ဘယ်ဟုတ်မလဲ၊ ဖြစ်လာတာကို ပြောတာပါ၊ ဦးလေးဆုံးတာဟာ ဝမ်းနည်းစရာဖြစ်ပေမယ့် လယ်နဲ့မောင် မြန်ပြန်နီးရတာကတော့၊ အဆိုးတဲ့က အကောင်းပဲလို့ ယူဆရမှာပေါ့”

“ဟင်း...သူဒါပဲတတ်တယ်”

ဤအသံများက ဒေါက်တာမင်းညီးကို ဆီးကြိုးသည်။

ဒေါက်တာမင်းညီးသည် ခြေသံနှင့် ချောင်းဟန်းသံပေးရသည်။ ထိုအခါကျမှ စ ဘယ်သူလဲ...ဝင်ခဲ့လေခ ဟုနေစိုးအသံပေါ်လာသည်။

ဒေါက်တာမင်းညီးအား မြင်ရသောအခါ နေစိုးနှင့် လယ်လယ်တို့မှာ စုံစမ်းဟန် မော်ကြည်ကြသည်။ ဤလူကို သူတို့မသိ။ ဒေါက်တာမင်းညီးကသာ တည်ကြည်ချိုးသာစွာ မိတ်ဆက်သည်။

“ကျွန်တော့နာမည် ဒေါက်တာမင်းညီးပါ၊ ဟိုတစ်နေ့က ရောစ်တာ ကျွန်တော်ပါပဲ”

နေစိုးနှင့် လယ်လယ်မှာ အဲအားသင့်နေသွားကြပြီး နေစိုးက...

“သွေ့..သွေ့..ထိုင်ပါခင်ဗျာ၊ ထိုင်ပါ” ဟုဆိုသည်။

“ဖြစ်ခဲ့တာဟာ ကျွန်တော်ကြားသိရသမျှ စိတ်မကောင်းစရာပါပဲဗျာ၊ ကျွန်တော်ကိုယ်တိုင် လာတောင်းပန်ချင်ပေမယ့် အိပ်ရာထဲ လဲနေလို့ပါ”

“သွေ့..ကိုစွဲမရှိပါဘူးဗျာ၊ ဖြစ်ရပုံးကို ကျွန်တော်နဲ့ ဟောခဲ့က လယ်လယ်ကတော့ နားလည်ပြီး သဘောပေါက်ပါတယ်ခက်တာက မမလွမ်းခင်ဗျာ”

“ဟုတ်ပါတယ်၊ လယ်လယ်တို့ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး၊ အဲဒီတုန်းက ဒေါက်တာ...ဒေါက်တာနော်”

“ဟုတ်ပါတယ်၊ ကျွန်တော့နာမည် ဒေါက်တာမင်းညီးပါ၊ ရန်ကုန်ဆေးရုံကြီးက မျက်စိအထူးကု ဆရာဝန်ပါ”

လယ်လယ်သည် ဒေါက်တာမင်းညီးအား လေးစွာ တစ်ချက်ကြည်၍ ဆက်ပြော၏။

“အဲဒီတုန်းက ဒေါက်တာတောင်မှ သတိလစ်ပြီး သေမလား ရှင်မလား ဖြစ်နေတာမဟုတ်လား၊ လယ်လယ်တို့နားလည်ပါတယ်၊ ဒါပေမယ့် မမလွမ်းကတော့ တစ်မျိုးကြီး ဒေါက်တာရဲ့”

“ဟုတ်ပါတယ်၊ အခုလဲ လွမ်းအကြောင်း ခင်ဗျားတို့ကို ကျွန်တော်လာသတင်းပေးတာပါ”

နေစိုးနှင့်လယ်လယ်က နားမလည်ဟန် သူ့အားကြည်းနေကြသည်။

“ကျွန်တော် ဒီနေ့မန်က သူ့ကိုတွေ့တယ်”

“ဘယ်မှာလဲ ဒေါက်တာ၊ စစ်ကိုင်းတောင်ရှိုးမှာလား၊ မန်က်တည်းက အဲဒီကို ထွက်သွားတာ”

“မဟုတ်ပါဘူးခင်ဗျာ၊ ဈေးထောင်းမှာပါ၊ လွမ်းကိုတွေ့တော့ ကျွန်တော်တောင်းပန်မလို့ ကြိုးစားတာ၊ လက်မခံဘ ရှောင်ထွက်ပြေးတယ်အဲဒါ...”

ဒေါက်တာမင်းညီးကို ချောင်းတွေ့တော်ဟန်ပေးရသည်။ ပြောရမည်စကားကိုလည်းရှုတ်တရက် မထွက်။

“အဲတာ လျောက်ပြေးရင်း မတော်တဆ ကားတို့က်ခံရတယ်”

“ခင်ဗျာ” “ရှင်”

ဒေါက်တာမင်းညီးက လက်နှစ်ဖက်ကာ၍ ဆက်ရှင်းပြသည်။

“ကျွန်တော် ရှင်းပြပါရစေခြီး၊ အခုလွမ်းဟာ ဆေးရုံကြီးမှာပါ၊ ဘာမှတော့ ဒဏ်ရာကြီးကြီးကျယ်ကျယ် မရပါဘူး၊ ဒါပေမယ့်...ခေါင်းမှာဆောင်းမိတဲ့ဒဏ်ရာကြောင်း၊ မျက်လုံးတော့ ခဏကွယ်သွားတယ်”

နေစိုး၏ ပါးစပ်သည် ဟသွား၏။ လယ်လယ်ကမူ မျက်လုံးအကြောင်းသားနှင့် ဒေါက်တာမင်းညီးအား ပြုံးကြည်နေသည်။ ခဏမှာပင် နေစိုး၏ရင်ခွင့်ထွင် မျက်နှာအပ်၍ ကလေးသဖွယ် ငါးကြွေးနေသည်ကို ဒေါက်တာမင်းညီးတို့ခိုးကြောန်း မြင်နေရ၏။ နေစိုးကသာ ဝင်ထောက်သည်။

တဇ္ဇာသိုလ် ဘုန်းနှင့်

“တိတ်ပါလယ်ရယ်၊ ဆရာပြောတာနားထောင်ပါဉီး၊ က...ဒေါက်တာ ဆက်ပြောပါဉီး”

“မျက်လုံးကွယ်တယ်ဆိုတော့ ကာယက်ရှင်တွေဟာ စိတ်ပူကြမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ဆရာဝန်တွေအတွက်တော့ သိပိစိုးရှိမ်စရာ မရှိပါဘူး၊ ဒီဝေဒနာဟာ ကုသလိုရပါတယ်”

ဒေါက်တာမင်းညီ၏ စကားကြောင်း ငိုနေရာမှ လယ်လယ်သည် မေ့ကြည့်သည်။

“တကယ်လား ဒေါက်တာ”

“တကယ်ပါပဲ၊ ကျွန်တော်ကိုယ်တိုင် တာဝန်ခံပြီး ကုသပေးပါမယ်၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်”

“ဘာပါလဲခင်ဗျာ”

“လွမ်းဟာ ကျွန်တော့ကို မောင်မောင်လွင်အဖြစ်ပဲ သိတယ်၊ မျက်စီအထူးကုဆရာဝန်ကြီး ဒေါက်တာမင်းညီ၏ဖြစ်မသိသေးဘူး၊ သိလို့လဲမဖြစ်ဘူး၊ ဘာကြောင်းဆိုတာ နောက်တော့ ကျွန်တော်ရှင်းပြမယ်၊ အကျဉ်းအားဖြင့်တော့ ပုဂ္ဂိုလ်ခင်မှ တရားမင်းတယ်ဆိုတဲ့ စကားကို သတိပြုစေလိုတယ်၊ ဒီတော့ ကျွန်တော့ကိုယုံရင် ခင်ဗျားတို့ကူညီပါ။ လွမ်းအကျိုးအတွက် ကျွန်တော်တောင်းပန်နေတာပါ”

“ပြောပါဒေါက်တာ၊ ကျွန်တော်တို့ ဘာကူညီရမလဲ”

“လွမ်းဝေဒနာကို ရန်ကုန်ခေါ်ပြီး ကုမ္ပဏီဖြစ်မယ်၊ ဒီတော့ ကျွန်တော့အကြံက...” ဟု အစချိုကာ ဒေါက်တာမင်းညီက ဘူး၊ အစီအစဉ်ကို စိတ်ရည်စွာ ရေလည်အောင် အချိန်အတန်ကြာ ရှင်းပြသည်။

စကားအဆုံးဖွံ့ဖြိုး ခေါင်းတည်တို့တိန်း၊ နားထောင်နေသော နေစိုးက ပြောသည်။
“ဒေါက်တာ့အကြံ သိပ်ကောင်းပါတယ်၊ တခြားနည်းလမ်းလ ကျွန်တော်တို့ စဉ်းစားလို့မရဘူး၊ ဒါပေမယ့် ဒေါက်တာ့အပေါ် ကျွန်တော်တို့ ခုခွဲပေးရာများ ရောက်နေမလား”

“ဟာ...မရောက်ပါဘူး၊ ဒီလို့မှ ကျွန်တော်မဆောင်ရွက်ရရင် သေအထိ ကျွန်တော်စိတ်ချမ်းသာတော့မှာ မဟုတ်ဘူး”

ဤအခိုက်တွင် လယ်လယ်က စဉ်းစဉ်းစားနှင့် ဝင်ပြောသည်။

“တော်တော်ကြာ မမလွမ်းက လူမမြင်ပေမယ့် ဒေါက်တာ့အသံကို မှတ်မိနေရင် ဘယ်နှယ်လုပ်မလဲ”

“ကိစ္စမရှိပါဘူး၊ ကျွန်တော်က အခုချောင်းဆိုးပြီး အသံဝင်နေတော့ ပင်ကိုအသံ မရှိပါဘူး၊ ဒီအသံကိုပဲ လွမ်းကြားဖူးတယ်၊ ဒီဆေးရုံကြီးမှာ လွမ်းနောက်ထပ် ဆယ်ရှက်လောက်တော့ နေရာဦးမယ်။ လွမ်းရန်ကုန်ရောက်တဲ့ အချိန်မှာ ကျွန်တော်လဲ ပင်ကိုအသံ ပြန်ရလောက်ပါပြီ”

သို့ဖြင့်၊ ဒေါက်တာမင်းညီမှာ ဤအချက်တွင်မှ ကြံတိုင်းပြည့်၍ စိတ်ပေါ့ပါးကြည့်လင်စွာနှင့် ပြန်လာခဲ့သည်။

သို့ရာတွင် ဆေးရုံစက်ခန်းဝယ် တလောကလုံး အမှာ့ဝင်လွမ်းနေသော လွမ်းအတွက်မှာ အဘယ်မှာလျှင် စိတ်ချမ်းသာမှာ ရရှိပေရာလိမ့်မည်း။

(၃)

နောက်...ဆယ်ရက်ခန်းကြာသော်...တစ်နေ့ညွှန်စောင်းမြှု ဒေဝါက်တာမင်းညီ M B B S., (Rgn), M D.,(New York) ဟု ဆိုင်းဘူတ် တပ်ထားရာ ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းရှိ အီမံတစ်ခု၏ မြိုင်းအတွင်းသို့ အငါးဂျစ်ကားတစ်စီးသည် ဝင်ရောက်လာ၏။

ဂျစ်ကားစီမှ ဟန်းသံနှင့် မရှေးမနောင်းမှာပင် ဒေဝါက်တာမင်းညီသည် အိမ်ဖော်ယောက်ကျားတစ်ဦးနှင့်အတူ ထွက်ပေါ်လာသည်။

“ဟာ..ကိုနေစိုးတို့ပါလား၊ ဘယ့်နှယ် ရထားနောက်ကျလှပါလား...”

“နောက်ကျတာ မဟုတ်ဘူးယျာ၊ အထူးမီးရထားနဲ့ လိုက်လာလိုပါ၊ လူကျပ်လို့ ရိုးရိုးရထားတွေမှာ နေရာမရဘူး၊ ဒါထက် စာရတယ်နော် ကိုမင်းညီ...”

“စာကော သံကြီးကော ရပါတယ်ဗျာ၊ ခင်ဗျားတို့များ နေနိုင်တယ်၊ ကိစ္စရှိမှုပဲ ပေါ်လာတော့တယ်”

“ဒါကတော့ ဆရာဝန်ဆီ ကိစ္စရှိမှုပဲ လာရမှာပေါ့ယျာ၊ အဲဒီကိစ္စဆိုတာတောင် တားမရလို့...”

ဒေဝါက်တာမင်းညီနှင့် နောက်နောက်ရှာ လယ်လယ်သည် အသံမထွက်မိရန် ပါးစပ်ကို လက်ကိုင်ပဝါနှင့် ပိတ်ဆိုကြတယ်၏။ ဒေဝါက်တာမင်းညီက လက်ညီးထောင်ပြ သတိပေးရ၏။

“ကဲလေ...ဆင်းကြ၊ ဦးဖိုးထူး အခန်းတွေ အဆင်သင့်ပြင်ပြီးပလား”

“အားလုံး အဆင်သင့်ပါ ဆရာကြီး”

“ကဲ...ကိုနေစိုးတို့ဝင်ကြ၊ ပစ္စည်းတွေ ဦးဖိုးထူးကြည့်နေရာချပါလိမ့်မယ်”

လွမ်းကို အသက်လေးဆယ်အချယ် အဘေးကြီးတစ်ဦးက တဲ့ခေါ်ချလာသည်။ နောက်ပါးမှ အရယ်မပျောက်ချင်သေးပဲ လိုက်ပါလာသူလယ်လယ်ကို နေစိုးက ထိပ်စောက်သည်။

တဇ္ဇာနိလ် ဘုန်းနှင့်

ညျှော်ခန်းတွင် ထိုင်မိကြ၍ မကြာမိပင် ဒေါက်တာမင်းညီက “က...ကိုနေစိုးမိတဲ့ ပေးဦးလေ...” ဟုဆိုသဖြင့် လယ်လယ်မှာ ကျိုတ်ရယ်ပြန်ရာ ခပ်တည်တည်စကားစမည်ပြုသော နေစိုးပါ ဟန်ပျက်၍ လယ်လယ်ထို့ကို ပုသွေးအောင် လက်ဝါးနှင့် ပုတ်နှုပ်လိုက်ရသည်။ မျက်စိမြှင့်ရှာသူ လွမ်းခမျာသာ ဤသည်တို့ကိုမသိ၊ လွမ်း၏ အမူအရာ၌ ရှုက်ချုံး အားနာမူ ပေါ်နေသည်။

လူနှေ့ဆည်မိကာမှ နေစိုးက လည်ချောင်းရှင်း၍ မှင်သေသေနှင့် စကားစဆိုသည်။

ဓမ္မဘာဒါက လယ်လယ်...ကျွန်တော့ရဲ့ သုံးရက်မြောက် ပူဗုံနှေးနှေး နော်အသင်စက်စက်၊ ဒေါ်ကြင်ကတော့ လယ်လယ်တို့ရဲ့ ငယ်စွဲကတည်းက စောင့်ရှောက်လာတဲ့ အိမ်နှီးချင်း စွေ့မကင်းပေါ့...ကျွန်တော့မူရီး မမလွမ်းကတော့ ခင်ဗျားကုရမယ်၊ ဝေါဒနာရှင်လေ...ကိုမင်းညီ။

ပတ်ဝန်းကျင် အခြေအနေအရ ရယ်ခွင့်ဖွယ် ဖြစ်နေသော်လည်း လွမ်းအားကြည့်မိသူ ဒေါက်တာရင်မှာ ဆို.နှင့်သွားမိသည်။

တစ်ခါတုန်းကလိုပင် လွမ်းသည် ရှည်လျားနှင်းမောင်သော ဆံပင်တို့ကို တစ်ပတ်လျှို့ထုံးထားသည်။ တစ်ခါတုန်းကလိုပင် ရေညီရောင် ငင်းမယ်လုံချုပ်၍ ရှုတိယာစိုင်သား အကျိုးဖြားနှင့် ဖြစ်၏။ သယ်ရှင်းဝင်းဝါသော လည်တိုင်မှ သေးမျှင်သည်။ ရွှေခွဲကြီး၊ ရိုးရိုး၊ ကျောက်စိမ်းကြယ်သီးတို့ဖြင့်၊ ပေါင်းစပ်သော် လွမ်း၏ တည်ပြုမြှင့်သော အလုမှာ အမြင်လည်း အေးချမ်းနေ၏။ သို့။ သော် ဤအလှရှင်မှာ တစ်ခါတုန်းကနှင့်မူ မတူတော့လေပြီတကား။

အနီးကပ်ဖြစ်သဖြင့်၊ လွမ်း၏ပါးပြင်မှ အကြောစိမ်းကလေးများကိုပင် မြင်နေရသော ဒေါက်တာမင်းညီသည်။ ဤချောမောသော မိန်းမပျို့နှင့်၊ မိမိအပေါ်မှာ မညှာမတာ ကျရောက်လာရက်သော ကံဆိုးကြမှု့မှာကိုသာ ရင်ထုမနာ အပြစ်တင်မိသည်။ ထိုခဏာ၍ပင် တစ်ကြိုမိတ်ခါမျှ မပေါ်ဘူးသေးသော သံယောဉ်ကြိုးတစ်ခင်သည် ရင်နဲ့ကို ယူကျုံးနောင်ရှစ်ရှန်အတွက် မိမိ၏ စိတ်သူ့နှင့် ပေါ်သစ်ခဲ့ပြီ ဖြစ်ကြောင်း ဒေါက်တာသည် သတိပြုမိ၏။

ထို့ကြောင့် စကားပြောသော အခါ၌ ဒေါက်တာ၏အသံမှာ နှီးညံသမျှ အနည်းငယ်လည်း တုန်ယင်နေသည်။

“ကိုနေစိုးဆီးကစာကြောင်း၊ လွမ်းရဲ့ကြိုးသမျှ သိရလို့ ကျွန်တော်စိတ်မကောင်း ဖြစ်မိပါတယ်၊ တစ်ခါ လွမ်းကို ကျွန်တော်ကူပေးရမှာမို့ ဝင်းသာမိပြန်တယ်၊ လွမ်းသာမှ အားမင်းယောက်ပါနဲ့၊ ကျွန်တော်ကို ဆရာဝန်တစ်ယောက်အဖြစ်အပြင် မောင်ရင်းအစ်ကိုရင်းလို့ မှတ်ယူပါ”

လွမ်းသည် စကားမူမပြန်၊ မဖြင့်ရသော မျက်လုံးများကို အသံလာရာ ဒေါက်တာမင်းညီဆိုပို့ရင်း အေးချမ်းသောအပြီးနှင့် ခေါင်းလေးမသိမသာညွှတ်လျက် ဒေါက်တာစွဲစကားကို လက်ခံကြောင်း အထိမ်းအမှတ် ပြုသည်။ ဒေါက်တာကသာ ယူတို့ရှိအောင် ဆက်ရှင်းပြသည်။

“ကိုနေစိုးရဲ့ အမဆိုတော့ ကျွန်တော်အပေါ် အထူးအားနာစရာမလိုဘူး၊ ကောလိပ်မှာ ကိုနေစိုးရောက်လာတော့ ကျွန်တော်က ဘောလုံးအသင်း ကက်ပတိန်း၊ သူက လက်ရွေးစင် ရှုံးတန်းအလယ်လူ၊ နောက် ကျွန်တော်ဘွဲ့ရာ့သွားတော့ ကိုနေစိုးက ကက်ပတိန်းဆက်လုပ်ကျွန်ရှစ်တယ်၊ ကစားဖော်ကစားဖက် ရဲဘော်ရဲဘာက်ချင်းမို့ အထူးရင်းနှီးပါတယ်၊ ဒီအိမ်မှာလဲ ကျွန်တော် တစ်ကိုယ်ရေ့ တကာယ လွတ်လွတ်လပ်လပ်ပါ၊ ကိုယ့်အိမ်မှာလိုပဲ စိတ်တိုင်းကျွန်ကြပါ...”

ဤဘွဲ့ လွမ်း၏ နှုတ်ခမ်းလေးများ လုပ်ရှားလာသည်။

“လွမ်း မဖြင့်ရသေးပေမယ့် ဆရာရဲ့ စေတနာ စကားကြောင်း လွမ်းအားတက်မိပါတယ်၊ ဒါပေမယ့် လွမ်းတစ်ခု မေးပါရတော့”

“မေးပါ လွမ်း”

“လွမ်းမျက်လုံး ပြန်မြင်ဖို့ မျှော်လင်းချက် ရှိသေးရဲ့လား”

ဒေါက်တာရင်မှာ ဆို.သွားပြန်သည်။

“မျှော်လင်းချက်ကို မဟုတ်ပါဘူး လွမ်းရယ်၊ မြင်ကို မြင်နိုင်ပါတယ်။ လွမ်းရဲ့ ဝေါဒနာက ကုသလို.ရတဲ့ ဝေါဒနာမျိုးပါ၊ ကျွန်တော်ဒါမျိုး အများကြီး အောင်အောင်မြင်မြင် ကုသဖူးပါတယ်”

လွမ်းသည် ကျွန်ပ်နှစ်သိမ်းသည်ဟန် ပြန်လိုက်လိုက် နေသည်။ ထိုအခါ ဒေါက်တာမင်းညီက အခန်းတွင်းသုံး အဆင်သင့် ရောက်လာသော ဦးဖိုးထူးအား လုံးမှာပြောသည်။

“က...ဦးဖိုးထူးအား စည်းသည်တွေကို အခန်းတွေဘာတွေ လိုက်ပြနေ ဂျာချေပေးပါ၊ စည်းသည်တွေကလဲ ခရီးပန်းလာကြမယ်။ ရော့ခိုးချိုး နားနေပြီး ညစာထမင်းစားဖွဲ့မှာ ပြန်ဆုံးကြတာပေါ့”

နေစိုးက အလုံးကြီးကျဟန် ပင့်သက်မှတ်တုတ်ပြသည်။

မှန်သည်၊ ဟန်ဆောင်မူ၍ ပထမအဆင်းမှာမူ ကောင်းစွာအောင်မြင်ခဲ့ပေပြီ။

လူနာမျက်လုံး ခွဲစိတ်ရေးဆိုသည်မှာ မည်မျှပင် ကျွမ်းကျင်သော ဆရာဝန်တစ်ဦးအတွက်ပင် ဖြစ်လင့်ကစားကြီးမားသော တာဝန်မည်ပေသည်။ တာဝန်ကြီးမားသည်နှင့်အမျှ အသေးစိတ် ကြိုတင်ပြင်ဆင်မှုများ အထူးလိုအပ်ပေသည်။

ခွဲစိတ်ကုသရေး အောင်မြင်မှုအတွက် ဆရာဝန်၏ အရည်အချင်းပြည့် ကျွမ်းကျင်မှာ ကိရိယာ တန်ဆာပလာ၏ စုံလင်မှုတို့အပြင် လူနာ၏ အထွေထွေ ခန္ဓာကိုယ်ကျမ်းမာရေး အခြေအနေ၊ ခွင့်လန်းတက်ကြွယ့်ကြည့်မှုနှင့် ပြည့်ဝသော စိတ်ခါတ်၊ ဤအချက်နှစ်ရုပ်ကလည်း ပြည့်စုံမည်။

ဒေါက်တာမင်းညီသည် ဤရက်များအတွင်း လွမ်းကိုအားပြည့်စွမ်းသန်စေရန် စနစ်တကျ အနားယူစေသည်။ လွမ်းမှာ အထူးနားနေမှု၊ လိုအပ်နေ၏။ ခန္ဓာကိုယ် နားနေမှုထက် ဆက်တိုက်ရင်ဆိုင်နေခဲ့ကြသော ထိတ်လန့်တုန်လျပ် ကြကွဲဝမ်းနည်းဖွယ်ရာ ပေါင်းစုံသည်。 (Emotional Episode) ဒေါ်ပြင်းထန်ချောက်ချားသော အထွေအကြိုတို့၏ စိတ္တောင် ခေါ်ချက်မှ သက်သာလွှတ်မြောက်မှုကို ပိုမိုလိုအပ်နေ၏။

အထူးသဖြင့် လူနာနှင့် ကုသယူတို့နှင့် ကြား မရှိလျှင် မဖြစ်သည် ပြင်သစ်ဘာသာဖြင့် ရက်ပွား ပြုစေသမအ) ဟုခေါ်သော အတုံးအလှည့် ရင်းနှီး ချွဲကြည့်မှု ပေါ်ထွန်းလာရန်လည်းလို၏။

သို့ရာတွင် ဒေါက်တာမင်းညီ၏ စောနာနှင့် လွမ်း၏ပင်ကို ပွင့်လင်းပြပြစ်သော စိတ်ခါတ်တို့ကြောင့် အထွေထွေ ဆေးစစ်ချက်ယူရမည့် ရက်နားနီးချိန် ဒေါက်တာနှင့် လူနာမှာ ကောင်းစွာ အကျွမ်းဝင် ခင်မင်ခဲ့ကြသည်။

အထွေထွေဆေးစစ်ချက်ကို ရန်ကုန်ဆေးရုံကြီးပုံပင် ယူသည်။ ရင်းနှီးနေပြီ ဖြစ်၍ ဒေါက်တာသည် နေစိုးတို့စုံတွဲကို အိမ်မြှုထားရစ်ကာ ဒေါ်ကြောင်၏ အကုအညီနှင့် လွမ်းကို ဆေးရုံကြီးသို့ ပေါ်သွားသည်။

နှုတုံးအခြေအနေ၊ သွေးအားအခြေအနေ၊ ဦးနောက်အခြေအနေ၊ သွေးဥအခြေအနေ၊ သွေးပျီးစုံ အမျိုးအစား၊ လိုသည်တို့ကို အမိကထား၍ ပါတ်မှန်ရှိကြခြင်း အပါအဝင် စမ်းသပ်စစ်ဆေးမှု၊ အစုံကိုပြရသည်။

“ဒီလိုစမ်းသပ်စစ်ဆေးမှုတွေကြောင့်လ အထွေးခေါင်ပြီး စိုးရိုမ်မနေနဲ့ ဦးနော်..လွမ်း၊ ဒါဟာ လုပ်ရှိုးလုပ်စဉ်ပဲ”

ကားနှင့်ပြန်လာကြစဉ် ဒေါက်တာမင်းညီက ရှင်းပြသည်။ လွမ်းကပြုးသည်။ သို့ရာတွင် လွမ်း၏မျက်နှာလေး၏ စိတ်တုန်လှပ်မှု ပေါ်နေ၏။

အိမ်ပြန်ရောက်သော မြို့တွင်းမှ အလုပ်လျောက်ပြန်လာသော နေစိုးကို လယ်လယ်နှင့်အတူ တွေ့ရသည်။

“ဘယ့်နှယ်လ ကိုမင်းညီ...အားလုံးဟန်ကျရဲလား”

“သော်...ဒီနေ့တော့ ဘာမှ အထွေအထူး မလုပ်သေးပါဘူး၊ စစ်ဆေးရုံပါပဲ၊ ဆေးစစ်ချက်အပြည့်အစုံတော့ နောက်လေးငါးရက်ကျ အသေးစိတ်သိရမှာပဲ”

နေစိုးကလည်း အဝတ်အစား မလဲရသေးသဖြင့် လယ်လယ်နှင့်အတူ အပေါ် ထပ်တက်သွားကြသည်။ လွမ်းက အဝတ်အစားမလ ချင်သေးဆိုသဖြင့် ဒေါ်ကြောင်လည်း တစ်ယောက်တည်းအခန်းတွင်သို့ ဝင်သွား၏။

လွမ်း၏မျက်နှာ၌ နွမ်းနှင့်မှတ်ယုံမှုကို တွေ့သဖြင့် ဒေါက်တာမင်းညီက ပန်ကာထဖွင့်ပေးသည်။

“လွမ်း..ပင်ပန်းသွားလား”

လွမ်းက အမျိုးအမည် မသိသာသော အပြုးကိုပြုးသည်။

“လွမ်း...လူတော့ မပင်ပန်းပါဘူး၊ ဒါပေမယ့် စိတ်ထဲမှာ တစ်မျိုးကြီးပဲ”

“လွမ်းစိတ်ထဲက ဘယ့်နှယ်ဖြစ်နေသလဲ”

“လွမ်း ဘယ်လိုပြောရမလဲမသိဘူး၊ ဝမ်းနည်းတာပဲလား၊ အားငယ်တာပဲလား၊ ပြီးတော့ မခံချိမခံသာလ ဖြစ်မိသည်”

“လွမ်း ဘာကို မခံချိ မခံသာ ဖြစ်နေသလဲ”

“လွမ်း ရေတိမှု၊ မနစ်သင့်ပဲ နစ်ခဲ့တာကို အသည်းနာလွန်းလို့ ဆရာရယ်၊ ဒါတွေတွေးမိလေ၊ ဟိုလူကို လွမ်းမကျလေဘ”

လွမ်း၏ အသုံး ဝမ်းနည်းမှန်င့် ဒေါသသံ ရောနေ၏။ ဒေါက်တာမင်းညီမှာလည်း တုန်လှပ်သွားသည်။

“လွမ်းတို့ပြုံ့ခဲ့ရတာတွေကို ကိုနေစိုးပြောပေါ်လို့ ဆရာသိသင့်သူမျှ သိပြီးပါပြီ၊ ဆရာသာအရတော့ မောင်မောင်လွင်မှု၊ အပြစ်မရှိရှာပါဘူး”

“ဘာပြောတယ်ဆရာ...မောင်မောင်လွင်မှု၊ အပြစ်မရှိဘူး၊ ဟုတ်လား”

“အပြစ်ဆိုတာ လွမ်းဘယ်လို့ အမိပို့ယ် ကောက်ထားတယ်ဆိုတာ ဆရာမသိဘူး၊ ဆရာမြင်တာတော့ အားလုံးဟာ မရည်ရွယ်ဘဲ မတော်တဆတိုက်ဆိုင်လို့ ဖြစ်ခဲ့တာတွေပဲ”

လွမ်းကမဲ့ပြုးလေးပြုးလေသည်။

တ္ထားသို့လဲ ဘုန်းနှင့်

“ထားပါတော့လဲ။ ဖေဖေသေခဲ့ရတာဟာ မတော်တဆတိုက်ဆိုင်မှုလို့၊ ဒါပေမယ့်သူတို့နဲ့လဲ မတွေချင်ပါဘူး။ တောင်းပန်နဲ့လဲ မလိုအပ်ပါဘူးလို့၊ လွမ်းစောမောင်ကို အတန်တန်ပြောပြီးလျက်နဲ့ ဒင်းသက်သက် လိုက်နောင့်ယှက်နေလို့ လွမ်းအခုလို ကိုယ်ကျိုးနည်းခဲ့ရတယ်”

ဤတစ်ကြိမ်တွင် ဒေါက်တာမင်းညီမှာ မချိပြုးပြုးမိသည်။ သို့..ကြံရာသုံးဘဝပါလား။

“နောင့်ယှက်တယ်လို့တော့ ဘယ်ခေါ်နိုင်မလဲ လွမ်းရယ်။ သူအနေနဲ့တော့လဲ လွမ်းကျေလည်အောင် တောင်းပန်ချင်တဲ့ စောနာရှိမှာပေါ့”

လွမ်း၏ ခေါင်းမှာ မော့လာကာ မဖြင့်သောမျက်လုံးများက ဒေါက်တာအား စူးစိုက်ကြည့်သည်။ ဤမျက်လုံးများမှ ပြင်းထန်သော အမှန်းကို ဒေါက်တာမင်းညီသည် ကြော့စွာနှင့်တွေ့ရသည်။

“ဆရာ ဘာကြောင့် သူ့ဘက်က ရှုံးနေလိုက်နေတာလဲ”

“မှန်တယ်လွမ်း၊ ဆရာရှုံးနေလိုက်နေတယ်၊ ဒီလောက မြေပြင်မှာ အမှန်းတရားတွေဟာ များလွန်းလှပါပြီ၊ တတ်နိုင်သမျှတော့ မမှန်းသင့်တာတွေကို မမှန်းရအောင် ဆရာရှုံးနေလိုက်ချင်တယ်...”

“ဆရာက လွမ်းကိုမမှန်းသင့်ပဲ မှန်းနေတယ်လို့ဆိုလိုသလား”

“လွမ်းရယ်...မေတ္တာတရားသာလျှင် သစ္စာဖြစ်တဲ့ ဒီကဗ္ဗာမှာ မှန်းသင့်သောအမှန်းဆိုတာ မရှိနိုင်ပါဘူး။ မရှိလဲ မရှိအပ်ပါဘူး။ အမှန်းဆိုတာဟာ အမှားပဲ၊ အမှားကိုဘယ်ဆင်ခြေနဲ့မ အမှန်လုပ်လို့ မရဘူး”

“ဆရာ..လွမ်းကိုမမှန်းသင့်ပဲ အပြစ်တင်နေတာလား”

“မဟုတ်ပါဘူးလွမ်းရယ်၊ အပြစ်တင်ခြင်းဆိုတာဟာလည်း အမှားကို အမှန်ဖြစ်အောင် မလုပ်နိုင်ပါဘူး။ ဆရာရှင်းပြနေတာက ပည်တဲ့ပြောနဲ့၊ ရေရှေရေ့နေပတ်ပတ်လို့မရတဲ့ ပရမတ်သဘောတွေပါ”

ဒေါက်တာမင်းညီ၏ ဤစကားရပ်များက လွမ်းကို ခေတ္တိုင်သွားစေသည်။

“ဆရာဘာကို ဆိုလိုသလဲ”

“ကံသာလျှင်အမ၊ ကံသာလျှင်အဖ၊ ကံ-ကံ၏ အကျိုးဆိုတဲ့ ဘုရားအစရှိတဲ့ ပညာရှိသူတော်ကောင်းတွေ သတိပေးခဲ့တဲ့ စကားရှိပါတယ်လွမ်းရယ်၊ လွမ်းတို့ကြံ့ခဲ့ရတာတွေဟာလဲ စန္ဒကိန္ဒရှိပျို့မှာ ပညာရှိ မင်းလှရားကော်ထင် စပ်ခဲ့တဲ့ အတိုင်းပဲ ပညာဝေးလေး၊ ဝင့်ကြွေးနှင့်သည်။ လိုတရားနဲ့ ဖြေရုပ်ရှိသည်။”

လွမ်းကရယ်သည်။ ခွေးမြေးကြံ့ကြော့ချို့အသည်းနှင့်မှ ရယ်သည်ဖြစ်သဖြင့် အသံမှာ သဲ့သဲ့သာ ထွက်လာသည်။

“ဆရာတရားက ကောင်းပါတယ်ဆရာရယ်၊ ဆရာတရားအတိုင်းပဲ လွမ်းကြံ့ရတာဟာ အကုသိုလ်ကံကြောင့် ဆိုကြပါဆို့၊ ဒီစကားကို လွမ်းငြင်းလဲမငြင်းလဲဘူး၊ ဒါပေမယ့် အဲဒီအကုသိုလ်ကံကြောင့် မေတ္တာရိုက်သောင်ယူလာတဲ့ ပယောဂကောင်ပဲ ဆရာ”

ဒေါက်တာမင်းညီ၏ ဘတ်မှာ ကျိုးကျသွားသည်။ ဘာဆက်ပြောရမှန်းလည်းမသိ....။

ထိုစဉ် လယ်လယ်နှင့် နေစိုးတို့ အခန်းတွင်းမှ ထွက်လာကြသည်။

“မမလွမ်းရေး၊ အပြင်မှာ လေအေးတိုက်နေတယ်၊ ခြိုလဲဆင်းလမ်းလျောက်ရအောင်၊ လာ”

လယ်လယ်ကလွမ်းကို ခေါ်သည်။ လယ်လယ်နောက် ထလိုက်သွားရာမှ လွမ်းသည် လှည့်ကာ ဒေါက်တာမင်းညီအား တောင်းပန်သည်။

“ဆရာ...လွမ်းစကားပြောရှိုင်းသွားတယ်၊ လွမ်းကိုခွင့်လွှတ်ပါ...”

“လွမ်းကို ဆရာခွင့်လွှတ်ဖို့ မလိုပါဘူးလွမ်းရယ်”

လွမ်းထွက်သွားသည်အထိ ဒေါက်တာမင်းညီမှာ ငိုင်ကျန်ရစ်သည်၊ နေစိုးက ဒေါက်တာအနီးသို့ ကပ်လာသည်။

“ဘယ်နှုန်းလဲ ဒေါက်တာ”

“အင်း..လွမ်းက ကျွန်ုပ်တော့ကို လုံးဝခွင့်မလွှတ်ဘူး”

နေစိုးက သက်ပြင်းရှိကြ၍ “ဒါကြောင့် ကျွန်ုပ်တော်ပြောတယ် မဟုတ်လား၊ မမလွမ်းဟာ (Extreme character) မှန်းစရာရှိရင် အင်မတန်မှန်းတတ်ပြီး ချစ်စရာရှိရင် အင်မတန်ချစ်တတ်တဲ့ မိန့်းကလေးလို့” ဟုဆိုသည်။

ဒေါက်တာက ခေါင်းကို ဖြည့်းလေးစွာ ခါသည်။

“လွမ်းရဲ့၊ အမှန်းဟာ ခင်ဗျားထင်သလို သာမန်အမှန်း မဟုတ်ဘူး၊ စိတ္တာ ဝေဒနာနဲ့ ယုံ့တဲ့ ရောဂါအမှန်း”

“ဆရာပြောတာ ကျွန်ုပ်တော် နားမလည်ဘူး”

“နောက်တော့မှ ကျွန်ုပ်တော်ရှင်းပြပါမယ်၊ ဒါပေမယ့်ခင်ဗျား တစ်ခုတော့ ကျွန်ုပ်တော့ကို ကူညီရမယ်”

“ဆိုပါဦး ဆရာ”

တဇ္ဇာသိုလ် ဘုန်းနှင့်

“လွမ်းရဲ အမှန်းရဲ အတိမ်အနက် သဘာဝကို ကျွန်တော်စမ်းသပ်ကြည့်ချင်တယ်။ လွမ်းရဲအကျိုးအတွက်ပဲ၊ ကျွန်တော်စမ်းသပ်ကြည့်ချင်တယ်”

“ကျွန်တော် ဘယ်လိုကူညီရမလဲဆရာ”

“ကျွန်တော် နက်ဖြန်စမ်းချင်တယ်။ အသေးစိတ်အစီအစဉ်ကို ဉာဏ်ကျ ကျွန်တော်ပြောပြုမယ် ဟုတ်လား”

“ကောင်းပါ၌ ဆရာ”

နောက်...။

သကြိုန်ကြိုးကြောင့် မြေသင်းနံတို့ ပုံပျုပျုးနေသည်။ ဒေါက်တာမင်းညီသည် စားပွဲတွင်ထိုင်လျက် ပလတ်စတတ်နှင့် လုပ်ထားသော မျက်လုံးပုံတုကို ကြည့်ချည်။ ထူထဲသော စာအပ်ကြီးကို ဖတ်ချည်နှင့် စိတ်ဝင်စားစွာ အလုပ်များနေသည်။

နွေဦး၏ လေရှုံးနှင့်အတူ ဂစ်တာ၊ တယောထိုးသံတို့ဖြင့် ရောလျက် ခွေးမြေ့ဖွှုံး တေးတစ်ပုဒ်ကို ဆိုသံသည် တစ်ဖက်ခြားမှ လွင့်များလာသည်။

ဂါတ္တုကျွမ်းသော ဒေါက်တာမင်းညီက သီချင်းကို ကောင်းကောင်းသီသည်။ မကြာမီက “ဂါတ္တုနက်သန်”ကိုအုံလွင့်တို့နှင့်တွေ့၍ အသံလွင့်သွားသော “တေးမြေသူနှိုး” အဖွဲ့မှ ပြန်လည်ဖော်ကျိုးသည်။ ကိုစောင့်မြှင့်း၏ “နွေဦး” မှန်း ဒေါက်တာမင်းညီသံသည်။

“နှင့်ကြွင်းလေးတွေ တဖွဲ့ဖွဲ့တွေကာ၊ နွေဦးပေါ်သစ်၊ ပုရစ်ညာချိချိ၊ အင်ကြင်းသန္တာသွေး၊ ခုလို ကြော်သင်းမွေးမှဖြင့်၊ တရေးရေး..မြင်မိ၊ တခွေးခွေးဘဝင်မချိ၊ နေထိသည့်မှာလာနှယ်..ညီးလျကာပူးပုံတွေကြော်၊ ညစ်ည်တိုင်း တိမ်မြိုင်းရိုင်လယ်၊ လရောင်ကွယ်ရင်တကယ်၊ စက်ခန်းသာဆောင်လယ်၊ အားငယ်ပါတဲ့...မောင့်မှာ တစ်ကိုယ်ရောတည်းရယ်...”

အဆိုရှင်က ရေနဲ့သာထိုးလိုပ်၏ဟန်ကိုမိအောင် အေးချမ်းခွေးမြေ့စွာ သည်းသည်းရင်ရှုသည်။

ဒေါက်တာမင်းညီမှာ အလုပ်ကိုရုပ်ကာ ပြတင်းဝန်း ရပ်မိသည်။ ကျော်းမြောင်းကျော်တည်းသော လူမှုရုပ်ကမ္မာမှ ဂိုတလိုင်းရေယဉ်ခေါ်ဆောင်ရာ လွှတ်လပ်သောနယ်မြေသို့ ဒေါက်တာသည် တဒ်ခံဖြစ်ဖြစ် လိုက်ပါကောင်းမှန်းသီသည်။

အဆိုနှင့်အတီးက ပထမပိုဒ်ကို ပြန်ကျော်နေသည်။

ဒေါက်တာမင်းညီပိုင်းခိုက် မောင်မဲသော အပေါ်ထပ်ဆင်ဝင်ခန်း၌ ဖြူဖွေးသောသန္တာန်တစ်ခု ပေါ်လာ၏။

လွမ်းသည် လက်ကလေးများဖြင့်စမ်းရင်း လသာဆောင်သို့တဖြည့်းဖြည့်းပေါ်လာ၏။

ဒေါက်တာမင်းညီ၏ လျင်သောနား၌ အပေါ်ထပ်မှုခြေသံကို ကြားသည်။ ထိုအခိုက်တွင်ပင် လသာဆောင် ဝရန်တာမျိုးထားသော ပန်းအိုးတစ်လုံးသည် ဒေါက်တာရပ်နေရာ ပြတင်းအနီးသို့ ကျေလာကာကွဲကြော်သည်။

ခေတ္တတွေနေမြို့ပြီး ဒေါက်တာသည် သတိရကာ အိမ်ပေါ်ထပ်သို့ ပြေးတက်ခဲ့သည်။

“လွမ်း..”

လသာဆောင်ထက် လက်ကလေးများဆန်းကာ စမ်းတဝါးဝါးဖြစ်နေသူလွမ်းမှာလည်း တုန်လှပ်သွားသည်။

“ဆရာလား”

လွမ်းကလန်းသွားသဖြင့် အောင့်ထားသော အသက်ကိုရှုရှင်းမေးသည်။

“ဟုတ်တယ်လွမ်း ဆရာပါ၊ ဒေါ်ကြင်ကော်”

“ဒေါ်ကြင်အိပ်ပျော်နေပြီဆရာ၊ လွမ်းသာအိုးကိုလို့ အိပ်မပျော်တုန်း...သီချင်းသံလွှားတာနဲ့ ကိစ္စမရှိပါဘူးဆရာ၊ လွမ်းပြန်အိပ်တော့မယ်”

လွမ်းလက်ချောင်းကလေးများနှင့်စမ်း၌ ပြန်လမ်းကိုရှာဟန် လုပ်ရှားလာသည်။ ဒေါက်တာမင်းညီသည် လွမ်း၏လက်ကလေးများကို အသာအယာ ဆုပ်ဖော်မီသည်။

“လွမ်း အိပ်မပျော်ဘူးမဟုတ်လား၊ သီချင်းလဲနားထောင်ချင်တယ်မဟုတ်လား၊ ဆရာလဲ မအိပ်ချင်သေးဘူး၊ လာ..ဒီမှာထိုင်း”

ဒေါက်တာမင်းညီက လွမ်းကို လသာဆောင်ပေါ်ရှိ ကြိုမြော်ကူလားထိုင်တစ်လုံးပေါ်၌ နေရာချပေးသည်။ သူကိုယ်၌ လရောင်လဲသံနှင့်အတူ ဥည့်သံမှာ လေးလေးမှန်မှန် လွင့်ပါလာသည်။

ထိုစဉ် တေးသံမှာလည်း ပုံပျုံလာသည်။

တရာ့သိယ ဘန်းနိုင်

အတိုးပိုဒ်များက ဝေ့ကျော့၏ လာနေပြန်သည်။

ହିତରେ ଲୁହା କାହିଁଏବୁନ୍ଦିରେ ପାଇବାରେ ଯାଏନ୍ତିରେ କାହିଁଏବୁନ୍ଦିରେ ପାଇବାରେ

“ဆီလျှော်တိုက်ဆိုင်လိုက်တာနော်...ဆရာ၊ ဒီရာသီနဲ့ ဒီသီချင်းဟာ လွမ်းဖြင့်လေ...နောကိုမမြင်ရပေမယ့် အာရုံမှာ မြင်ထင်လာတယ်”

“မှန်တာပေါ့၊ လွမ်းရယ်၊ ဒါကြောင့်လ ဂိတဆိတာကို သာမန်အာရုံတရားမျိုးထက် ယဉ်ဖက်မနိုင် သာလွန်တဲ့ နာမ်လောက စိတ်ကမ္ဘာဆီ တိုက်ရိုက်ပေါင်းကူး ဆက်သွယ်နိုင်တဲ့ ပွဲလက်ပမာ ပညာတစ်ရပ်အဖြစ် ခီးမွမ်းကြတာပေါ့”

“ଲୁଣ୍ଡିଗିତାକୀ ଯିତରଭୂତକ୍ଷିଃତାଯି । ଶରୀରୋ...ଦିବଫାପିଲାଃହାନ୍...”

“ဆရာ့အတွက်တော့ ငါသနာပါရုံမကပါဘူး။ ဂိတဆိတာဟာ ဆရာ့မိတ်ဆွေ စာရေးဆရာတစ်ဦး ရေးခဲ့သလိုပါပဲ၊ ကျော်းမောင်းတဲ့ ဒီလောက ကနေ နာမ်အားဖြင့် လွတ်လပ်ခြင်း တစ်မျိုးပါပဲ”

“ဒီလောက ကြိုးက ကျဉ်းမြောင်းနေတယ် ဆိုတော့၊ ဆရာ၊ အတွက် ဘဝဆိုတာ ဘယ်လို များ အမိပါယ်ထင်နေလိုလဲဟင်း”

ဒေါက်တာမင်းညီက အမှတ်မထင်ပြီးရင်း လွမ်းကိုကြည့်မိသည်။ မျက်မခြင်ဘဝဖြစ်သော်လည်း လွမ်းသည် စပ်စလိုသော ကုတိယသဘာဝကို မစန်းပါလေတကား။

“ଲୋକଙ୍କେବୁ ହାରୁଅଟ୍ଟିଗୁ ଆଧୁଃକ୍ଷର୍ମାଣିକାର୍ଯ୍ୟରେ ଉପରେ ଥିଲୁଛି । ତାହାର ନାମରେ ଏହାର ପରିଚୟ ଦିଆଯାଇଛି । ଏହାର ଜୀବନରେ ଏହାର ପରିଚୟ ଦିଆଯାଇଛି ।

“ဆရာလို ပုဂ္ဂိုလ်တစ်ဦးတောင် ဒီလိုခံစားနေရရင် လွမ်းအတွက်ဘယ်လိုနေမလဲ၊ လွမ်းချစ်တဲ့ ဖင်နဲ့လဲကဲခဲ့ရတယ်၊ ပြီးတော့ လွမ်းချစ်တဲ့ ကမာမြောက်လည်း လွမ်း..အဆက်ပြတ်ခဲ့ရတယ်”

ଲୁଣ୍ଡିରେ ପିଲାଙ୍କରେ ମୁଖୀ ହେଲାମାତ୍ରା ।

“အခုနေမှာဆိုရင် ရွှက်ဝါတွေက ကြေနေမယ်၊ တဖွဲ့ဖွဲ့ကြေနေလိမ့်မယ်၊ နှင်းကြင်းတွေကလဲ ဝေနော်းမယ်၊ ဒါပေမယ့် ရွှက်ဝါတွေကို လွမ်းမတွေ့ရတော့ဘူး၊ နှင်းကြင်းတွေကိုလဲ လွမ်းမပြင်နိုင်တော့ဘူး။ အို..လွမ်း ဘာမှ မပြင် ဂတော့ဘူး” လွမ်းမာ တသိမ်သိမ် နှင် ရီက်ဖိုင်ကြေးနေပေပြီ။

କରନ୍ତୁ ପାଇଁ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

“တိတ်ပါလွမ်းရယ်၊ တိတ်ပါ၊ ဆရာရှင်းပြပါမယ်၊ ဆုံးရုံးမှကို ရင်ဆိုင်ရတဲ့အခါ လူတွေဟာ ဆုံးရုံးခဲ့ရတာကိုသာ တသနေတတ်ကြတယ်။ ဥပမာ..လွမ်းရွက်ဝါတွေကို မဖြုတ်ဘတော့ဘူးမှန်တယ်၊ ဒါပေမယ့် ဥဉ္စသံနှုန်းတိကို ကြားနိုင်သေးတဲ့ အောက်အာရုံးမြေသွင်းနဲ့ ပစ္စားရန် တော်ကို ရာရီကြံ့နိုင်သေးတဲ့ ဂန်ဘာ၊ ဒီအာရုံးတရားတောက် ရှိနေသေးတယ်”

କେବଳ ପାଦମଣି ହେଲା ଏବଂ ତାଙ୍କ ପାଦମଣିରେ ପାଦମଣି ହେଲା ।

“လွမ်းရယ်..စင်စစ်တော့ လွမ်းတို့၊ ဆရာတို့ဆိုတဲ့ ရင်သွေးလူသားတွေ အပေါ်မှာ လိုလေသေးမရှိအောင် ပေးထားတဲ့ မိခင်ကမာမြန် အဆက်မပြတ်သေးဘား၊ မိခင်ကမာမြေကလဲ လမ်းကိုအဆက်ဖြတ်မပစ်သေးပါဘား”

လူမှုးကြိမ်နေသည်။ ြမ်သက်စွာဖြင့် ဒေါက်တာမင်းညို၏ စကားကို နားထောင်နေသည်။ သူ့စကားအဆုံးတွင် မိမိ၏ ပဲ့ပိုယုဇာ တင်ထားသော သူ လက်မှားကို အသာအယာဖြတ်ချက်ဆိုသည်။

“ကောင်းပါပြီဆရာ၊ ဆရာပြောသလိုပဲ မိခင်ကမ္မာမြေက ပေးထားတာတွေက ကျေးဇူးတင်လောက်ပါတယ်၊ အဲဒါ မိခင်ကမာမြေက ပေးကော်လာလောက်ကေအားလုံး လာမ်းမာပြု၍ စံနေခင် မကောင်းပေဘားဘား”

စကားတော်သော လမ်းကြောင် ဒေါက်ကာမင်းဘိမာ ဘာမြို့မန်းမသိ။

ଲାଭ୍ୟଙ୍କ ଅନ୍ତରଳେ ହିଂଦୁ ଶରୀରରେ ପାରିବାରି ॥

“ဒါကေတားမိလှု-ဟိပိုလ်ကောင်ကို အသုသံနေလဲပဲ ချေစွမယ်။ မပင်ဖိုက်ရဘဲ ဆောက်လာတဲ့ ပြီလှုကောင်”

လမ်းစကားကြောင်း ဒါကိုကြောင်းဘို့၏ လမ်းကြောင်းမ သောက်ဆုံး ပဲပဲ စီးကွဲပွဲသော် လမ်းကြောင်းဘို့၏

“ခြိုက်ကောင် ခြိုက်ကောင်”

ହୁଣ୍ଡିଲେଖାରୁ...ପ୍ରତିଶ୍ରୁତି
ହୁଣ୍ଡିଲେଖାରୁ...ପ୍ରତିଶ୍ରୁତି
ହୁଣ୍ଡିଲେଖାରୁ...ପ୍ରତିଶ୍ରୁତି

အတန်ကြာမှ လူ၏နှစ်ဆည်၍ အနိုင်နိုင်ပြောရသည်။

“အပြစ်မဲ့တဲ့ တစ်ဖက်သားခများကို ဘာ့ကြောင့် ဒီလောက်တောင် မကော်နိုင် မခန့်နိုင် ဖြစ်နေတာလဲ လွမ်းရယ်”

“သူ့အပေါ်မှာ ကျေပါလို့ ဆရာက ဘာမှဝင်ပြောစရာမရှိဘူး...။ဒါပေမယ့် လွမ်းရယ်၊ ဥပါဒါန်ကြောင့် လွမ်းကို ဥပဒ်တော့ မဖြစ်စေလို့ဘူး”

“ဆရာ ဘာကို ဆိုလိုတာလဲ”

“အမှန်တရားဆိုတာဘယ်အခါကာလကမှ ကောင်းကျိုးပေးရှိုး ထုံးစံမရှိဘူး။ ပြီးတော့ စေတနာသာလျှင် ကံလို့ဘူးဟောတယ်၊ သူ့ခများအနေနဲ့လဲ လွမ်းကို ထိခိုက်နစ်နာပါစေဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး”

လွမ်းသည် နေရာမှ ဆတ်ခနဲ့ထလိုက်သည်။

“တော်ပါတော့ဆရာ၊ မနက်ကလဲ ဒီတရားကို ဆရာတစ်ခါဟောပြီးပြီ၊ လွမ်းထပ်မနာပါရစေနဲ့တော့။”

အခန်းဝမှ ခြေသံနှင့်အတူ ဒေါ်ကြောင်ပေါ်လာသည်။

“လွမ်းအိပ်ရာထဲမှာ ပျောက်လို့ လန်းသွားတာပဲတူမရယ်...ညျဉ်းနက်လှပါကော့၊ ဧည့်..ဆရာလဲဒီမှာပါလား၊ မအိပ်သေးဘူးလား ဆရာ”

“အပေါ်က ခြေသံကြားလို့ တက်ခဲ့တာပါ ဒေါ်ဒေါ်၊ ကဲ လွမ်းအိပ်ပေတော့”

လွမ်းက သူရှိရာသို့ လှည့်ကြည့်သည်၊ လွမ်း၏အသံမှာ နားညံ့ပျော့ပျောင်းနေ၏။

“လွမ်းအိပ်တော့မယ်ဆရာ၊ ညျဉ်းနက်ပြီ၊ ဆရာလဲ အိပ်တော့နော်...”

လွမ်းနှင့် ဒေါ်ကြောင်ထွက်သွားသည်အထိ ဒေါက်တာမင်းညီမှာ ငိုင်ကျန်ရစ်၏။

လေအရွှေ့ဝယ် တသဲသဲကြွေးလဲသော ရွှေကိုတို့၏ အသံကို ကြားနေ ဂုသည်။

စောင်းသောလကို တိမ်ညီဖိုး၍ နွောပြာမှာ မိုင်းမှုန်ပြာရှိနှင့် ဆိတ်သုန်းချောက်ချားဖွယ် ရှိနေသည်။

တစ်ဖက်ခြိုမှ သိချင်းကို ဘယ်နစ်ချို့ကျော့နေသည်မသိ။

“ရည်ရွယ်ပါလို့ မောင့်ကိုအောင်းသည်နှယ်၊ ပူ ပူဝန်ကြေးရယ်ကြောင့်၊ ဆွေးရသူ မိန်အပျော်ဝယ်၊ ရော်ရွှေက်ဝါတို့ သက်ကြွေးလဲဆဲ၊ ဖော်နည်းသူမှို့၊ မျက်ရည်းပဲ့ပြီးကွွဲ။”

(၄)

အားလပ်သော တန်ဗုဒ္ဓနေ့ဖြစ်သော်လည်း ဒေါက်တာမင်းညီသည် စောစောထကာ ခြိုတွင်းရှိ နှင့်ဆီပင်များကို ကတ်ကြေးနှင့် ဖြတ်လျက် ပြုပြင်ပေးနေသည်။

ခါတိုင်းဆိုလျှင် တန်ဗုဒ္ဓနေ့မြို့ နံနက်ကိုးနာရီအထိ အိပ်မြို့ဖြစ်သည်။ ယခုမှ ဉာဏ်တွေရာလေးဖြာ အတွေး အဏွေးပါကြောင့် ကောင်းစွာအပိုမပျော်လျက်နှင့် စောစောမြှုံးလည်း မျက်စီကကြောင်နေသည်။ ထို့ကြောင့် စောစောပင်ထကာ လမ်းလျှောက် ပြန်လာပြီး ပန်းခြံထဲ၌ မိမိကိုယ်မိမိ အလုပ်မရှိအလုပ်ရှာခိုင်းနေရ၏။

ဒေါက်တာ၏ စိတ်မှာ လှုပ်ရှားနေသည်။ ဤလှုပ်ရှားမှုမှာ တစ်ကြိမ်မှ မခံစားဖူးသော လှုပ်ရှားမှုမျိုးဖြစ်သည်။ လူပျို့သော်ဝင်စ စိတ်ကူးယဉ်ကာလ၏ သမုဒ္ဓယလိုင်းယဉ် ဘောင်ဘင်ခတ်ခြင်းမျိုးလည်းမဟုတ်။

စိတ်လှုပ်ရှားခြင်းဆိုသည်မှာ သမာဓိအရေးကြီးသော ဆရာဝန်တစ်ဦးနှင့် မအပ်စပ်လှချေ။ ထို့အပြင် မိမိမှာ ငယ်ချယ်နှန်ယ် အတွေ့အကြီးနည်းသေးသည်။ ဆရာဝန်ပေါက်စတစ်ဦးလည်းမဟုတ်။

သို့သော လွမ်းအတွက်မူ ဒေါက်တာသည် စိတ်လှုပ်ရှားရသည်။ ထင်သည်ထက် အမြစ်ခိုင်တွယ်ချင်သော သံယောစဉ်တရားကို သတိထားမိ၍လည်း ဒေါက်တာမှာ ချောက်ချားမိသည်။

စိတ်ပြုမရန် ခေတ်သစ်ပုတီးစိပ်နည်းတစ်ရပ်ဖြစ်သည်။ ပန်းပင်ပြုစုစုပေါင်းမြှု လုံလနိုက်နေသော်လည်း ဒေါက်တာမှာ ထွေပြားနေသော အာရုံတရားတို့ကို ထိန်းချုပ်မမိ။

လွမ်းမှာ အိပ်ရာမှ နိုးဟန်မတူသေး၊ သို့ရာတွင် နေစိုးနှင့် လယ်လယ်မှာ ဘာစိတ်ကူးပေါက်သည်မသိ၊ စောစောစီးစီး ခြိုတွင်းမြှုလှည့်၍ ကင်မရာတစ်လုံးနှင့် ခါတ်ပုံရှိက်နေကြသည်။ နေနံနက်၏ ကြည်လင်တောက်ပသော နေရောင်မှာ ခါတ်ပုံရှိက်ရန်အတွက်မူ ကောင်းမွန်နေသည်။

ငိုင်နေသော ဒေါက်တာသည် အိမ်အောက်ထပ်ဆီသို့ မျက်လုံးရောက်သွားသည်နှင့် တစ်ပြိုင်နက် လှုပ်ရှားလျက် ခါးဆန်းသွားသည်။

လွမ်းက အဖော်မပါ တစ်ကိုယ်တည်းစမ်း၍ အိမ်တွင်းမှ ခြံထဲသို့ ဆင်းထွက်လာသည်။

ခြေလွမ်းများကို ရေတွက်၍ အမှတ်သညာပြုလျက် လျောက်နေမှန်း ဒေါက်တာသည် ချက်ချင်းရိပ်မိသည်။

ရေချိုးပြီးဟန် မျက်နှာသုတေပဝါနှင့် အပေါ်ထပ်ပြတင်းဝမှ ပေါ်လာလျက် လွမ်းအား လွမ်းအသံပြုတော့မည်ပြုသော ဒေါက်တာသုတေပဝါနှင့်အား ဒေါက်တာကလွမ်း၍ တိတ်တိတ်နေရန် အချက်ပေးသည်။ လွမ်းကဖြည့်းညွှုးစွာ လျောက်လာနေ၏။ နှုတ်ခမ်းလေးများမှာ မသိမသာလှပ်နေ၍ လက်ချောင်းလေးများကိုလည်း ရေတွက်ဟန်ချိုးနေသည်။

လွမ်းသည် ရပ်လိုက်၏။ အနဲ့ခံဟန် ခေတ္တြိမ်နေပြီး နှင့်ဆီပင်များရှိရာသို့ ဖြည့်းဖြည့်းဆက်လျောက်လာသည်။

လွမ်းရပ်သော် ဒေါက်တာမင်းညီက ခြေသံမကြားအောင် အနီးသို့ ကပ်လာသည်။ နှင့်ဆီတစ်ပွင့်ကို ရှိုးတိမိုးကို လွမ်း၍ နာဝါယာနီးမြင်သွား၏။ နှင့်ဆီတစ်ပွင့်ကို လွမ်းကောင်းစွာရသည်။

လွမ်းကနှင့်ဆီပွင့်ကို စမ်းကိုင်သည်။ မျက်နှာလေးမှာလည်း ချွင်ပျေား၏။ လက်ကလေးများက ရှိုးတံ့မှစမ်း၍ လျောကျေလာသည်။ လွမ်း၏ဖြူနှုန်းသော လက်ချောင်းလေးများက ဒေါက်တာမင်းညီ၏လက်ကို ဆုပ်ကိုင်မိသွားသည်။ “လွမ်း..”

လွမ်းသည် ဝင်သက်လေးမသိမသာ ရပ်သွားရှုံးအနည်းငယ်တုန်လှပ်သွားပြီးနောက် တဖြည့်းဖြည့်းပြီး၍ မေးသည်။

“ဆရာလား..”

“ဟုတ်တယ်လွမ်း..ဘာ..ကြောင့်တစ်ယောက်တည်း ထွက်လာရလဲ၊ မတော်တဆ ထိခိုက်လဲပြုရင် ဘယ်နှယ်လုပ်မလဲ”

“ဒေါက်ရေချိုးနေတုန်း...တိတ်တိတ်လေးတမင်းထွက်လာတာ၊ လွမ်းသူများအပေါ် ခုက္ခာပေးခို့ခို့နေရတာ စိတ်ပျက်အားနာလှပြီ၊ ဉာဏ်ရာပြောသလို..လွမ်းမှာရှိသေးတဲ့ အာရုံတရားတွေကို အသုံးပြုပြီး လွမ်းကိုလွမ်းဘယ်လောက်အားကိုနှင့်သေးတယ်ဆိုတာ စမ်းကြည့်တာ..လွမ်းအောင်ပြင်တယ်ဆရာ”

စကားအဆုံး၌ လွမ်းသည် ကျေနပ်စွာ အသာအယာရှယ်မောလိုက်၏။

“ကောင်းတယ် လွမ်း၊ ဒီစိတ်ပါတ်မျိုးရှိတာ ဆရာသိပ်ချိုးမွှေ့မှုးတယ်၊ သော်..လွမ်းထိုင်မလား”

လွမ်းက ခေါင်းညီတ်သဖြင့် သူကလွမ်း၏လက်ကလေးကိုဆွဲကာ ထိုင်ခုံပေါ်၌ နေရာချေပေးသည်။ စေတနာနှင့် သူကလုပ်ပေးသည်ဖြစ်သော်လည်း လွမ်းမှာရင်ဖို့သွားသည်။ ထို့ကြောင့် ချက်ချင်းစကားမဆို၊ အတန်ကြောငြိမ်နေပြီးမှ လွမ်းက စကားဆက်၏။

“ဖြစ်လာရတဲ့ဘဝကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဖန်တီးရင်ဆိုင်ရဲတဲ့ သတို့ လွမ်းမှာရှိပါတယ်ဆရာ၊ ဒါပေမယ့်...လွမ်းမျက်လုံးတော့ ပြန်မြင်ချင်တယ်”

“မြင်ရမှာပေါ့လွမ်းရယ်...မြင်ရမှာပေါ့”

“လွမ်းကို မြင်ရမှာပေါ့လို့ ဆရာပြော ပြောနေတာဟာ လွမ်းကိုအားရှိအောင်ပြောနေတာလား၊ ဒါမှမဟုတ်...တကယ်ပဲပြန်မြင်နိုင်လို့လား..ဟင်း..ဆရာ”

သူက လွမ်းကို ငြော်စိုက်ကြည့်မိသည်။ အိပ်ရာထ မျက်နှာသစ်ပြီးစ မည်သို့မျှ မှန်မခြယ်ရသေးဘဲလျက် ဈေးဝါရည် ဝင်းသော လွမ်း၏မျက်နှာလေးမှာ သန့်စင်ချောမောနေ၏။ မျက်တောင်ကော်နှင့် မျက်လုံးတို့မှာ မြင်ရှင်စဉ်ဆိုလျှင် မည်မျှပင် လုပ်မည်မသို့။ ယခုပင် အပြစ်ဆိုစရာမရှိ၊ မဖြစ်နိုင်သောဆုံးကို ဒေါက်တာသည် တောင်းနေမိ၏။

ကြိုခဲ့သမျှအားလုံး အိမ်မက်သာဖြစ်လျှင်...၊ လွမ်း၏ရှိညီးသော မျက်လုံးလေးများမှာလည်း မြင်နေလျှင်..နောက် သူ့ရှေ့ခုံမှ လွမ်းသည် သူ့လူနာမဟုတ်လျှင်...၊ ပြီးတော့ ဤသာယာသော နံနက်ခင်း၌ လွမ်းနှင့် သူသည် ကြင်စိုးချုပ်သူမောင်နှုဖြစ်လျှင်...။

“ဟော..ဆရာ လွမ်းမေးတာကို မဖြေနိုင်တော့ဘူး”

သည်တော့မှ သူကရင်ဟာလှသော တမ်းတသူအဖြစ်မှ လန်းနီးလာသည်။

“သော်..လွမ်းရယ်၊ လွမ်းကျေနပ်လောက်တဲ့ အဖြေကိုပေးဖို့ ဆရာစဉ်းစားနေလို့ပါ”

“ဘယ်လိုလ ဆရာ”

“လွမ်းမြင်ရမှာပေါ့”

“ဟင်းလာပြန်ပြီ ဆရာကလဲ၊ ဒီမြင်ရမှာပေါ့”

လွမ်းက ချို့စွဲယ် ဤစွဲရာလေး ပြောသည်။

“တကယ်လွမ်းရဲ့မြင်ရမှာပေါ့၊ ဆရာမြန်မာပြည့်ပြန်ရောက်မှရော၊ အမေရိကန်မှာနေစဉ်ကရော လွမ်းလိုဝေဒနာမျိုးကို ခွဲစိတ်ကုသဲ့တာ လူသုံးဆယ်ကျော်ပြီ၊ အားလုံးအောင်မြင်ခဲ့တယ်”

လွမ်းမှာ အားတက်သွားပုံရသည်။

တ္ထားသိန်းနှင့်

“လူသုံးဆယ်ကျော်တောင်၊ ဟုတ်လားဆရာ”

“ဟုတ်တယ်လွမ်း၊ ဒါမှာထက် အမေရိကားမှာ ပိုများတယ်ပေါ့လေ၊ ဟိုတန်းက မျက်စီချွတ်ယွင်းတာထက် ပိုခက်တဲ့ စက္ခာအာရုံ ဗဟိုချက်မဖြစ်တဲ့ ဦးနောက်နောက်ပိုင်းဒဏ်ရာရလို့ မျက်လုံးကွယ်တဲ့ ဝေဒနာကိုတောင် ဆရာရဲ့ဆရာပါမောက္ခနဲ့အတူ အောင်အောင်မြင်မြင် ခွဲစိတ်ကုသခဲ့ဖူးတယ်”

“ဆရာ အမေရိကားမှာ အတော်ကြာခဲ့မှာပေါ့၏နော်”

“ငါးနှစ်ကျော်ကျော်ပဲလွမ်း၊ မြန်မာအခွန်ထမ်းလူထဲရဲ့ကျေးဇူးကြာင့် နိုင်ငံတော်အစိုးရပညာတော်သင်အဖြစ်နဲ့ နယူးယောက်မြို့က (Medical Centre) လို့ခေါ်တဲ့ ဆေးပညာဗဟိုဌာနကြီးမှာ ဆရာသင်ကြားခဲ့ရတယ်”

“ဆရာ ဟိုမှာတော်တော်ပျော်လား..ဟင်”

“မပျင်းတာကို ပျော်တယ်ခေါ်ရင်တော့ ဆရာပျော်ခဲ့ပါတယ်”

“ဆရာဘာကိုဆိုလိုတာလဲ”

“တို့ပြည်ပြော့၊ ရှုံးမှာနှင့်၊ ဘာသာမတူ၊ အမူကွဲခြမ်းမြိုင်တော့ဝါမ်းဝယ်၊ အချမ်းမတူ၊ အပူမမျှ၊ ကြံ့ရဘိရင်...ဆိုတဲ့ ရှင်မဟာရဇ္ဈသာရရဲ့ ကဗျာကို လွမ်းရသလား”

လွမ်းကပြီးသည်။

“အော်..ဆရာက ဒေါက်တာဖြစ်ပြီး ကဗျာဆန်လွန်းလို့ပါ။ ဆက်ပါဉိုးဆရာ၊ လွမ်းစိတ်ဝင်စားလာပြီ”

“အဲဒီလိုပေါ့၊ ဘယ်မှာရောက်နေနေ မြန်မာဟာမြန်မာပါပဲ၊ ကိုယ်ပြည်ကိုယ်ရွာမှာလို့တော့ ဘယ်ပျော်မလဲ၊ ဟိုမှာက အစစ ဒီမှာနဲ့ တူတာမှ မဟုတ်ပဲ”

“ဘာတွေမတူတာလဲဆရာ”

“မတူတာတွေကတော့ အမျိုးကိုစုံနေတာပဲ၊ မတူတာဟာ မှန်းစရာတော့ မဟုတ်ဘူး၊ ဒါပေမယ့် တစ်ခါတလေ သိပ်ရယ်ဖို့ ကောင်းတယ်”

“ဘယ်လိုလဲ ဆရာ”

“ဥပမာ...အလှနဲ့ ပတ်သက်လို့ပေါ့၊ အကြိုက်ချင်းမတူပဲ ပြောင်းပြန်ဖြစ်နေတာတွေ၊ ဆရာ၊ မိတ်ဆွဲလန်ဘားထွန်းစိန်ကြီးဆိုတာရှိတယ်၊ အသားကမဲပြီး ပြာနေတယ်၊ အရှင်က ခြောက်ပေကျော်တယ်၊ ပိန်လိုက်တာ အရှုံးချည်းပဲ အဲဒီတုန်းက ကုလားထွန်းစိန်ကြီးဆိုပြီး မိန်းကလေးတွေက ကောင်းကောင်းခါတယ်၊ ဟိုကျတော့ Tall , Dark and Handsome ကျျှေးမာရှုသွေးသောအရပ်၊ မည်းမောင်အပါသောအသားနှင့် ချောမောလှုစွာသော လုလင်ကြီးဆိုပြီး အမေရိက်နှင့် မလေးတွေ ပိုင်းပိုင်းလည်းနေတာပဲ”

လွမ်းက ရယ်သည်။

“ပြီးတော့...ဆရာတို့နဲ့ခင်တဲ့ သံအမတ်ကြီးရဲ့ တူမ၊ ကလေးအမ မမယဉ်ဆိုတာရှိတယ်၊ မမယဉ် နဖူးက ကျယ်ကျယ် ပြောင်ပြောင်၊ မျက်လုံးပေါ်က စောင်းစောင်းပျံပျံ၊ မေးရှိုးကမြင်းမြင်း၊ ကားကား၊ နာခေါင်းက အလယ်မှာ အရှုံးမပေါ်ပဲ ပြားပြီး ကော့ကော့၊ အဲဒါ ကိုရွှေချောတွေက အရှေ့တိုင်းရဲ့ High Cheek Bones and Slanting Eyes အလှစစ်ဆိုပြီး ချီးမွမ်းလိုက်ကြွတာ”

“တကယ်လား ဆရာ”

“သော်..တကယ်ပါ၊ ပြီးတော့ မမယဉ်က ကောင်းကောင်း မကျမ်းမာတော့ ခါးတစ်ထွားမဟုတ်ဘူး၊ တစ်ကိုယ်လုံးပတ်မှ တစ်ထွားလောက်ရှိအောင် သိပ်ပိုန်းတယ်၊ အဲတာကို ဟိုက မချောလေးတွေက ဒီလောက်တောင် ကိုယ်ရေစစ်ပြီး လှနေအောင် ဘယ်လေးကျင့်ခုန်း ယူထားလို့လို့ မေးကြတယ်”

“ဟာ..ဆရာကလဲ ကြိုကြိုဖန်ဖန်”

“အမှန်ပြောတာလွမ်းရဲ့၊ အဲဒါ မမယဉ်ကလဲ အင်မတန်ရွှတ်တတ် နောက်တတ်တယ်၊ ဆရာတို့ဘက်လှည်း ဟင်းနော်...ဖော်ကောင်မလုပ်ကြနဲ့ဆိုပြီး ပြန်ပြောတယ်၊ My method is meeyat တဲ့ ငါးအလှလေးကျင့်ခန်းစနစ်ကို မိုးယပ်နည်းလို့ ခေါ်တယ်တဲ့၊ ဆရာတို့ပြန်သာလာခဲ့ရော၊ အဲဒီမိုးယပ်နည်းကို ရှင်းပြခွင့်မရဘူး၊ မ

လွမ်းကသဘောကျုံးမျက်ရည်လေးများဆို့အောင် ရည်၏”

“ပြီးတော့ ပြောရညီးမယ်၊ သူတို့ကမေးကြတယ်၊ မြန်မာပြည်မှာ အရှုံးလှုပို့ကြိုကြိုလဲတဲ့၊ ဆရာကဖြောတယ်၊ ပိုးရတယ်လို့ ဒီစကားကို သူတို့သိပ်အမို့ပါယ် မပေါက်ဘူး၊ မနည်းရှင်းပြရတယ်။ တစ်ခါတလေ မြန်မာပြည်မှာ လူပို့တစ်ဦးဟာ ချုပ်သွေးကို သုံးနှစ်သုံးမီး ပိုးရတယ်၊ ခေတ်ဆန်းလှပါတယ်ဆိုတဲ့ တ္ထားသိန်းတောင် သုံးလက ခြောက်လထိ နှုံးမှ စွဲတိတ်တယ်လို့၊ ဒါတောင်မှ မိန်းကလေးနဲ့ရှုံးမှ မိန်းကလေးလက်ကို

တ္ထာန္တိလ် ဘုန်းနှင့်

ကိုင်ဖူးတာများ၊ လက်ကလေးကိုကိုင်တာအစ ကြက်သီးတွေ ဖြန်းခနဲ့ထတော့တယ်၊ ဘာရယ်လို့ သီချင်းတောင် စပ်ရတယ် ပြောတော့ သူတို့ကမေးတယ်၊ ဘာလို့ကြက်သီးထရတာလဲတဲ့...က”

လွမ်းကသိပ်မရယ်၊ ခုလေးကတွင် မိမိလက်ကို သူအမှတ်မထင် ကိုင်စဉ်က ကြက်သီးထခဲ့ရသေးသည်။

ဒေါက်တာမင်းညီကဆက်ပြောနေသည်။

“မေးမှာပေါ့၊ သူတို့ကတော့ အားရင် လက်ဆဲနှုတ်ဆက်တဲ့ လူမျိုးမဟုတ်လား၊ ဤြေးတော့ မိန်းကလေးတစ်ဦးက မှတ်ချက်ချသေးတယ်၊ ဒီလိုဆိုရင် မင်းတို့ မြန်မာ အပျို့ လူပျို့ဘဝဟာ ပျင်းစရာကြီးတဲ့၊ သူတို့ကတော့ ဟုတ်တယ်လေ၊ တန်းနေ့နေ့၊ စနေဆိုရင် ဒီတိလိုခေါ်တဲ့ အပျို့လူပျို့ တွေထွက်မှုက ရှိုးနေတာကိုး၊ မိဘတွေကလ အားပေးတယ်။ ဆရာကြားဖူး တာတော့ အပျို့ရှယ်လို့ ဖြစ်လာလို့မှ ဒီတိခေါ်ထုတ်မယ့် လူပျို့မရှိရင် တချို့မိန်းကလေးတွေ သေကြာင်းကြံကြသတဲ့”

“ဆရာကော အဲဒီလို ဒီတိထွက်ခဲ့သေးလား”

“ဒါကတော့ လွမ်းရယ်”

“ဟော..ကိုယ့်ဘက်ကျတော့ ဆရာမဖြစ်နိုင်ဘူး”

“ပြောပါတယ်လွမ်းရယ်၊ ဆရာထွက်ခဲ့ဖူးပါတယ်၊ ထွက်တယ်ဆိုတာကလ ရုပ်ရှင်ကြည့်ကြ၊ ပြတိက်သွားကြ၊ ဂိတ်နားထောင်ကြ၊ တခါတလေ က ကြတာပေါ့။ ဒါပါပဲ”

“ဆရာက ဘို့က ကတယ်”

“မြန်မာပြည်မှာ ဆရာ မကပါဘူး၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာပဲ၊ ဟိုမှာတော့ ကတယ်လေ၊ ဆရာ မှတ်မိသေးတယ်.. ဆရာက ဒီလောက် ကတတ်တာမဟုတ်ဘူး။ ဆရာပြန်လာတော့ ဘုရင်မ မေရိုဆိုတဲ့ သတော်ကြီးပေါ့မှာပေါ့။ ကမွာကျော် ကချေသည်မ တစ်ယောက်နဲ့ ချား..ချား..ချား..ဆိုတဲ့ အက ကရတယ်၊ ဆရာကသူမဖို့တော့ စည်းချက်နဲ့ အလိုက် မြန်မာ့သိုင်းက သွေးပြီး ကတာ နောက်ဆုံးပေါ့ ကကြီးဆိုပြီး ပွဲတောင်းလိုက်ကြတာ”

လွမ်းကရယ်ပြန်သည်။

“ဒါဖြင့်ဆရာဟိုမှာ သိပ်ပျော်ခဲ့မှာပေါ့”

“သော်...လွမ်းကို ဆရာပြောတယ် မဟုတ်လား၊ မပျင်းတာကို ပျော်တယ်ခေါ်ရင် ဆရာပျော်ခဲ့ပါတယ်လို့၊ ဒါပေမယ့် ဆရာလွမ်းရတဲ့ အပိုင်းကိုလဲ လွမ်းက နားထောင်ဦးမပေါ့”

“ဆရာ ဘာကို လွမ်းလဲ”

“ပုန်းရည်ကြီး၊ ပဲကြီးလော်နဲ့ လက်ဖက်သုပ္ပါ”

“ဆရာကလဲ အကောင်းမှတ်လို့ နားထောင်နေတာ”

လွမ်းက ခစ်ခစ်တက် ရယ်မောရင်းဆုံးသည်။

“တကယ်ပြောတာလွမ်းရယ်၊ အဲဒါတွေကို ဆရာတို့ တကယ်လွမ်းတယ်၊ စာတောင် စပ်ခဲ့ကြသေးတယ်၊ ဘာတဲ့ အ အ..”

မချုပ်ပြင်ပြင်
မေတာမင် စိမ်းပေမယ့်
မျှစ်ချုပ်ချုပ်
အပင်တစ်သီန်းကိုလ
ထိန်းသိမ်းပြီး ပို့လိုက်ပါ။
တွေတ်တီးတွေတ်တာ
မပြောချင်နေပေါ့။
ကြွတ်ပြီးကြွတ်ကာ
ရွှေဝါတစ်ခဲပေါ်။
ပဲကြီးလော် ပြည်အစိတ်နှင့်
တစ်ပိဿာ ပုန်းရည်ကြီးကိုဖြင်း
ကျပ်စည်းသည် လက်ဖက်နှင့် အတူ
ကြည့်ဖြူစွာ ထည့်ကာပေး။
အလေးပြည် မှန်လိုတာ...။

“ကဗျာကျိုး ကဗျာပဲ့ပဲ၊ ရှေ့ဆက်ပြီးတော့ ဆရာမရတော့ဘူး”

ဤအကြိမ်တွင် လွမ်းသည် ကိုယ်လေးသိမ့်သိမ့်တုန်အောင် ရယ်၏။

“ဆရာကလဲ ကြံကြံဖန်ဖန်၊ လွမ်းစရာရှားလို့”

“သော်..လွမ်းရယ်၊ ဆရာ့မှာ ဒါပဲလွမ်းစရာရှိတာကိုး”

“တကယ်ပဲလားဆရာ”

“တကယ်ပါပဲ လွမ်းရယ်”

လွမ်း၏ သဏ္ဌာန်မှာ ပြန်တည်ကြည်လာ၍ ဆင်ရှု.ရန်ရှောင် ဆိုသည်။

“လွမ်းစရာမရှိရင် ဆရာ့အတွက် ကံကောင်းတာပေါ့”

“ဒါပေမယ့် ဆရာအခုံ ကံမကောင်းတော့ဘူး လွမ်း”

“ရှင်”

“ဆရာက အခုံ အိမ်မက်တစ်ခု မက်နေတယ်။ အဲဒီအိမ်မက်ထဲမှာ လွမ်းစရာကို ဆရာတွေနေတယ်။ ခက်တာက အိမ်မက်ဆိုတာက အစိုးမရဘူး မဟုတ်လား”

လွမ်း၏ မျက်လုံးတို့က မမြင်ပါ။ သို့သော်...မိန်းမသား၏ ပါးနပ်သောဝိယာဉ်က ဤစကားရပ်မှ အနက်အဓိပါယ်ကို ရေးရေးရိပ်မိသည်။ လွမ်း၏ ရင်မှာ ဖို့လိုက်၍ ကြည်နှုံးသွားမိသော်လည်း မျက်နှာ၌ ရှုက်သွေးရဲရဲ လွမ်းသွားသည်။

လွမ်းက နေရာမှ ထလိုက်သည်။

“အစိုးမရတာကိုဘာလို့ခုက္ခာခံပြီး လွမ်းရမှာလဲ ဆရာရယ်၊ ဒါထက် လွမ်းမနက်စာ မစားရသေးဘူး၊ လွမ်းကို အိမ်ထဲပြန်ပို့ပေးပါလားနော် ဆရာ၊ ပြော်..ပြီးတော့ ခုနှင့်က နှင့်းဆီပန်းကော့”

ဒေါက်တာမင်းညီ့က နှင့်းဆီပန်းတစ်ပွင့်ကို လွမ်း၏ လက်တွင်း ထည့်ပေးသည်။

လွမ်းသည် နှင့်းဆီပွင့်ကို ရှုံးရှိက်နေခိုက် ဒေါက်တာက တြေားတစ်ပွင့်ကို ခေါင်း၌ ယုယ္စာ ပန်ပေးသည်။

လွမ်း၏ မမြင်ရသော မျက်လုံးနှင့်၊ ဒေါက်တာ၏ မျက်လုံးများအော်ခံခိုးမိသည်။

ဤသည်အားလုံးကို မမျှော်လင့်ဘဲ နေစိုးက မြင်တွေ့ခဲ့ရသည်။ သူက လက်တွင်း၌ အဆင်သင့်ရှိသော ကင်မရာနှင့်၊ လွမ်းနှင့်၊ ဒေါက်တာ၏ သိမ်မွေ့သော ဤမြင်ကွင်းကို အမှတ်မထင် ရိုက်ယူလိုက်မိသည်။

ထိုနေ့နှင့် ထမင်းစားပွဲမှာ ခါတိုင်းထက် စို့ပြည်နေသည်။

စားပွဲတစ်ဖက်၌ နေစိုးနှင့်လယ်လယ်ကထိုင်၍ တစ်ဖက်၌ ဒေါက်တာမင်းညီ့နှင့် လွမ်းကထိုင်သည်။ ဒေါက်တာမင်းထိုင်၌ ထိုင်ခိုင်းသည်။

နေရာတကာ...ကိုယ့်စွမ်းကိုယ်စကို အားကိုးချင်သော လွမ်းသည် ထမင်းစားရာ၌ပင် သူ့ပန်းကန်အတွင်းသို့၊ သူတစ်ပါးက ဟင်းခတ်ထည့်ပေးလျှင် ခါတိုင်း၌မကြိုက်၊ ယနေ့မှ သူ့ပန်းကန်အတွင်းသို့၊ ဒေါက်တာမင်းညီ့က ဟင်းဖတ်များဆည်ထည့်ပေးသည်ကို ကြည်သာစွာ ဖြုမ်နေသည်။

မမြင်ရသောလွမ်းက တစ်ခါတစ်ရုံ ဟင်းခွက်နှိုက်ရာ ဒေါက်တာမင်းညီ့နှင့် လက်ချင်းဆုံးမိကြသည်။

ဤသည်ကို လောက၌ဘာဖြစ်နေနေ၊ ကလေးစိတ်မကုန်သေးသော လယ်လယ်က တခိုင်ခိုင်ရယ်သည်။ နံနက်က လက်ကိုကိုင်ရာမှ ကြက်သီးပြန်းရသော ဒေါက်တာနှင့် လွမ်းတို့အတွက်သာ ရယ်ရာက် ငါရာက်ဖြစ်နေသည်။

ထမင်းစားပြီ ဧည့်ခန်း၌ ထိုင်မိကြလျှင် (လယ်လယ်နှင့်၊ ဒေါက်တာမင်းညီ့မရှိ) ဒေါက်တာမင်းညီ့က နေစိုးအား မျက်ရိပ်မျက်ခြည်ပြသည်။

နေစိုးက ခြေဖော်နှင့်၍ အပေါက်ဝါကျိုးသည်။ အပေါက်ဝါကျိုးအတူ ချောင်းဟန့်၏။

ဒေါက်တာမင်းညီ့က လွမ်းအနီးထိုင်ရာမှထသွားကာ ပင်ကိုသံနှင့် မေးသည်။

“ဘယ်သူနဲ့ တွေချင်ပါလဲ ငင်ဗျာ”

ဒေါက်တာမင်းညီ့သည် စစ်ကိုင်း၌ အအေးမိစဉ်ကအတိုင်း အသံဖျက်၍ ဖြဖေသည်။

“ကျွန်ုင်တော့နာမည်....မောင်မောင်လွင်ခေါပါတယ်၊ ဆရာနဲ့ရော့၊ လွမ်းနဲ့ပါ တွေပါရစေ”

(ဒေါက်တာမင်းညီ့)

“သော်...လာပါခင်ဗျာ၊ ဝင်ပါ...ထိုင်ပါ၊ လွမ်း..ဦးမောင်မောင်လွင်...”

လွမ်းသည် ကျားမလေးသဏ္ဌာန် မာန်နှင့် လှုပ်ရှားလာသည်။

တဇ္ဇာသိုလ် ဘုန်းနှင့်

“ဆရာ..ဒီလူကို ကျွန်းမစကားမပြောချင်ဘူး..”

(ဒေါက်တာ။ လွမ်းအသံနှင့်.)

“လွမ်းရယ်..ဆရာ..ကို ခုံသမာဓိထားပြီး ကျွန်းတော်ရှင်းပြပါရစေ”

(ဒေါက်တာ။ ပင်ကိုအသံနှင့်)

“လွမ်း..သူပြောချင်တာပြောပါစေ၊ ဆရာခွင့်ပြတယ်”

လွမ်းက ငိုင်ကျသွားသည်၊ ဘာမျှတော့ မပြော။

(ဒေါက်တာ။ လွမ်းအသံနှင့်.)

“ဖြစ်ခဲ့ သမျှဟာ ကျွန်းတော့ အပြစ်ကြီးပဲ ထားပါ၊ ကျွန်းတော်တောင်းပန်ပါတယ်၊ ကျွန်းတော် အခုလဲ မနည်းစုစမ်းပြီး လိုက်ခဲ့ရတာပါ၊ လွမ်းအတွက် ကျွန်းတော်ဘာမဆို ကူညီပါရစေ”

လွမ်းမှာ မယုံနိုင်လောက်အောင်ပင် တုန်ယင်နေသည်။

ဤသည်ကို ဟန်ဆောင်ရင်း အကဲခတ်နေသော ဒေါက်တာမင်းညိုက ကြေကွဲစွာ မြင်နေရသည်။

“ရှင့်ဆီက အကူအညီ ကျွန်းမ ဘာမှမလိုဘူး၊ ဆရာ ဒီလူကို ထွက်သွားစမ်းပါစေ၊ မြန်မြန်ထွက်သွားစမ်းပါစေ”
(ဒေါက်တာ။ ပင်ကိုသံနှင့်)

“လွမ်း..ဆရာအနားမှာ ရှိပါတယ်၊ ဒေါသဆိုတာကို ချုပ်မှုပေါ့၊ သူပြောချင်တာ ပြောပါစေဦး”

လွမ်းမှာ ြိမ်ကျသွားပြန်သည်။

(ဒေါက်တာ။ လွမ်းအသံနှင့်.)

“လွမ်း ကျွန်းတော့ကို ခွင့်မလွှာတိနိုင်တာကို ခွင့်လွှာတ်ပါလို့ ကျွန်းတော် မတိုက်တွန်းလိုပါဘူး၊ ဒါပေမယ့် လက်တွေသောကတော့ လွမ်းဟာ မျက်လုံးပြန်မြင်ရမယ်၊ ဆရာ..စေတနာကို နားလည်ပါတယ်၊ ဒါပေမယ့် ကုန်ကျစရိတ် အထွေထွေကို ကျွန်းတော် တာဝန်ယူပါရစေ”

(ဒေါက်တာ။ ပင်ကိုအသံနှင့်.)

“မိတ်တွေရဲ့ စေတနာကို ကျွန်းတော် ချီးကျျှီးပါတယ်၊ ကျွန်းတော်အတွက် ငွေရေးကြေးရေးဟာ အမိကမဟုတ်ပါဘူး၊ ကာယက်ရှင် လွမ်းဆုံးပြတ်ပါစေ..လွမ်း”

“ဆရာ သူ..အကူအညီကို ယူမလို့လား”

(ဒေါက်တာ။ ပင်ကိုအသံနှင့်)

“ဆရာ ငွေရေးကြေးရေးကို ဂရာမစိုက်ပါဘူး၊ ဒါပေမယ့် သူ..စေတနာကို ဆရာမတားမြစ်သင့်ဘူး”

“သူ..စေတနာကို လွမ်းမယုံဘူး”

(ဒေါက်တာ။ လွမ်းအသံနှင့်.)

“ယုံပါလွမ်းရယ်...ကျွန်းတော် စကားကုန်ပြောမယ်၊ မတော်တဆ လွမ်းမျက်လုံး ကုမရတောင်မှ လွမ်းကို တစ်သက်လုံး စောင့်ရှောက်ဖို့ ကျွန်းတော်တာဝန်ယူပါတယ်”

“ရှင့်..ဘာလူပါးဝစကားပြောတာလဲ”

ပြောပြောဆိုဆို လွမ်းသည် စမ်းမိစမ်းရာ ဆေးလိပ်ပြောခွက်နှင့် အသံလာရာသို့ လွမ်းပေါက်လိုက်သည်။

ဒေါက်တာမင်းညိုက နေရာပြောင်း၍ စကားများကို ပြောနေသည်ဖြစ်သော်လည်း ဤမျှမြန်သော အဖြစ်ကိုမှ မမျှော်လင်း၊ ဆေးလိပ်ခွက်သည် သူ..နှုံးအား ထိမှန်ကာ သွေးပေါက်ပေါက် ကျဖော်။

အခန်းဝါ နေစိုးသည် ပါးစပ်အဟောင်းသားနှင့် ကြည်းနေ၏။

ဒေါက်တာသည် ကြိုးစား၍ အခြေအနေကို ထိန်းသည်။ မိမိ၏ ပင်ကိုသံနှင့် လွမ်းကို လွမ်းပြောသည်။ ယုတေသိရှိ အောင်လည်း မောင်မောင်လွင်ကိုလည်း ပြောဟန်ပြုသည်။

“လွမ်း..ဘယ့်နှယ်လုံးလိုက်တာလဲဟင်၊ က ဦးမောင်မောင်လွင်၊ ဝမ်းနည်းပါတယ်၊ ခင်ဗျားလောက် ကံဆိုးတဲ့ လူ ဒီလောကမှာမရှိဘူး၊ ပြန်ပါတော့ဗျာ”

သည်တော့မှ နေစိုးက ခြေသံပြုသည်။

ဒေါက်တာ၏ မျက်နှာမှာ ပြင်းထန်သော စိတ်ထိခိုက်မှုကို ဖော်ပြနေသည်။ သူသည် နှုံးမှ စီးကျလာသော သွေးများကို ဂရာမပြုဘဲ လွမ်းနား ကပ်သွားသည်။

လွမ်းမှာလည်း မိမိကိုယ်မိမိ ဘာပြုမိသည်ကို မသိဟန်ရှိနေသည်။ ခြေသံကြောင့် လွမ်းက အရင်စကားဆိုသည်။

“ဆရာလား”

“ဟုတ်တယ်လွမ်း..ဆရာပါ”

“လွမ်းကို ခွင့်လွတ်ပါဆရာရယ်၊ ဆရာရှေ့မှာ လွမ်းရှိနိုင်းမိသွားပြန်ပြီ”

“ဒါတွေပြောမနေပါနဲ့လွမ်းရယ်၊ လွမ်းကိုဆရာခွင့်လွတ်ပါတယ်”

“ဆရာ”

“လွမ်း”

“လွမ်းကို ကတိတစ်ခုပေးပါဆရာ”

“ပြောပါ...လွမ်း”

“လွမ်းကို ဆရာမကုချင်နေပါ၊ ဒီကောင့်ဆီကတော့ ဘာအကူအညီမှ မယူပါနဲ့”

“စိတ်ချပါလွမ်းရယ်၊ လွမ်းစိတ်ချမ်းသာအောင် ဆရာအစွမ်းကုန် ဆောင်ရွက်ပေးပါမယ်”

လွမ်းကလည်း ခွေးမြေးစွာ ဆိုသည်။

“မျက်စိန္တစ်ကွင်း အလင်းရရေးဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ လွမ်းနားလည်ပါတယ်၊ ဆရာတို့လို ဆရာဝန်ကြီးတွေ့ရဲ ကုသမှအတွက် လူတွေဟာ ငင်ကို ရေလိုသုံးရတယ်ဆိုတာလဲ လွမ်းသိပါတယ်”

“ဒါတွေ မပြောပါနဲ့တော့ လွမ်းရယ်”

“ပြောရမယ် ဆရာ၊ လွမ်းမသိသား ဆိုးရွားနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် လွမ်းမျက်စိ ပြန်မြင်ချင်တယ်၊ သိပ်ကို မြင်ချင်တယ်၊ လွမ်းမှာ ပိုက်ဆံမရှိပါဘူး ဆရာရယ်၊ လွမ်းမြင်ရင်လေ ဆရာအိမ်မှာ တစ်သက်လုံး အစောင့်မလေးဘဝနဲ့ နေပါမယ်၊ သူ့ဆီကတော့ ဘာအကူအညီမှ မယူပါနဲ့ ဆရာ”

“တော်ပါတော့လွမ်းရယ်၊ လူနာကို ကိုယ်ကိုးစွန်းပြီး ကုသပါမယ်ဆိုတဲ့ သွားကို ဆရာနဲ့တက္က ကမ္မာမြဲပြင်းက ဆရာဝန်တိုင်းဟာ ဆိုထားရပါတယ်။ လွမ်းကို ဆရာကုပါမယ်၊ သူဆီက ဘာအကူအညီမှုလဲ မယူပါဘူး၊ သူ့နာမည်ကိုတောင် နောင် လွမ်းမကြားစေရပါဘူး၊ ဆရာကတိပေးပါတယ်”

လွမ်းကို ဒေါ်ကြိုင်က လာခေါ်သွားသည်၊ ဤရိုးသားသောမိန်းမကြီးမှာ ဘာဖြစ်၍ ဘာဖြစ်နေသည်ကို မသိ။

လယ်လယ်က ဒေါက်တာ၏ဒဏ်ရာကို နေစိုးနှင့်အတူ ဆေးကြာဖြစ်ပေးသည်။

“ဘယ်နှယ်လဲဆရာ” နေစိုးကမေးသည်။

“ကျွန်ုတ်တော်ထင်တဲ့အတိုင်းပါပဲ ကိုနေစိုး၊ လွမ်းရဲ အမှန်းဟာ ရောဂါအမှန်း”

“ဆရာရယ်..မမက ဆရာကိုလဲ ခင်မင်နေပြီမဟုတ်လား၊ လယ်လယ်ကတော့ အမှန်ကို ဖွင့်ပြောလိုက်ရင်ပြီးသွားမယ်ထင်တာပဲ”

ဒေါက်တာသည် တုန်လှပ်သွားသည်၊ လယ်လယ်၏ လက်ကလေးကို ဆုပ်ကာ တောင်းပန်မိသည်။

“မပြောပါနဲ့ ညီမရယ်၊ မပြောပါနဲ့။ ပြောရင် ဘာဖြစ်သွားမလဲ သိလား”

နေစိုးနှင့် လယ်လယ်က သူ့အား အဖြတ်တောင်းဟန် ကြည့်သည်။ သူကလေးနက်စွာ သတိပေးရသည်။

“ပြောရင် လွမ်းအသက်တိုသွားလိမ့်မယ်”

(၅)

လူနာတစ်ဦးပေါ်တွင် ပုဂ္ဂလိက သံယောဇ် ထားမိလျင် မည်သို့ဖြစ်မည်နည်း။ ထိုဆရာဝန်သည် ကမ္မာပေါ်တွင် ကံအဆိုးဆုံး လူတစ်ဦး ဖြစ်လိမ့်မည်။

ဒေါက်တာမင်းညီသည် သက်ဆိုင်ရာ ဆရာဝန်များထံမှ လွမ်းနှင့်ပတ်သက်သော အတွေ့တွေ ဆေးစစ်ချက် အသီးသီးကို စုဆောင်း၍ လေ့လာနေစဉ် စောမောင်အားပြောခဲ့သော စကားရပ်များကို ပြန်သတိရနေသည်။

စောစောကတွင် မိမိကုသ၍ ဝေဒနာပျောက်ကင်းခဲ့သော လူနာတစ်ဦး လာသွားခဲ့သည်။ ဒေါက်တာမင်းညီသည် မိမိ၏ ကျေးဇူးကြောင်း ပျောက်ကင်းခဲ့သော လူနာများကို လက်ဆောင်ပန္တာနှင့် အိမ်လာခြင်းအား ကျပ်တည်းစွာ တားမြှစ်ထားသည်။

ဆရာဝန်တို့ လောဘရမ္မာက်တက်၍ ပျက်စီးရာ၌ သွွှုံးလွန်၍ ဖျက်ဆီးတတ်သော လူနာများလည်းပါသည်။ စောစောကလူနာများမှ ဆင်းရဲသော မီးရထားစက်ခေါင်း အလုပ်သမားတစ်ဦး ဖြစ်သည်။ သူပုန်တို့၏ မိုင်းဗုံးဒဏ်ကြောင်း မျက်လုံးကန်းခဲ့ရသူဖြစ်သည်။ ဒေါက်တာမင်းညီ၏ ခွဲစိတ်ကုသမှုကြောင်း မျက်လုံးပြန်မြင်ခဲ့ရသူလည်း ဖြစ်သည်။ ဤလူငယ်မှာ မိမိတို့သွေး၊ ချွေးဖြင့်၊ မ တည်ထားသော ဤနိုင်ငံ့ဆရာဝန်တို့သည်လည်း မိမိကဲ့သို့ ပြည်သူ့လခစား အမှတမ်းများ ဖြစ်သည်ကို မသိ။ သူသိသည်မှာ ဒေါက်တာသည် သူ့ကျေးဇူးရှင်တည်း။

သူ့၏ လက်ဆောင်တွေ အတွေ့အတူးမပါ။ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ကျေးဇူးရှင်ကို လာ၍၍ ချသည်။

ဤသို့ဆိုပြန်တော့ ဒေါက်တာမှာ စိတ်ချမ်းသာရသည်။ မည်သို့ပင်ဖြစ်စေ ဆရာဝန်တို့မည်သည် မိမိကြောင်း ပျောက်ကင်းခဲ့သော ဝေဒနာရှင်၏ နှင့်လန်းမှုကို မြင်လျင် နှလုံးကြည်နဲ့ရစမြဲ ဖြစ်သည်။

တ္ထားသိုလ် ဘုန်းနှင့်

သို့ရာတွင် လွမ်းပျောက်ကင်းလျင်မူ...လွမ်းပျောက်ကင်းလျင် နွေဦး၏ သာယာသော အိမ်မက်တစ်ရပ် ဆုံးခန်း၌ ရပ်တော့မည်ကို ဒေါက်တာက ကြိုးသိထားသည်။

ချုပ်မိပြီဖြစ်၍ လွမ်းကို သူများထက်ပို၍ မြင်စေလိုသည်။

သို့သော့ လွမ်းပြန်ညမင်လျှင်မူ စောစောကလူငယ်ကဲ့သို့ နှင့်းကြည်နဲ့မှုကို သူရပါဦးတော့ မည်လော့။ အဖြေကို ဒေါက်တာသိပြီးဖြစ်သည်။

ခါတိုင်းမူ သမာဓိတည်သမျှ ထာဝစုံ ခွင့်ကြည်လေသော သူတို့၏ ဆရာ ယခု မိုင်းမှန်တွေဝေးနေခြင်းအား လက်ထောက်များက အကဲခတ်မိကြသည်။

“ဒေါက်တာမြင်လွင်နဲ့ ဒေါက်တာသိန်းမောင်၊ နောက်ဗုဒ္ဓဟူးမှာ အရေကြီးတဲ့ လူနာတစ်ဦးကို ခွဲစိတ်ရမယ်၊ အားလုံး အဆင်သင့်ဖြစ်စေလိုတယ်”

“ဟုတ်ကဲ့ဆရာ၊ အားလုံးအဆင်သင့်ပါပဲ”

ဒေါက်တာလေးနှစ်ဦးက ရှိသေ့စွာဖြင့် ပြန်ဖြေကြသည်။ မည်သူကို ခွဲစိတ်ကြမည်မှန်း သူတို့နှစ်ဦးက သိပြီးဖြစ်သည်။ လူနာအကြောင်း ဒေါက်တာမင်းညီ့က ဆက်ပြောမည်လောဟု သူတို့ကနားထောင်နေကြသော်လည်း ဒေါက်တာမင်းညီ့က အခြားစကားကို ဆက်သည်။

“ဒါထက်ခင်ဗျားတို့ ပညာတော်သင်သွားဖို့ကိစ္စ ပညာရေးသံမျှးဆီက စာရပြီ၊ ဒေါက်တာသိန်းမောင်က ကျွန်တော် တက်ခဲ့တဲ့ မက်ဒီကယ်စင်တာ၊ နယူးယောက်မှာ ရတယ်၊ ဒေါက်တာမြင်လွင်က ရွှေနော့ကင်း(စံ)ဆေးတ္ထားသိုလ်မှာ ရတယ်”

ဒေါက်တာလေးနှစ်ဦးက တစ်ဦးကိုတစ်ဦး ဝမ်းမြောက်စွာ ကြည့်လိုကြ၏။

“အဲဒီတော့ ခင်ဗျားတို့ကို ကျွန်တော်ဆရာအနေနဲ့ရော မိတ်ဆွေအနေနဲ့ရော ပြောချင်တယ်၊ ကြိုးစားကြပါ၊ လွယ်တော့ မလွယ်ဘူး၊ ခန်းမှန်းတာထက် ဆယ်ဆုံးပိုပင်ပန်းလိမ့်မယ်၊ ဒါပေမယ့် ခင်ဗျားတို့အောင်မြင်လာရင် တိုင်းပြည့်အတွက် အဖိုး မဖြတ်နိုင်တဲ့ ဓမ္မလာဘုံပဲ၊ အခုအချိန်ထိ ဒီမှာကျွန်တော်တစ်ယောက်တည်းပဲ ရှိသေးတယ်၊ တိုင်းပြည့် အတွက် မလုံလောက် သေးဘူး၊ အဲ.. ကျွန်တော်အတွက်လဲမကောင်းဘူး၊ မလည်းကြ။

ဒေါက်တာလေးနှစ်ဦးက သူ့စကားကိုနာယူမည်ဖြစ်ကြောင်း ဖြေကြသည်။ သို့ရာတွင် သူ့နောက်ဆုံးစကားကိုမူ နားမလည်းကြ။

ဒေါက်တာမင်းညီ့သည် အိမ်ပြန်ခဲ့သည်၊ အိမ်ပြန်ရတော့လည်း ဘာကြောင်းမှန်းမသိ၊ စိတ်မှာချင်နေ၏။

ဒေါက်တာက အိမ်ရှေ့ခြော့ကားစိုက်မိ၍ ခြို့တွင်းသို့ လှမ်းကြည့်လိုက်ရာ နှင့်းဆီပင်များကြား၌ လွမ်းကိုတွေ့ရသည်။ ဒေါက်တာဆင်းလျောက်လာစဉ် လွမ်းကလည်း သူ့ရှိရာဘက်လှည်း၍ ပြုးချိုးသောမျက်နှာလေးနှင့် စောင်းနေ၏။

“လွမ်း”

“ဆရာ”

“လွမ်းတစ်ယောက်တည်းလား၊ ကျွန်တဲ့လူတွေကော့”

“လယ်လယ်တို့တော့ ရုပ်ရှင်သွားကြည့်ကြတယ်၊ ဒေါကြားတော့ အပေါ်မှာပါ၊ လွမ်းသာ..”

လွမ်း၏ မျက်နှာ၌ သွေးရောင်လျှမ်းသွားသည်။ စကားမှာလည်း ရပ်သွား၏။

“ဆုံးပါဦးလေ၊ လွမ်းသာ ဘာဖြစ်”

လွမ်းမှာ ပြန်လည်တည်းပို့သွားသည်။ ထို့နောက် ရှုက်ပြီးလေးပြီးရင်း ညင်သာစွာဆုံးသည်။

“သော်..လွမ်းသာ ဒီအချိန်လောက်ဆိုရင် ဆရာပြန်လာတော့မယ်ဆိုပြီး ခြို့ထဲဆင်းစောင်းနေတာပါ၊ ဒါပေမယ့် ကန်းတဲ့ဘဝများ နှယ်နော်ဆရာ၊ လွမ်းက ဆရာတော့ ဒီဘက်ကလာမှာပဲဆိုပြီး မှန်းနေတာ၊ ဆရာ့ကားသံကြားမှ လွမ်းမှန်းရာဟာ နေရာလွှဲနေမှန်း သိရတယ်”

ဒေါက်တာမင်းညီ့၏ ရင်မှာလည်း အနည်းငယ်ဆုံးသွားသည်။ အားငယ်သော ဤဝေဒနာသည်မှာ မိမိအပေါ် သံယောစဉ်တွယ်နေလေပြီ ဖြစ်ကြောင်း ကောင်းကောင်းသိသည်။

“စိတ်မကောင်းစရာတွေ ပြောမနေနဲ့လွမ်း၊ လာ..ထိုင်၊ လွမ်းကို ဝမ်းသာစရာ ဆရာပြောစရာရှိတယ်”

တစ်ခါတုန်းကလိုပင် သူ့က လွမ်း၏ လက်ကလေးများကိုဆွဲကာ ခုံတန်းရှည်ပေါ်ထိုင်ဆိုင်းသည်။

“လွမ်း ဘာဝမ်းသာရမှာလဲ ဆရာ”

“လွမ်းရဲ့ အထွေထွေ ဆေးစစ်ချက်တွေ အကုန်ရပြီ၊ အားလုံးဟန်ကျတယ်”

လွမ်း၏ မျက်နှာလေး ခွင့်ပျော့သွားသည်။

“ဒါဖြင့် လွမ်းမျက်လုံး ခွဲရတော့မှာပေါ့နော်”

“ဟုတ်တယ်၊ ရှေ့အပတ်ထဲ ခွဲရမယ်”

“ခွဲပြီးရင် လွမ်းပြန်မြင်ရမယ်နော်”

“အို..မြင်ရမှာပေါ့”

“ဆရာ”

“လွမ်း”

“လွမ်းအတွက် ဆရာ သိပ်ပင်ပန်းနောက်း”

“အို..မပင်ပန်းပါဘူး လွမ်းရယ်..”

“ပင်ပန်းပါတယ်ဆရာရယ်၊ လွမ်းသိပါတယ်၊ ဆရာ့ကျေးဇူးကိုလဲ လွမ်းဘယ်လိုပြန်ဆပ်ရမလဲ မသိဘူး”

“အဲလောက်တောင်လဲ ကျေးဇူးတင်စရာ မရှိပါဘူးလေ၊ တကယ်ဆိုတော့၊ ဆရာကတောင် လွမ်းကို
ကျေးဇူးတင်ရှိုးမယ်”

“အို..ဘာပြုလို့”

“ဘာပြုလို့ဆိုတာ နောက်တော့ဆရာရှင်းပြမယ်၊ အခုတော့ ဆရာနဲ့လွမ်း လေညင်းခံထွက်ကြာရအောင်”

“အို..မဟုတ်တာဆရာရယ်”

“ဘာဖြစ်လို့လဲ လွမ်းရဲ့”

“အကျိုးဆော့၊ အကန်းမော့ ဖြစ်နေပါ့ဦးမယ် ဆရာရယ်၊ ပြီးတော့...”

လွမ်းက စကားမဆက်။

“ပြီးတော့ ဘာဖြစ်လဲ လွမ်း”

လွမ်းက ပြုးမဲ့မဲ့ ဆို၏။

“ပြီးတော့ လွမ်းလို့ ဒုက္ခိုက်တတ်ယောက်နဲ့ တွဲပြီးသွားရတာ ဆရာ..အတွက် ကျက်သရေမရှိပါဘူး ဆရာရယ်”

သူက ဖျတ်ခဲနဲ့ လွမ်း၏ လက်ကလေးကို ဆုပ်ကိုင်ဖျစ်ညှစ်မိသည်။

“ဆရာ..ကို ဒီလိုမပြောပါနဲ့ လွမ်းရယ်၊ တတ်နိုင်ရင်လေ လွမ်းလို့ ဒုက္ခိုက်တွေကို ဆရာတစ်သက်လုံးပြန့်သွားချင်တယ်”

လွမ်း၏ မပြင်ရသော မျက်လုံးကြီးများက သူ..အား နှီးညံ့စွာ မော့ကြည်သည်၊ သူ..မျက်လုံးများမှ ကရာဏာရောင်ကိုမှ

လွမ်းမြင်မည်မဟုတ်။

“ကဲ...ထ လွမ်း၊ အဝတ်အစားလဲချေ”

“အို..လွမ်း အဝတ်အစားလဲနဲ့ မလိုပါဘူး”

“ကဲ...ဒါဖြင့် သွားကြမယ်”

ဤသို့ ဆိုပြန်သော် ရုန်းကန်ပြင်းဆန်းရန် လွမ်းမြှို့အားမရှိ။

လူရှင်းသော အင်းလျားကန်တစ်နေရာ သစ်ပင်ရိပ်ဗျားလွမ်းနှင့် ဒေါက်တာမင်းညီတို့ ရပ်လိုက်ကြသည်။

မြှောကြာ့ဗြိုင်း နောက်နောက် ပြောနေကာ လေအေးသည် ညင်းညင်းညံ့ညံ့ တိုက်ခတ်နေ၏။ ချက်အိုစွန်း၏ ချက်ညွန့်သစ်ရာ
တော်စို့မှ ဥဉ့်ညီ၏ တေးသံချို့သည် မှန်မှန်ထွက်ပေါ်နေ၏။

“အေးချမ်းသာယာလိုက်တာနော်ဆရာ၊ လွမ်းမပြင်ပေမယ့် လေရဲထိတွေ့မှုကို ခံစားရတယ်၊ ပြီးတော့ ရေနဲ့ကိုလဲ
လွမ်းရတယ်။ လွမ်းတို့ အခုဘယ်မှာလဲဆရာ..”

ဒေါက်တာမင်းညီက ကျောက်ခဲလေးများကို ဆုပ်ယူ ကုန်းကောက်၏ ရေပြင်ဆီသို့ တစ်လုံး အမှတ်မထင်
ပစ်ပေါက်ရင်း “အင်းလျားတစ်နေရာပေါ့ လွမ်းရယ်..” ဟု ဖြောသည်။

ဒေါက်တာမင်းညီ ပစ်ပေါက်လိုက်သောခဲလုံးသည် ရေပြင်နှင့် ထိတွေ့သည်တွင် သာယာသောအသံကို မြည်စေသည်။

လွမ်းသည် ဤမြှောက်နားစွင့်ထောင်သည်။ ခက္ကား ဖျတ်လတ်လာပြီး ဒေါက်တာ၏ လက်မောင်းကို လှပ်၍ဆိုသည်။

“ပစ်ပါ့ဦးဆရာ၊ ဝစ်ပါ့ဦး”

ဒေါက်တာမင်းညီက ရှုတ်တရက်နားမလည်။

“ဘာပြောတယ် လွမ်း”

လွမ်းသည် မဖြော လက်ကလေးက ဟိုစိမ်းသည်စမ်းနှင့် ဒေါက်တာမင်းညီ၏ လက်တွင်းမှ ကျောက်ခဲလေးများကို
ထိတွေ့သွားသည်။

လွမ်းက ကျောက်ခဲလုံးလေး တစ်လုံးကိုယူကာ ပစ်ပေါက်လာသည်။ ရေပြင်၌ ခဲကျသံပေါ်သလို လွမ်း၏
မျက်နှာ့လည်း ကျေနပ်နှစ်သိမ့်မှ အပြီးလေးပေါ်လာသည်။

တွေ့သိလဲ ဘုန်းနှင့်

လွမ်းသည် နောက်ထပ်ကျောက်ခဲလေးတစ်လုံးကိုစမ်းပြန်ရာ သဘောပါက်မိပြီ ဖြစ်သော ဒေါက်တာမင်းညိုက လွမ်း၏လက်တွင်းသို့ ကျောက်ခဲတစ်လုံး ထည့်ပေးရင်းဆိုသည်။

“နော်းလွမ်း၊ ဆရာနဲ့အတူပစ်ရအောင် ကဲ...လာ၊ ဝမ်း-တူး-သရီး”

ခဲလုံးလေးနှစ်လုံးက ရှုံးဆင့်နောက်ဆင့် ရေပြင်ပေါ်သို့ အသံမြည်စေလျက် ကျေသွားသည်။

လွမ်းက တစ်ခွစ်တက်ရယ်သည်။ ကစားဖွယ် အထူးအဆန်းကို တွေ့ရှိသွားသော ကလေးပမာ ရယ်သည်။ ဒေါက်တာမင်းညိုမှာလည်း ကြည်နဲးဝမ်းသာဖြစ်မိကာ ရယ်၏။

“ဆရာ လွမ်းကို ရေစပ်ပို့ပေးစမ်းပါ၊ ရေကို လွမ်းလက်နဲ့ စမ်းကိုင်နိုင်တဲ့ အစပ်နားရောက်အောင် ပို့ပေးစမ်းပါ”

ဒေါက်တာက မိမိလက်တစ်ဖက်ဖြင့် လွမ်း၏လက်ကလေးတစ်ဖက်ကိုတွေ့ချုပ် အခြားလက်တစ်ဖက်ဖြင့် လွမ်း၏ခါးလေးကိုပွဲ့ကိုင်ထိန်းလျက် ကန်ရောစပ်ဆိုသို့ လွမ်းကို ဒေါ်ဆောင်ကာ နေရာ ချေပေးသည်။

လွမ်းက ရေပြင်ကို လက်ကလေးများနှင့် မြူးမြူးချင်ချင်စမ်းသည်။ ထို့နောက် လက်ချုပ်ဖြင့် ရေကိုမျက်နှာနှင့် တည်တည်အထိမယူချုပ် ဖြည့်ဖြည့်ချင်း လွတ်ချေသည်။ အဆက်မပြတ်သော ရေသံများပေါ်လာသည်။ ရင်ထုမနာတစ်ဝက်၊ ဝမ်းသာကြည်နဲးခြင်းတစ်ဝက်နှင့် ဒေါက်တာမင်းညိုသည် လွမ်းလုပ်သမျှကို ဘားမှတိုင်ကြည့်နေ၏။

နေညိုချိန်ဝယ် ကန်စောင်းမှ လေချို့မှာ အေးလှ၏။ တော့တန်းတို့ဆိုမှ ဥညွှာသံသည်လည်း အဆက်မပြတ်ပေါ်ထွက်လာနေ၏။

လွမ်းက သူ့လက်မောင်းတစ်ဖက်ကို စမ်းကိုင်ရင်း ခေါ်သည်။

“ဆရာ..”

“လွမ်း...”

“ဆရာပြောတာ မှန်တယ်၊ လွမ်းက ကန်ကိုမြင်ရပေးမယ့် ကန်ကိုတွေ့ရတယ်၊ ရေကို မြင်ရပေးမယ့် ရေကိုတွေ့ရတယ်၊ ဆရာပြောသလိုပဲ မိခင်ကဗ္ဗာမြေက ရင်သွေးလူသားတွေ့အပေါ်မှာ သိပ်တာဝန်ကျေတာပဲနော်”

“မှန်ပါတယ် လွမ်းရယ်၊ မိခင် ကဗ္ဗာမြေက ရင်သွေးလူသားတွေ့အပေါ်မှာ သိပ်ကြင်နားပြီး သိပ်တာဝန်ကျေလှပါတယ်၊ ဒါကြောင့်လဲ သောက၊ ပရီဒေဝလိုဆိုတဲ့ မီးဆယ့်တစ်မီး သဘောတွေ့ကို ဆရာတို့ လွမ်းတို့၊ ရင်ဆိုင်ရရင် မိခင်ကဗ္ဗာမြေမှာ အပြစ်မရှိပါဘူး၊ အပိုဇာလိုခေါ်တဲ့ လွမ်းတို့ ဆရာတို့ရဲ့ အမှန်းတွေ၊ အယူသီးမှတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ ဒါတွေဟာသာ တရားခံပဲ လွမ်းရဲ့”

လွမ်းဟာ ငိုင်ငိုင်ကလေး နားထောင်နေသည်။ လွမ်း၏နားတွင် အဝေးမှ ဥညွှာက်၏ ဆွေးဆွေးမြေ့မြေ့ အသံကိုကြားနေရသည်။ ဘာကြောင့်မသိ၊ ဒေါက်တာမင်းညို၏ စကားရပ်များနှင့် အသံမှာလည်း ဆွေးဆွေးမြေ့မြေ့ ရှိလှသည်ဟု လွမ်းထင်သည်။ လွမ်း၏ရင်မှာ မဖော်ပြနိုင်သော လှပ်ရှားမှုတစ်ရုပ်ကို ခံစားနေရ၏။

လွမ်းသည် မပြင်ရသော မျက်လုံးများနှင့် ဒေါက်တာမင်းညိုအား တွေ့တွေ့ကြည်၍မေးသည်။

“ဆရာဘာတွေပြောနေတာလာင်”

“ဆရာ အမှန်တွေပြောနေတယ်လွမ်း”

လွမ်း၏ လက်ကလေးနှစ်ဖက်သည် ဒေါက်တာမင်းညို၏ လက်မောင်းများဆို အမှတ်မထင်ကိုင်လာသည်။

“မျက်စီမြင်တဲ့ လွမ်းအတွက်တော့ တလောကလုံးဟာ ပဟောနိုင်လိုပဲ ဆရာရယ်၊ လွမ်းအပေါ်ကြင်နာလို့ လွမ်းကြည်ညိုရတဲ့ ဆရာရှုပ်ရည်ဟာ ဘယ်လိုဆိုတာ၊ လွမ်းမသိဘူး၊ ဒီလိုပဲ၊ လွမ်းကိုအခုံ ဆရာဘာတွေပြောနေတယ်ဆိုတာလဲ လွမ်းမသိဘူး၊ လွမ်းသိတာတစ်ခုပဲရှိတယ်”

“လွမ်းဘာကို သိသလဲ”

“လွမ်းဘာကိုသိတယ်ဆိုတာ လွမ်းဘယ်လိုပြောရမှန်းတောင် မသိပါဘူးဆရာရယ်၊ ဥပမာ လွမ်းရေကိုမြင်ရဘူး၊ ဒါပေမယ်ရေလိုင်းကရောက်သံတွေကို လွမ်းကြားရတယ်၊ ဒီလိုပဲ ဆရာကို လွမ်းမြင်ရဘူး၊ ဒီပေမယ်ရေရာရဲ့ ဂရုဏာနဲ့ မေတ္တာလိုင်းကို လွမ်းခံစားလို့ရတယ်”

ဒေါက်တာသည် ဝမ်းပန်းတန်းနှင့် လွမ်း၏မျက်နာလေးကို ငါးကြည်းမိသည်။ ကရုဏာသက်ဖွယ်သော လွမ်း၏မျက်နာလေးတွင် မဖို့ကွွယ်နိုင်သော သမှုဒယသစွာကို မြင်ရပေါ်။ တမ်းတရာပေမယ်၊ တစ်နေ့ဝယ် လွမ်းလေရမည်၊ သမှုဒယသစွာနှစ်ယ်။

“ဆရာ”

သူက မထူးမိုး။

“ဆရာ”

“လွမ်း”

“လွမ်းခေါ်တာကို ဘာလို့မထူးတာလဲဟင် ဆရာ”

လွမ်း၏အသံလေးမှာ တုန်ယင်ကြော့နေ၏။

“ပြီးတော့ လွမ်းကိုဘာလို့ စကားမပြောတော့တာလဲဟင်”

သူကလွမ်း၏ကိုယ်လေးအား မထိန်းချုပ်နိုင်တော့ပဲ ပွဲဖက်လိုက်မိသည်။ အလိုက်သင့် ကော့ကော့လေးပါလာသော လွမ်း၏ရင်ကို မိမိ၏ရင်နှင့်ကပ်လျက် ပါးချင်းနှီးကပ်ပွဲတ်သတ်မိစဉ် ဒေါက်တာသည် အသံမထူးကောင် ရှိက်မိသည်။ လွမ်းသာမြင်ရမှ ဝါပြည့်နေသော မျက်ရည်များကို ဒေါက်တာ၏ မျက်လုံးများ၌ တွေ့ရပေမည်။

“လွမ်းကို ဆရာ စကားတွေပြောဖို့ လိုသေးလား လွမ်းရယ်”

မှန်သည်။ မလို။ လွမ်းအနေနှင့်လည်း ဘာပြောရမည် မသိ။ ပြောလည်းမပြောတတ်၊ ပြောလည်းမပြောနိုင်။

ချစ်သူနှစ်ဦးတို့ ကမ်းစောင်းမှပြန်ချိန်တွင် မိုးကုပ်စက်ဂိုင်းဆီမြှေ့ ဝင်ခဲ့ပြီဖြစ်သော နေသည် ရောင်ခြည်တန်းများကိုမူခြင်းချုပ်ထားရစ်လေသေးသည်။

ဒေါက်တာမင်းညီးက လွမ်း၏ခါးလေးမှ ယုယာစွာ သိုင်းပွဲဖက်ခေါ် ဦးဆောင်လျှောက်ရင်း လေးလေးညှင်သာစွာ ဆိုသည်။

“လွမ်းမမြင်ပေမယ့် ထင်ကြည့်နိုင်ပါတယ်ကွယ်၊ အမှာင်ရိပ်တွေတော့ ချဉ်းဝင်စပြုနေပြီလေ၊ ခါပေမယ့် ဟိုးမိုးကုပ် စက်ဂိုင်းဆီမှာ လင်းရောင်ခြည်တွေက လျှော့နေတယ်၊ ဒီလိုပဲလေ၊ အမှာင်စိုးမိုးတာမိုး အလင်းရောင်ကို မမျှော်ကိုးတော့ဘူးဆိုရင် ကိုငါ့ဝါ့။ သဲစုအမျှ ပွင့်ကုန်ကြတဲ့ ဗုဒ္ဓရှင်တော်တွေရဲ့ ဓမ္မရောင်ခြည်တွေဟာ ဒီလောကမှာ ဝေစည်စရာအကြောင်း မရှိပေဘူး၊ အမှာင်ဟာ တာဒ်။ အလင်းဟာ နိုယာမတဲ့ လွမ်းရဲ့”

နောက်ထပ်ကပ်ပါလာသော ရှက်များအတွင်း၌ ကြိုတွေ့ရသမျှမှာ ဒေါက်တာမင်းညီးအတွက် တစ်နေ့နံနက်၌ တောင့်တမ်းခဲ့သည်ကို ယာယီပိုင်ဆိုင် ရှိသော အိမ်မက်ပမာ ဖြစ်ခဲ့ရပါသည်။

နှစ်ကိုယ်ပြိုင်တူမျှ၍ ချစ်ကြပြီဆိုပြန်တော့လည်း ပျော်ကြရသည်။ လွမ်းရယ်တော့ သူချွင်ရ၏။ လွမ်းချွင်ဖို့ပင် သူ့ဘဝသည် အနက်အခို့ပါယ်ထင်ခဲ့လေပြီမို့ လွမ်းမပြုပြင်ရန် သူ့တွင် ထာဝစ်ကြိုးစားနေရ၏။ ယာယီအိမ်မက်ပင်ဖြစ်သော်လည်း မက်သမျှယာယီအချိန်ပိုင်းတွင် သာယာသောဘုံးဘဝလေးမှာ စိတ်တိုင်းကျ စို့ပြည့်မှရရန် သူ့တွင် ဖန်တီးနေခဲ့ရ၏။ အစိုးမရသော အနာဂတ်ကို ကြိုတင်သိထားပြီမို့ သူ့တွင် အခြားနည်းလမ်းမရှိ။

သို့နှင့် တန်းနှောက်တစ်နံနက်ဝယ် တစ်ခါတုန်းကလိုပင် လွမ်းသည်နှင့်ဆီပင်များအနီးတွင် ရပ်နေသည်။ တစ်ခါတုန်းကလိုပင် သူကလွမ်းနာဝဝယ် နှင့်ဆီတစ်ပွင့်ကို လာကပ်ထားသည်။ ဤအကြိမ်တွင်မူ လွမ်းသည် နှစ်နှစ်ခြိုက်ခြိုက်လေးပြီးလိုက်၍ သူ့လက်များကို ပို့စုံပို့စုံဆုံးဆုံးကို ပို့စုံသည်။ ဘယ့်အထွေးဆုံးအတွက် သောကျချေရှိသော်လည်း နှစ်ဦးသားမှာ လိုက်လိုက်လွှဲလွှဲ ရယ်မောကာ ယဉ်တဲ့ဖွံ့ဖြိုးလျက် အိမ်တွင်းသို့ဝင်ခဲ့ကြသည်။ အိမ်တွင်းမြှုံးချင်နေသူတို့ကလည်း ရှိသေးသည်။

“သနားဖွယ်-တစ်ပါးရယ်-မယားသည်... ဤသော် သနားဖွယ် တစ်ပါးရယ်-မယားသည်..”

အခန်းတွင်းဆီမှ နေစိုး၏သီချင်းသံနှင့် ပါးစပ်ဆိုင်းတီးသံထွက်လာ၏။ မရေးမနောင်းပင် သူတို့ပါ ပေါ်လာသည်။

နေစိုးက လယ်လယ်ကို လက်မောင်းရင်းနှစ်ဖောက်အောက်မှ ပဝါဖြင့် မ လျက် ရှုပ်သေးကြိုးဆွဲဟန် ပြုသည်။ လယ်လယ်က ရှုပ်သေးမင်းသမီးလေးလို့ ကြော့ကြော့မော့မော့လေးကသည်။

“သနားဖွယ်... တစ်ပါးရယ်၊ မယားသည် လယ်ရေး”

“မောင်ရေးမောင်ရေး”

“လယ်ရေးရေးချောင်းရေးမြှောင်းရေး”

နေစိုးကဖောက်လိုက်သဖြင့် လယ်လယ်က အကရပ်ကာ လင်တော်မောင်၏ ရင်ဘတ်ကိုထုတ်သည်။ ဘသားချောက် ဤသည်ကိုပင် တဟဲဟဲ သောကျနေ၏။

“နေပါ့ဦး၊ ဒီစုံတဲ့က ဒီနေ့ မြှုံးလျချည်လား” ဟု ဒေါက်တာမင်းညီးက မေးသည်။

“အလကားပါဒေါက်တာ၊ လယ်က ဒီနေ့ မြှုံးတဲ့လျှောက်လည်ချင်တယ်ဆိုတာ၊ ရှုပ်သေးက ကမ့်တဲ့၊ ဟင်း..”

နေစိုးက တဟဲဟဲရယ်ရင်းမှ “ဤသော်လယ်ရယ်၊ ခဏလေးရှုပ်သေးဖြစ်ရတာများ မကျေမန်ပုံဖြစ်နေလိုက်တာ၊ မောင်တို့ယောက်ကျားဆိုတာက အမိတို့၊ မိန်းမတွေ့လက်မှာ တစ်သက်လုံးကြိုးဆွဲရာ ကနေရတဲ့လူတွေပဲ” ဟုအတွန်းတက်သည်။

တ္ထားသို့လဲ ဘုန်းနှင့်

ဤသည်ကို ဒေါက်တာမင်းညီက “ကြီးဆွဲမယ့်လူရှိတာ ကံကောင်းသေးတာပေါ့ ကိုနေစိုးရယ်၊ ကျွန်တော်တို့တော့ ကြီးဆွဲချင်လျက်နဲ့ ဆွဲမယ့်လူမရှိလို့ လွတ်နေသော သတို့သားကြီး ဖြစ်နေရတယ်” ဟု ဝင်နောက်၏။

နေစိုးကရယ်မောရင်း “ဒီနေ့တော့ ခင်ဗျားပဲ လူနာစောင့်ကြည့်ရစ်တော့၊ ကျွန်တော်တို့ ထွက်လိုက်ကြည့်မယ်” ဟုဆိုသည်။ ထိုနောက် လယ်လယ်ဘက် လှည့်ကာ စ ကဲ ရေချိုးမှာနဲ့ မှန်ခြယ်မှာနဲ့ အချိန်မရှိဘူး၊ ပြန်ကြစို့စ ဟုပြောလျက် သူ့သိချင်းသူပြန်ဆက်၍ လယ်လယ်နှင့် အိမ်တွင်းဝင်သွားသည်။

ဒေါက်တာမင်းညီက လွမ်းအား စားပွဲပူလေးတော် ကုလားထိုင်တစ်လုံးတွင် နေရာချထားပေးပြီး စီးကရက်တစ်လိပ်မီးညှိသောက်၏။ ပြုမ်နေရာမှ လွမ်းက မကျေမန်ပံ့လေးနှင့် ဆိုသည်။

“ဆရာ ခုန်ကပြောသွားတဲ့ အထဲမှာ လွမ်းလက်မခံနိုင်တဲ့ စကားပါတယ်”

“ဘာလ လွမ်း”

“ကြီးဆွဲတယ် ဆိုတာလေး၊ လွမ်းကတော့ ဆရာ့ကို ကြီးမဆွဲပဲ့ပါဘူး၊ ဆွဲလဲမဆွဲချင်ပါဘူး၊ တတ်နိုင်ရင် ဆရာ့ကို လွမ်းရင်မှာ လည်ဆွဲပမာလို့ ဆွဲထားချင်တယ်”

သူက တစ်ချက်ငိုင်သွားပြီးမှ မေးသည်။

“ဆရာ့ကို ဘာလို့ ဒီလောက်တောင် ချုစ်ရတာလဲ လွမ်းရယ်”

“ဆရာ့ကို ဘာလို့လွမ်းချုစ်ရတာယ်ဆိုတာဟာ မေးစရာမဟုတ်ပါဘူး မောင်ရယ်၊ မေးခြင်းမေးရင် လွမ်းကသာ မေးရမယ့်ဘဝမှာပါရင်၊ လွမ်းကို ဘာလို့ ဆရာချုစ်ရတာလဲ”

“လွမ်းကို ဘာလို့ ဆရာချုစ်ရတာယ်ဆိုတာ ပြောပြစ်မ်းချင်ပါတယ် လွမ်းရယ်၊ ဒါပေမယ့် လောက ဝေါဟာရတွေက နှည်းလွန်းတော့ လွမ်းနားလည်အောင် ရှင်းပြဖို့ ဆရာစကားတွေ ရှာမတွေဘူး”

သူ့စကားကို ရင်နှလုံးသားနှင့် ခံစားရသူလွမ်းမှာ ရှုတ်တရှက် ပြန်မဖြနိုင်၊ ဖြေသောအခါတွင်လည်း အသံလေးမှာ မေတ္တာနှင့် ပြည့်နေ၏။

“ဆရာ့ အချိန်ကို လွမ်းမပြီင်ဝဲ့တော့ပါဘူး၊ ချုစ်တယ်ဆိုတာကလဲလေ ပြိုင်လို့ ဂုတာမျိုး ဟုတ်ရဲ့လားမသိဘူး၊ လွမ်းသိတာတွေကိုလည်း တစ်ခါက လွမ်းဝန်ခဲ့သလိုပါပဲ၊ လွမ်းဘယ်လိုပြောရမှန်းမသိဘူး၊ လွမ်းသိသမျှတော့ ဆရာ့ကို လွမ်းချုစ်တာဟာ ချုစ်တယ်ဆိုတာထက်ပိုတယ်၊ ဘယ်လို့ ပိုတယ်ဆိုတာလဲ မပြောပြတတ်ဘူး”

သူမှာ ငိုင်ရာ၊ မိုင်ရပြန်ပါ၏။ လွမ်း၏ ချုစ်တယ်ဆိုသံက သူ၏ လိပ်ပြာကို ခြောက်လှန့်သည်။ လွမ်း၏ အချိန်ကို ပိုင်ဆိုင်ရသည်။ သူ့ဘဝမှာ အကြောနေအရ မည်၌ သန့်ပါသနည်း။

သူက စိတ်တုံးတုံးချလိုက်သည်။ ဖြစ်လိုရာ ဖြစ်စေတော့၊ ခုကိုတာအားနွဲသူကို လှည့်စား၍ မနေလိုတော့။

“လွမ်းက ဆရာ့ကို သိပ်ချုစ်တာဆိုတော့ ဆရာ သိပ်ဝမ်းသာမိသလို့ ဝမ်းလဲနည်းမိတယ်၊ လွမ်းတစ်ခါက ပြောခဲ့သလို့ လွမ်းအတွက် တလောကလုံးဟာ ပဟော်ဖြစ်နေလျက်နဲ့ ဆရာ့ကိုတော့ ဘာကြောင့်ယုံ့ရတာလဲ..ဟင်”

၇၅၁နောက်သွားလွမ်း၏ မျက်နှာမှာ ညီးသွားလျက် သူ့အား ရူးစစ်းသယောင် မမြင်ရသော မျက်လုံးများက ကြည့်သည်။

“ဆရာ လွမ်းကို ဘာတွေပြောနေပြန်ပြီး”

“လွမ်းစဉ်းစားဖို့ကို ဆရာပြောနေတာပါ၊ ဥပမာ လွမ်းဟာဆရာ့ကို မမြင်ဖူးသေးဘူး၊ ကုန်ကုန်ပြောမယ်၊ စင်စစ်တော့ လွမ်းဟာ ဆရာဘယ်သူဆိုတာ တကယ်မသိသေးဘူး”

“လွမ်းသိဖို့ လိုသေးလား ဆရာရယ်”

“လိုတယ်လွမ်း၊ လွမ်းဟာ အခု ဆရာ့ကို သိပ်ချုစ်နေပေမယ့် လွမ်းမျက်လုံး ပြန်မြင်လာတဲ့ အခါမှာ ဆရာဟာ လွမ်းအတွက် မှန်းစရာအကောင်းဆုံး လူတစ်ယောက်ဖြစ်နေရင် ဘယ်နှယ် လုပ်မလ”

“ဆရာ ဘာဆိုလိုတာလဲ”

သူကနှုတ်ခမ်းများက လုပ်သွားသည်။ သို့ရာတွင် တကယ်ဆိုတော့လည်း အသံက မထွက်ရက်။

“ဥပမာ...လွမ်းရယ်၊ ဆရာဟာ တခြားလူမဟုတ်ပဲ မောင်မောင်လွှင်ဖြစ်နေရင်...”

သူ့စကားမဆုံးလိုက်ရာ၊ စားပွဲပေါ်မှ ပန်းအိုးကို လွမ်း၏ လက်နှင့် ထိခိုက်မိသဖြင့်၊ ကျကွဲသံက ရူးရူးရှုရေးထွက်လာသည်။ လွမ်းမှာလည်း စိတ်မှုတ်မဲ့ ကယောင်ချေက်ချားဟန်နှင့် နေရာမှ ထလျက်သားရှိနေသည်။

သူ့အဲအားသင်း၎ေးကြည့်နေရာမှ တဖြည့်းဖြည့်းရွှေ့သည်။ လွမ်းမျက်နှာမှာ ဖြူရော်နေကာ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်နေသည်။

“လွမ်း..”

တဇ္ဇာနိုင် ဘုန်းနှင့်

လွမ်းက နောက်ဆုတ်နောက်ဆုတ်နှင့် နံရံဆီရွှေသွားနေသည်။ လွမ်း၏ တစ်ကိုယ်လုံးမှာ တုန်ယင်လျက် မမျှော်လင့်သော ထိတ်လန့်မှုကြောင့် မိမိကိုယ်ကို အနိုင်ရပုံမပေါ်။

“လွမ်း...”

လွမ်းကမထူး။ တဇ္ဇာသရန်၏ ရင်ဆိုင်ရသူပမာ နောက်ဆုတ်လျက်သာ ခွာနေသည်။

ဤအခါကျမှ သူကသတိရသည်။ လွမ်း၏ စီတွေအတိမ် အနက်နှင့် မိမိအမှား၏ အလေးအနက်ကို ချက်ချင်းရိပ်စိသည်။ ဆရာဝန်၏ တော်ကိုယ်ဘဏ်ကလည်း ရှုတ်ခြင်း ပြန်ဝင်လာသည်။

သူကရယ်သည်။ ပေါ့ပေါ့ဆဆ သဘောကျဟန်နှင့် ရယ်သည်။

“ဟား ဟား ဟား၊ အမလေး လွမ်းရာ၊ ဒီလောက်တောင်ဖြစ်ရလား၊ ဟား ဟား...ဆရာကျိုစားတာနဲ့ ဒီလောက်ဖြစ်ရလား”

လွမ်းက ရပ်သွားသည်။ တုန်ယင်မှာကမူ မပျောက်၊ သူက ဆက်လက်ဟန်ဆောင်ရယ်မောကာ လွမ်းထံချုပ်းကပ်၍ လွမ်းလက်မောင်းမှုကိုင်ကာ နှစ်ယောက်ထိုင် ဆိုဖာဆီ တွေခြေားသည်။

“ဖြစ်ရလေ လွမ်းရယ်၊ ဒီနာမည်ကို ဒီလောက်တောင် မကြားချင်ဘူးလား”

လွမ်းက ယခုမှ လှပ်ရှားလာသည်။

“ဆရာ လွမ်းကို ဘာလို့ ကျိုစားရသလ”

“သော်..လွမ်းရယ်၊ ကျိုစားခြင်းမွေ့တာဟာ ချစ်ခြင်းရဲ့ မဂ်လာတစ်ရှင်ပဲ မဟုတ်လား”

သူကရယ်မောင်းဖြေသည်။

လွမ်းက သက်ပြင်းချသည်။

“ဒီနာမည်ကို လွမ်းမကြားပါရစေနဲ့ ဆရာရယ်၊ လွမ်းဘာဖြစ်တယ်မသိဘူး၊ ဒီနာမည်ကြားရင် လွမ်းကိုယ်လွမ်းအနိုင်မရှား၊ လွမ်းအသက်ရှုံးလို့လဲ မရဘူး၊ စိတ်ထဲမှာလဲ သိပ်မောင်သွားတယ်”

လွမ်းသည် ခေတ္တြိမ်းသွားပြီး ရှုတ်တရက် မေးသည်။

“ဆရာ မောင်မောင်လွင် မဟုတ်ဘူးနော်..”

“သော်..လွမ်းရယ်၊ ဆရာ့နာမည် မင်းညိုပါ”

လွမ်းက အမျိုးအမည်မသိသော အပြုံးလေးကို ပြုံးသည်။

“ဆရာက ဘာကြောင့် မောင်မောင်လွင့် ပတ်သက်တာကို တစ်ကြောင်းမဟုတ် တစ်ကြောင်း အစဖော်နေရသလ”

သူက ထိတ်လန့်သွားသည်။ လွမ်းရင်၌ မသက်စိတ်သည် ပျောက်ပါလေရဲ့လား၊ လွမ်းဆက်ပြောသော စကားကမူ သူနားဝယ် မိုးကြီးပမာ ကျေလာသည်။

“လွမ်းမျက်လုံး ပြန်မြင်လာလို့ ဆရာဟာ မောင်မောင်လွင်ဆိုရင် လွမ်းမျက်လုံးတွေကို လွမ်းပြန်ဖောက်ပစ်လိုက်မယ်”

သူကမှာ ဇာတ်ကျိုးကျသွားသည်။ စီတွေအော်သွေ့သွေ့သော အမှန်း။ ဒါကို ဆရာဝန်မို့ သူသိသည်။ သို့ရာတွင် ဤမျှပြင်းထန်မည်ကို သူမသိ။

ထိုစဉ် လွမ်းထံမှ သာသာယာယာ ရယ်မောသံလေးကို ကြားရသည်။ လွမ်း၏ ဖြေနော် လက်ကလေးများက သူမျက်နှာကို ပွဲ့ယူစ်းသပ်ကိုင်လာသည်။

“လွမ်းဟာ အရှုံးပဲ၊ သိလားဆရာ၊ ဟောဒီရွှေ လွမ်း၏ မျက်လုံးကို ခွဲ့စိတ်ကုသပေးရတော့မည်။ ဒါကို သူသိသလို လွမ်းလည်းသိသည်။ အသိချင်းမှာ ထိုမျှသာ တူညီလေဘိတာကား။”

လွမ်းက သူရင်ခွင့်ကို ကလေးကယ်တစ်ဦး၏ လုံခြုံနှစ်သိမ်းမှုဖြင့် မို့လဲထိုင်ရင်း ပြုမ်နေသည်။ သူနှစ်ပွင့်မူ လွမ်း၏ ကိုယ်သင်းနဲ့လေးများက ကြိုင်နေ လို့င်နေ၏။

“လွမ်း..ပျော်လား”

“ပျော်တာပေါ့ ဆရာရယ်၊ ဆရာကောဟင်”

“ပျော်တာပေါ့ လွမ်းရယ်၊ လွမ်းနဲ့ ခုလိုနေရတဲ့အချိန်တွေဟာ ဆရာဘဝမှာ အပျော်ခုံးအခါတွေပဲ”

တရာ့သိလ် ဘန်းမိုင်

“လွမ်းနဲ့ အခလို နေရတဲ့အချိန်တွေဟာ ဆရာ့ဘဝမှာအပျော်ဆုံးအခါတွေဆိုတော့ မျက်စီမံမြင်တဲ့ လွမ်းဟာ ဆရာ့အတွက် ဘယ်လောက်များ အနက်အမိပါယ်သောရှိလို့လဲဟင် ဆရာ”

“ရှိတာပေါ့၊ လွမ်းရယ် ရှိတာပေါ့၊ တကယ်ဆိတော့လဲ ဆရာအနှစ်နှစ်အလလက တောင့်တခဲ့တဲ့ ဆန္ဒတွေဟာ လွမ်းနဲ့တွေ့မှ ပြည့်ဝဲရတယ်”

“အဲဒီဆန္ဒတ္ထဟာ ဘာတ္ထလဲဟင်”

“အဲဒီသနှင့်တွေကို လွမ်းနားလည်ဖို့က ဆရာ့ရဲ့ ဘဝနောက်ကြောင်းကို လွမ်းကောင်းကောင်းသိဖို့လိုတယ်”

လွမ်းက အာရုံစုံနိုက်နားထောင်ဟန် ပြီမဲနေသည်။ သူကသာရှတ်တရက် စကားမဆက်။ ဤနောက်ကြောင်းတို့ကို သူမေ့ပစ်ချင်သည်။ နာကြည်းဖွယ်သော ငယ်စဉ်အတွေ့အကြော်များကို အသိအမှတ်မပြုပဲ ဇွတ်မေ့ဝစ်ချင်းသည် စိတ္တအောက်အဆင့်ကို ကောင်းကျိုးမပေးမှန်း သူသိပါ၏။ တစ်ဖန် မေ့သည့်ဖြစ်စေ၊ မမေ့သည့်ဖြစ်စေ ဤအတွေ့အကြော်အမှတ်သည့်အများက သူ့ဘဝ၏ ကောင်းကျိုး၊ ဆိုးကျိုးကို ပဲနှင့်ခြယ်လှယ်နေမှန်းကိုလည်း သူသိသည်။ ဤအကြောင်းတို့ကို လွမ်းကိုမဲ ဘာကြောင်းဖွင့်ပြောလိုမိသည်အားမူ မိမိကိုယ်ကို မရိုပ်စားမိ။

“စိတ်ပညာရှင်တွေက လူတွေရဲ့ သွေးနှင့် မသိစိတ် (Unconscious Mind) ဆိုတဲ့ သဘောကို အဆိုပြုကြသည်။ မသိစိတ်မှာ ဖုံးလွမ်း မပြင်နစ်နောက် ဆရာတိ၊ လွမ်းတိ၊ ရဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက နင်းနင်းနာနာ ခံစားခဲ့ကြရတာတွေပဲ၊ ဘယ်လိုပဲ ဖုံးလွမ်းနစ်မြုပ်နေပေမယ့်၊ အဲဒီခံစားမှုတွေဟာ ဘဝတစ်လျှောက် အရိပ်ပမာပါလို့၊ ဆရာတိ၊ ဘဝတွေကို ခြုံလှယ်ကြီးဆွဲလေ၊ ရှိတယ်၊ ဆရာဟာ စာတွေဘယ်လောက်တတ်ထားပေမယ့်၊ တတ်တာဟာ တစ်ကဣ္ခာပဲ ဒီမသိစိတ်က ခံစားမှုတွေရဲ့ ကြီးဆွဲမှုကိုတော့ မလွန်ဆန်နိုင်ခဲ့ဘူး”

“ဆရာဟာ ဆရာဝန်ကြီး တစ်ဦးဖြစ်ပေမယ်။ ဆရာ၊ ရင်မှာ ထာဝရတမ်းတမူတွေ၊ စိုးရို့မှုတွေ၊ ကြောင်းကြမှုတွေရှိခဲ့တယ်။ အဆင်မပြေတဲ့ ကလေးဘဝကရခဲ့တဲ့ စိတ္တဇော်ချက်တွေပဲ၊ အကြောင်းကတော့ ဆရာမေမေဟာ လွမ်းလှိုပဲ မျက်စီမြင်တဲ့ ဒုက္ခိုကာတစ်ဦးပဲ”

လွမ်းမှာ ဖျက်ခနဲ့တုန်လျပ်သွားသည်။ နှုတ်မှလည်း ဓအိုခ ဟုကရဏာ အာမေးခြားတိစကားလုံး လွတ်ထွက်သွားသည်။

“မေမေဟာ ဆရာတိ မျက်နှာမြင်ပြီးစုံမှာ မျက်လုံးကွယ်သွားရသတဲ့! နောက်အတန်ကြာမှ ခေတ္တပြန်မြင်တယ်၊ ဆရာကောလိပ်ရောက်ခါနီးမှာ တစ်ကိုမ်လုံးဝပ်နှုန်းကွယ်သွားတယ်၊ လူတွေက ဆရာတိ ခိုက်တဲ့ ဂြိုလ်ကောင်တဲ့”

ଶୁଣନ୍ତିରୁ କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ

“ଶ୍ରୀଲ୍ୟଙ୍କଣାଂ ଶ୍ରୀଲ୍ୟଙ୍କଣାଂ । ଶିଥିଗବାହିରୁ ଜାରାନ୍ତିରାଃପାଦମୁକ୍ତେ ଫେନ୍ଟାଯି । ଅବଲ୍ୟାଃପାଦମୁକ୍ତ ଫର୍ତ୍ତନୀଯ । ଧିପ୍ରିଃ ତିର୍ତ୍ତରୀତିଶିଖିଗଭାଗ ଶିଲ୍ପରୂପରୁ । ଦୁର୍ବଳେଷ୍ଟାକିର୍ଣ୍ଣି ଘେପିଥିଲା । ମେମେରୋଗିର୍ଣ୍ଣି ଜାରାନ୍ତିରାଃପାଦମୁକ୍ତେ ପରିପାଦିଲା । ଏତ୍ସାହାଃମେମଯୁଷ୍ମାଃ ଯାତ୍ରାରେ ରେତୁଷ୍ଟିତିଲାପି । ମେମେ ଗର୍ଭଜାରାମଗାତ୍ରରୁଷ୍ଵାଃପାଦମୁକ୍ତେ ପରିପାଦିଲା ।”

“ଓঁ..ফুরুলেষ রাগ্য”

“မဟုတ်တာကိုလဲ သိပါတယ်၊ မမှန်တာကိုလဲ သိပါတယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ဆရာလိပ်ပြာဟာ မသန့်ဘူး၊ သတ္တု ပုပ်စဲသလို ဟာတ်မလဲးဆိုရှိး၊ စိတ်မှာခေါ်က်ချားနေတယ်၊ ရင်မှာဒီးရိမ်နေတယ်”

သကခေတစကားဖြတ်ကာ ရပ်နားလိုက်သည်။ ထိနောက်မ ဖြည့်းလေးစာ တစ်လုံးခှင်း ဆက်ပြောသည်။

“ဒီအခြေအနေနဲ့ ဆရာလွမ်းကို ကြော်တွေ့ခဲ့ရတယ်၊ လွမ်းဟာဆရာ့အတွက် လွမ်းမည့်ကာမဟုတ်ဘူး၊ လွမ်းဟာဆရာ့အတွက် စိတ္တအေမိပိုင် လေးနက်လှတယ်၊ မြင်ရုံနဲ့လ ဘာကြောင့်မသိဘူး၊ ဆရာလွမ်းကို သိပ်ချစ်မိတယ်၊ ရှိုးဦးအခြေမဟုတ်ဘူး လုမ်းရယ်၊ ပိုင်ရမယ် မသေဆာခေါင်ကတည်းက ဆုံးပုံးမဟာကို ကြောင့်နေမိတဲ့ ဒီရိမ်ချစ်”

“လွမ်းကို ပြုစွမ်းရတော့ မိခင်ဂိဏ်းဝင် မိန်းမသားတစ်ဦးကို ပြုစုံကုသခွင့်ရတာမို့ ဆရာစိတ်ချမ်းသာခဲ့ရတယ်၊ ပြီးတော့လဲလေ..၁၍ယ်စဉ်ကတည်းက ဆရာဟာ လူသားတိုင်းရရှိအပ်တဲ့ မိခင်ရဲ့ တုံးလှယ်သော မေတ္တာခါတ်ကို မရရဲ့ပါဘူး၊ ဒါ၏ကြောင့်မို့လို့လဲ လွမ်းနဲ့မတွေ့ခင်အထိ ဆရာဘဝဟာ မေတ္တာမိုးခေါင်တဲ့ ပျိုးပင်ပမာပါ လွမ်းရယ်၊ လွမ်းဆီကတဲ့ လှယ်သောမေတာကို ရပိန်တော့ ဆရာဘဝဟာ စိုလန်းခဲ့ရပိန်တယ်”

ଲୁହୁଣ୍ଡି ଲୁହୁଣ୍ଡି ତାଳେଃ ମନ୍ଦିରଃ ତା ଯ ମାତ୍ରକୁଟି ଯାହାର ପେଣୁ ଯାହାର ॥

တဇ္ဇာသိုလ် ဘုန်းနိုင်

“မျက်စီနှစ်ကွင်း အလင်းမရတဲ့ လွမ်းဟာ ဆရာ့အတွက် ဒီလောက်တောင် အဓိပ္ပါယ်ရှိမှန်းသိလို့ လွမ်းဂုဏ်ယူမြိုပါတယ်ရှင်၊ မောင့်ကိုလဲ ကျေးဇူးတင်မြိုပါတယ်ရှင်၊ လွမ်းအခုပိုပြီး မျက်လုံးမြင်ချင်တယ်၊ ဆရာ့အတွက်ပဲ ပိုမြင်ချင်တယ်၊ မျက်လုံးမြင်မှလေး ဆရာ့ကိုအတိုးချုပြီး ပြုစုရည်းမယ်”

“လွမ်း..”

“မန်ကဖြန်ဆို လွမ်းမျက်လုံး စ ကုရတော့မယ်နော်”

“ဟုတ်ပါတယ်လွမ်းရယ်”

“နောက်တစ်လကြားရင် လွမ်း..လွမ်း..ကောင်းကောင်း ပြန်မြင်ရပြီနော်..ဆရာ”

“မြင်ရမှာပေါ့လွမ်းရယ်၊ လွမ်းမြင်ရတော့မှာပေါ့”

လွမ်းက ချင်ချင်ဖြူးမြှူးနှင့် သူ့အား ကလေးငယ်ပမာ ပွေ့ဖက်ရှာသည်။

“လွမ်းဝမ်းသာလိုက်တာဆရာရယ်၊ ဆရာကော ဝမ်းမသာဘူးလား..ဟင်”

သူက မျော်လင်ချက်ဖြင့် တောက်ပဝင်ကြည်နေသည်။ လွမ်း၏ မျက်နှာလေးကို ယူကျံးမရကြည်၍ရင်းအသံကိုထိန်း၍ဖြေရသည်။

“ဝမ်းသာတာပေါ့၊ လွမ်းရယ်၊ လွမ်းအတွက် ဆရာဝမ်းသာတာပေါ့”

မှန်သည်။ လွမ်းအတွက်၊ သူ့အတွက်တော့မူ မဟုတ်။

ဤစကားအဓိပ္ပါယ်ကို လွမ်းသိမည်မဟုတ်သကဲ့သို့၊ သူ့မျက်လုံးများမှ စီးကျနေသော မျက်ရည်တိုကိုလည်း လွမ်းမမြင်း။

လွမ်းကို တွဲခေါ်လျက် ခေါ်ဆောင်လာခဲ့စဉ် သူကပြောနေကျစကားကိုပင် ဆိုရသည်။

“နက်ဖြန်ကစလို့ တစ်လကျော်ရင် လွမ်းမျက်လုံးတွေ ပြန်မြင်ရတော့မယ်၊ ဒီအခါမှာ အမှာင်ဖုံးတဲ့ လောကပဟော်ဟာလဲ ပျက်လွင်၊ သွားပါလိမ့်မယ်၊ ဒါကြောင်းမို့လို့လဲ ဆရာခဏာခဏပြောခဲ့တယ်မဟုတ်လား..အမှာင်ဟာ တဒက်၊ အလင်းဟာ နိုယာမလို့ လွမ်းရဲ့”

(၆)

လွမ်းကို ပစ္စည်းစုံသော ဆေးရုံကြီးမြှင့်ပင် ခွဲစိတ်ရသည်။

ကျော်ရာ ကျင်လည်သည်မို့ ခွဲစိတ်မှုမှာ သူ့အတွက် အထူးခက်ခဲ့လှသည်တော့ မဟုတ်၊ သို့၊ ရာတွင် သိမ်မွေ့သော ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်၍ တတ်နိုင်သူ့ ချွတ်ယွင်းမှုမရှိအောင် ဂရုစိက်ရသည်။

မခွဲစိတ်မိက ဒေါက်တာမင်းညီမှာ စိတ်လျပ်ရှားမှု ရှိသော်လည်း နောက်ဆုံးအချိန်မြှို့မှ ပင်ကိုသမာဓိနှင့် တည်ဥက္ကမှုများက ဝင်နေသည်။

မေ့ဆေးကြောင်း၊ သတိလစ်နေသော လွမ်းမှာ သူ့အတွက် ဆရာဝန်ကို အသက်ပုံအပ်ထားသော လူနာတစ်ဦး အဖြစ်သာ မြင်သည်။ ဤအမြင်သာ သူ့ရင်္ခု ထာဝစ်ရှိလျှင် ကောင်းလေစွာကား..။

အားလုံးပြီးစီး၍ မျက်လုံးကိုဆေးထည့်ပေးပြီးနောက် အပြင်၌စိုးရိမ်တကြီး စောင့်နောက်သူ နေစိုးတို့၊ အသုံးကောင်း ထွက်ပြောရသည်။

“ဆရာ၊ ကျေးဇူးကြီးပါတယ” ဟုနေစိုးက လိုက်လိုက်လဲလဲဆိုသည်။ လယ်လယ်ကမူ စကားမဆိုနိုင်၊ ဝမ်းသာမှ မျက်ရည်တို့လည်စို့နေ၏။

“ကျွန်တော့တာဝန်ရဲ့ အခိုကအပိုင်း တစ်ပိုင်းတော့ပြီးပြီပေါ့လေ၊ ဒီအထိ ပိုင်းဝန်းကျည်းကြတဲ့ ကိုနေစိုးတို့ကို ကျွန်တော်ကလဲ ပြန်ကျေးဇူးတင်ရှိုးမယ်၊ ဒါပေမယ့် ကျွန်တော်တို့ လုပ်ငန်း မဆုံးသေးဘူး”

ဒေါက်တာမင်းညီက လေးနက်စွာ သတိပေးသည်။

တဇ္ဇာသိုလ် ဘုန်းနှင့်

လွမ်းကို ဆေးရုံကြီး၌ ရက်သတ္တတစ်ပတ် ထားသည်။ ခွဲစိတ်မှုဒဏ်မှ ကောင်းကောင်း နာလန်ထချိန်တွင် ဒေါက်တာက အိမ်သို့ပြန်လည်ခေါ်ယူခဲ့သည်။ အိမ်မှာဆိုတော့ သူကိုယ်တိုင် ကိုယ်ဖိရင်ဖိပြုရသည်။ လွမ်းဖွယ်အိမ်မက်ဆုံးခန်းပိုင်း၌ သူက လွမ်းအနားမှတတ်နိုင်လျှင် တစ်ဖဝါးမှမဆွာလို့။ လွမ်းကလည်းသူ့ကို အနီး၌ ထာဝစဉ်ရှိနေစေလို့သည်။

အပြင်လောကမြေပြင်၌ ပင်ပို့တို့သည်လည်းကောင်း၊ ပင်အို့တို့သည်လည်းကောင်း၊ အိမ်းရောင်တို့ ရင့်မောင်း၍ ဟောင်းရွက်ဝါတို့ တစ်စစ် ပျောက်ပျော်လွင့်ကုန်လေပြီ။

ရည်လျားသော နွေ့၏နောက်ပိုင်းညများမှာ အထူးဆိတ်ပြုမြတ်သာယာလှသည်။ သာယာသောညာများသည် နွေ့နှင့်တေးတို့ သို့ဆိုသူ ဥပုံးကို ပြုလေသည်။ လွမ်းဖွယ်လည်းရှုံးလှုံးရှုံးလှုံးရှုံး၏။

တိမ်ရိပ်မှုန်သော ညကာလများတွင် လွမ်းနှင့်သူက ခြုံတို့ လည်ချင်းတဲ့မှု လျောက်ကြသည်။ ဥပုံနှင့်ပြုပြု၍ ချုပ်တေးတွေလည်း သိရသည်။ ရှေ့ပြေးမိုးနှင့်ကို သယ်ယူလာသော မှတ်သုန်းဦးနှင့်အတူ အသည်းနလုံး၏ မဆုံးနိုင်သော တိုးတိုးစကားတွေကိုလည်း ဆိုကြရသည်။

မျှော်လင့်ချက်ရှေ့မှ ကြိုးပြေး၍ အနာဂတ်အရေးအတွက် စိတ်ကူးယဉ်ယဉ်နှင့် မသိရှာသူ လွမ်းခများ ရွှေ့လေသည်နည်းတူ ဒေါက်တာမင်းညီအားလည်း အဘိဓမ္မာ လက်ာဆန်သော လွမ်းရိပ်လွမ်းသည်။ တည်ပြုမှန်၏ မချိပြုးကို မှုးကွွယ်နိုင်ခဲ့သည်။

တစ်နည်းဆိုသော ဒေါက်တာမင်းညီအတွက် ချုစ်သူနှင့် တဒဂံနေရစေ၊ ထိုတဒဂံသည်ပင် တစ်ဘဝဟု မှတ်ယုံနေရ၏။

လွမ်း၏မျက်လုံးထက်မှ ဆေးပတ်တိုးများကို အချိန်ပိုင်းအလိုက် တစ်လွှာချင်း ခွာရသည်။ ဤအခါများတွင်မှ ဒေါက်တာသည်သူ့အသည်းပြင် တစ်လွှာချင်းခွာပစ်ရသည်၍ ဝမ်းသာလျက်က ဝမ်းနည်းပြန်သည်။

အခြား ဖျော်ဖြေများကို ပျင်းရိုးပြုးငွေ့လာသောအခါ လွမ်းကို ဒေါက်တာက ဝတ္ထုများဖတ်ပြ၍ အပျင်းပြေစေရသည်။ ကြည့်ဖွယ် စိတ်ကူးယဉ်ဝတ္ထုများကို သုကဖတ်ပေးသော်လည်း လွမ်းကမကြိုက်၊ လွမ်းသည် သူ့နာမည်နှင့်လိုက်အောင် အလွမ်းဝတ္ထုများကိုသာကြိုက်သည်။

ဒေါက်တာ ဟဲယားထရီး၏ ဒဲ ဆံပင်ရုက္ခား ဒေါ် ပုံပြင်ကိုဖတ်ပြသည်။ ငုက်ဆိုးမို့ကျိုးစာမိသဖြင့် ဆံကေလုံး ဦးသျောင်တက်တက်ပြောင်ရသည်ကို မိဖုရားတစ်ပါး၏ ကမ္မာကျော်စောင်လမ်းဖြစ်သည်။ ရွှေ့ကိုတစ်ရွှေ့ကို ပြောင်းရှုံးရှုံး၍ အောင်ရောင်ဆံပင်တစ်ပင်သည် ကျော်ရ၏။ ပင်ယံဝ ရွှေ့ကုန်လျှင် နှစ်းခွင်လုံးထိပ်တင်၏ သိဂီကေမျှင်လည်း တစ်ပင်မျှ ကျုန်လေတော့မည် မဟုတ်။

ကြော်ဖွယ် ဤအတ်လမ်းနှင့် မဆီမဆိုင်စွာ လွမ်းကရယ်သည်။ ထို့နောက်မေးသည်။

“ဆရာအပြင်က သစ်ပင်တွေမှာ ရွှေ့ကိုတွေ ကုန်လုပြီလား”

“ကုန်လုပြီလွမ်းရယ်၊ ဘာပြုလိုလဲ”

“ရွှေ့ကိုကုန်ရင် လွမ်းမျက်လုံးပေါ်က ဆေးပတ်တိုးတွေလည်း ကုန်တော့ လွမ်းမျက်လုံး ပြန်မြင်ရတော့မှာ မဟုတ်လား”

လွမ်းကဆက်၍ရယ်သည်။

မင်းလှရားကျော်ထင်၏ စန္တကိန္တရိုပို့ကို ဖတ်ပြလျှင်မှ လွမ်းသည် ပြုမြတ်ပြုလေး နားထောင်နေတတ်သည်။

“မန္တန္တဒီ၊ စံရာပြီဟု၊ ရေသီတာကြည်ပြာညီခြည်ပြင်း၊ ခိုရည်မမောင်၊ ဟိုသည်တောင်မှ၊ အမြောင့်နီးသွယ်၊ မိုးခါရွယ်လျက်၊ မောင်မယ်နှမ၊ သက်ခဲ့ကြ၍ မြေအရောင်လင်း၊ မြေသန့်ရှင်းဝယ်၊ ပျုံသင်းကြိုင်ပျ၊ ဖူးခေါင်လွှုံး၊ မောင်ကကမ်းတုံး၊ မယ်လှမ်းတုံ့နှင့်၊ ပန်းငံပန်းဝတ်၊ ပန်းတမွတ်ကို၊ နှစ်းလွှတ်စံရွှေ၊ သန့်သန့်ခြေ၍”

ဤစာပန်းချို့ကို လွမ်းက အလွှတ်ရနေသည်။

“ချုစ်ရည်မပြယ်၊ ခွေ့သည်မယ်နှင့်၊ ကြည့်ဖွယ်မယ်မရဲ့၊ လည်ဝယ်ဆွဲ၍ မခွဲဘူးပါ၊ သည်တစ်ခါဝယ်၊ သောင်သာစံစသေးလွှာလွှာ၍ ကွဲရတော့မည်”

ဤစာပို့ဒောက်လျှင်မှ လွမ်းကသူ့လက်ကိုလှပ်၍ ရပ်ခိုင်းတတ်သည်။ လွမ်းက အလွမ်းကြိုးပေမယ်၊ ဤမျှအလွမ်းကိုမှ သည်းမခံနိုင်။

ဤသို့လျှင် ရက်တွေကုန်ခဲ့သည်။ အလွှာလွှာနှင့်၊ လွမ်း၏မျက်လုံးထက်မှ ဆေးပတ်တိုးများလည်း ကွာခဲ့၏။

နောက်ဆုံးလွှာကို ခွာရမည်ရက်မတိုင်မှု တစ်ညွှား ဒေါက်တာသည် လွမ်းကို စောစေအိပ်နားစေသည်။ မိမိမှာမှ ခြုံဆင်း၍ ညကိုမအပိုပဲ ကုန်လွှာန်ပစ်ရသည်။

တဇ္ဇာနိုင် ဘုန်းနှင့်

မှန်ဝါးသောလရောင်၌ မြန်မာကုလ္ပိပိုင်ယံဝယ် ကြွေလဲဆဲ နောက်ဆုံးကျွန် ဈေးချောက်ဝါကို မြင်ရ၏။
ပုံပြင်မှာလုံး နောက်ဆုံးရွက်ကြွေချောက်နှင့်အတူ မျက်ရည်ကျေသာက်ရသူမှာ မိမိသာလျင်တကား။

လွမ်း၏ ဆေးပတ်တိုးနောက်ဆုံးလွှာကို နံနက်စောစော၌ ကြိုက်တင်စီစဉ်ထားသည်။ အတိုင်း ဆရာမလေးတစ်ဦးက လာခွာပေးသည်။

လွှဲ(၆) ဦးရှိသောအခန်းမှာ အပ်ကျသံကြားလောက်အောင်ပင် ဤမိသက်နော၏။

နောက်ဆုံးသည်လည်းကောင်း၊ လယ်လယ်သည်လည်းကောင်း၊ ဒေါ်ကြင်သည်လည်းကောင်း အသက်ကိုမရှုမြိမ်ဘဲ ပတ်တိုးကို တဖြည့်ဖြည့်ဖြေနေသည်။ ဆရာမလေး၏ လက်များကိုသာ ငေးစိုက်ကြည့်နေကြသည်။

မိန်စိုင်းမျှအချိန်သည် အတိုင်းမသိ ရည်လျားသည် ထင်ကြရ၏။

မလွမ်းမကမ်းမှ ဒေါက်တာမင်းညီကြလည်း မတုန်မလျှပ်ရပ်နေသည်။ လူမှာမတုန်လျှပ်သော်လည်း သူရင်္မားလိုင်းဘောင်ဘင်ခတ်နော၏။ ပတ်တိုးဆုံးခါနီးမှ အသံကိုထိန်း၍ သတိပေးရသည်။

“လွမ်းမျက်လုံးကို ချက်ချင်းမဖွင့်နဲ့နော်၊ ပိတ်ထားဦးဦး၊ ဆရာက ဖွင့်ဆိုမှုဖွင့် ကြားလား”

“လွမ်းကြားတယ်ဆရာ”

ပတ်တိုးဆုံးသွားသည်၊ တုန်တုန်ယင်ယင်နှင့် လွမ်းသည် မျက်လုံးကိုပိတ်လျက်ရပ်နော၏။ ခဏ္ဍာင်မူ လွမ်းမှာ မိမိ၏ရင်နှလုံးအခုန်ရပ်သွားသည် ထင်မိ၏။

ထာဝစဉ် မောင်မည်းနေခဲ့သော လွမ်းအာရုံး၌ မျက်ခွံကိုခွင့်း၍ ဝင်လာသောနှစ်ဝါဝါ ရောင်ခြည်များကို မြင်ရသည်။

“လွမ်းမျက်လုံးဖွင့်တော့၊ ဖြည့်ဖြည့်လေးဖွင့်၊ တအားမဖွင့်နဲ့ဦးနော်”

လွမ်းက မျက်လုံးကို ဖြည့်ဖြည့်ဖွင့်နှင့်ကြည့်သည်။ စူးရှကျိမ်းစပ်သော ဝေဒနာကို ခံစားရ၍ မျက်လုံးကို ပြန်ပိတ်မိ၏။ ဖြူနှစ်မ်းဝါရောင်မျိုး၊ အဖြာဖြာတို့သည် ကြယ်ရောင်လျှပ်ရောင်ပမာ လွမ်း၏မျက်လုံးများတွင် ပေါ်ထင်လာ၏။ ခေါင်းမှာလည်း အနည်းငယ်မူးရှိလာသည်။ သို့သော် ခဏ္ဍာင်ပင် အားလုံးရှင်းလင်းသွားသည်။

လွမ်းက မျက်လုံးကို အသာဖွင့်သည်။ ဤအကြိမ်တွင်မူ ဖြူစင်ကြည့်လင်သော လင်းရောင်ခြည်ကို မြင်ရ၏။

လွမ်း၏ ပါးပိုင်လေး ဟ သွားသည်။ လက်ကလေးများကလည်း ရင်ဘတ်ပေါ်ရောက်သွားသည်။

အလင်းရောင်...ဤရှည်လျားသော ရက်များအတွင်း ကင်းခဲ့ရသည်။ အလင်းရောင်။ ဤရှည်လျားသော ရက်များအတွင်းတမ်းတခဲ့ရသည်။ အလင်းရောင်။

လွမ်းသည် ကိုယ်ကိုယ်ကို မယုံမြို့။ ရှေ့မှ အရိပ်ပမာ မှန်ဝါးဝါးအားကိုသာ ကြောင်ကြောင် နိုက်ကြည့်နေမြိမ်သည်။

ခဏ္ဍာင်းမှာပင် အတိုင်းမသိသော ဝမ်းမောက်မှုပိုင်တိက လွမ်းတစ်ကိုယ်လုံးကို လွမ်းခြိုလိုက်သည်။

လွမ်းသည် ဝမ်းသာလွန်း၍ပြီးသည်။ သို့သော်...လေမွန်းသုပမာ အသက်ရှားကျေပ်၍ပြီးမရ။ နောက်တစ်ခဏအကြော် ကျပ်တည်းမှုများ ပွင့်ထွက်သွားကာ ပေါက်ကွဲသည်။ အလား လွမ်းက ဝမ်းသာအားရ အောင်သည်။

“လွမ်းမြင်ပြီးဆရာ၊ လွမ်းမြင်ရပြီး၊ အို...လွမ်း...လွမ်း...လွမ်းမြင်ရပြီး”

ကျောက်ရှုပ်လို့ ဤမြိမ်နေရာမှ လယ်လယ်က သူရင်္မားအစ်မထံ ပြေးဖက်မည်ပြုရာ သတိကောင်းသော နောက်ဆွဲထားရသေးသည်။

“ဆရာ...ဆရာကောဟင်”

“ဆရာ ဒီမှာပါလွမ်း၊ ရှေ့မတိုးနဲ့နော်၊ နေရာတွင် ရပ်နေကြားလား လွမ်း”

ဒေါက်တာမင်းညီက လွမ်းထံမှ ဆယ်ပေအကွား၌ ရပ်နော၏။ ပြင်းထန်သော စိတ်ထိခိုက်မူးကြောင်း ဒေါက်တာ၏မျက်နှာမှာ အိုမင်းကျေနေသည်။

လွမ်းက ဒေါက်တာကို မသဲမကွဲမြင်ရသည်။ လွမ်း၏ မျက်လုံးများမှာအဝေးအနီး ချိန်သားမကိုက်ရသေးသော ကင်မရာကဲ့သို့ ငါးပေကျော်မှ အရာဝတ္ထာများကို ပို့သော မမြင်နိုင်သေး။ ဤသည်ကို ဒေါက်တာသိသည်။ သို့ပြင် လွမ်းကို ရှေ့မတိုးစေလို့ တိုး၍လျှော်းမြဖွစ်။

“ဆရာ..ဆရာကို လွမ်းကောင်းကောင်း မမြင်ရဘူး၊ ဆရာကို လွမ်းမြင်ချင်တယ်”

လွမ်းက ပြောပြောဆိုဆို ရှေ့ကိုတိုးသဖြင့် သူက ထိတ်လန့်တကြား တားမြစ်သည်။

“လွမ်း..ရှေ့မတိုးနဲ့လေ၊ ဆရာကို မြင်ရမှာပေါ့၊ နောက်တော့ မြင်ရမှာပေါ့”

ဘေးမှ မြင်တွေ့ရသူများအဖို့မှ သူတို့နှစ်ဦး၏ အဖြစ်မှာ ရင်ကွဲဖွေ့ယ် ဖြစ်သည်။

တစ်ဦးက ရှေ့တိုးသည်။ တစ်ဦးက နောက်ဆုတ်ရင်းလည်း နှုတ်မှတားရှာသည်။

“လွမ်း ရှေ့မတိုးနဲ့၊ လွမ်းမျက်လုံးတွေ ပြန်ပျက်သွားလိမ့်မယ်”

လွမ်းက မရပ်၊ သူ့အသံက ကရုဏာဒေါသ ရောလာသည်။

“လွမ်း၊ ဆရာ..စကား နားမထောင်တော့ဘူးလား၊ လွမ်းနေရာမှာ ရပ်နေစမ်းပါ”

ဤသို့ဆိုပြန်တော့ လွမ်းသည် ရပ်သွားသည်။ မျှော်လင်ချက်နှင့် ဝင်းကြည့်နေသော မျက်နှာလေးမှာလည်း ချက်ချင်း ညီးကျသွား၏။

ဒေါက်တာ၏ နဖူးဦးလည်း ချေးများစို့ နေသည်။ ဖို့လို့က်နေသော ရင်ကြောင်း၊ သူ့အတွက် စိတ်ကိုမည်မျှ ချုပ်တီးထားရှုနှင့် သိသာနေ၏။ မျက်လုံးများမှ စီးကျနေသော မျက်ရည်များကိုမှ သူ့ဘာသာ သတိပြုမိဟန်မတူ။

“လွမ်း ဆရာပြောတာကို သေသေ ချာချာ နားထောင်၊ အခု လွမ်းမျက်လုံးတွေဟာ ငါးပေထက်ကျော်ရင် ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်သေးဘူး၊ မြင်နိုင်တာတွေကိုလဲ ဘာကိုမှ စူးစူးစို့က်စို့က် မကြည့်ရသေးဘူး၊ ခွဲစိတ်ထားရတဲ့ လွမ်းမျက်လုံးတွေဟာ စူးစို့က်မှုဒ်ကို မခံနိုင်သေးဘူး၊ ဆရာပြောတာ နားလည်လား”

လွမ်းက တွေတွေလေး ငိုင်နေသည်။ ခဏကြာမှ လေးပင်စွာပြော၏။

“ဆရာပြောတာကို လွမ်း နားထောင်နေပါတယ်”

“ဆရာ လွမ်းအနားကပ်ရင် လွမ်း ဆရာ..စကားနားမထောင်တော့ပဲ မျက်လုံးကိုအားပြုပြီး ပင်ပန်းအောင် အသုံးပြုလိမ့်မယ်၊ ဒါကို ဆရာခွင့်မပြနိုင်ဘူး၊ ပြီးတော့ လွမ်းမျက်လုံးတွေဟာ အလင်းရောင်ကို ကြာကြာရင်ဆိုင်ဖို့ မဖြစ်သေးဘူး”

ဒေါက်တာသည် ဆရာမဘက် လှည်းလိုက်သည်။

“ဆရာမ..အချိန်စွဲပြီး၊ လွမ်းမျက်လုံးကို ပတ်တီးသစ် ပြန်စည်းပေးပါ”

ဆရာမလေးက ဒေါက်တာအား တစ်ချက်ပြန်ကြည့်သည်။ နောက် ဘာမျှ မပြောတော့ဘဲ အမိန့်ကိုနာခံသည်။

လွမ်း မျက်လုံးထက် ပတ်တီးထပ်စည်းကာမှ သူက လွမ်းနားကပ်၍ ပခုံးလေးကို ယုယွာကိုင်ကာ ချော့မော့သည်။

“ဘာပဲဖြစ်ဖြစ် လွမ်းမျက်လုံး ပြန်မြင်ရပါဖြေကွယ်၊ ဒါပေမယ့် ဒီနေ့တော့ အနားယူစစ်းပါ၊ လွမ်းမျက်လုံးကိုလဲ အနားပေးပါ၊ လွမ်းစိတ်ကိုလဲ အနားပေးပါ၊ ကိုယ်ကိုလဲ အနားပေးပါ၊ လွမ်းဟာ ဒီထက်ကြာတဲ့ အချိန်တွေကိုတောင်သည်းညည်းခဲ့ စောင့်စုံနိုင်ခဲ့သေးတာ၊ အခုစောင့်ရုံမှာက ခဏလေးပါ၊ နက်ပြန်ဆိုရင်လေ လွမ်းသဘောရှိ၊ ဆရာ အကုန်ခွင့်ဖြေမယ်၊ ကဲ...ဆရာမ လွမ်းနားပါစေ၊ ဒေါ်ကြောင့်နဲ့ လယ်လယ်လဲ ဆရာမကို ကူကြပါ”

လွမ်းက ဓာတ္တမှ မကျော်နပ်ဟန်ပြသည်။ သို့ရာတွင် သူ့စကားများက ယုတ္တိရှိနေသဖြင့် ဘာမျှမပြောတော့၊ ဆရာမ၊ လယ်လယ်၊ ဒေါ်ကြောင့်တို့နှင့်အတူ အပေါ်ထပ်သို့၊ တက်လိုက်ပါသွားသည်။

လွမ်းတို့၊ ပျောက်ကွယ်သွားလျှင် ဒေါက်တာသည် နေစိုးဘက်သို့ လှည်းလိုက်၍ “ကဲ..ကိုနေစိုး ကျွန်းတော့ အခန်းတဲ့လိုက်ခဲ့ပါ၊ အရေးကြီးတာတွေ ပြောစရာရှိလို့” ဟုခေါ်ငွောင်းရှော ဆောင်ထွက်သွားသည်။

အခန်းတွင်း ရောက်သောအခါ ဒေါက်တာသည် တင်းထားသမျှ လျှော့ပစ်လိုက်ဟန် ခုတင်ပေါ်၍ အရှုပ်ကြီးပြတ်ထိုင်ချေသည်။

ကုလားထိုင်တစ်လုံးတွင် အသာဝင်ထိုင်ရင်း နေစိုးက အခန်းကို အကေခတ်ကြည့်မိ၏။

အခန်းတွင်း၌ ပစ္စည်းအချို့မှာ ခရီးထွက်တော့မည့်ဟန် ထုပ်ပိုးပြင်ဆင်ပြီးလျက် ရှိနေသည်။

“ဆရာ ဘယ်သွားမလိုလဲ”

သူက လက်ဝါးပြင်ထက် မျက်နှာအပ်ကာ ခေါင်းငံးထားရာမှ နေစိုးကို မော့ကြည့်သည်။

သူ့အသွင်က သိသံသာသာ ပင်ပန်းနှစ်းနှယ်နေသည်။

“တနောကိုပေါ့များ၊ ဘယ်ကိုဆိုတာတော့ ကျွန်းတော် မဆုံးဖြတ်ရသေးဘူး၊ ဒီမှာ ကျွန်းတော်ဆက်နေလို့ မဖြစ်တော့ဘူး”

“အို..ဘယ်ဟုတ်မလဲဆရာ၊ သွားချင်းသွားရင် ကျွန်းတော်တို့သာ သွားရမှာပေါ့”

သူက ခေါင်းခါသည်။

“ကျွန်းတော့ကို ဒီအိမ်ရှင်ဆိုတာနဲ့ ခင်ဗျားတို့ပေါ် ကျေးဇူးရှိတဲ့လူဆိုတာ မေ့ပစ်လိုက်စမ်းပါ၊ ကျွန်းတော်ဟာ လူနာတစ်ဦးကို ကုသနေခဲ့ ဆရာဝန်တစ်ဦးသာ ဖြစ်တယ်”

“ဒါပေမယ့် ဆရာ..”

တ္ထာနီလ် ဘုန်းနှင့်

“ကိုနေစိုး ဘာပြောမယ်ဆိုတာ ကျွန်တော်သိတယ် । တာဝန်သိတတ် । ယောက်ကျားတစ်ဦး အနေနဲ့ ခင်ဗျားရင်ထဲ ဘယ်လိုဖြစ်နေမယ်ဆိုတာလဲ ကျွန်တော်နားလည်တယ် । ဒါပေမယ့် အစကန်ဦးက ခင်ဗျားနဲ့ ကျွန်တော် ဆွေးနွေး သဘောတူခဲ့တာတွေလဲ သတိရပါဘူး”

နေစိုးလည်း ငိုင်သွားရှုံးသည်။

“စင်စစ်တော့ ကျွန်တော်ဟာ ဒီဇာတ်တစ်ခုလုံးကို စခဲ့တဲ့ ဇာတ်ဆရာပဲ । ဒီတော့ ကျွန်တော့ ဇာတ်ကို ကျွန်တော်ဆုံးအောင် ခင်းပါရစေ”

“မှန်ပါတယ်ဆရာ । ဒါပေမယ့် ဆရာဟာ တာဝန်ရှိတာထက်ပိုပြီး အနေနာခံရတယ် । ဒါဟာ ကျွန်တော်တို့ဘက်က မတရား အခွင့်အရေးယူလွန်းရာ ကျေနေတယ်”

“ဒီလို့မဟုတ်ပါဘူး ကိုနေစိုး । ခင်ဗျားတို့အားလုံးဟာ လွမ်းရဲ့ ကောင်းကျိုးအတွက် တာဝန်ယူနေကြရတာပဲ မဟုတ်လား”

“မှန်ပါတယ် လွမ်းရဲ့ ကောင်းကျိုးအတွက် ကျွန်တော်တို့ တာဝန်ယူနေကြရတယ် । အဲဒီတာဝန်ယူမှုဟာ ဆရာ့အတွက် ဆိုးကျိုးသာက်ရောက်လာရတာတော့ ကျွန်တော် လက်မခံနိုင်ဘူး”

“ကျွန်တော့ အတွက် ဆိုးကျိုးတွေ မရောက်လာသေးပါဘူးကိုနေစိုးရယ် । မရောက်လာပါစေနဲ့လို့လဲ ကျွန်တော် ဆုတောင်းတယ်”

သူကနေရာမှတျ၍ ပြတင်းဝို့ရပ်သည်။ မှန်ပါ၏။ ဆိုးကျိုးတို့ မရောက်လာပါစေနှင့်။

နေစိုးက သူ့နားထသွား၍ “ဆရာ” ဟုခေါ်သည်။ သူက လူည်းကြည်း၏။

“မမလွမ်းလဲ မျက်လုံးပြန်မြင်ပြီဆရာ । ဆရာ့တာဝန်လဲကျေပါပြီ । မမလွမ်းအနေနဲ့ ခွင့်လဲလွတ်နိုင်ကောင်းပါပြီ । ကျွန်တော်တို့ အမှန်ကို ဖွင့်ပြောလိုက်ကြပါရို့”

သူက ခေါင်းကို လေးပင်စွာခါ၏။ ဆရာဝန်နှင့် စိတ်ပညာရှင်တို့သာ နားလည်သော ပြဿနာတစ်ရပ်ကို နေစိုးအား မည်သို့ နားလည်အောင် ရှင်းပြရပါမည်နည်း။

“မဖြစ်ပါဘူး ကိုနေစိုး । မဖြစ်ပါဘူး । ဖြစ်နိုင်ရင် ဒီထိအောင် အချိန်တွေ ကျွန်တော်မှောင်းခဲ့ပါဘူး”

“ဘာလို့ မဖြစ်နိုင်ရမှုလဲ ဆရာ”

သူက သက်ပြင်းရှိက်သည်။

“ဒါကိုပဲ ဒီနေ့ ခင်ဗျားကို ရှင်းပြမလို့ । လွမ်း ခံစားနေရတဲ့ စိတ္တနဲ့ ယဉ်တဲ့ အမှန်းကို ကျွန်တော် အကြမ်းဖျင်းပြောခဲ့ပြီးပြီ । အသေးစိတ် အခု ကျွန်တော် ပြောပြပါမယ်”

သူက ဓာတ္တစ်ဦးစားသည်။ ကိုယ်တိုင်မှာ စိတ်ပညာ ပါမောက္ဗာမဟုတ်၍ ရှင်းရမည်မှာ မလွယ်လှုံး

“စိတ္တနဲ့ ယဉ်တဲ့ အမှန်းလို့ ဓာတ္တစ်ဦးစားပါပဲမယ် ဒီအမှန်းမှာ စိုးရိမ်မှု ကြောက်လန့်မှုတွေလဲ ရောယူက် ပုံးလွမ်းနေတယ် । လူမှန်ရင်တော့ သာမန်အမှန်းတွေ စိုးရိမ်မှုတွေ ကြောက်လန့်မှုတွေဟာ ရှိတာပေါ့ । ဒါပေမယ့်အဲဒီ သာမန်စိတ် စေတသိတ်သောတွေနဲ့ အခု ကျွန်တော် ပြောနေတာနဲ့က မတူဘူး”

“ဘယ်လို့ မတူတာလဲ ဆရာ”

“မတူတာတွေ သရပ်ခွဲပြရရင် ကျေမ်းတစ်ဖွဲ့ရသလို ဖြစ်နေမယ် । အတိချိပ်ကတော့ သာမန်ချုစ်ခြင်း မှန်းခြင်း စိုးရိမ်ခြင်း ကြောက်လန့်ခြင်းတွေဟာ ယောက်ချားပြီး အသိုက်ပညာ စိုးရိမ်ခြင်းတွေတွေ အမှန်းအမြှောက်တစ်ခုလို့ သူ့နည်းနဲ့ သူရှိတယ်။ ဒါကြောင့်လဲ ဆိုင်ကိုအနားလစ်စစ်ခေါ်တဲ့ ခွဲခြင်းစိတ်ဖြာ ကုသရေး စိတ်ပညာတို့ । ဆိုင်ခယားထရီ (အျေပခဲ့အေမပ) ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆေးပညာတို့ဟာ ဒီကမ္မာမှာ ရှိနေ ဂုဏ်ပဲ”

“ကျွန်တော်လဲ ဒီအကြောင်းတွေကို စာအပ်ထဲမှာ ဖတ်ဖွဲးပါတယ်။ ဒါပေမယ့် မမလွမ်းရဲ့ စိတ်ဝေဒနာဟာ ဒီလောက်ပဲ ပြင်းထန်ပါတယ် । သူခံစားကြိုတွေခဲ့ရတဲ့ ဒ်ကိုလဲ ကြည်ဦးလေ । ပြီးတော့ တစ်နေ့က ကျွန်တော်စမ်းသပ်ကြည်းပြီးပြီ । ကျွန်တော်ဟာ မောင်မောင်လွင်ပဲဆိုတာ အရိပ်အမြှောက်ပြောရှုရှိသေးတယ် လွမ်းဟာ သတိလက်လွတ်ပြီး ကယောင်ချောက်ချားဖြစ်သွားလို့ ကျွန်တော် ကျိုစားတာပါဆို ပြန်လှည်းစားခဲ့ရတယ် । ဒါတောင် ပြောသေးတယ် ကျွန်တော်ဟာ မောင်မောင်လွင်ဆိုရင် ပြန်မြင်လာတဲ့ သူကမျက်လုံးတွေကို ဖောက်ပဲစိုးရိမ်မှုတဲ့”

နေစိုးက အကြံရကျပ်ဟန် ခေါင်းချုံ “ဒါဖြင့် ကျွန်တော်တို့ အခု ဘာလုပ်ကြမဲ့” ဟုမေးသည်။

နေစိုး၏ အမေးကို ဒေါက်တာမင်းညီးက

“လောလောဆယ်တော့၊ လွမ်းဟာ ကျွန်တော့ကို တွေ့လို့မဖြစ်ဘူး၊ မျက်လုံးပြန်မြင်စ ဝမ်းသာနေတဲ့ လွမ်းဟာ မျက်လုံးဒဏ်ရာရာ ထိတ်လန်းကြောကွဲနေတဲ့ လွမ်းနဲ့ စိတ်တုန်လှပ် မြှုပ်မသက်ဖြစ်နေရာမှာတော့ အတူတူပဲ၊ ဒီအခြေအနေမှာ စိတ်ထိခိုက်စရာ ထပ်ကြံရရင် ဖြစ်ချင်တာ ဖြစ်သွားနိုင်တယ်၊ ဒီတော့ ကျွန်တော် ရောင်နေရမယ်၊ ရောင်နေတယ်ဆိုပေမယ်၊ မောင်မောင်လွှင် အဖြစ်နဲ့တော့ လာတွေ့ပါဉိုးမယ်လေ၊ လွမ်းဟာ မျက်လုံးမြင်ပေမယ်၊ ဆက်လက်ကုသပြုစုစရာ ရှိသေးတာမို့၊ ဆရာမကို ထားခဲ့မယ်၊ ဒီအိမ်မှာပဲ ဆက်နေပါဉိုး”

“ဆရာ ဘယ်သွားလလို့ လွမ်းမေးတော့၊ ကျွန်တော် ဘယ်လို့ဖြေရမလဲ”

“ပထမတော့ အရေးကြီးတဲ့ တာဝန်တစ်ရပ်ကြောင်း မွန်လေး ဆေးရုံကြီးကို ခဏသွားတယ်ပြောပါ၊ လွမ်းသက်သာ လာတဲ့ အခါမှာတော့ ဟောဒီစာပေးပါ၊ ခင်ဗျားလဲ ဖတ်ကြည့်နိုင်ပါတယ်၊ ကျွန်တော့မှာ မပြတ်စဲသေးတဲ့ ကွဲကွာနေသူ သားကြီးမယားကြီးရှိတယ်လို့၊ ရေးထားတယ်”

သူက စားပွဲပေါ်မှ စာအိတ်တစ်အိတ်ကိုယျှော် နေစိုးလက်ခြားအပ်၏။ စာအိတ်နှင့်အတူ ဓာတ်ပုံကြီးတစ်ပုံကိုလည်း ပေးသည်။

“လွမ်း မျက်လုံးမြင်လို့၊ ကျွန်တော့ဓာတ်ပုံတောင် မတွေ့ဘူးဆိုရင် ယုံးဆိုမရှိဘူး၊ ဒါဟာ နိုင်ငံခြားမှာ မပြန်တော့ပဲ နေကျွန်ရစ်တဲ့ ကျွန်တော့မိတ်ဆွေရဲ့ပုံပဲ၊ သူ့ဆီကို လှမ်းခွင့်တောင်းပြီးပြီ၊ ဒါကို ကျွန်တော့ပုံလို့ ပြောပါ”

“မမလွမ်းက ဆေးရုံကြီးသွားပြီး စုံစမ်းတော့ကော ဆရာ”

“ကျွန်တော် ခွင့်ရက်ရှည် ယူထားပါတယ်၊ သက်ဆိုင်ရာတွေကိုလဲ လွမ်းဘယ်လို့မှ စုံစမ်းလို့မရအောင် ကျွန်တော် စိစဉ်ထားခဲ့ပါတယ်”

နေစိုးက သက်ပြင်းရှိက်သည်။

“ဆရာ ကောင်းမယ်ထင်လို့၊ စိစဉ်တာကို ကျွန်တော်မပြင်းသာပါဘူး၊ ဒါပေမယ်၊ ကျွန်တော် စိတ်မချမ်းသာ နိုင်တော့ဘူးဆရာ”

“စိတ်မချမ်းမသာ မဖြစ်ပါနဲ့မှာ၊ စေတနာသာလျှင် ကံဆိုတဲ့စကားကို ကျွန်တော်ယုံးတယ်၊ ကောင်းသော စေတနာပေါ် မှတ်ည်တဲ့ ကောင်းသောကံအလျောက် တစ်နေ့မှာတော့ ကောင်းကျိုးတွေဟာ ရောက်လာရမှာပေါ့၊ အဲဒီနေ့ မတိုင်ခင်မှာတော့ လွမ်းရော ကျွန်တော်ရော ထိုက်သင့်သမျှတော့ စိတ်ဆင်းရဲကြရညီးမယ်”

သူက ညီမြိုင်းသည်။ အပြီးကို ပြီးရင်းဆိုသည်။

နေစိုးက သူ့အား စောင့်ကြည့်သည်။ ယောက်ကျားမျိုး ဟန်ဆောင်ထားသော်လည်း ဒေါက်တာရှင်၌ မည်မျှခံစားနေရွင်းကို နေစိုးရိပ်မိသည်။

သူကသာ အေးချမ်းစွာ ဆက်မှာနေသည်။

“အခုအချိန်အတွင်းမှာ ကျွန်တော်ခွင့်ပြုချက်မရပဲ လွမ်းကို ဘာမှ အမှန်တွေမသိပါစေနဲ့၊ အချိန်တန်တော့ ကြည့်ဆုံးဖြတ်ပေးပါမယ်၊ ဟုတ်ပလား”

နေစိုးက နှုတ်နှင့်မဖြေနိုင်။ ရင်မှာ ဆို့နေသဖြင့် ခေါင်းသာ ညီတံ့ပြုရ၏။

သူက နေစိုး၏လက်ကို ဆပ်ကိုင်လှပ်ယမ်း၍ နှုတ်ဆက်သည်။ ထိုစဉ် ဒေါက်တာ၊ မျက်လုံးများ၌ လျှံနေသော မျက်ရည်မှားကို နေစိုးတွေရှုလေသည်တကား။

ထိုနေ့၊ နေ့လည်၌ ဒေါက်တာအိမ်မှခွာသည်။

လက်ပြန်တံ့ပြုသော ဒေါက်တာအား မတဲ့ပြန်နိုင်ဘဲ လယ်လယ်က နေစိုး၏ရင်ခွင့်တွင် မျက်နှာအပ်၍ ငါးသည်။

အပေါ်ထပ်စက်ခန်းဆောင်တွင် ဘာကိုမျှမသိဘူး လွမ်းတစ်ယောက်မဲ့ စိတ်အေးချမ်းသာ နှစ်နှစ်မြို့ကြံ့မြို့ကြံ့ အိပ်မောကျနေရာ၏။

(၇)

ပေါင်းဆုံးသော် ရယ်ရ၍ ကွဲကွာသော် ငါရ၏။ ဤသည်မှာ ကပ်ကမ္မာ၏ အစမှ ကပ်ကမ္မာ၏ အဆုံးတိုင် မြိုင်မြိုင်လေသာ လူသားတို့အတွက် မရှိနိုင်သော သစ္စာတည်း။

ငါခြင်း၊ ရယ်ခြင်းနှင့် ပေါင်းဆုံးကွဲကွာခြင်းတို့ကို အသိအမှတ်မပြုလေသာ အချိန်သည်သာ မတုန်မလှပ် မှန်ကန်ဖြူမြှုံး ရွှေလျားပြောင်းလဲခဲ့သည်။

လွမ်းထံမှ စွန်းခွာပြီးလာစဉ် ညီရှုက်ဝါ မစင်သေးသည်။ တန်ခိုးကြေား ကဆုန်းဦး။ ယခုမှ မှတ်သုန်မောင် ခရီးကျူးစ သမယမ့်၊ တိမ်ရှိုင်းတို့ကလည်း မှန်လှသည်။ လောကသည်လည်း မိုင်းလှလေသည်တကား။

ဒေါက်တာမင်းညီက မိမိရှေ့ရှိစားပွဲထက်မှ အရက်ဖန်ခွက်ကို မှန်းတီးရုံရှာစွာ ကြည့်နေသည်။ အရက်ကိုမှန်းသည်။ အရက်နှင့် လောကမှ ရောင်ပုန်းရသည်ကိုလည်းရှုက်သည်။ သို့သော် ယခုမှ သီလျက်နှင့် ဝိပါက်ကြမ္မာင်ပြီတည်း။

လွှဲပြတ်သော ရှစ်မိုင်းမှ ဤဟိုတယ်မျိုးကိုဝင်ရန်မှာ ဟိုရှေးအခါက စိတ်ကူးမျှ မထည့်ဘူး။ ယခုမှ ပုံထွေနောက်ပြီ။

လွမ်းကို ရှောင်ခွာထွက်လာစဉ်က မိမိ၏ သံယောစဉ်ကို မိမိဤီးမျှ အလေးအနက် မတွက်မိ၊ ချုစ်ခြင်းဆိုသည်မှာလည်း ကွဲကွာခြင်းနှင့် သရုပ်သကန်အကုန်ကို အဟုန်အပြည့်နှင့် ဖော်လေ့ရှိသည်လားမပြောတတ်။

လွမ်းနှင့်ကွာဝေးခဲ့ခြင်းနှင့် မြေဝယ်ဆွေးပြီဖြစ်သော မိခင်နှင့် ကွေကင်းရခြင်းတို့မှာ ရင်တွင်း၌ ပုံဆာလောင်ကျွမ်းရာ၌ တူမျှသည်ကိုမှ ဒေါက်တာသည် အသိအမှတ်ပြုမိသည်။

အဆုံးတော့ မှန်းသောအရက်နှင့် ရှုက်စွာပင် လောကမှ ရှောင်ပုန်းရသည်။

ကာမ ကိုလေရောဂါတွေသော သမုဒ္ဒရောကို ဤမြေမဟိုမြွေဝယ် ဝေဒနာရှင် လူသားဆရာဝန် အား အဘယ်သမားလျှင် လမ်းညွှန်ပြသ ကုစွမ်းကယ်မနိုင်မည်နည်း။

ညွှန်းအတော်နက်မှ ဒေါက်တာသည် အရက်ခွက်ကို ပြောင်အောင်မော့ကာ ဟိုတယ်မှ ပြန်ခဲ့သည်။

သူက ယခုအင်းစိန်ချာမရှိ ဦးလေးအိမ်၌ လာနေသည်။ ဦးလေးမှာ တဗ္ဗာသိုလ်မှ ပင်စင်စား ယထာဘူတ ကထိကတစ်ဦးဖြစ်၏။ ကမ္မားနှင့်ဝိပဿာနာ အဘိဓမ္မာတို့နှင့် ဆိတ်ပြီမ်သော ခြိုတွင်း၌ အေးဆေးစွာနေသူဖြစ်သည်။

တစ်ဦးတည်းသော တူဂါး ဦးလေးကချစ်သမျှ ယုံကြည်သည်။ ဘွဲ့ကြီးရှင်ကြီး ရာထုးကြီးနှင့် ဖြစ်၍လည်း အစစ်တို့ချထားသည်။ တတ်နိုင်သမျှ လောကလူမှုရေးရာများမှ အဆက်ဖြတ်ရန် ကြိုးစားသူဖြစ်သောကြောင့်လည်း မိမိတူဘာဖြစ်လာသည်ကိုမမေး။

ယနေ့ည ဒေါက်တာ ပြန်ရောက်ချိန်၌ ဦးလေး၏ အခန်းမှာ မီးရောင်ရှိသေးသည်။

ဒေါက်တာမင်းညီး အိပ်ရာထက်လုံမိခိုန်၌ ဦးလေး၏ တည်ပြီမ်သော မေတ္တာသုတ် ရွှေတယ်သံကို ကြားရသည်။

ယစ်ရွှေရည် ခေါင်း၌ ဝေလျက်က ဒေါက်တာသည် အေးမြေသော မေတ္တာသန်းစင်နှင့် ပူလောင်သော သမှုဒယသံယောစဉ် သဘောကို နှင့်ချိန်သံသုတေသန်းမြို့သည်။

ခေါင်းအုံနှင့် မျက်နှာအပ်၍ ကလေးပမာ ကြိုတ်မျက်ရည်ကျမိုစဉ် ကျက်မှတ်ခဲ့မှုးသော ဦးပြီးချို့၏ စာကိုလည်း ဆွေးဆွေးမြေးမြေး သတိရမိသည်။

“ဘဝါဘဝ အဆက်ဆက်က၊
နှစ်ဖြာရောက် ပြုသမျှမကွာ၊
အာသဝေ မပျက်သမျှ...၊
ပါလေချက် သမှုဒယတဏာ၊
ယခုဘဝမှာ မနီးရင်လေး၊
ကြိုးမောင့် ဒုက္ခာ”

ဆရာ့ အသက်ကို ပုံလို့ ကုန်ကုန်ချစ်ရတဲ့လွမ်း၊ စက္ခာနှစ်ကွင်း အလင်းမရစဉ်က တလောကလုံးဟာ ပဟောနိုင်ဖြစ်နေရပါတယ်ဆိုတဲ့လွမ်းဟာ မြင်နိုင်စွမ်းတဲ့ အခါကျေမှ ပုံစံသစ်ကို ရင်ဆိုင်ရရင် ဆရာ့အပေါ် ခွင့်လွတ်နိုင်ပါစေလို့ ကြိုတင်တောင်းပန်ချင်တယ် လွမ်းရယ်...

ဘုံးမာယာအောချဲ့ ကြမ္မာဇုည်သည် ယာယီထွင်လေရက်တယ်လို့ပဲ လွမ်းနဲ့ဆရာ့ကြိုးရာမျှအတွက် ကံကိုသာပုံလို့ အပြစ်တင်ချင်တယ်။

ယောက်ကျားမို့ မာယာများပြီး လှည့်စားလို့ အားရမှ လွမ်းကိုထားရစ်တာတော့ မဟုတ်ပါဘူးကွယ်၊ ဒါကိုတော့ ယုံစေလို့တယ်။

စင်စစ်တော့ ဆရာ့ဘဝဟာ မလွတ်လပ်ဘူး၊ အဆင်မပြောတဲ့ အိမ်ထောင်ရှင်တစ်ဦးသာ ဖြစ်တယ်။ ဒီလောက်ဆို လွမ်းနားလည်လိမ့်မယ်ထင်တယ်။

မေတ္တာသံးခန်းတဲ့ဘဝမှာ လွမ်းကိုတွေ့ရတာမို့ ဆရာ့သခ္ဓါနယ်ကျံ့ခဲ့ရတဲ့အတွက် တော့ ဒီတစ်သက် နောင်တရလို့ဆုံးမှာ မဟုတ်ဘူး၊ ဒါပေမယ်။ လွမ်းရဲ့ သန်းစင်သော ဘဝပန်းကို ထာဝစဉ် မညြို့နွမ်းစေလို့တဲ့ စေတာနာတော့ ဆရာ့မှာရှိတယ်။ ဒီစေတာနာကို တန်ဖိုးထားလို့ ခွင့်လွတ်သော ချုစ်ခြင်းကို လွမ်းယုံရင် ကြိုရာဘဝမှာ လွမ်းတစ်ယောက် ပျော်ရွင်နိုင်ပါစေလို့ ဆရာ့ဆုတောင်းခဲ့တယ်

လွမ်းရဲ့ မင်းညီး

လွမ်းသည် ဒေါက်တာမင်းညီ့၏ စာကိုဖတ်ရင်း မျက်ရည်ပေါက်ပေါက် ကျမိုသည်။

ဤရက်များအတွင်း မယုံတစ်ဝက် ၁ ယုံတစ်ဝက်နှင့် မန္တလေးသုံးသွားသည်ဆိုသော ဒေါက်တာမင်းညီ့ကို လွမ်းမှာ မျှော်လင်းစောင့်စားနေခဲ့သည်။

မျှော်လင်းနေသော လွမ်းအတွက်အဖြေမှာ နေစိုးထံမှရသော ဤစာပင်ဖြစ်သည်။

လွမ်းက ရှုံးချောက်ရှုပ်သုံး ဤမြိုင်နေသော နေစိုးအားတည်းတည်းကြည်းရင်း မချိုတင်ကဲမေးသည်။

“အစက ဆရာ့မှာ ဒီလိုသားကြီးမယားကြီးရှိမှုန်း မင်းမသိဘူးလားဟင်”

နေစိုးက ထိတ်လန်းတကြား မော့ကြည်းသည်။

“ကျွန်ုတ် ဘယ်လိုလုပ်သိမလ မမလွမ်း၊ သူနဲ့ ကျွန်ုတ်ကဲ့သွားတာကလ ကြာပြီမဟုတ်လား၊ သူမိန်းမရပြီး မိန်းမနဲ့ကဲ့နေတယ်ဆိုတာလ ဟိုနေ့က သူထွက်သွားခါနီး ပြောပြမှ ကျွန်ုတ်သိတာ”

လွမ်းသည် ဘာမှမပြောတော့၊ အကိုကြိုတ်ကာ နေရာမထ၍ ပြတင်းဝါ၍ သွားရပ်သည်။

အပြင်ဘက်၌ မိုးတို့သည် ဖြူမလို မည်းနေ၏။ လွမ်း၏ ရင်ထဲ၌လည်း ဝသန်မိုးသို့ ပြည့်ဖြူးနေသည်။ နေစိုးက လွမ်းအနီးသို့ကပ်ကာ မရတရဲ့နှင်း ဖျောင်းဖျော်သည်။

“ဖြစ်ပျက်ခဲ့သမျှကို မေ့လိုက်ပါ မမလွမ်းရယ်၊ ဖြစ်သမျှအကြောင်း အကောင်းဆိုသလို မမလွမ်း မျက်လုံး ပြန်မြင်ရတာကိုပဲ ကျွန်ုတ်တို့ ဝမ်းသာကြရမယ်၊ ဒီတော့ ကျွန်ုတ်တို့ စစ်ကိုင်းကိုပဲ ပြန်ကြရအောင်”

လွမ်းက ချာခနဲလှည်းကြည်းသည်၊ လွမ်း၏ ပါးပြင်၌ မျက်ရည်များ စီးကျေနေ၏၊ သို့ရာတွင် လွမ်း၏မျက်နှာလေးက ခဲ့ညားတည်းပြုမြင်နေသည်။

“မမလွမ်း စစ်ကိုင်းကို မပြန်ဘူး၊ ဒီကပဲစောင့်မယ်၊ ဆရာ့ကို စောင့်နေမယ်”

“ခင်များ”

“မင်း မမလွမ်းကို နားမလည်ဘူး၊ ဆရာ့ကို မမလွမ်းချွစ်တယ်၊ မမလွမ်းကိုလ ဆရာချွစ်တယ်၊ ဒါကို မမလွမ်းသိတယ်”

လွမ်း၏ အသံလေးများက တုန်ယင်လာသည်။

“သားကြီး မယားကြီးရှိလို့၊ အင်ယ်အနောင်းအပြစ်နဲ့ချွစ်ရလ မမလွမ်းကရှမစိုက်ဘူး၊ ကုန်ကုန်ပြောမယ်၊ ဆရာနဲ့အတူနေရရင် အစောင့်အပြစ်နဲ့ပဲပြစ်ပြစ် ဒီအိမ်မှာ တစ်သက်လုံးနေမယ်”

နေစိုးမှာ ပါးပော်အဟောင်းသားနှင့် လွမ်းကိုကြည်းနေမိသည်။ သူ့မရှိုးသည် ရှုံးသွားခဲ့ပြီလော့။

“အဲဒီတော့ စစ်ကိုင်းကို မမလွမ်းမပြန်ဘူး၊ ဆရာပြန်လာလို့၊ ဆရာ့မျက်နှာကို မမလွမ်းမြင်ရရင် ကျေနာပ်ပြီ”

ထိအချိန်တွင် လွမ်းမြင်ချင်လှသော ဒေါက်တာမင်းညိုက အိမ်ရှေ့ရောက်နေသည်။ သူက သူ့ထံချုပ်းကပ်လာသော တပည့်ကျော် ဦးသိုးထူးအား လက်ညွှိုးပြ၍ သတိပေးသည်။ ဤအခါကျေမှ သတိရဟန်နှင့် ဦးသိုးထူးသည် ဒေါက်ဖေးဘက်သို့၊ ထွက်သွားသည်။

နေစိုးက ငိုင်နေသော်လည်း လွမ်းက ခြေသံကိုကြားသည်။ မျှော်လင့်တကြီးနှင့် လွမ်းသည် အိမ်ရှေ့သို့၊ ပြေးထွက်လာသည်။ အိမ်ဝါ၍ ရပ်နေသူကိုမြင်ရသည်နှင့်တစ်ပြိုင်နက် လွမ်းမှာ တဇ္ဇာသူရဲကို တွေ့လိုက်ရသကဲ့သို့၊ ထိတ်လန့်ချောက်ချားရိုပ်မိသွားသည်။

သူက လွမ်းကို ပြေးဖက်လိုက်ချင်သည်။ ပါးချင်းအပ်၍ တတ်နိုင်လျှင် ငိုလိုက်ချင်သည်။ သို့ရာတွင် သွေးဆုတ်ဖြူရော်သော လွမ်း၏ အသွင်က ဒေါက်တာအား သတိဝင်စေသည်။

သူက မောင်မောင်လွှာအသံနှင့် စတင်စကားဆိုသည်။

“လွမ်းမျက်လုံးပြန်မြင်ရပြီနော်၊ ကျွန်ုတ်ဝမ်းသာလိုက်တာခင်များ”

ဤတွင် လွမ်းမှာ လှုပ်ရှားလာသည်။ ဖြူရော်သောမျက်နှာ၌ သွေးရောင်လျှမ်းလာကာ မျက်လုံးများ၌လည်း ဒေါသနှင့် အမှန်းရောင်တို့ တစ်မူဟုတ်အတွင်း လွမ်းလာသည်။

သူက နှိမ်းချွာပြီးသည်။

“လွမ်းမျက်လုံးပြန်မြင်ပြီလို့၊ စုစုမ်းသိရလို့၊ ကျွန်ုတ်လာတွေ့တာပါ”

“ရှင်ကျွန်ုတ်မကိုဘာမှ လာတွေ့စရာမလိုဘူး”

“လွမ်းရယ်၊ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်၊ ဒါပေမယ့် လွမ်းရယ်၊ ကျွန်ုတ်လွမ်းကို နှောင်းယှက်နေတာ မဟုတ်ပါဘူး၊ လွမ်းဆိုးက ခွင့်လွှင့်မှုနဲ့လွှာတယ်”

“ရှင် ကျွန်ုတ်မကိုတောင်းပန်ဖို့လာတယ်ဆိုရင် ပြန်ပေတော့၊ ရှင့်ကို ကျွန်ုတ်မတစ်သက် ခွင့်မလွှတ်ဘူး”

သူက တော်ကျိုးကျွေားသည်၊ သို့ရာတွင် ဒေါင်းကိုပြန်မော့ကာ ကြိုးစားပြုး၍ အေးချုမ်းစွာဆက်ပြောသည်။

“လွမ်း ဘာကြောင်း ကျွန်ုတ်ကဲ့ကို ဒီလောက်မှန်းရတာလ ။ လွမ်းကို ကျွန်ုတ် အပြစ်တင်နေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ပြောပါရစေ ။ လွမ်း အကျိုးနှစ်နာပါစေလို့၊ ဘယ်တုန်းကမှ ကျွန်ုတ် စေတနာ မရှိခဲ့ပါဘူး”

“ရှင်းမှာ စေတနာရှိတာမရှိတာ ကျွန်ုတ်မနားမလည်ဘူး၊ ကျွန်ုတ်မနားလည်တာက ရှင်းမျက်နှာ မကြည်ချင်ဘူး”

တ္ထားသို့လဲ ဘုန်းနှင့်

သူက စိတ်ထိခိုက်ခြင်းကြီးစွာနှင့် လွမ်းကိုတွေကြည့်နေသည်။ ဘာဆက်ပြောရမည်ကို စကားရှာမရ । သူမျှော်မှန်းချက်တစ်ရပ် ဆုံးရှုံးခဲ့ပြီကိုသာ သိနားလည်နေသည်။

သူငိုင်နေခိုက် လွမ်းကသာ ဆက်ပြော၏။

“ကျွန်းမျာ်ကိုလုံးပြန်မြင်တာ ဝမ်းသာသမျှ ရှင်းရှုပ်ကိုမြင်ရတော့ ဝမ်းနည်းမိတယ်..သိလား”

လွမ်းသည် အသံမှာ ကြာလေမာလေ ဖြစ်လာသည်။

“အဲဒီတော့ ရှင် ကျွန်းမရှုံးက ကျေးဇူးပြုပြီး အမြန်ဆုံးထွက်သွားစမ်းပါ”

သူက မျက်စိတ်ပါတဲ့၍ နားထောင်နေသည်။ ခဏ္ဍာမူ လွမ်းအား တည်၍မြတ်စွာ ပြန်ကြည့်၍ ခဲ့ညားစွာဆိုသည်။

“ထွက်သွားဆိုရင် သွားပါမယ် । ဒါပေမယ့် ကျွန်းတော်ပြောချင်တာတော့ ဆုံးအောင် ပြောပါရဖော့”

သူ့စကားကို ဆုံးအောင်နားမထောင်ပဲ လွမ်းသည် လှပ်ရှားလာသည်။ လွမ်း၏ မျက်လုံးများက အိမ်ဝေးပွဲပေါ်မှ ပန်းခြင်းတွင်းရှိ ကတ်ကြေးတစ်လက်ကိုမြင်သည်။ လွမ်းက ကတ်ကြေးကိုယူ၍ မိမိ၏ မျက်လုံးများထိ ချိန်လိုက်သည်။

“ရှင် ဒီနေရာကနေ ထွက်သွားမလား । ဒါမှမဟုတ် ကျွန်းမျာ်ကိုလုံးတွေ ကျွန်းမဖောက်ပစ်လိုက်ရမလား”

ဒေါက်တာမှာ ကျဉ်းစက်အတို့ ခံရသူပမာ သွာက်သွာက်ခါ တုန်လှပ်သွားသည် । အတိုင်းမသိသော ကြကွဲခြင်းဖြင့် လွမ်းကို မယ့်ကြည့်နိုင်စွာ ခေတ္ထားကြည့်နေသည်။

ထိုအနိုင်တွင် နေစိုးက ထွက်လာကာ လွမ်း၏ လက်များကို ချုပ်ထားလိုက်သည်။ သူက စောစောကတည်းက မလွမ်းမကမ်းမှ အကဲခတ်နေခြင်းဖြစ်သည်။

ဒေါက်တာက သူတို့အား လက်ဝါးကာတားသည်။

“ကောင်းပါပြီဗျာ । ကျွန်းတော် သွားပါမယ် । ဆရာ ဦးမင်းညီခက်ခက်ခဲခဲ ကုသထားရတဲ့ ဒီမျက်လုံးတွေကို ကျွန်းတော်၊ အတွက်တော့ ထပ်မပျက်စီးပါစေနဲ့”

သူက နေစိုးအား အမြို့ယ်ပါပါ တစ်ချက်လှမ်းကြည့်သည်။ နေစိုးကလည်း နားလည်လိုက်သည်။

“ကျွန်းတော်သွားပါမယ် လွမ်းရယ် । စိတ်ချပါ । လွမ်းမမြင်ချင်တဲ့ ကျွန်းတော်၊ မျက်နှာကို လွမ်း ဒီတစ်သက် မတွေ့စေရပါဘူး”

အပြင်ဘက်၌ မိုးမှာ သဲသဲမဲမဲ ရွာချေနေသည်။

သူက လွမ်းကို တစ်ချက်ဆွေးမြော်မြော် ကြည့်လျက် ချာခနဲ့ မိုးရေတဲ့သို့ ပြေးထွက်သွား၏။

ဘာကြောင့်မသိ । လွမ်းက ဓည်းခန်းဆိုဟာတစ်ခုပေါ်တွင် မျက်နှာမောက်၍ ရှိကြုံကြီးတင် ငိုကြေးသည်။

နေစိုးက လွမ်းကိုတစ်လှည့် । မိုးရေတဲ့ ခေါင်းငိုက်လိုက်နှင့် ပျောက်ကွယ်သွားသူအား တစ်လှည့် ကြည့်မိသည်။

ဤမှတ်သုံးမိုးသည် ဆက်ကာ ရှည်လေတော့မည်ကဲ့သို့ သူတို့နှစ်ဦး၏ မျက်ရည်ဗောတ်လမ်းသည် ဘယ်အခါ၌ ဆုံးလေအံ့နည်း။

လွမ်းထဲမှ ပြန်ခဲ့ပြီးနောက်မှ ဒေါက်တာ၏ အခြေအနေသည် ပိုမိုဆုံးခဲ့၏။

နော်နှင့်ညုံများကို အရက်ပုလင်းကြား ခေါင်းထား၍ ကုန်လွန်နေစေသော သူ့ကို မည်သူမျှ ဆရာဝန်ကြီးတစ်ဦးဟူ၍ ထင်ကြေးလေမည်မဟုတ်။

ဆရာဝန်တစ်ဦးအနေနှင့် သူတော်ခဲ့သော ပညာတို့သည်လည်းကောင်း । သူဖတ်ခဲ့သော စာတို့သည်လည်းကောင်း । လူငယ်တို့ကို သူဆုံးမဲ့ သော တရားတို့သည်လည်းကောင်း သူ့ကိုမူ မကယ်နိုင်။

ဤမှာ ဆုံးဆုံးရွားရွား ဖြစ်ရသည်။ မိမိကိုယ်ကိုလည်း မိမိနားမလည်း

သို့ရာတွင် သူ့ကို နားလည်သူ တစ်ဦးကမူ ရှိသေးသည်။

တစ်ညွှန်တွင် ဟိုတယ်မဲ့ ပြန်ရောက်ချိန်၌ အခန်းတွင်း၌ သူ့ဦးလေးကို ရင်ဆိုင်ရေး။

သူက စားပွဲပေါ်ရှိ အရက်ပုလင်းကို တစ်လှည့် । ဦးလေး၏ လက်တွင်းမှ စိတ်ပုတီးကိုတစ်လှည့်ရှင်း အနေရ အထိုင်ရ ခက်နေသည်။

ဦးလေးကသာ တည်၍မြတ်စွာ စကားဆိုသည်။

“မင်း ဘာဖြစ်ခဲ့တယ်ဆိုတာ မောင်ဘိုးထူးလာပြောလို့ ငါအကုန်သိပြီးပြီ । စိတ်ပညာကို သင်ကြားပို့ချခဲ့တဲ့ ဆရာတစ်ဦးအနေနဲ့ မင်းနဲ့ မင်းကလေးမရဲ့ ဒုက္ခကို ငါနားလည်တယ် । မင်းလုပ်ခဲ့တာတွေအကုန်လုံးမှန်တယ် । ဒါပေမယ့် မင်းအခုလုပ်နေတာတွေက မှားလှတယ်”

“ကျွန်းတော်မှားတာကို ကျွန်းတော်သိတယ် । ဒါပေမယ့် မတော်နိုင်ဘူး ကျွန်းတော် ဘာလှပ်ရမလဲ”

“မင်းဘာလှပ်ရမယ်ဆိုတာ ငါမပြောတတ်ဘူး । ဒါပေမယ့် တစ်ခုတော့ ငါသိပေးမယ်”

တဇ္ဇာနိလ် ဘုန်းနှင့်

ဤသည်မှာ သူ့ဦးလေး၏ သဘာဝဖြစ်သည်။ သူငယ်စဉ်ကတည်းမှစ၍ ဘာကိုလုပ်ရမည်ဟု မပြဋ္ဌာန်းတတ်၊ ကိုယ့်လမ်းကိုယ် ရှုတတ်အောင် အသိဘဏ်ဖွင့်ပေးရုံသာရှိသည်။

သူ့ဦးလေးနှင့်နေခါက် ဦးလေးကသာ လေးနက်စွာ ဆက်ပြော၏။

“မင်းဟာ မင်းကလေးမမှုရှိနေတဲ့ စိတ်ရောဂါကိုတော့သိတယ်၊ ဒါပေမယ့် မင်းကိုယ်နှိုက်မှာရှိတဲ့ စိတ်ရောဂါကိုတော့ မင်းမသိဘူး”

ဤဘွင်းမူ သူသည် သွက်သွက်ခါ တုန်လျပ်သွားသည်။ စကားရှုတ်တရက် မပြန်နိုင်ဘဲ ပါးစပ်အဟောင်းသားနှင့် ဦးလေးဖြစ်သူကို ပြန်ကြည့်နေမိ၏။

“မင်းအတွက် ဒီကလေးမဟာ သာမန်လူနာမဟုတ်ပဲ မင်းရဲ့ မိခင်ကိုယ်ပွား (Mother Surrogate) ဖြစ်နေတယ်ဟုတ်စဲ”

ဒါကိုတော့ သူဝန်ခံသည်။

“အေး..ဒါကို မင်းသိတယ်၊ ဒါပေမယ့် မင်းသိလျက်နဲ့ မသိတဲ့ အချက်ကိုတော့ ငါပြောရမယ်”

သူက ဦးလေးကို ထိတ်လန်းတကြား မော်ကြည့်သည်။ သူ့မှာ တုန်ယင်၍ ရင်မှာခုန်လာ၏။ သူ ဦးလေး ဘာပြောမည်ကိုလည်း မကြားလို့။

“မင်းဟာ မင်းကြောင်း မင်းမိခင် မျက်လုံးကွယ်ရတယ်ဆိုတဲ့ သက်ယုံမှား ခွဲဟွားတဲ့ စိတ် ရှိနေတယ်၊ ဒီစိတ်ကြောင်းပဲ မင်းဟာ မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ ယူဆပြီး ကိုယ့်ကိုယ်ကို ဒဏ်ခတ်ဖို့ အမြဲတြိုးစားနေတယ်”

ဤတစ်ကြိမ်တွင်မူ သူက နေရာမှ စုန်းခန့်ထမ်းဆောင်ရွက်သည်။ အသက်ရှှုခြင်းမှာ ဆို့ကျပ်နေကာ ရင်မှာလဲ လိုင်းထနေ၏။

“အခုတော့ မင်းဟာ အခွင့်အရေးရသွားတယ်၊ အခု မင်းလုပ်နေတာဟာ စိတ္တနောက်းနဲ့ မင်းကိုယ်မင်း အပြစ်ဒဏ်ခတ်နေတာ”

သူက နားကိုပိတ်လိုက်သည်။ ထို့နောက် ကလေးငယ်ပမာ အော်ဟစ်ငြင်းဆိုသည်။

“အဲဒါတွေ မဟုတ်ဘူး... မဟုတ်ဘူး၊ ဦးလေး ပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူး”

သူသည် ရှုတ်တရက် စိတ်လွှတ်စွာက်သွားပြီးမှ သတိကို ပင်ပန်းစွာ ပြန်ထိန်းရသည်။ တုန်ယင်သာ လက်များက အရက်ခွက်ဆီ ရောက်သွား၏။

သူ့ဦးလေးက နေရာမှထု၏။

“အေး..မရှိတာထက်၊ မသိတာတွေအားလုံးမှာ ကိုယ့်ကိုယ်ကို မသိတာ အဆိုးဆုံး၊ (Knowthy Self) ကိုယ့်ကိုယ်ကို သိအောင်ကြိုးစားပါ”

သူ့ဦးလေးထွက်သွားချိန်တွင် သူက တုန်ယင်ချောက်ချားမှုမပြောပဲ အရက်ကို မော်ချုလိုက်သည်။

“မင်းကိုယ်ကိုမင်း အပြစ်ဒဏ်ခတ်နေတာ”

ဤစကားရပ်များက သူ့နားတွင် ပဲ့တင်ထပ်နေ၏။

သူသည် အသံမထွက်အောင် ရှိုက်ရင်း ထိုကြေးသည်။

ခဏ္ဍားမူ မခံရပ်နှိုင်အောင် ဒေါသထွက်လာသည်၊ တလောကလုံးမှာလည်း ကျော်းမြောင်းလာသည်။

ဤအခန်းမှာလည်း လဲပြော၍ သူ့အပေါ် ပိုလာအံ့ဟု ထင်သည်။

ထွက်ပြေးချင်သည်။ ဘယ်ကိုဟူ၍တော့ မသိ။ ဒီလောကမှ ထွက်ပြေးချင်သည်။

ချက်ချင်းပင် သူ့အမှုအရာမှာ သွက်လက်ဖျတ်လတ်လာ၏။

သူက ပစ္စည်းများကို အမြန်ဆုံး သိမ်းစည်းသည်၊ ထို့နောက် မည်သူမျှသတိမပြုမိမိ၊ အိမ်အောက်သို့ ဆင်းလာခဲ့သည်။

သူက အိမ်ကြီးကို တစ်ချက်ပြန်ကြည့်၏။

ထိုနောက် ဒယီးဒယိုင်နှင့် မောင်ထဲ၌ ထွက်ခွာပျောက်ကွယ်သွားလေသတည်း။

(၈)

အပြင်ဘက်၏ ကဆုန်မိုး၊ ရွာသွန်းပြီးစွဲ နေခြည်လက်နေသဖြင့်၊ လောကသည် ကြည်လင်သာယာနေ၏။ လွမ်းသည် နှင်းဆီပန်းခိုင်များကို ဘုရားတင်ရင်း၊ မရှိုးနိုင်သော ဆုကို တောင်းသည်။ ဘုရားခန်းမှ ငံ.ကြည်.လျှင် အိမ်အောက်ခြေတွင်းမှ နှင်းဆီပန်းပင်များကို မြင်ရ၏။ နှင်းဆီပန်းတို့က ယုယာကြုင်နာသော သူ.ဆရာကို ပို၍ အမှတ်ရစေသည်။ မိုးဦးဖျော်း၍ လန်းချင်နေသော ပန်းနှင့်၊ သစ်ပင်တို့ကို ဧေးကြည်.နေမိစဉ် လွမ်းမှာ ဝမ်းသာဝမ်းနည်း ဖြစ်နေမိ၏။ မိခင်မြေကမ္မာ၏ အလင်းအမှောင် အရောင်အသွေးနှင့်၊ တင့်တယ်လေသော သဘာဝကို ပြန်မြင်ရ၍ လွမ်းအတွက် မဖော်ပြနိုင်အောင် ချမ်းမြှုသည်။ ချင်လန်းသာယာမှုကို ခံစားရ၏။ ဤချင်လန်းသာယာမှုမှာ သူ၏ ချစ်လှစွာသော ဆရာသာ အနီး၌ ရှိဘိမ္မကား ပိုမို၍ ထိပြည်ပလိမ့်မည်။ ဒေါက်တာမင်းညီကို ဘယ်အချိန်၌ ပြန်လည်ဆုံးတွေ့ရမည်ဟု လွမ်းမသိ။ လွမ်းသိသည်မှာ ဤအိမ်၌ အရှည်ဆက်နေ၍ မဖြစ်တော်ခြင်းပင်တည်း။

စိတ်လိုက်မာန်ပါနှင့်ရှိစုံက ဒေါက်တာမပြန်လာမချင်း ဤအိမ်မ စောင့်မည်ဟု ပြောမိသော်လည်း စင်စစ် လက်တွေ့၌ မသင့်တော်။ တစ်ပါးသူ၏ အိမ်၌ ဤမှာ အခွင့်အရေးယူနေခဲ့ခြင်းသည်ပင် လွန်လှချေပြီ။ ယခုမှ ပိုင်ရှင် ဒေါက်တာကိုယ်၌က မိမိကို စွန်.ခွာပြေးခဲ့လေပြီမဟုတ်ပါလော်။

အစသော် ဒေါက်တာမင်းညီ၏ ဆင်ခြေကိုမယုံမိ။ သို့ရာတွင် အိမ်ရှိ အစော်အားလုံးကလည်း တစ်သံတည်း ထွက်သည်။ ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်လေးများထံ သွားရောက် စုစမ်းစဉ်ကလည်း ဤအတိုင်း ဆိုကြသည်။

တဇ္ဇာနိလ် ဘုန်းနှင့်

ဒေါက်တာ၌ သဘောချင်းမတိုက်ဆိုင်၍ ခွဲခွာနေသော်လည်း တရားဝင်ပြတ်ပြတ်စဲစဲ မဟုတ်သေးသည်။ မယားကြီးနှင့် သားတစ်ဦးရှိသည်။ ဤအချက်ကိုမှ အားလုံးက တည်းတည်းကြော်သည်။

မိမိအဖြစ်မှာ စေ့စေ့တွေးလျှင် ရှုက်ဖွယ်ပင် ကောင်းနေသည်။ ရှုက်လည်းရှုက်ပါ၏။ သို့သော် ဒေါက်တာကိုမှ စိတ်မနားနှင့် အခြင်းအရေးရလျှက် မိမိအား အင်ယ်အနောင်း ဖြစ်မည်စီးရိမ်သဖြင့် ရောင်ထွက်သွားခြင်းအတွက်ပင် ကြည်ညိုစိတ် ပွားမိသေးသည်။

မည်သို့ပင်ဖြစ်စေ ဤအမြန် ဆက်နေခြင်းမှာ လုံးဝမသင့်တော်တော့။ ကံအားလျှော်စွာပင် နေစီးမှာ နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေး ဘဏ်၌ လက်ထောက်မန်နေဂျာရာထူးရသဖြင့် ရှူးရေးမှာ ပုံစံရာမလိုတော့။ ယခုလဆန်း၌ နေစီးအလုပ်ဝင်ချိန်တွင် အိမ်ရှာကြုံ၍ လယ်လယ်ကို ထားခဲ့မည်။ မိမိမှာမူ စစ်ကိုင်းသို့ပြန်တော့မည်။

မြစ်ကမ်းရေရှိပုံ၊ တရားနှင့် ဆိတ်ပြီးအေးချမ်းသော စစ်ကိုင်း။ ဤမြွာနီသာလျှင် မကြည်သော မိမိ၏ရင်နှလုံးကို အေးချမ်းစေနိုင်သည်။

ဤအတွေးဖြင့် လွမ်းသည် အိမ်တွင်းသို့ ဝင်ခဲ့သည်။ မျက်ရည်စများကျလျက်နှင့် လွမ်းသည် အိမ်တွင်းစားပွဲပေါ်ရှိ ဒေါက်တာမင်းညီ၏ ပါတ်ပုံဟု သူသိထားရသည်။ ပါတ်ပုံရှေ့၌ ရပ်မိသည်။ ဤပါတ်ပုံကိုပုံပိုင် ကြည်၍ အခါခါ စကားပြောခဲ့ရသည်မှာလည်း မရော့ထွက်နိုင်တော့။

ထို အခါက် အိမ်အောက်ထပ်မှ ကားတစ်စီးဆိုက်သံကြားရသည်။ မမျှော်လင်နှင့်တော့ဟု စိတ်တုံးတုံးချထားသော်လည်း မျှော်လင်နှင့်တိတ်ကဗျာမှ စင်စစ်မကုန်သေး။

လွမ်းက အိမ်အောက်ထပ်သို့ အပြေးကလေး ဆင်းလာခဲ့သည်။

တံခါးဝှက် ရပ်နေသူမှာမူ မိမိတစ်ကြိမ်မှ သိဖူးသူမဟုတ်။ အသက် ငါးဆယ်ကျော်ခန်း ထွားထွားကျိုင်းကျိုင်းလူကြီးတစ်ဦး။

လူကြီးက လွမ်းကို ခြေဆုံးခေါင်းဆုံး ကြည်းသည်။ ထို့နောက် နေလောင်ထားသောမျက်နှာ၌ နှစ်သိမ်းသောပြီးရှိပုံ ပေါ်လာ၍မေးသည်။

“ငါ့တူမကြီးက ဦးသို့ရှင်သမီး မဟုတ်လား”

“မှန်ပါတယ်ရှင် । ဘာကိစ္စပါလဲ”

အဘိုးကြီးသည် လွမ်းကိုအမေးကို မဖြေပဲ ရင်းရင်းနှီးနှီး ဆက်စုစုပေါ်နေပြန်သည်။

“လွမ်းလား...လယ်လယ်လား”

“လွမ်းပါရှင် । ကျွန်းမတို့ကို ဦးလေးသိပါသလား”

အဘိုးကြီးသည် ကျေနှစ်အားရစွာ ပြုးပြန်သည်။

“အိမ်း...သိသက္ကာ । မင်းတို့ကတော့ ဦးကိုသိမှာ မဟုတ်ဘူး । ကဲ့ဦးတော့ ဝင်ထိုင်ပြီဟော့”

အဘိုးကြီးသည် ပြောပြောဆိုဆိုနှင့် ရင်းရင်းနှီးနှီးနှင့်ပင် အိမ်တွင်း၌ ဝင်ထိုင်ရာ လွမ်းမှာ အံ့ဩလွန်း၍ ဘာဆိုရမှန်းမသိ။

လယ်လယ်နှင့် နေစီးတို့လည်း အခန်းတွင်းသို့ ဝင်လာကာ အဘိုးကြီးအား အကောင်းကြည်းရင်းထိုင်ကြသည်။

“အဲ..ဒါက အင်ယ် လယ်လယ်ပဲဖြစ်ရမယ် । ဟုတ်လား । မောင်ရင်ကတော့ အဲ..ဒေါက်တာမင်းညီ၏တော့ မဟုတ်ဘူး । လယ်လယ်ကယောက်းမဟုတ်လား । နာမည်က မောင်..နေ့..မောင်နေစီး । အား ဟုတ်ပြီ । ဟား ဟား”

လူကောင်ကြီးသမျှ အားနာတတ်သော သဘောကောင်းသူ နေစီးကလည်း လိုက်ရယ်သည်။ ရင်တွင်း၌ အူကြောင်ကြောင်တော့ ဖြစ်နေမိ၏။

လွမ်းကသာ သတိရှိစွာနှင့် မေးမြန်းသည်။

“ဦးကကော ဘယ်သူပါလဲရှင်”

“ဟား ဟား..အိမ်း..ဟုတ်သဟော့”

အဘိုးကြီးမှာ သူ့ဘာသာသူ သဘောကျသကဲ့သို့ ရယ်မောနေပြန်သေး၏။

“ဒီလိုက္ခယ်း । ဦးက လူတစ်ဖက်သားကို အံ့ဩအောင် လုပ်ရမှ ကျေနှစ်တယ် । ဟဲ ဟဲ । ဒါက ဦးရဲ့ ဝါသနား အေး အေး...အေး ဒီအကျင့်ကြောင်းပဲ । ငါ့သူ့ကယ်ချင်း မင်းတို့အဖော်ကို ငါသာတိမိသလို ဖြစ်သွားတာပဲ”

အဘိုးကြီး၏ မျက်နှာမှာ စိတ်ထိခိုက်ဟန် ပြောင်းသွား၍ စကားများလည်း လေးသွားသည်။

“မင်းတို့ဖေဖေဆုံးခါနီးမှာ သံကြီးစာတစ်စောင် ရောက်မလာဘူးလား”

ဤဘင်္ဂ ပြမ်နေသော လယ်လယ်က သွက်လက်စွာဖြင့်。

“ဟုတ်တယ် । ဟုတ်က.ရှင်. । ရောက်လာပါတယ်ခ ဟုဝင်ဖြေသည်”

“အိမ်း..လက်မှတ်ဘယ်လို ထိုးထားသလ”

ဤအကြမ်တွင်မူ လွမ်းကရဖြေသည်။

“လူ..ဟုတ်တယ် । လူ...လို.”

“အိမ်း..လူဆိုတာ ငါပဲက္ခ”

ဤသည်ကို ကလေးစိတ်မကုန်သေးသော လယ်လယ်က ခစ်ခနဲ ဝင်ရယ်သည်။

“ငါပြောတာက ရယ်စရာကြီး ဖြစ်နေတာကိုး । ဒီလို ဒီလို...ဦးနာမည်က ထွန်းလူတဲ့”

အဘိုးကြီးသည် တည်ပြမ်လေးနက်သွားလျက် အကျိုးအကြောင်း ရှင်းပြသည်။

“မင်းတို့အဖေနဲ့ ဦးနဲ့က ဂျပန်အချုပ်ထဲမှာ သိကြတာ । မင်းတို့၊ အဖေလိုပဲ ဦးက ဂျပန်တော်လှန်မယ်။

လူငယ်လေးတွေကို အားပေးမှနဲ့၊ အဖမ်းခံရတာပဲ । ရှင်းရဲ့လား”

“ဟုတ်က. । ရှင်းပါတယ်ရှင်”

“တို့တို့ပြောရရင် တို့ဟာ တရားခံတစ်ပိုင်း । ချွေးတပ်သားတစ်ပိုင်းနဲ့ ထိုင်းနယ်စပ်အထိ ပါသွားခဲ့ကြတယ် । သိလား”

“အဲဒါကိုတော့ ဖေဖေပြောပြုလို့ လွမ်းသိပါတယ်”

“အိမ်း..မင်းတို့မသိတာရှိသေးတယ် । အဲဒါပြောပြုမလို့ । အဲဒီ နယ်စပ်မှာ ဂျပန်တွေက တို့ကိုခိုင်းပြီး ရှုကြီးတစ်ခုထဲ ရွှေငွေရတနာတွေကို ဖုံးကွယ်ပြုပဲနဲ့ထားခဲ့တယ် । ပြီးတော့ ခြေရာလက်ရာပျောက်အောင် တို့တွေကို တန်းစီပြီး စက်သေနက်နဲ့ ပစ်သတ်ကြတယ် । မင်းတို့အဖေနဲ့ ဦးကတော့ ကံကောင်းလို့ ဒဏ်ရာသာရပြီး သေချင်ယောင်ဆောင်နေကြတယ် । အတာ သူတို့က ကျေနှင့်တဲ့အလောင်းတွေနဲ့ရောပြီး ကျင်းကြီးတစ်ခုထဲ ပစ်ထားခဲ့ကြတယ် । မြေမဖို့ခင် ညာမှောင်မှာ တို့နှစ်ယောက်တိတ်တိတ်တွားတက်ပြီး တော်မှာ တစ်ညွှန်လုံး ပုန်းနေကြရတယ်”

မမျှော်လင်းပဲ လွမ်းတို့မှာ ထူးဆန်းသောအဖြစ်ကို ကြားရသဖြင့် ပြမ်နားထောင်နေကြ၏။

“မင်းတို့ ဖေဖေကတော့ အဲဒီကတည်းက နှစ်းထိခိုက်သွားပုံရတယ် । အ လိုရင်းပြောရရင် တို့နှစ်ယောက် ဂျပန်တွေလသွားရော နေရာကိုအမှတ်အသားနဲ့ မြေပုံဆွဲ । မြေပုံကို တစ်ဝက်စီဆုတ်ပြီး ခွဲယူထားကြတယ်။ ပြီးတော့ လက်မောင်းသွေးဖောက် သစ္စရေသောက်ပြီး သားသမီး သားမယားတောင် မပြောစတမ်း ကတိပြုကြတယ် । ဒီရတနာ ပစ္စည်းတွေကို နောင်မှ အတူလာဖော်ကြဖို့ပေါ့လေ”

ယခုမှ ဖင်ဖြစ်သူသည် မိမိတို့အား ဤအကြောင်းသာမျှမပြောသည်ကို လွမ်းသော့ပေါ်ကို လွမ်းသော့ပေါ်ကို။

“ကာလကောင်းတော့ မင်းတို့ ဖေဖေက မကျမ်းမာလို့ မြေပုံတစ်ဝက်ကို ဦးပြန်ပေးပြီး ရှာဖွေဖို့လဲ ဦးကိုပဲ တာဝန်လုံးဝလွှာတယ် । သူကတော့ အဝေးကနေ တတ်နိုင်သမျှ ငွေကြေးသာ ထောက်ပုံတယ်ပေါ့လေ । ဦးလဲစွဲနပဲနဲ့ ရှာလိုက်တာ ဆယ့်ငါးနှစ်ကျော်မှ နေရာမှန်ပြန်တွေ့တယ် । တွေ့ တွေ့ ချင်း အ-ပ-က အောင်ပြီးကွဲဆို တို့ချင်းနားလည်တဲ့ စကားနဲ့ သံကြိုးရှိကိုလိုက်တာ । ဒီသံကြိုးလဲရောက်ရော ဘိုးရှင်းလဲ ဆုံးတာပဲမဟုတ်လား”

“မှန်ပါတယ်ရှင် । သံကြိုးစာကိုင်ရင်း သတိလစ်လဲကျသွားတာပါပဲ । အ-ပ-က ဆိုတာကို လွမ်းမှတ်မိပါတယ် । အမိပို့ယ်တော့ ဘယ်သိမလဲလေ”

“အေး..ဒါပေါ့ । ဦးလဲ မင်းအဖေနဲ့ တိုင်ပင်ထားတဲ့အတိုင်း । ပြည်ပိုင်အစိုးရကို လျှို့ဝှက်ပြီး ပစ္စည်းတွေကို နေရာနဲ့တာ အပ်ခဲ့တယ် । သတင်းစာတွေထဲတော့ မပါသေးဘူး । ဒီဂျပေတွေ တစ်ပြည်လုံးက ခိုးဆိုး တို့ကိုခိုက်ထားတဲ့ ပစ္စည်းတွေမှာ ဦးတို့ အစိုးရက ဦးကို ဆုင်းငါးသိန်းချီးမြှင့်တယ် । ဦးကျေနပ်တယ်”

အဘိုးကြီးက ခေတ္တနားလိုက်သည်။ ရေတစ်ခုက်တောင်းယူသောက်ပြီးမှ စကားဆက်၏။

“ကိစ္စတွေ မပြီးပြတ်ခင်တွင် ဦးစစ်ကိုင်းသွားခဲ့တယ် । ဟိုကျေမှ မင်းတို့အဖေဆုံးမှန်းသိတာပဲ । ဆုံးတဲ့ရက်နဲ့ ဦးသံကြိုးရှိက်တဲ့ရက်နဲ့တို့ကိုကြည့်တော့ အင်း..ဦးခေါ်ပဲ။ မင်းတို့အဖေဆုံးတာပဲ ဖြစ်ရမယ်”

အဘိုးကြီးက ခေါင်းခါရင်း ညည်းသည်။

နေစိုးက “ဦး..ဒီမှာ ကျွေနှင့်တော်တို့ရှိနဲ့ဘယ်လိုပဲသိသလ” ဟုမေးသည်။

“အိမ်း..မေးစရာပဲ । မင်းတို့အဖေဆုံးတာနဲ့ ပတ်သက်ပြီး ဆေးရှုသွားစုံစမ်းရာကအစ ဒေါက်တာစိန်ဝင်းဆိုတဲ့ ဆရာဝန်ကလေးက ဖြစ်သမျှအကုန် ေတာ်စုံခင်းလိုက်တာပဲ । ဒိတ်မကောင်းစရာပဲက္ခာ । ဦးအကုန်သိပြီးပါပြီ”

တဇ္ဇာသိုလ် ဘုန်းနိုင်

နောက်ဆုံးစကားကိုမူ ဦးထွန်းလူသည် နေစိုးကို စေ.ကြည့်၍ အဓိပါယ်ပါပါ ပြောသည်။ နေစိုးကလည်း အဓိပါယ်ပါပါ ခေါင်းပြန်သိတ်ပြပြီး စိတ်တွင်း၌ အာကအဘိုးကြီးဟု ချီးကျျှေးမီသည်။

“အဲဒီတော့...စိတ်မချမ်းသာစရာတွေကို မေ.လိုက်ကြော်၍ ဟုတ်လား၊ ဦးရဲ့ငွေတစ်ဝက်မကပါဘူး အားလုံးလိုလိုကို ငါ.တူမကြီးတွေကို လွှေပေးပါ.မယ်၊ ဦးမှာ သားသမီးဆွေမျိုးရယ်လို့လဲ တစ်ယောက်မှမရှိဘူး၊ ဦးက မင်းတို့ကို သားသမီးလိုပဲ ပြန်အားကိုးပြီး တရားမဓာနဲ့၊ အေးအေးနေရရင် ကျေနပ်ပြီး ဟုတ်ပလား”

သုံးဦးသားမှာ ကြားရသည်ကို မယုံမိ၊ ခေတ္တြိမ်နေပြီးမှ နေစိုးက ပြောသည်။

“ကြားရတာက မယုံနိုင်လောက်အောင် ဝမ်းသာစရာမှု၊ ကျွန်တော်တို့၊ ကျေးဇူးတင်စကားကို ဘယ်လိုပြောရမှန်းတောင် မသိပါဘူး၊ ဦးမှာ မေတ္တာထားသလို ကျွန်တော်တို့က ပြန်မေတ္တာထားပါ.မယ်”

အဘိုးကြီးက ခေါင်းညီတ်၍ အိတ်တွင်းမှ ချက်စာအုပ်ထုတ်ကာ တစ်ရွက် ရေးပေးသည်။

“နက်ဖြေနျေမှ ဦးလာပြီး အသေးစိတ်တိုင်ပင် အစီအစဉ်ဆွဲကြမယ်၊ အခုတော့ အထိမ်းအမှတ်အဖြစ် ဒါကိုယုထားကြ ငါ.တူမကြီးတို့၊ ငွေလဲလိုနေမယ် ရော့..”

အဘိုးကြီးက သူ.ဝသီအတိုင်းပင် ဆိုင်းမဆင်.ဗုံးမဆင်.ဗုံးမဆင်. နှုတ်ဆက်ပြန်သွားသည်။

ကျွန်ရစ်သုံးဦးသားက ချက်ကလေးကိုကိုင်ကာ ဝမ်းသာအောနှင့်၊ ငိုင်နေကြ၏။

ချက်စာရွက်ပေါ်၍ ငွေတစ်သောင်းကျပ်ပိတိ ရေးထားသတည်။

ဤနေရာတွင် ကျွန်ပ်တို့၊ အတန်ကြားတော်မြှုပ်ထားခဲ.သူ ကိုကိုလေး၏အကြောင်းကို ပြန်ဖော်ရပါဦးမည်။

ခေါင်းမှာသော ဤလူငယ်မှာ ဦးလေးဖြစ်သူ သေဆုံးရသည်ကို မိမိကြောင်းဟု တထစ်ချုပ်တုတို့မှုပင် ဖြစ်သည်။

သူသည် လွမ်းတို့နှင့်၊ ခဲ့ခွာခဲ.ပြီး ရွာသို့ ခေတ္တြိပြန်၍ မိခင်အား အကျိုးအကြောင်း ပြောပြလျက် ခြေားတည်.ရာ ပြန်ထွက်ခဲ.ပြန်သည်။

လူငယ်ပို့ပို့ စိတ်ကူးယဉ်ယဉ်နှင့်၊ မြန်မြန် သူဇူးဖြစ်ရန်ဟု မိုးကုတ်သို့စွန်းသွားကာ ကျောက်တွင်းတူးသည်။ ထိုမှမဟန်ပြန်သော် နမ္မတူဘော်တွင်းသို့၊ ထွက်ခဲ.ပြန်သည်။ နမ္မတူ၌ ငှက်ဖျားခဏ်နှင့်၊ လဲနေစဉ်အတွင်း သတ္တုလုပ်ငန်း၌ စိတ်ပျက်၍ အလုပ်ထွက်တော့မည်။ အခြားပညာတတ် လူငယ်တစ်ဦးနှင့်၊ ခင်မင်းမိတ်ဆွေဖြစ်သည်။ ထိုလူငယ်၏အမည်မှာ ခင်မောင်သင်ဖြစ်ရာ ကိုကိုလေးက မိမိထက်ကြီးသဖြင့်၊ အစ်ကိုသင်ဟုခေါ်၏။

အစ်ကိုသင်၌ မိဘဘိုးဘွားပိုင် ခြိကြီးတစ်ခု သန်လျင်၌ရှိရာ သူတို့နှစ်ဦးသည် ခေတ်မို့စိုက်ပျိုးရေး စမ်းသပ်ကြရန် သဘောတူကြ၏။

ခြိကြီးမှာ သန်လျင်မြို့၊ ပဲခူးစုတောင်သာက် သရက်ပင်မောင်နှမအနီး၌ရှိရှိ၍ ရှစ်ကောက်ကျော် ကျယ်ဝန်းသည်။

ကိုကိုလေး၊ အစ်ကိုသင်နှင့်၊ အခြားကောလိပ်ကျောင်းထွက် ခင်မောင်ရီဆိုသူအပါအဝင် လူငယ်သုံးဦးသည် လူငါးခြီးသမား သုံးဦးအကူအညီနှင့်၊ ဤခြို့တွင်း၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကြသည်။

ခြို့တွင်း၌ သရက်၊ ပိုနဲ့၊ တည်း၊ ကနာစိစသော ရာသီလိုက် ဝင်ငွေရသော အပင်ကြီးများရှိသည်။ အသီစိတ်း ရေစုပ်စက်တို့နှင့်၊ စနစ်တကျ ရေပေးစိုက်ပျိုးနိုင်သဖြင့်လည်း ဘူး၊ ခရမ်း၊ သခွားစသော အသီးများအပြင် ဘောလုံးပန်း၊ နှင့်ပန်း စသည်တို့လည်း အောင်မြှင့်စွာထွက်သည်။

နာနတ်ပင်များမှာလည်း အသီးများ ထွေးကျိုးရင်းရင်းမာနေကြသကဲ့သို့၊ ပင်ရေဂါးရာကျော် စံပယ်ပင်တန်းတို့၌လည်း ဝင်ငွေကောင်းနေသည်။ ပန်းလွှာဖြူဖြူတို့၊ ဖွေးနေ၏။

ပတ္တာမြားတွင်း မအောင်သော ကိုကိုလေးနှင့်၊ သတ္တုလုပ်ငန်းမစားသာသော အစ်ကိုသင်တို့မှာ ခင်မောင်ရီနှင့်၊ အတူမြေကြီးမှ ရွှေမဟုတ်သော ခွေသီးသည်ကို လက်တွေ.မြောကြရသည်။

လေရှုတ်တရက်၌ရှိ၍ ပူအိုက်သော ညတစ်ညွှန် သုံးယောက်သည် တည်းပင်ကြီးအောက်တွင် လက်ဖက်ရည်ကြမ်းကို မိမိယူသောက်ရင်း ဆွေးနွေးတိုင်ပင်နေကြ၏။

“အား..အိုက်စပ်စပ်ကြီး အနေရခက်လိုက်တာ”

ကိုကိုလေးက အကျိုးချွော်ထားသောကိုယ်ကို ယပ်ခတ်နေရင်းဆိုသည်။

“မင်းက အိုက်လို့စိတ်ပျက်နေ၊ ငါကတော့ မြှုံးနေတယ်”

“ဘာပြုလို့”

“ငါမြိုကျင်းအောင်တော့မှာကွု”

“တန်စမ်းပါ အစ်ကိုသင်ရာ၊ ဟိုတစ်ခါကလ မပေါက်လို့ မို့စွေး ငါးကျပ်ဖိုး လွင်းပစ်ရပြီမဟုတ်လား”

တ္ထာနိုင် ဘုန်းနှင့်

ခင်မောင်ရီက နောက်ပြောသည်ကို အစ်ကိုသင်က မခံချင်စွာနှင့် ရှင်းပြ၏။

“ဟ ကောင်တွေရ । ရည်းစားတောင် တစ်ခါတည်း စွန်တာမှ မဟုတ်ဘ”

“ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့ဟ । ရည်းစားရစမျက်နှာကို မို့ရတဲ့မျက်နှာလို့တောင် တင်စားဆိုရတယ်မဟုတ်လား । မင်းက ငါ့မိုကိုနှုန်ယ်ရရှုမှတ်လို့”

“အစ်ကိုသင်မှုက ဘယ်မှာလဲ”

“အာ..အေးလေ တော်တော်ကြာ ပေါ်ကော်တော့မှာပေါ့”

လူငယ်နှစ်ဦးက ရယ်သဖြင့် အစ်ကိုသင်မှာလည်း ရယ်မောကာ လေကိုလျော့သည်။

“တကယ်ပါကွာ । ဟိုတစ်ခါက မို့ကျင်းမှာ ငါကလေဝင်ပေါ်ကိုမဖောက်မိလို့ပါ । အခုတော့ အိုကေပဲ နေ့လည်က သွားကြည်ပြီးပြီ ငုံနေတယ် । ဒီည့်ရာသီကလဲကူတော့ မနက်ကျကြည် । ကားနေမယ်”

“ဘယ်သူလဲ । အစ်ကိုသင်လား ကားနေမှာ” ဟု ကိုကိုလေးက ဖောက်လိုက်ပြန်သဖြင့် ခင်မောင်ရီက ရယ်သည်။

“မင်းအဘမို့ ငါက ကားရမှာလား । မို့ကွာ..မို့ । ဟေ့ ခင်မောင်ရီ မို့ဖျေားဘယ်လောက်ရှိလိုလဲ”

“ဒီမှာ ငါးကျပ်လောက်ရှိမယ်”

“အေး ရန်ကုန်မှာ ပေါ်ဦးဆိုရင် တစ်ပိဿာကို ခုနှစ်ကျပ်ကနေ တစ်ဆယ်အထိရှိမယ် । ငါ့မို့ ခွက်တစ်ဆယ်လောက်ထွက်မယ် । နက်ဖြန် ငါကိုယ်တိုင် သိမ်းကြီးဖျေားသွားပြီး ကိုဘသိန်းတို့ဆိုင်ကို ပို့မယ်”

“ကောင်းပါလရဲ့များ । အတော်ပါပဲ । ရေရှင်စက်အင်ဂျင် လက် (ခ) လဲရမယ် । တစ်ခုလောက် ဝယ်ခဲ့ပါဦး”

“ကိုစွမ်းပါဘူး । ငါငွေ့ခြောက်ဆယ်လောက်ရမယ် ဝယ်ခဲ့မယ် । ဘီယာတစ်ခါင်ပါ ဝယ်ခဲ့မယ်”

“ဟေး..ဒါမှ တို့အစ်ကိုသင်ကွဲ । ဒါကြောင်း ချုစ်ရတာတွေ । ချုစ်ရတာတွေ”

“အေး..ဒါထားဦး । ဟိုသီဟိုင်းပင်တွေ ဘယ်နှုန်ယ်လဲ ကိုကိုလေး”

“နေ့ခုံးက ထင်းကုလား လာဝယ်လို့ တစ်ပင်ငါးကျပ်နဲ့ ရောင်းလိုက်တယ်”

“ကောင်းတယ် । အဲဒီကွဲက်လပဲ ဘာလုပ်ကြမလဲ”

ကိုကိုလေးက “ကျွန်းတော်တော့ ကြက်မွေးချုပ်တယ်” ဟုဆိုရာ အစ်ကိုသင်က “ဟာ..မင့်ဟာ အကုသိုလ်အလုပ်ကြီး”

ဟုဆို၏။

“အံမှာ..မနက်က အစ်ကိုသင်း စပျစ်ပင်အမြတ်အုံနေတဲ့ ပုဂ္ဂိုက်ဆိုတဲ့တွေ ဆေးဖျိန်းသတ်တာကတော့ကော့”

အစ်ကိုသင်က တဟဲဟဲရယ်သည်။

“အေးကွာ..မထူးပါဘူး । ခြိုတဲ့က ထန်းပင်ငါးပင်လဲ ယင်းထောင်ပြီး လိုင်စင်စီ ဆွဲရအောင်”

ဤသို့ သူငယ်ချင်းသုံးဦးမှာ ရယ်မောပျော်ရွင်စွာ ပြောနေကြခိုက် ခြုံအပြင်ဘက်မှ အပြင်းမောင်းနှင်းလာသောကားနှင့် မရှေ့မနောင်းပင် ပြင်းထန်သော တိုက်ခိုက်မိသံ တစ်ရပ်ပေါ်ထွက်လာသည်။

လူငယ်သုံးဦးမှာ ဓာတ္တကြက်သေသေသွားမိပြီး နောက်တစ်ခုကျော် ခြုံပြင်ဘက်သုံး ပြုးထွက်လာခဲ့ကြသည်။

ခြုံပြင်ရှိလမ်းမှာ ဖြို့ပတ်လမ်းဖြစ်၏။ ကျောက်အုပ်များခင်းထားသေည်လည်း ဒုတိယကဗ္ဗာစစ်ကြောင်း အပြီးမသတ်ရှိခဲ့ရာ ယခုတိုင်ကောင်းသည် နေရာကောင်း၍ ချို့ဝှင်းထူသည် နေရာ ထူနေ၏။ လမ်းပါတ်မသိသူ ကားသမားများအတွက် လေးအန္တရယ်ကြီးပေသည်။

သူတို့သုံးဦး ခြုံပြင်ရောက်သောအခါ လမ်းဘေးသုံးကျလျက် သစ်ပင်တစ်ပင်နှင့် ဦးဆောင်းထိုးရပ်လျက်ရှိသော ဂျုံးတစ်စီးတွေ။

ကားအတွင်းသုံး ကိုကိုလေးက လက်နှုပ်ပါတ်မီးနှင့် ထိုးကြည်းသည်။ ကားပေါ်၌ မောင်းသူတစ်ဦးသာပါရှိ၏။

တိုက်မိသည်၍ ခုံးကြောင်း အံဆွဲမှ လွင်းကျဟန်တူသော စိစကိပ်ပုလင်းတစ်လုံးမှာ ကွဲကြနေ၏။

ကားစတီရာရင်းနှင့် မျက်နှာအပ်လျက် သတိလစ်နေသော မောင်းသူ၏ မျက်နှာတွင်မူ သွေးတို့ ခဲ့နေလေ သည်တကား။

တန္ထသိယ ဘန်းနိုင်

ရှေ့ခန်းဒရိုက်ဘာသေးတွင် ဦးထွန်းလူကထိုင်လျက်ရှိ၍ နောက်ခန်းတွင် လွမ်း၊ လယ်လယ်၊ နေစိုးနှင့် အောက်တို့ပါလာသည်။

ဤအချိန်တွင်မှ ပွင့်လင်းပျော်ရွင်တတ်သူ ဦးထွန်းလူမှာ လူငယ်များ၏ ချစ်ခင်လေးစားသည်။ ဖခင်ပမာ ဖြစ်ခဲ့ပြီ။ နေထိုးကမှ လူပျို့ကြီး ဦးထွန်းလူနှင့် အပျို့ကြီး ဒေါ်ကြင်တို့ကို နောက်သလိုလိုနှင့် အတည်ကြောင်းလမ်းစောစပ် စ ပေးရသည်။ အခြေပင်ရောက်နေ၏။

နေ့စိမ္မာလည်း ဘဏ်မန်နေဂျာမလုပ်တော့ပဲ ဝါသနာပါသမျှ ဝင်ငွေမသေချာသော ဝတ်လုံဘဝကို စတင်နေသည်။ လူရှေ့သူရှေ့တွင် “ယောက်က္ခမ ဂုဏ္ဍာနှုန်းတော့” ဟူလည်း နောက်နိုင်သော အခြေဖြစ်သည်။

ယခု စစ်ကိုင်းသို့၊ လွမ်း၏ ဆန္ဒအရ ရောက်လာကြသည်။ လွမ်းက မိမိတို့၏ မူလအိမ်နေရာကိုရှင်း၍ ဖောင်ကိုရည်ရွှုးကာ စေတီတည်လိုသည်။

ကမ်းနားလမ်းတစ်လျှောက် ကားသည် မောင်းလာခိုက် နေထိုးနှင့် လယ်လယ်က ယခင်အခါက ချစ်သူဘဝ မရေရှာသည်။ ကာလကို သတိတရ အမှတ်ရကြသည်။

ଲୁହୁଙ୍କା ଆତ୍ମକାରୀଙ୍କିଟ ଦ୍ଵାରା ଲାଭ ହେଲାଯି ।

လွမ်းအတွက် စစ်ကိုင်းသည် လွမ်းမောက်ကွဲဖွယ်ရာ၊ ထိတ်လန့်.တုန်လှပ်ဖွယ်ရာ၊ ကြည်နှီးတရားရဖွယ်ရာ အနုတ်ပင် ဖြစ်နေ၏။

လွမ်းသည် ကျေးဇူးရှင်ဖောင်ကို ရင်နင်အောင် အမှတ်ရမိသည်။ မည်သည့်အရိပ်တို့၊ အေးသည့်ဆိုစေ မိဘအရိပ်ကို မမိပေ။ ဖောင်မှာ ကွယ်လွန်ခဲ့ပြီ။ သို့ရာတွင် ဖောင်၏ ကျေးဇူးရှိပ်သာမှာ ယခုတိုင် အတိုင်းမသိ အေးမြလှပါဘိတကား။

ଶ୍ରୀଚନ୍ଦ୍ର ପାତ୍ର ଶିଖିଲେ ଏହାକିମଙ୍କାରୀ ହେବାରୁ ଆମେ ଏହାକିମଙ୍କାରୀ ହେବାରୁ

မှန်းမိသည်။

မုန်းသူကို အမှတ်ရသမျှ ချစ်သူကို လွမ်းရသည်။

အမှန်းတရားတို့ မှားလေသည်ကို သူတရားပြော
“

“ဘုမာယာ အချေ၊ ကြမှာအည်၊ သည် ယာယံစွင့်ရက်တယ်လို့ပဲ ကံကိုသာ အပြစ်တင်ချင်တယ်”

ଭ୍ରାତାପୁଅକ୍ଷୀଲନ୍ଦ୍ରଃ ଅଯନ୍ତେଃଗ୍ରେମ୍ଭୁ ଅଭୁତରଣୀ ॥

လွမ်းအရင်မှာ ပေါက်ကွလဲမျှ ထာ့သော ခစားမှုမရှိ။ မျှော်းမျှော်းမြတ်နံနှင့်သော မှုင်းညှဉ်သည်။ ဝေဒနာသာရှုသည်။
ကားသည် စစ်ကိုင်းကလပ်အနီးရှိ လွမ်းတို့၏ မူလအိမ်ဟောင်းဆီ ရောက်လာခဲ့၏။
လွမ်းတို့ စစ်ကိုင်းရောက်သည်မှာ ငါးရက်ရှိပေပြီ။ မနက်ဖြစ်ခို့ ရန်ကုန်ပြန်ရတော့မည်။ စီမံဆောင်ရွက်

ପ୍ରକ୍ରି.ଟେଲ୍

କଣ୍ଠରେ ପାଦରେ ମନ୍ଦିରରେ ପାଦରେ ମନ୍ଦିରରେ ମନ୍ଦିରରେ ମନ୍ଦିରରେ ମନ୍ଦିରରେ

အနေဖြင့် အမြတ်ဆုံး အမေတ္တာဆွဲတော်သည်။ ပေါ်လေသိပ္ပါဒ်များ ပေါ်လေသိပ္ပါဒ်များ ပေါ်လေသိပ္ပါဒ်များ

କେବେଳା କାହାରୁଙ୍କିମାନ ଦେବାଗିରିରୀତାରୀଲୁ
ଏହିପରିମାଣରେ କୌଣସି “ଶ୍ଵରୀ ଶ୍ଵରୀ; ଶ୍ଵରୀଶ୍ଵରୀ” ବାଜିବାରେ

“ମୁହଁରାମଦ ନାହିଁ ତାହାର କିମ୍ବା କିମ୍ବା”

“အေး အဲတိဖုန်းက ဒေါ်ဒေါ်က ကလေးဝရောက်နေတယ်၊ ပြန်လာမှ ကိုကိုလေးနဲ့တွေ့လို့ အကြောင်းဆုံးသိရတယ် ဘို့။”

“အောင်အမျှ၊ အကြောင်းအရာ အသုတေသနပါ။”

“အင်ကျော် စိန်ခိုပ်ပါဘူး၊ ဒေဝါယာ၏ အန်ဆောင်း၊ စိုး လို ဘိုင်းပါဘူး”

“ဒေါဒေါ ဒီဘယ်နှယ်ရောက်လာသလ”
 “ဂန္ဓာရုံက ဒေါဒဗျာရီပြာလို့ လာခဲ့တာ”
 “ဒါထက် မောင်လေးကော ဒေါဒေါ” ဟု လွမ်းကမေးသည်။
 “ပြာရမှာ ရှုက်တယ်ကွယ် । ပထမမိုးကုတ် । နောက် နမ္မတူ । အခု သန်လျင်မှာတဲ့”
 “ရှင်..သန်လျင်မှာ ဘာလုပ်နေလဲ”
 “သူငယ်ချင်းတွေစု ခြိလုပ်နေတယ်ဆို ထင်ရဲ့”
 “သန်လျင် ဘယ်နားမှာလဲ”
 “ပဲခူးစုနား ဆိုတာပဲ । မြင်းလှည်းသမားတွေ မေးရင်သိတယ်တဲ့”
 “ဒေါဒေါ...လွမ်းတို့ အခု ချမ်းသာနေပြီ”
 “အဲတာကို ဒေါဒေါသိတယ်လေ”
 “ဒီတော့ ကျွန်ုတ်မှာ မောင်ရယ် ဖားရယ် အားကိုးစရာလိုတယ် । မောင်လေးကို ကျွန်ုတ်မှာ အမြန်ဆုံးပြန်ခေါ်ရမယ်”
 “အင်းလေ । ဒေါဒေါအနေနဲ့တော့ ဘာမှမပြာလိုဘူး । တူမတို့နဲ့တကွ သတ္တိတွေ ချမ်းသာကြရင် ဒေါဒေါတို့ ဝင်းသာရတာပါပဲ । ဒါထက် အခုလွမ်းတို့ ရန်ကုန်ဘယ်မှာနေလဲ”
 “အခုတော့ လွမ်းတို့မျက်စိကုပေးတဲ့ ဒေါက်တာ အိမ်မှာပဲနေတယ် । ဒါပေမယ် လွမ်းတို့ အိမ်ဝယ်ဖို့ စောစပ်ထားတယ် । ဒီကပြန်ရင် ကိစ္စပြီးမှာပဲ । အဲဒီတော့မှ စာထည်လိုက်မယ် । ဒေါဒေါ လွမ်းတို့နဲ့ လာနော်းနော်”
 လွမ်းနှင့် လယ်လယ်ကလည်း ဝင်းသာနေ၏။ ပျောက်ဆုံးနေသည်။ ငယ်စဉ်ကတည်းမှ မခွဲမခွာနေလာခဲ့သော မောင်ငယ်ကို ပြန်တွေ့ရတော့မည်။
 အိမ်တွင်း၌ နေစိုးနှင့် ဦးထွန်းလှကလည်း တစ်မှာင်။ ။ “ဦးလေး । အဲဒီအဒေါကြီး မချောဘူးလား။”
 “အိမ်းလွမ်းတို့ အမျိုးဟာ တယ်ချော်”
 “ဒေါကြင်နဲ့ ဘယ်သူပို့ချောလဲ”
 “အဟီး..ယောကိုကြီးက ပို့ချောတယ်နော်”
 “ဒါဖြင့် ဦးလေးကော ဖိုးသူတော် မဝတ်ချင်ဘူးလား”
 “အာ..ဒီကောင် တောက်တိုးတောက်တဲ့ လာဘုပ်တိလိုက်တဲ့ ပါးစပ်ရယ်နော်”

(၉)

သန်လျင်ခြေတွင်း၌ ခင်မောင်ရီသည် ရေစပ်မော်တာစက်ကို ပြင်ဆင်နေ၏။

ကိုယ်အထက်ပိုင်း ဗလာ၊ ကာကိ ဘောင်းဘီရှည်နှင့် လက်တစ်ဖက်ကို ပုံးမှ ပတ်တီးသိုင်းပင့်လျက် ကိုကိုလေးသည် ခင်မောင်ရင်အနီးသို့ ချဉ်းကပ်လာ၏။

“မင်းစက် ဘာဖြစ်နေတာလ”

“ဆီအလိုက် များနေတယ်ကွဲ”

“အစ်ကိုသင်ကြီးကော..”

“ဘူးစင် အောက်မှာလေ”

ကိုကိုလေးက ဘူးစင်အောက်၌ အလုပ်များနေသော အစ်ကိုသင်ကို လုမ်းကြည့်သည်။

“အေးကွဲ ခင်မောင်ရီ၊ ဘူးမို့တွေ နိပ်သား၊ တစ်လအတွင်း ဝင်ငွေ နှစ်ရာကျော်သွားပြီ”

“လာပြန်ပြီလား၊ ဒီမို့တွေအကြောင်း၊ ဒါထက် မင်းလက်ဘယ်နယ်နေလဲ”

“မကိုက်တော့ပါဘူးဘွား”

ကိုကိုလေးသည် နာနတ်ပင်တန်းများဆိုသို့၊ ထွက်ခွာလာ၍ အသီးများကို စစ်ဆေးနေ၏။ အလုပ်တွင် စိတ်ဝင်စားနေကြသဖြင့်၊ ခြို့ဝါ ဝင်လာကြသူများကို သတိမဖြမ်း။

“မောင်လေး”

ကိုကိုလေးသည် မြောက်ခနဲ ထိုင်ရာမှ ထမိသွားသည်။

တ္ထာနသိုလ် ဘုန်းနှင့်

ခင်မောင်ရို့သည် စက်နှိုက်ရင်းမှ ပျက်မောင်ကြုတ် ပါးစပ်ဟရင်း လှည့်ကြည့်သကဲ့သို့ ဘူးစင်အောက်မှ အနီးမှန်သော အစ်ကိုသင်သည် သူ့မျက်မှန်ထူတီးကိုဆုတ်၍ ကြီးကြီးပမ်းပမ်း လှမ်းကြည့်ရှာ၏။

ကိုကိုလေးက မိမိမည်သို့မျှ မမျှော်လင်းသော လွမ်းနှင့် ဒေါက်ကို မှင်သက်မိသူပမာ ကြောင်ကြည့်နေမိ၏။

လွမ်းကလည်း သူ့မောင်ကို ရင်ထုမနာ ကြည့်နေသည်။

“မောင်လေး မင်းဘယ်လိုဖြစ်နေတာလဲဟင် । မင်းဘာတွေလျောက်လုပ်နေတာလဲ”

ကိုကိုလေးကမဖြေ । အဖြေအစား မေးခွန်းသာ ထုတ်သည်။

“ကျွန်းတော် ဒီမှာရှိတာ မမလွမ်းဘယ်လိုလုပ်သိလဲ”

“မမလွမ်းရန်ကုန်ရောက်တာကြာဖြီ । ဟိုနေ့က စစ်ကိုင်းရောက်မှ ဒေါ်ဒေါ်နဲ့တွေ့လို့ မင်းဒီမှာရှိမှန်းသိတာ”

လွမ်း၏ မျက်လုံးများက ကိုကိုလေး၏ လက်ဆီ ရောက်သွားသည်။

“မင်းလက် ဘာဖြစ်တာလဲ”

“တစ်နေ့က ပါးရှုပြီး အဆိပ်ဖြစ်လို့ । အခု ဆေးထိုးတာနဲ့ သက်သာသွားပါပြီ”

လွမ်းက သက်ပြင်းလေးရှိက်သည်။

“ကိုကိုလေး မင်းဟာ ဘယ်အထိ အမိပ္ပါယ် မဲ့တာတွေ လျောက်လုပ်နော်းမှာလဲ”

“ကျွန်းတော်လုပ်သမျှဟာ အမိပ္ပါယ်ရှိပါတယ် မမလွမ်း”

“တော်တော့ ကိုကိုလေး မင်းကို အချေအတင်ပြောဖို့ မမလွမ်းလာတာမဟုတ်ဘူး । နားလည်လား ဒီမှာ နားထောင်စမ်း”

လွမ်းက အေးဆေးချော့မော့စွာ ပြောသည်။

“မင်းကြောင်း ဖေဖေဆုံးရတယ်ဆိုတာ မေ့ပစ်လိုက်ပါကွယ် । ဖေဖေဆုံးရတာ ဟိုကောင်...မောင်မောင်လွင်က တစ်တရားခဲ့ । ပြီးတော့...မင်းဟိုသုကြီးစာ မှတ်မိသေးလား । အို..ဒါတွေကို မမလွမ်းနောက်မှ ပြောပြမယ် । အခု မမလွမ်းမင်းကိုလာခေါ်တာ”

“ခင်များ..”

“နားထောင်စမ်း ကိုကိုလေး အခု မမလွမ်းတို့ ချမ်းသာနေပြီ । အဲဒါ...မောင်ရယ် အားရယ်လို့ အားကိုးစရာ ထောင်ရောက်မယ်။ သူ လိုနေတယ် । မင်း မမလွမ်းကို ပစ်ထားတော့မလို့လား”

ကိုကိုလေး၏ ရင်မှာ ဆို့သွားသည်။ ဘာပြန်ဖြေရမှန်းလည်းမသိ။

လွမ်း၏ မျက်လုံးများက ကျယ်ဝန်းသာယာသော မြိုကြီးတစ်ဗိုက်ကို ဝေး၍၍ကြည့်မိသည်။

ခဏေဝယ် လွမ်းမှာ မျက်လုံးလေးပြုး၍ အသက်မရှုမိဘဲ ကျောက်ရုပ်ပမာ ဇြမ်းကျသွား၏။

သရက်ပင်ကြီးတစ်ပင်ကိုရှိ၍ ဝါးလုံးများထောင်ထားသည်။ ဝါးလုံးများနှင့် ပင်စည်ကြား၌ မျှော်ဝါးပို့ပို့တွင် ရပ်နေသူတစ်ဦးကို လှမ်းမြင်ရ၏။

အကျိုန်က် । ဘောင်းသီညိုနှင့် တုတ်ချောင်းကိုကိုင်ရင်း ထိုသူက လွမ်းတို့ဘက်သို့ မျက်နှာလည်း၍ ကျောက်ရုပ်ပမာ ရပ်နေသည်။

ပထမသော် လွမ်းသည် မိမိ၏ မျက်လုံးများကို မယုံမိ။ နောက်တစ်ခဏု၌ လွမ်းမှာ အသက်ဝင်လာပြီး မာန်လေးပါပါနှင့် ထိုသူထဲ လျောက်သွား၏။

“**သော်..လက်စသတ်တော့ ရှင်ကို...ဟင်**”

ထိုသူခများမှာလည်း ကျင်စက်မိသူပမာ တုန်ယင်ချောက်ချားသွား၏။

“နေပါ့ဦး ရှင်က အစ်မကို ခုက္ခပေးလို့ အားမရသေးလို့ । မောင်ဆီ ဘာအကြံနဲ့ လာနေတာလဲဟင်”

ထိုအချိန်တွင် ကိုကိုလေးက လွမ်းကိုမြို့လာသည်။

“မမလွမ်း । ဘာတွေ လျောက်ပြောနေတာလဲ । သူမျက်စီမြင်ဘူးဗျာ”

ထိုအခါမှ လွမ်းက သူ့အား ကြောင်ကြည့်နေသူကို သတိထားကြည့်မိသည်။

“**သော်..မျက်စီမြင်တဲ့ ခုက္ခပေးလို့ဘာလဲ**”

လွမ်းက မထိန်းနိုင်သော ဒေါသနှင့် ပြောနေ၏။ သူကမူ တုတ်ကောက်ကို အားပြုစမ်း၍ နေရာမှ ထွက်ခွာပြီးလိုဟန် လှပ်ရှားလာသည်။

“ကျွန်းမ လူတစ်ဖက်သားကို မမှန်းတတ်ပါဘူး၊ ဒုက္ခရောက်နေတဲ့ လူကိုလဲ ကြင်နာတတ်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကို ခုလိုမြင်ရတော့ မသနားဘူး၊ သိလား”

လွမ်းက အသံလေး တုန်ယင်ကာ သရော်ရပ် ရယ်ရင်း ပြောနေသော်လည်း မျက်လုံးများမှ မျက်ရည်များ စီးကျနေ၏။ ထွက်ပြေးရန် မဖြစ်နိုင်သည်။ အဆုံး၌ သူကလည်း ခေါင်းကြီးငံကာ တွေ့ခဲ့နေ၏။

“ရှေ့ကဝိပါက်ခုနှစ်ရက်၊ ကာလဝိပါက် နောက်ကျောကတက်သတဲ့၊ သိရဲ့လား ဆရာကြီး..ဟင်”

လွမ်းက အားရပါးရ စိတ်ရှိတိုင်း ပြောချေနေသည်။

“ကျွန်းမ တစ်ခုပဲ ဆဲတောင်းတယ်၊ ရှင်အခုလုံး ဒုက္ခခဲ့စားနေရတော့ နောင်တရပြီး ကိုယ်ချင်းစာတရားလက်ကိုင်ထားနိုင်ပါစေလို့၊ သိလား၊ ရှင်၊ ကို ကျွန်းမ အခု ခွင့်လွှတ်ပြီ”

လွမ်းသည် ဘာမှန်းမသိ၍ ပါးစပ်အဟောင်းသားနှင့် သူ၊ ကိုတစ်လှည်း၊ မျက်မြင် ခုက္ခတကိုတစ်လှည်း၊ စိတ်ညိုးခဲ့ရသူပမာ ကြည်းနေသူ ကိုကိုလေးဘက် ကြည်းလိုက်ပြီး အမိန့်ပေးသည်။

“ကဲ...မင်းလဲ အမြန်ဆုံးလိုက်ခဲ့၊ လိပ်စာမှတ်ထား၊ အမှတ် J0၊ ရွှေတောင်ကြားလမ်း၊ ဒေါက်တာမင်းညိုအိမ်၊ လာ..ဒေါက် သွားမယ်”

လွမ်းသည် မပြေးရုံတစ်မည် ခြိုတွင်းမှ သွက်သွက်ထွက်ခွာသွားသဖြင့် ဒေါက်ကြင်မှာ သမင်လည်ပြန် လှည်းကြည်းရင်းလိုက်ပါသွားရရှာ၏။

ကိုကိုလေးက ဤအခါမှ သတိဝင်ကာ သူ၊ အားမေးသည်။

“ဘယ်လိုဖြစ်တာလဲဆရာရယ်၊ ကျွန်းတော်ဖြင့်၊ ဘာမှ နားမလည်ပါလား”

သူက ဖြည့်ညွှေးစွာ ခေါင်းမော့လိုက်သည်။ သူ၊ ပါးပြင်၌ စီးဆင်းနေသော ကြီးမားသည်။ မျက်ရည်ပေါက်များကို ကိုကိုလေးမြင်ရ၏။

“နားမလည်ချင်ပါနဲ့၊ ငါ့ညီရယ်၊ နားမလည်ရင်မှ မင်းစိတ်ချမ်းသာဦးမယ်၊ နားလည်ရင်...”

“မဟုတ်ပါဘူး၊ ဆရာရယ်၊ မမလွမ်းဟာ အင်မတန် ကြင်နာတတ်တဲ့ မိန့်းကလေးတစ်ဦးပါ၊ ဆရာနဲ့ ဘယ်လိုဖြစ်ရတာလဲ”

သူက နာကြည်းစွာ သဲ့သဲ့ ရယ်သည်။

“မှန်တယ်၊ မင်း မမလွမ်းဟာ အင်မတန်ကြင်နာတတ်တဲ့ မိန့်းကလေးတစ်ဦးပါ၊ ဒါပေမယ့် သူကြင်နာတဲ့ လူတွေထဲမှာ ဆရာမပါဘူး”

သူ၊ စကားကို ကိုကိုလေး နားမလည်း၊ သူကသာ တစ်လုံးချင်း ရှင်းပြ၏။

“ဆရာ အင်မတန်ချစ်တဲ့၊ ဆရာကိုယ်တိုင် ကုသဲ့ရတဲ့၊ မျက်စိမြင်တဲ့၊ မိန့်းကလေးတစ်ဦးအကြောင်း ငါ့ညီကို ဆရာ အရိပ်အမြတ် ပြောပြဖူးတယ်၊ အဲဒေါ် မိန့်းကလေးဟာ မင်းရဲ့ မမလွမ်းပဲ့၊ မျက်စိမြင်တဲ့ လွမ်းဟာ ဆရာ၊ ကို သူအင်မတန် မှန်းတဲ့ မောင်မောင်လွင်အဖြစ်သိတယ်၊ မျက်စိမြင်တဲ့ လွမ်းဟာ ဆရာ၊ ကို သူအင်မတန်ချစ်တဲ့ ဒေါက်တာမင်းညိုအဖြစ် သိတယ်၊ ဒီနှစ်ဦးဟာ တစ်ဦးတည်းဆိုတာ လွမ်းကို ဆရာအသိမပေးနိုင်ဘူး၊ လွမ်းကို ချစ်လွန်းလို့ပဲ ဆရာ အသိမပေးနိုင်ဘူး”

သူ၊ ခေါင်းမှာ ပြန်၍ ငါ့က်ကျွေားသည်။ သူ၊ အသွင်မှာလည်း ပြင်းထန်လှုသော ရင်မှ ဝေဒနာကို ခက်ခဲစွာ ထိန်းသိမ်းချုပ်တည်း ထားရဟန်ပေါ်နေ၏။ သို့၊ သော် ထိုခဏ္ဍာပင် သူ ခေါင်းပြန်မော့လာ၏။ ကိုကိုလေးမှာမူ တစ်သက်၌ ၅၅၅၆ စိတ်ထိခိုက်နေသူတစ်ဦး၏ မျက်နှာကို မဖြင့်သွားချေ။

“စေတနာသာလျှင် ကံ..တဲ့၊ ဆိုရုံးစကားရှိတယ်၊ ကောင်းသော စေတနာပေါ် အခြေခဲတဲ့ ကောင်းသော ကံအလျောက် ကောင်းကျိုးတွေဟာ တစ်နေ့ခုံကို ရောက်လာလိမ့်မယ်လို့ တစ်ချိန်က ဆရာ ယုံကြည်းတဲ့တယ်၊ ဒါပေမယ့်အလကားပဲ ၁...အလကားပဲ..ဟား..ဟား..စေတနာသာလျှင် ကံ၊ ဟင်း..ဟင်း..ဒီလောကိုဘုံးအနှစ်းက ယုံစတမ်းတွေ ...ယုံစတမ်းတွေ၊ ဟား..ဟား..ဟား...”

သူက အရှုံးပမာ ဟစ်အော်ရယ်၍ တွေ့နှင့် စမ်းထောက်ကာ သစ်ပင်ရိပ်မှ ထွက်ခွာသွားလေသည်။

ကိုကိုလေးက ငိုင်ကျွန်းရှစ်၏။ ထို့နောက် တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်နှင့် နာရီကို င့်ကြည်းပြီး အိမ်ဆီပြေး၍ အဝတ်အစား လဲသည်။

အစ်ကိုသင် လွမ်းမေးသည်ကို မဖြေပဲ ကိုကိုလေးသည် ခြုံပြင်သို့၊ ပြေးထွက်ခဲ့၏။

အိမ်သို့ပြန်ရောက်ရောက်ခြင်း လွမ်းသည် မည်သူ၊ အားမျှ နှုတ်မဆက်ဘဲ မိမိ၏ အခန်းသို့ပြေးကာ အိပ်ရာထဲ၌ ထိုးလွှဲ၍ ငါ့ကြေးသည်။

တွေ့ဆုံး ဘုန်းနိုင်

လွမ်းကဲ့သို့။ ကြင်နာတတ်သော မိန်းကလေးမျိုးမှာ စိတ်လိုက်မာန်ပါ တစ်စုံတစ်ခု ရက်ရက်စက်စက် လုပ်ပြီးတိုင်း ကြီးစွာ နောင်တ ရတတ်သည်။

မောင်မောင်လွင်ကို သူကမှန်းသည်။ သူ့ကိုမြင်လျှင် မိမိကိုယ်ကို မိမိ မထိန်းနိုင်လောက်အောင် အမှန်းစိတ်က လွမ်းဝင်လာသည်။

ဤသည်ကို မှားမှန်း လွမ်းသိသည်။ သို့သော် မချုပ်တည်းနိုင် ။ မချုပ်တည်းနိုင်သည်။ အတွက် မိမိကိုယ်ကို ပြန်မှန်းတီးမိသည်နှင်း။ အမျှ တစ်ဖက်သားအပေါ်၌လည်း အမိပါယ်ခဲ့သော ဒေါသများက ရင်၍ အခံရခက်အောင် ပေါ်ထွက်လာသည်။

အပြီးသတ်ကျတော့ ငိုရသည်။ မျက်ရည်ဆိုသည်မှာလည်း အမိပါယ်ပေးကို ခက်ပေ၏ တကား၊ ခက်ပေ၏ တကား။

အားရအောင်ငိုပြီးမှ လွမ်းသည် အိမ်အောက်ထပ်သို့ ဆင်းခဲ့သည်။

အောက်ထပ်၌။ ခန်းတွင် မျက်စိမျက်နှာ မကောင်းစွာနှင့် ထိုင်နေကြသူ လယ်လယ် ၁ နေ့းနှင့် ၃၇၀ကြုံတို့အား တွေ့ရသည်။

လွမ်းက ကူလားထိုင်တစ်လုံးထက်၌ ထိုင်လိုက်၍ သူတို့အား ကြည့်သည်။ ဤအခါတွင် လယ်လယ်က ဘာမျှ မပြောမဆိုဘဲ နေစိုး၏ ရင်ခွင့်တွင် မျက်နှာအပ်ကာ ရိုက်ကြီးတင် ငိုကြွေး၏။

လွမ်းသည် အံ့အားသင့် သွားသည်။

“လယ်လယ် ဘာဖြစ်သလဲ”

နေစိုးက လွမ်းကိုကြည့်သည်။ သူ့မျက်လုံးတွေ့၌လည်း မျက်ရည်များ လျှော့နေ၏။

“မမလွမ်း...မမလွမ်း မှားပြန်ပြီ । ဆည်မရအောင် မှားပြန်ပြီ”

လွမ်းမှာ ထိတ်လန့်သွားသည်။ နေစိုး၏ စကားက အဆက်အစပ်မရှိ။

“ဘာပြောတယ် မောင်နေစိုး । မမလွမ်း မှားတယ် ဟုတ်လား”

“ဟုတ်တယ် । ဒေါ်ကြုံင် ပြန်ပြောပြလို့ သန်လျင်မှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်ုတ်တော် သိရှုံး”

လွမ်းမှာ ခြွေဖွေးမလေးပမာ ခက်ထန်လာသည်။

“နေပါ့ော်း । သန်လျင်မှာ ငါက ဘာတွေဖြစ်လို့ ဘာတွေမှားခဲ့တုန်း”

နေစိုးက နေရာမှ ဂုဏ်းခနဲ့ထသည်။ ဒေါသမထွက်စဖူး ထွက်သော သူ့ဟန်မှာ ခက်ထန်နေသမျှ သူ့အသံမှာ မာကျာနေ၏။

“ဟင်း..သန်လျင်မှာ ခင်ဗျား ဘာဖြစ်ခဲ့လဲ ဟုတ်လား । ဘာဖြစ်ခဲ့တယ်ဆိုတော့ ခင်ဗျားဟာ ဒီကမ္မာလောကြီး တစ်ခုလုံးမှာ အရက်စက်ဆုံး မိန်းမတစ်ယောက်ဖြစ်ခဲ့တယ်...သိပြုလား”

လယ်လယ်က ထိတ်လန့်တွေား နေစိုးကို ထဆွဲသည်။ လွမ်းမှာလည်း နေစိုး၏ ရင်းသီးလှသော စကားကြောင်း ဒေါသနှင့် နေရာမှ ဆက်ခနဲ့ထမိသည်။

ထိုအခိုက်တွင်ပင် အိမ်ရှေ့ပေါက်မှ ကိုကိုလေးသည် ပြေးဝင်လာသည်။

သူသည် အရက်မှုးသမားကလေးတစ်ဦးကဲ့သို့ ဒယိုးဒယိုင်နှင့် လွမ်းနားသို့ ကပ်သည်။ မည်သူ့ကိုမှ နှုတ်မဆက်။

သူ့မျက်နှာ၌ နာကြည်းခြင်း မှန်းတီးခြင်း । ဝမ်းနည်းဒေါသထွက်ခြင်းတို့ ရောယူက်နေကာ အရှုံးတစ်ယောက်သမ္မတ ဖြစ်နေ၏။

သူက လွမ်းကို ကြောက်မက်ဖွယ် လက်ညွှေးငောက်ငါက်ထိုးရင်း ရန်တွေ့သည်။

“မမလွမ်း ...မမလွမ်း । ခင်ဗျားကို ကျွန်ုတ်တော်အစက အင်မတန် ကြင်နာတဲ့ မိန်းမတစ်ယောက်လို့ ထင်ခဲ့တယ် । အခုမှ ခင်ဗျားရင်မှာ အသည်းနှင့်လုံး လုံးဝမရှိမှန်း သိရတယ်”

ဤအကြိမ်တွင်မှ လွမ်းမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ဟကာ ဝေးကြည့်နေမိသည်။

“ရက်စက်လျချည်လား မမလွမ်းရယ် । ခင်ဗျားရင်ထက် အမှန်းတရားတွေဟာ ခင်ဗျားရင်ထက် အသည်းနှင့်လုံးတွေကို လောင်မိုးလို့ စားသွားတာမို့ ဒီလောက်တောင် ရက်စက်နိုင်တာလားဟင်း”

ကိုကိုလေး၏ ရုံးရှုတက်မြက်လှသော စကားကြောင်း လွမ်းမှာ ယောင်ယမ်းကာ နားများကို လက်ဝါးလေးနှင့် ပိတ်ထားမိသည်။

“ခင်ဗျားနဲ့ ဆရာဟာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျျုပ်မသိဘူး । သိမို့လဲမလိုဘူး । ဒါပေမယ်...ခင်ဗျား အင်မတန်မှန်းတဲ့ မောင်မောင်လွင်ဆိုတာဟာ ခင်ဗျားမျက်လုံးကို မြင်အောင်ကွဲခဲ့တဲ့ ဒေါက်တာမင်းညီဗျား”

လွမ်းမှာ လက်များက နားမှ ကွာကျသွားသည်။

တဇ္ဇာနိုင် ဘုန်းနှင့်

“ဘာ..ဘာပြောတယ် । မောင်မောင်လွင်ဆိုတာ ဆရာ..ဟုတ်လား”

“ဟုတ်တယ် । ဆရာဟာ အင်မတန်ကံဆိုးတဲ့ သူတော်ကောင်းး । ခင်ဗျားက အင်မတန် ကံကောင်းတဲ့ မိန်းမယ်”
လွမ်း၏ မျက်လုံးများ ပြာသွားသည်။

လွမ်းသည် ကိုကိုလေး၏ လက်မောင်းတစ်ဖက်ကို အားယူဆဲ့ကာ မိမိ၏ ညာလက်ဖြင့် သူ၏ ပါးကို
တအားလွှဲရှိက်မည်ပြုသည်။

သို့သော် လက်က ပါးဆီမရောက် । တဖြည့်းဖြည့်း ပြန်ကျလာကာ ချုံးပွဲချ ငိုကြွေးရှာ၏။

ထိုအခါကျမှ ကိုကိုလေး၏ လေသံမှာ အနည်းငယ် ပျော့သွားသည်။

“ဆရာဘယ်သူလဲဆိုတာ ကျွန်ုတ်မသိပါဘူး । စစ်ကိုင်းမှာ ရေနစ်တုန်းကလဲ သူ့မျက်နှာကို မဖြင့်ရပါဘူး ।
ကျွန်ုတ်တို့ ခြေရှေ့မှာ ကားတိုက်ပြီး ဆေးရုံရောက်တဲ့ အထိလဲ သူဘယ်သူဆိုတာ မသိခဲ့သေးဘူး । ဆေးရုံမှာ သတိ
ပြန်လည်ပြီး မျက်လုံးကန်းမှ သိတော့မှ သူဘယ်သူဆိုတာ ဖွင့်ပြောတယ် । ဒါတောင် သူအင်မတန်ချစ်တဲ့ မိန်းမတစ်ယောက်
ခုကွဲရောက်မှာစိုးလို့ဆိုပြီး ဆိုင်ရာတွေနဲ့ တိုင်ပင်လို့ သူ့နာမည်ကို လျှို့ဝှက်ထားခဲ့တယ်”

ကိုကိုလေးမှာလည်း ပြောရင်း ဆို့နှင့်လာသည်။

“သန်လျင်ဘက်ကို သူစိတ်လေလွင်ပြီး ရောက်လာတာဟာလဲ ဒီမိန်းမကြောင်းပဲ । အဲဒီ မိန်းမဟာ မမလွမ်းမှန်း
ဒီနေ့ နေ့လည်ကမှ ကျွန်ုတ်သိသိတယ်”

လွမ်းကမူ တရှုပ်ရှုပ် ငိုနေဆဲဖြစ်သည်။

“သူဟာ လောကကို ရှောင်ချင်တာမို့ ကျွန်ုတ်တို့ ခြိတဲ့မှာပဲ ရန်ကုန်က သူ့တပည့် ဆရာဝန်တွေနဲ့
ကျိုတ်ကုနေတယ် । ကျိုတ်ကုတယ်ဆိုပေမယ့် သူ့မျက်လုံးပြန်မြင်ဖို့မဟုတ်ပါဘူး । ဒီမျက်လုံးကို သူတစ်ယောက်ပဲ ကုနိုင်တာမို့
ဒီမှာတော့က မဖြစ်ဘူး । နိုင်ငံခြားသွားမှဖြစ်မယ် । သူ့မှာ ဒီလိုသွားဖို့ ငွေလဲမရှိဘူး । ဒါပေမယ့် ခင်ဗျားကတော့
ချမ်းသာနေ့ပြီမဟုတ်လား မမလွမ်း”

လွမ်းသည် မျက်ရည် လည်းနှင့် နေရာမှတ်သည်။ နေစိုးတို့ဘက်လည်၍၍ မေး၏။

“အဲဒါတွေအမှန်တွေလား..ဟင်...အမှန်တွေလား”

နေစိုးက သတိရဟန် အခန်းထဲမှ ထွက်ခွာသွားသည်။

လယ်လယ်က လွမ်းနားကပ်ပါ “ဟုတ်တယ် မမလွမ်းရယ် । မမလွမ်းက သူ့ကို သိတ်မှန်းနေမှန်းသိလို့ မမလွမ်း
မမြင်ခင် ရှောင်ထွက်သွားတာ । သားကြီးမယားကြီးရိုတယ်ဆိုတာလဲ မဟုတ်ဘူး” ဟု ရှင်းပြသည်။

“မှန်တယ် လွမ်းရယ် । ဆရာဟာ လွမ်းကို အင်မတန်ချစ်တဲ့ သူတော်ကောင်းကြီးပါ”

ဒေါ်ကြောင်က ဝင်ပြော၏။

နေစိုးက ပြန်ပေါ်လာသည်။

“မမလွမ်းကို အရင်ပြထားတဲ့ ပါတ်ပုံဟာ အတူပဲ । ဆရာ့ပုံ အစစ်က ဒီမှာ”

လွမ်းသည် နေစိုးလက်မှ ပါတ်ပုံကို ယူကြည့်သည်။ လွမ်းရင်မှာ ဆို့သွား၏။

ပုံမှာ တစ်နေ့နံနက်၌ ဒေါက်တာမင်းညီက မိမိ၏ ခေါင်းတွင် နှင့်ဆီပွင့်းပန်ပေးနေပုံတည်း။

လွမ်းသည် ရင်ကော့ကာ သူတို့အားလုံးကို ကြည့်သည်။ လွမ်း၏ မျက်နှာမှာ တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်
တည်ကြည် ခံညားနေ၏။

လွမ်းသည် ဘာစကားမျှမပြောတော့ပဲ အိမ်ပြင်ထွက်ကာ ဒရိုက်ဘာကို လှမ်းခေါ်သည်။

“ကိုမြေမောင် ညောင်တန်းဆိုပါတ်ကို အမြန်မောင်းပါ”

ကိုကိုလေးက ပြေးထွက်လိုက်မည်ပြုသည်။

နေစိုးက သူ့အား အဓိပ္ပာယ်ပါပါကြည့်၍ ဆွဲထား၏။

တဇ္ဇာနိလ် ဘုန်းနှင့်

သန်လျင်ခြေတွင်းသို့၊ လွမ်းသည် ပြေးတော့မည်။ အတိုင်း သွက်သွက်ဝင်လာခဲ့သည်။

ဘူးစင်ထောင်၊ မှနေ၍ လွမ်းသည် နံနက်က ကြိခဲ့ရသည်။ တည်းပင်ကြီးဆီ မျှော်လင်၊ ချက်ကြီးစွာနှင့်၊ လှမ်းကြည့်သည်။

လွမ်း၏ နှလုံးသွေးများ ရပ်တန်းသွားသည် ထင်၏။

တည်းပင်ကိုမိုလျက် ငေးငေးငိုင်ငိုင် ထိုင်နေသူတစ်ယောက်၏ ကျောကို တစ်စွန်းတစ်စ မြင်ရသောကြောင်။ ဖြစ်သည်။

လွမ်းသည် တည်းပင်စီ ပြေးသည်။ နှုတ်မှလည်း ပြေးရင်း ခေါ်၏။

“ဆရာ..”

သို့သော် လွည်းကြည့်လိုက်သူမှာ မျက်မှန်အထူကြီးနှင့် အစ်ကိုသင်။

“အို..”

လွမ်းမှာ တစ်ကိုယ်လုံး နှီးယိုင်သွားသည်။ မျက်နှာမှာလည်း ကဲမြောက်နိုင်အောင် ပျက်သွားရှာသည်။

“ဘယ်သူ့တွေ ချင်ပါသလဲခင်ဗျာ ကိုကိုလေးလား”

“မဟုတ်..မဟုတ်...မဟုတ်ပါဘူးရှင် ဟို..ဟိုဒင်း မျက်စိမမြင်တဲ့ ဒေါက်တာ..ဒေါက်တာမင်းညီး”

“သွေ့..ဆရာလား၊ ဆရာမရှိတော့ဘူးခင်ဗျာ”

“ရှင်..”

“ဆရာ ထွက်သွားပြီ”

မမျှော်လင်၊ သောစကားကို မိုးကြီးသွားမှန်သကဲ့သို့၊ လွမ်းကြားလိုက်ရသည်။

ဆို့နင်းလာသောရင်ကြောင်း၊ စကားမပြောနိုင် ဖြစ်နေသည်ကို အနိုင်နိုင် ကြိုးစားအားယူ၍ မေးရ၏။

“ဘယ်ကို ထွက်သွားပါသလဲရှင်”

“အဲတောတော့၊ ကျွန်ုတ်တော် မသိဘူးခင်ဗျာ၊ ခါတိုင်းတော့ ရန်ကုန်ဘက်ကို ကူးသွားတတ်တာပဲ”

“မျက်စိမမြင်တဲ့လူက ဘယ်လိုသွားနိုင်သလဲရှင်”

“ကမ်းနားဆိုပါတယ်၊ ကျွန်ုတ်လိုက်ပို့တယ်၊ ဟိုဘက်ကမ်းကျတော့၊ ဆိုကားဆရာတွေ၊ သုံးဘီးကား၊ ဆရာတွေက ဆရာ့ကိုသနားပြီး ခင်မင်းနေတာမို့၊ သူသွားချင်ရာ လိုက်ပို့ပေးကြတာပဲ”

လွမ်းသည် ငိုင်နေရာမှ တစ်စုံတစ်ရာကို သတိရှု၍ သွက်သွက်လက်လက် မေးသည်။

“သူ ဒီလိုပဲ သွားတတ်တယ်နော်”

“ဟုတ်ပါတယ်၊ တစ်ပတ်ကို တစ်ခါလောက် သွားတတ်တယ်”

“ဘယ်ကိုသွားတယ် ဆိုတော့၊ မသိဘူးနော်”

“မသိဘူး ခင်ဗျာ”

လွမ်းသည် အရပ်ကြိုးပြတ် လဲကျချင်လဲလဲ ခံစားရသည်။ မျက်လုံးများမှာလည်း ပြာသွားသည် မဟုတ်၊

မောင်သွားသည်။ တလောကလုံး မောင်သွားသည်။ မျက်မမြင်ဘဝသို့၊ ရောက်ရလော်လား။

အိုးအလင်း၊ အလင်း လဲ့လဲ့လေးက ကျွန်ုတ်နေသေး၏။ အမောင်နောက်မှ လျှော်စွာကြလာသော အလင်းလဲ့လဲ့။

“လွမ်း မမြင်ပေမယ့်၊ ထင်ကြည့်နိုင်တယ်ကွယ်၊ အမောင်ရိုပ်တွေတော့၊ ချွေးဝင်စပြပြီးလေ၊ ခါပေမယ့်”

ဟိုး..မိုးကုပ်စက်ဂိုင်းဆီမှာ”

ဆရာ့အသံ၊ မမေ့နိုင်သော ဆရာ့အသံ ဘယ်တုန်းကန်ည်း၊ ဘယ်မှာနည်း။

လွမ်းက လောကကြီးကို ပြန်မြင်လာသည်။ ရင်မှာလည်း တနိုင်းခိုင်း ခုန်လာ၏။

လွမ်းက ခင်မောင်သင်အား တုန်းယင်သော အသံကလေးနှင့် ပြောသည်။

“ကောင်းပါပြီရှင်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်ုတ်သွားပါဦးမယ်”

လွမ်းသည် ခင်မောင်သင်အား အကျိုးအကြောင်း ရှင်းပြမှာကြားခြင်း မပြုတော့ပဲ သွက်လက်စွာ နှုတ်ဆက်၍ အရှုံးမလေးသဖွယ် ခြေတွင်းမှ ပြေးထွက်သွား၏။

(၁၀)

လွမ်းသည်ရန်ကုန်မြေသို့。အမြန်ဆုံးရောက်လိုနေသည်။ သဘောက မြန်မြန်ခုတ်နေသည်ကိုပင် နှေးနေသည်ဟု ထင်မိသည်။ လွမ်းသည် ခင်မောင်သင်ပြောလိုက်သော စကားသံတို့ကို ပြန်၍ ကြားနေမိသည်။

“ဆရာ ထွက်သွားပြီ...”

“အဲဒါတော့၊ ကျွန်တော်မသိဘူးယူ । ခါတိုင်းတော့၊ ရန်ကုန်ဘက်ကို ကူးသွားနေတတ်တာပဲ..”

“ကမ်းနားအထိတော့၊ ကျွန်တော်လိုက်ပို့တယ်။ ဟိုဘက်ကမ်းကျတော့၊ ဆိုက်ကားဆရာတွေက ဆရာ၊ ကိုသနားပြီး ခင်နေတာမို့၊ သူသွားချင်ရာကို လိုက်ပို့ပေးကြတာပဲ...”

လွမ်းသည် ဆရာ၊ ကို မြင်ယောင်လာသည်။ လွမ်းမျက်စီမြင်တုန်းက ဆရာက လွမ်းကို ဖေးကူခဲ့သည်။ ယခု ဆရာမျက်စီကန်းတော့၊ လွမ်းက ဆက်၍ မတွေးတော့...”

သဘောက ညောင်တန်းဆိပ်ကမ်းသို့၊ တဖြည်းဖြည်းကပ်၍ လာသည်။

လွမ်းသည် အလိုအလောက် လူအုပ်နှင့်ရောပြီး ကမ်းပေါ်သို့၊ ရောက်၍လာသည်။

လွမ်းတစ်ယောက်တည်း ငါထားသောမျက်နှာနှင့်၊ တက်လာသည်ကို ကြည့်နေကြသော ကိုကိုလေး၊ နေစိုး၊ လယ်လယ် တို့က လွမ်းကို ဆီးကြိုကြ၏။

လွမ်းက စားတစ်ခွန်းမှ မပြောပဲ ကားတံခါးကိုဖွင့်ပြီး ဝင်၍ ထိုင်လိုက်သည်။

အားလုံး ကားပေါ်သို့၊ ရောက်သောအခါ ကားက ညင်သာစွာမောင်း၍ ထွက်သွားသည်။

လွမ်းသည် ငါနေသည်။ မျက်ရည်က မထွက်။ ထွက်ရန် မျက်ရည်တွေက မရှိတော့ပေး။။

ကားပေါ်တွင် ပါလာသူအားလုံးက တိတ်ဆိတ်စွာ ပါလာကြသည်။ တစ်ယောက်မှ စကားမပြောကြ။ အိမ်ရောက်သည်အထိ လွမ်းက ဆိတ်ပြုမွောပါလာသည်။ ကားရပ်လျှင် လွမ်းက အေားခုံးဆင်းပြီး အိမ်ပေါ်သို့၊ ပြေး၍ တက်သွားသည်။

ကိုကိုလေးတို့၊ သုံးယောက်က နောက်မှ လိုက်သွားကြသော်လည်း လွမ်းသည် မည်သူ့ကိုမှ အတွေ့မခံဘဲ အခန်းတံခါးကို အတွင်းမှ ပိတ်လိုက်ပြီး ကုတင်ပေါ်သို့၊ မိမိကိုယ်ကို ပစ်လွှဲလိုက်သည်။

လွမ်းသည် ဆရာ၊ ကို မြင်ယောင်လာသည်။

တဇ္ဇာနိုင် ဘုန်းနိုင်

ဆရာပြောခဲ့သည်။ စကားလုံးလှလှကလေးများကို ကြားနေသည်။

“လောကကြီးဟာ ဆရာအတွက် အထူးကျော်းမြှောင်းလှတယ်လို့တော့ မဟုတ်ပါဘူး လွမ်းရယ်။ ဒါပေမယ့် ပိုယေဟို ဝိပွဲယောကို ခုက္ခာ့၊ အပိုယေဟို သမွှယောကို ခုက္ခာ့ ဆိုတဲ့ သံသရာကျင်လည်သော ယောက်ကျားတကားတို့ရဲ့ ခံရမြှေဖြစ်တဲ့ ဓမ္မတာက ဆရာလည်း ဘယ်လွှတ်ပေလိမ့်မလဲ”

“ဆရာပြောခဲ့သည်။ စကားလုံးတွေက ဆရာအတွက် တကယ်ဖြစ်နေတော့ လွမ်းအသည်းနာလှပါတယ် ဆရာရယ်။ လွမ်းနာလှပါပြီ...”

လွမ်းက တိုးတိုးလေး ရေခွဲတ်မိသည်။

လွမ်းသည် ဆရာကို မြင်ယောင်လာပြန်သည်။ ဆရာကို လွမ်းမျက်စိတဲ့ မေ့ဖျောက်၍ မရတော့ချေ။ သို့ပေမယ့် ဆရာကတော့ ပျောက်၍နေလေပြီ။ ဘယ်ဆိုကို ရောက်၍နေသည်ကို မသိပေမယ့် လွမ်းကတော့ ဆရာပြောခဲ့သည်။ စကားလုံးကလေးများကို ပြန်၍ သတိရမိပြန်သည်။

“အမှန်းတရားဆိုတာ ဘယ်အခါကမှ ကောင်းကျိုးပေးရှိုးထုံးစံမရှိပါဘူး လွမ်း။ ပြီးတော့ စေတနာသာလျှင် ကံပဲလို့ ဘုရားဟောတယ်”

ဆရာပြောခဲ့သည်။ စကားတွေက ခုမှ မှန်နေသည်။

အမှန်းတရားဆိုတာ လုံးဝအကျိုးမပေးကြောင်းကို လွမ်းက ကောင်းကောင်းကြီး သိရလေပြီ။

“စေတနာသာလျှင် ကံလို့ ဘုရားဟောခဲ့တယ်...”

ဆရာပြောခဲ့သည်။ စကားတွေကို လွမ်းနာမဆန့်အောင် ကြားယောင်နေရပေပြီ။ လွမ်းသည် ယခုတော့ လွမ်းနေရပြီ။ ဘယ်ထိအောင် လွမ်းရမည်ကိုတော့ လွမ်းမသိတော့...”

လွမ်းသည် သူအလွှတ်ရနေသော စာတစ်ပိုင်ကို သတိရမိပြန်သည်။

ချစ်ရည်မပြယ် । ဆွေသည်လည်နှင်း ।

ကြည်ဘွ်မရဲ့ । လည်ဝယ်ဆွဲ၍ မခွဲဘူးပါ ।

သည်တစ်ခါဝယ် । သောင်သာစဲစ ।

သဲလွှဲမွှေ့ ကွဲရတော့မည်..

လွမ်းက ဆက်၍ မစဉ်းစားတော့ပဲ ဒို့မိပြန်သည်။ ဒို့တော့ ဒို့သည် । မျက်ရည်ကတော့ မထွက်။ လွမ်း၏ မျက်ရည်တို့သည်လည်း ခေါ်းကုန်ပြီထင့်...” လွမ်းသည် အလွမ်းကို ကြိုက်သည် မြတ်နီးခဲ့သည်။ ဤမျှအလွမ်းကိုမှ လွမ်းသည် မရယူလို့တော့...”

လွမ်း၏ မျက်စိပတ်တီး ဖြေသည်ကို သတိရမိပြန်သည်။

“လွမ်း မြင်ရပြီဆရာ...လွမ်း မြင်ရပြီ ॥ အို..လွမ်း..လွမ်း..မြင်ရပြီ”

ဆရာကို လွမ်းကတွေ့လို့သည်မို့ လွမ်းက ဆရာကို မေးခဲ့ပြန်သည်။

“ဆရာ..ဆရာကော..ဟင်..”

“ဆရာ ဒီမှာပါလွမ်း । ရှေ့မတိုးနဲ့နော် । နေရာမှာရပ်နေ । ကြားလား လွမ်း..”

အဲဒီတုန်းက လွမ်းက ရှေ့တိုးသလို ဆရာက နောက်ဆုတ်သွားခဲ့သည်ကိုလည်း မသိခဲ့ချေ...” လွမ်းက ဆက်ပြီး ရှေ့တိုးလာတော့ ဆရာက လွမ်းကို ငောက်လိုက်သည်ကို ခုမှ သတိရမိသည်။

“လွမ်း ဆရာ့စကားကို နားမထောင်တော့ဘူးလား ॥ လွမ်းနေရာမှာ ရုပ်နေစမ်းပါ...”

မိမိမျက်လုံးများကို ပတ်တီးပြန်၍ စည်းခိုင်းပြီးနောက် ဆရာကို လွမ်းမတွေ့ရတော့ချေ။

လွမ်းမျက်လုံးများကို ပြန်၍ မြင်လာရသောအခါ ဆရာကို လွမ်းမတွေ့ရတော့ပဲ ဆရာကိုယ်စား ဆရာပေးသွားသော စာတစ်စောင်ကိုသာ လွမ်းအသည်းနှင့်အောင် ဖတ်ခဲ့ရသည်။

ဆရာက သူ့မှာ သားကြီး မယားကြီးရှိုးကြောင်းကို ပြောသွားခဲ့သည်။ သို့သော် ဆရာကို လွမ်းက မမှန်းနိုင်။ ဆရာကို လွမ်းမျှမှုပါတယ်ပေ...”

ဆရာကိုတွေ့အောင် လွမ်းကတောင်းနေခဲ့သည်။

ဆရာကို လွမ်း တမ်းတဲ့ သည်။

ဆရာကို လွမ်း...လွမ်းခဲ့သည်။

တဇ္ဇာသိုလ် ဘုန်းနှင့်

လွမ်း ဆရာ့ကို တွေ့ခဲ့ရသောနေ့က ဖြစ်သည်။ ဆရာ့ကို ဆရာအဖြစ်မတွေ့ရပဲ မောင်မောင်လွင်အဖြစ်နှင့် ပထမဆုံး တွေ့ခဲ့ရသောနေ့က ဆရာပြောသွားသည်။ စကားများကို ကြားယောင်လာပြန်သည်။

“ကျွန်တော် သွားပါမယ်လွမ်းရယ်...စိတ်ချပါ။ လွမ်း မမြင်ချင်တဲ့ ကျွန်တော့မျက်နှာကို လွမ်းဒီတသက် မတွေ့စေရပါဘူး...”

ဆရာပြောခဲ့သည်။ စကားလုံးများကို လွမ်းက မကြားလိုသဖြင့် နားနှစ်ဖက်ကို လက်ဖြင့် ဝိတ်လိုက်မိသည်။

လွမ်းသည် အရူးမလေးသဖွယ် ဖြစ်၍နေပေပြီ။ လွမ်း ဆရာ့ကို နောက်ဆုံးတွေ့ခဲ့သည်။နေ့ကို လွမ်းက သတိရလိုက်ပြန်သည်။

ဆရာ့ကို မောင်မောင်လွင်အဖြစ်နှင့် ထပ်၍တွေ့ရပြန်သည်။ ယခု မောင်မောင်လွင်မှာ မျက်စိကန်းနေသော မောင်မောင်လွင်ဖြစ်သည်။

လွမ်းက ရက်ရက်စက်စက်ပြောခဲ့ပေမယ့် လွမ်းကို တစ်ခွန်းမှ ပြန်၍မပြောခဲ့သော ဆရာ (၀၂) မောင်မောင်လွင်၏ မျက်မမြင်ဘဝကို လွမ်းက မြင်ယောင်လာပြန်သည်။

သန်လျင်ကပြန်လာသောအချိန်တွင် နေစိုးက မိမိအား ပြောသောစကားများနှင့် ကိုကိုလေးကပြောသော စကားများတို့ကိုလည်း လွန်း နားထဲက မထွက်တော့...။

လွမ်းက နားနှစ်ဖက်ကို ပိတ်ထားသည်။ သို့သော် စကားသံတွေက ပြန်လည် ကြားနေရပြန်သည်။

“ခင်ဗျားဟာ ဒီကမ္ဘာလောကကြီးမှာ အရက်စက်ဆုံး မိန့်းမတစ်ယောက်ဖြစ်ခဲ့တယ် သိပြီလား...”

“မမလွမ်း..မမလွမ်း..ခင်ဗျားကို ကျွန်တော်အစက အင်မတန်ကြင်နာတဲ့ မိန့်းမတစ်ယောက်လို့ ထင်ခဲ့တယ် । အခုမှ ခင်ဗျားရင်မှာ အသန့်လုံး လုံးဝမရှိမှန်း သိရတယ်”

“ရက်စက်လှချည်လား မမလွမ်းရယ် । ခင်ဗျားရင်ထဲက အမှန်းတရားတွေဟာ ခင်ဗျားရင်ထဲက အသည်းနှလုံးတွေကို လောင်မိုးလို ကျွမ်းသွားတာမို့ ဒီလောက်တောင် ရက်စက်နိုင်တာလားဟင်..”

“ခင်ဗျားအင်မတန်မှန်းတဲ့ မောင်မောင်လွင်ဆိုတာဟာ ခင်ဗျား မျက်လုံးကို မြင်အောင်ကူခဲ့တဲ့ ဒေါက်တာမင်းညီဗျာ...”

“ဟုတ်တယ် । ဆရာဟာ အင်မတန် ကံခိုးတဲ့ သူတော်ကောင်းး । ခင်ဗျားဟာ အင်မတန် ကံကောင်းတဲ့ မိန့်းမယုတ်...”

“ဒီမျက်လုံးကို သူတစ်ယောက်ထဲ ကုန်းတာမို့ ဒီမှာတော့ မဖြစ်ဘူး..နိုင်ငံခြားသွားမှဖြစ်မယ် ॥ သူ့မှာ ဒီလိုသွားဖို့ ငွေလည်းမရှိဘူး။ ဒါပေမယ့် ခင်ဗျားကတော့ ချမ်းသာနေပြီမဟုတ်လား မမလွမ်း..”

“မှန်ပါတယ် မမလွမ်းရယ်...။ မမလွမ်းက သူ့ကို သိပ်မှန်းနေမှန်းသိလို့ မမလွမ်း မမြင်ခင် ရှောင်ထွက်သွားတာပါ။ သားကြီး မယားကြီး ရှိတယ်ဆိုတာလည်း မဟုတ်ပါဘူး...”

“ဆရာဟာ လွမ်းကို အင်မတန်ချစ်တဲ့ သူတော်ကောင်းကြီးပါ”

ခဲတော့ လွမ်း..လွမ်းရပေပြီ...။

ဆရာ့ကို လွမ်းသယ်မှာလိုက်ရှာရမှန်းမသိတော့...။ ဆရာ့ကို လွမ်းတောင်းပန်ပြီး ဆရာ့ကို ပြုစုချင်သော်လည်း ဆရာကတော့ လွမ်းကိုထား၍ သွားခဲ့ပေပြီ။ လွမ်းသည် ရှုတ်တရက် သတိတစ်ခု ရလာသည်။ ချက်ချင်းပင် အဝတ်ပင်မလဲပဲ အောက်ထပ်သို့ အပြေးဆင်းလာခဲ့သည်။

ကားဆရာ ကိုမြေမောင်ကို တစ်နေရာသို့ အမောင်းခိုင်းလိုက်သည်။

လွမ်းသည် ကားကို အမြန်ဆုံး မောင်းခိုင်းလိုက်သည်။

(၁၁)

ညာနေစောင်း၏ ဆိတ်သူဉ်း၌မဲ့သက်သော အင်းယားကန်စောင်း။

လွမ်းနှင့်အတူ သူတိုင်လေးရှိသော နေရာလေးတွင် ဒေါက်တာမင်းညီးက တစ်ယောက်တည်း မိုင်ငေးထိုင်တွေးလျက် ရှိသည်။

တစ်ယောက်တည်း ရှိရသည်သာမက ဤအကြိမ် မမြင်ရဘူမှာ မိမိတည်း...။

“ပစ်လိုက်ပါဦးဆရာ...၊ ပစ်လိုက်ပါဦး...”

“ဘာပြောတယ်..လွမ်း..”

ကန်တွင်း ခဲကျသံလေးများ..။

သာယာသော ထိုကာလက လွမ်းဖွံ့ဖြိုးစွာ ကြံ့လာဆုံးလာရသည်ကို ကြားယောင် မြင်ယောင်မိ၍ ဒေါက်တာမှာ မချိပြုး ပြုးမိ၏။

“လွမ်း ကန်ကို မမြင်ရဘူး။ ဒါပေမယ့် ကန်ကို တွေ့ရတယ်။ ဒီလိုပဲ လွမ်းပေါ် ယုယကြင်နာတာမို့ လွမ်းချစ်ကြည်ညိုရတဲ့ ဆရာ့ကို လွမ်းမမြင်ရဘူး။ ဒါပေမယ့် ရေလိုင်းသံကို လွမ်းကြားရသလို ဆရာ့ရဲ့ မေတ္တာလိုင်းကို လွမ်းခံစားရတယ်...။”

ကြည်နှုံးသာယာခဲ့ရသည်။ စကားလေးများဖြစ်ပါ၏။

ယခုမှ မဆုံးနိုင် မရပ်နိုင်သော အသည်းပြင်မှ လွမ်းတေးပမာသာ ဖြစ်လာခဲ့ရလေပြီ။

မျက်စီမြင်၍ စက္ခအာရုံရပ်နေသည်။ ဘဝတွင် ရင်မှခံစားမှသည် အဘယ်ကြောင်း မရပ်ရပါသနည်း...။

ဒေါက်တာ၏ လက်များက အမှတ်မထင် မြေပြင်ကို စမ်းမိ၏။ ကျောက်ခဲ့လေးသံးလုံးကလည်း လက်တွင်းပါလာသည်။

ဒေါက်တာက ကြေကွဲစွာ ပြုးလိုက်မိသေး၏။ နောက် ကျောက်ခဲ့တစ်လုံးကို ရေထဲသို့ ပစ်ပေါက်လိုက်၏။

ရေပြင်ဗြို့ခဲကျသံမှာ သာသာယာယာ ပေါ်လာ၏။

ဒေါက်တာမှာ ခေတ္တိုင်သွားသည်။ နောက်တစ်လုံး ပစ်ပေါက်မည့်ဆဲဆဲကို ကိုင်ချွဲယ်ရင်း ရင်မှာဖို့လိုက်လာ၏။

ထိုအခိုက်တွင်ပင် ရေပြင်သို့ ခဲကျသံတစ်ခုသည် ပိုပိုသာ ပေါ်လာ၏။

မယုံကြည်နိုင်အောင်ဖြစ်သွားသော ဒေါက်တာမင်းညီးက နားစွင့်ထောင်သည်။

နောက်ထပ် ရေပြင်သို့ ခဲကျသံတစ်ခု ပေါ်လာပြန်၏။

တဇ္ဇာသိုလ် ဘုန်းနှင့်

ဤအကြိမ်တွင်မူ ဖီလေ့၍ဆော်ချက်ကို စိတ်မှတ်မဲ့ တုန်းပြန်လေသော ကြောင်တစ်ကောင်၏ သွက်လက်ခြင်းဖြင့် ဒေါက်တာက နေရာမှ ထိတ်လန့်တကြား ထာသည်။

ည်သာသော ခြေသံလေးများကို ကြားရသည်။ ရုတ်တရဂ် ပြေးဖက်လိုက်သော နှီးညံ့သည်။ လက်ကလေးများ၏ အတွေ့ကိုလည်း ခံစားရ၏။ ထို့နောက် ကြိုင်မွေးသော ကိုယ်သင်းရန်းများ...။ အို..သူကောင်းကောင်းမှတ်မိသော လွမ်း၏ ကိုယ်သင်းရန်းများ...။

လွမ်းက သူ့အား မလွှာတ်တမ်း ဖက်ထားသည်။ သူကလည်း မမြင်မစမ်းနှင့်ပင် ပူန္တ်နှီးညံ့သော လွမ်း၏ ကိုယ်လေးကို ပွဲထားရ၏။

လည်ချင်းယုက်၍ ပါးချင်းလည်း ပွဲတ်ကြသည်။ ထိုအခါ မျက်ရည်ချင်းကလည်း ပေါင်းဆုံးမိလေသည်တကား။

ရိုက်သံများကြားမှ လွမ်းက “လွမ်းကို ခွင့်လွှာတ်တယ်နော်..ဆရာ” ဟု သဲ့သဲ့မေးသည်။ သဲ့သဲ့သာ မေးနိုင်တော့၏။

သူက နှစ်ဖြင့် ပြန်မဖြေားမလည်း အသကထွက်မလာ။

လွမ်း၏ ကိုယ်လေးကိုသာ မချင့်မရဲ့ ညုစ်ဖက်လိုက်မိ၏။ လွမ်းကို ခွင့်လွှာတ်ရန် သူ့၌ အပြစ်မှတ်ယူမှ မရှိခဲ့ပါကလား။

ဤတစ်ကြိုမ်တွင်မူ သူ့ခါးကို မှေးတွယ်ဖက်ကာ လွမ်းက ဦးဆောင်၍ ကန်စောင်းမှ ခေါ်ငင် ထွက်ခွာလာ၏။

အနောက်ဘက်ဆီ၌ နိုးတိမ်တိုက်မှောင်ကို ခွင့်းလျှောက်ရောင်ခြည်များ ဖြာထွင်နေသည်။

သူ့ကို ဒေါက်တာပြောပြခဲ့သည်မှာ ဤရောက်ခြည်တွေပင် ဖြစ်ရပေမည်။ အို..မျှော်လင့်ချက် ရောင်ခြည်တွေပင် ဖြစ်ရပေမည်။

မျှော်လင့်ချက်သည် ပြည်ရမည်။ ပြည်စေရမည်။ ဤသုန္တိုင်းနှင့် လွမ်းသည် ဒေါက်တာတစ်ချိန်က ပြောခဲ့သော စကားကိုပင် ဆို၏။

“အမှောင်ရိပ်တွေ နိုးမိုးစပြုနေပြီဆရာ...ဒါပေမယ်။ ဟိုး မိုးကုတ်စက်ရိုင်းဆီမှာ ရောင်ခြည်တွေ လျှောက်နေတယ်။ ဆရာပြောသလိုပဲ...အမှောင်နိုးမိုးတာမို့ အလင်းရောင်ကို မမျှော်ကိုးဘူးဆိုရင် ဂကိုဝါမြဲ သဲစုအမျှ ပွင့်ကုန်ကြတဲ့ ဗုဒ္ဓရှင်တွေရဲ့ ဓမ္မရောင်ခြည်တွေဟာ ဒီလောကမှာ ဝေစည်စရာ အကြောင်းမရှိပေဘူးနော်..ဆရာ။ အမှောင်ဟာ တဒ်ပါဆရာရယ်...။ အလင်းဟာ နိုယာမတဲ့....”

“သော်...လွမ်းလေးရယ်”